

## Appendices

## Appendix 1 Social-economic Survey Form

၁၃ အကြောင်းပို့ဆောင်ရွက်ခြင်း မြန်မာနိုင်ငံ

---

၁၄ အကြောင်းပို့ဆောင်ရွက်ခြင်း မြန်မာနိုင်ငံ မြန်မာနိုင်ငံ မြန်မာနိုင်ငံ

---

မှတ် (၁၃) မှတ်

+ မြန်မာနိုင်ငံ အကြောင်းပို့ဆောင်ရွက်ခြင်း မြန်မာနိုင်ငံ

(၁၃) ၁၁ အကြောင်းပို့ဆောင်ရွက်ခြင်း

စဉ်	အကြောင်းပို့ဆောင်ရွက်ခြင်း အမျိုးအစား	မှတ် ရန် (၅ ပုံ)	လိပ်ချေချိန်		လိပ်ချေချိန်		
			ဇန.	ဇန.	Min	Medium	Max
၁	အကြောင်းပို့ဆောင်ရွက်ခြင်း						
၂	အိမ် (Conveniences)						
၃	အကြောင်းပို့ဆောင်ရွက်ခြင်း						
၄	အကြောင်းပို့ဆောင်ရွက်ခြင်း						
၅	အိမ် (_____)						

၁၅ အကြောင်းပို့ဆောင်ရွက်ခြင်း မြန်မာနိုင်ငံ မြန်မာနိုင်ငံ မြန်မာနိုင်ငံ မြန်မာနိုင်ငံ

မှတ်  မှတ်

---

(၁၃) ၁၂ အကြောင်းပို့ဆောင်ရွက်ခြင်း

စဉ်	အကြောင်းပို့ဆောင်ရွက်ခြင်း အမျိုးအစား	မှတ် ရန် (၅ ပုံ)	လိပ်ချေချိန်		လိပ်ချေချိန်		
			ဇန.	ဇန.	Min	Medium	Max
၁	အကြောင်းပို့ဆောင်ရွက်ခြင်း						
၂	အကြောင်းပို့ဆောင်ရွက်ခြင်း						
၃	အကြောင်းပို့ဆောင်ရွက်ခြင်း						
၄	အိမ် (_____)						

၁၆ အကြောင်းပို့ဆောင်ရွက်ခြင်း မြန်မာနိုင်ငံ မြန်မာနိုင်ငံ မြန်မာနိုင်ငံ မြန်မာနိုင်ငံ

မှတ်  မှတ်



၁၃၅။ ပုဂ္ဂန်များ									
၁၃၆။ အကြောင်းအရာများ									
၁၄	အခါ	အကြောင်းအရာများ (အကြောင်းအရာများ)					အကြောင်းအရာ		
	၁၅								
	၁၆								
	၁၇								
	၁၈								
	၁၉								
	၂၀								
	၂၁								
	၂၂								
	၂၃								
	၂၄								
	၂၅								
	၂၆								
	၂၇								
	၂၈								
	၂၉								
	၃၀								
	၃၁								
	၃၂								
	၃၃								
	၃၄								
	၃၅								
	၃၆								
	၃၇								
	၃၈								
	၃၉								
	၄၀								
	၄၁								
	၄၂								
	၄၃								
	၄၄								
	၄၅								
	၄၆								
	၄၇								
	၄၈								
	၄၉								
	၅၀								
	၅၁								
	၅၂								
	၅၃								
	၅၄								
	၅၅								
	၅၆								
	၅၇								
	၅၈								
	၅၉								
	၆၀								
	၆၁								
	၆၂								
	၆၃								
	၆၄								
	၆၅								
	၆၆								
	၆၇								
	၆၈								
	၆၉								
	၆၁၀								
	၆၁၁								
	၆၁၂								
	၆၁၃								
	၆၁၄								
	၆၁၅								
	၆၁၆								
	၆၁၇								
	၆၁၈								
	၆၁၉								
	၆၁၁၀								
	၆၁၁၁								
	၆၁၁၂								
	၆၁၁၃								
	၆၁၁၄								
	၆၁၁၅								
	၆၁၁၆								
	၆၁၁၇								
	၆၁၁၈								
	၆၁၁၉								
	၆၁၁၁၀								
	၆၁၁၁၁								
	၆၁၁၁၂								
	၆၁၁၁၃								
	၆၁၁၁၄								
	၆၁၁၁၅								
	၆၁၁၁၆								
	၆၁၁၁၇								
	၆၁၁၁၈								
	၆၁၁၁၉								
	၆၁၁၁၁၀								
	၆၁၁၁၁၁								
	၆၁၁၁၁၂								
	၆၁၁၁၁၃								
	၆၁၁၁၁၄								
	၆၁၁၁၁၅								
	၆၁၁၁၁၆								
	၆၁၁၁၁၇								
	၆၁၁၁၁၈								
	၆၁၁၁၁၉								
	၆၁၁၁၁၁၀								
	၆၁၁၁၁၁၁								
	၆၁၁၁၁၁၂								
	၆၁၁၁၁၁၃								
	၆၁၁၁၁၁၄								
	၆၁၁၁၁၁၅								
	၆၁၁၁၁၁၆								
	၆၁၁၁၁၁၇								
	၆၁၁၁၁၁၈								
	၆၁၁၁၁၁၉								
	၆၁၁၁၁၁၁၀								
	၆၁၁၁၁၁၁၁								
	၆၁၁၁၁၁၁၂								
	၆၁၁၁၁၁၁၃								
	၆၁၁၁၁၁၁၄								
	၆၁၁၁၁၁၁၅								
	၆၁၁၁၁၁၁၆								
	၆၁၁၁၁၁၁၇								
	၆၁၁၁၁၁၁၈								
	၆၁၁၁၁၁၁၉								
	၆၁၁၁၁၁၁၁၀								
	၆၁၁၁၁၁၁၁၁								
	၆၁၁၁၁၁၁၁၂								
	၆၁၁၁၁၁၁၁၃								
	၆၁၁၁၁၁၁၁၄								
	၆								

<p>၁။ ပြည်ထဲရေးနှင့် ပြည်တွင် အမြန် ဖော်ဆိပ် လုပ်ချက်</p> <table border="1" style="width: 100%; border-collapse: collapse; margin-bottom: 10px;"> <thead> <tr> <th rowspan="2">အ.</th> <th rowspan="2">စဉ်</th> <th colspan="3">အမြန် ဖော်ဆိပ်</th> <th colspan="3">လုပ်ချက်</th> </tr> <tr> <th>ရရှိ</th> <th>ပြန်</th> <th>ပေါ်လုပ်</th> <th>ရရှိ</th> <th>ပြန်</th> <th>ပေါ်လုပ်</th> </tr> <tr> <td></td> <td></td> <td>[ရရှိ]</td> <td>[ပြန်]</td> <td>[ပေါ်လုပ်]</td> <td>[ရရှိ]</td> <td>[ပြန်]</td> <td>[ပေါ်လုပ်]</td> </tr> </thead> <tbody> <tr><td>1</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>2</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>3</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>4</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>5</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>6</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>7</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>8</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>9</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>10</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>11</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>12</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>13</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>14</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>15</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>16</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>17</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>18</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>19</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>20</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>21</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>22</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>23</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>24</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>25</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>26</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>27</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>28</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>29</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>30</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>31</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>32</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>33</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>34</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>35</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>36</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>37</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>38</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>39</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>40</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>41</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>42</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>43</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>44</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>45</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>46</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>47</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>48</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>49</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>50</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>51</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>52</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>53</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>54</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>55</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>56</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>57</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>58</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>59</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>60</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>61</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>62</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>63</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>64</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>65</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>66</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>67</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>68</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>69</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>70</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>71</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>72</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>73</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>74</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>75</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>76</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>77</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>78</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>79</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>80</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>81</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>82</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>83</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>84</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>85</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>86</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>87</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>88</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>89</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>90</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>91</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>92</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>93</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>94</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>95</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>96</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>97</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>98</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>99</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>100</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>101</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>102</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>103</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>104</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>105</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>106</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>107</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>108</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>109</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>110</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>111</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>112</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>113</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>114</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>115</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>116</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>117</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>118</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>119</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>120</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>121</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>122</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>123</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>124</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>125</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>126</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>127</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>128</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>129</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>130</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>131</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>132</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>133</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>134</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>135</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>136</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>137</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>138</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>139</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>140</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>141</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>142</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>143</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>144</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>145</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>146</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>147</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>148</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>149</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>150</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>151</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>152</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>153</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>154</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>155</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>156</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>157</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>158</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>159</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>160</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>161</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>162</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>163</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>164</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>165</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>166</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>167</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>168</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>169</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>170</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>171</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>172</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>173</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>174</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>175</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>176</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>177</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>178</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>179</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>180</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>181</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>182</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>183</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>184</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>185</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>186</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>187</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>188</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>189</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>190</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>191</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>192</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>193</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>194</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>195</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>196</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>197</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>198</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>199</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>200</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>201</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>202</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>203</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>204</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>205</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>206</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>207</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>208</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>209</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>210</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>211</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>212</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>213</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>214</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>215</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>216</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>217</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>218</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>219</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>220</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>221</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>222</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>223</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>224</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>225</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>226</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>227</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>228</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>229</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>230</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>231</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>232</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>233</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>234</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>235</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>236</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>237</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>238</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>239</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>240</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>241</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>242</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>243</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>244</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>245</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>246</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>247</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>248</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>249</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>250</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>251</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>252</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>253</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>254</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>255</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>256</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>257</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>258</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>259</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>260</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>261</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>262</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>263</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>264</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>265</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>266</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>267</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>268</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>269</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>270</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>271</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>272</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>273</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>274</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>275</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>276</td><td></td><td></td><td></td><td></td><td></td><td></td><td></td></tr> <tr><td>277</td><td></td><td></td><td></td><td></td>&lt;</tr></tbody></table>	အ.	စဉ်	အမြန် ဖော်ဆိပ်			လုပ်ချက်			ရရှိ	ပြန်	ပေါ်လုပ်	ရရှိ	ပြန်	ပေါ်လုပ်			[ရရှိ]	[ပြန်]	[ပေါ်လုပ်]	[ရရှိ]	[ပြန်]	[ပေါ်လုပ်]	1								2								3								4								5								6								7								8								9								10								11								12								13								14								15								16								17								18								19								20								21								22								23								24								25								26								27								28								29								30								31								32								33								34								35								36								37								38								39								40								41								42								43								44								45								46								47								48								49								50								51								52								53								54								55								56								57								58								59								60								61								62								63								64								65								66								67								68								69								70								71								72								73								74								75								76								77								78								79								80								81								82								83								84								85								86								87								88								89								90								91								92								93								94								95								96								97								98								99								100								101								102								103								104								105								106								107								108								109								110								111								112								113								114								115								116								117								118								119								120								121								122								123								124								125								126								127								128								129								130								131								132								133								134								135								136								137								138								139								140								141								142								143								144								145								146								147								148								149								150								151								152								153								154								155								156								157								158								159								160								161								162								163								164								165								166								167								168								169								170								171								172								173								174								175								176								177								178								179								180								181								182								183								184								185								186								187								188								189								190								191								192								193								194								195								196								197								198								199								200								201								202								203								204								205								206								207								208								209								210								211								212								213								214								215								216								217								218								219								220								221								222								223								224								225								226								227								228								229								230								231								232								233								234								235								236								237								238								239								240								241								242								243								244								245								246								247								248								249								250								251								252								253								254								255								256								257								258								259								260								261								262								263								264								265								266								267								268								269								270								271								272								273								274								275								276								277				
အ.			စဉ်	အမြန် ဖော်ဆိပ်			လုပ်ချက်																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																				
	ရရှိ	ပြန်		ပေါ်လုပ်	ရရှိ	ပြန်	ပေါ်လုပ်																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																				
		[ရရှိ]	[ပြန်]	[ပေါ်လုပ်]	[ရရှိ]	[ပြန်]	[ပေါ်လုပ်]																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																				
1																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
2																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
3																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
4																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
5																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
6																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
7																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
8																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
9																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
10																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
11																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
12																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
13																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
14																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
15																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
16																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
17																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
18																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
19																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
20																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
21																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
22																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
23																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
24																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
25																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
26																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
27																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
28																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
29																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
30																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
31																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
32																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
33																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
34																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
35																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
36																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
37																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
38																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
39																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
40																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
41																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
42																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
43																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
44																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
45																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
46																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
47																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
48																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
49																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
50																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
51																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
52																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
53																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
54																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
55																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
56																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
57																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
58																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
59																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
60																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
61																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
62																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
63																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
64																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
65																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
66																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
67																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
68																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
69																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
70																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
71																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
72																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
73																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
74																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
75																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
76																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
77																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
78																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
79																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
80																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
81																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
82																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
83																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
84																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
85																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
86																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
87																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
88																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
89																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
90																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
91																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
92																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
93																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
94																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
95																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
96																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
97																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
98																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
99																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
100																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
101																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
102																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
103																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
104																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
105																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
106																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
107																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
108																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
109																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
110																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
111																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
112																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
113																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
114																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
115																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
116																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
117																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
118																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
119																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
120																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
121																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
122																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
123																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
124																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
125																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
126																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
127																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
128																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
129																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
130																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
131																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
132																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
133																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
134																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
135																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
136																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
137																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
138																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
139																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
140																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
141																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
142																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
143																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
144																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
145																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
146																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
147																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
148																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
149																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
150																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
151																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
152																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
153																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
154																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
155																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
156																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
157																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
158																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
159																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
160																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
161																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
162																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
163																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
164																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
165																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
166																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
167																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
168																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
169																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
170																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
171																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
172																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
173																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
174																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
175																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
176																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
177																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
178																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
179																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
180																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
181																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
182																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
183																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
184																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
185																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
186																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
187																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
188																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
189																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
190																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
191																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
192																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
193																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
194																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
195																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
196																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
197																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
198																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
199																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
200																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
201																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
202																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
203																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
204																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
205																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
206																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
207																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
208																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
209																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
210																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
211																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
212																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
213																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
214																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
215																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
216																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
217																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
218																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
219																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
220																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
221																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
222																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
223																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
224																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
225																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
226																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
227																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
228																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
229																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
230																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
231																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
232																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
233																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
234																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
235																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
236																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
237																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
238																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
239																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
240																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
241																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
242																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
243																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
244																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
245																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
246																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
247																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
248																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
249																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
250																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
251																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
252																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
253																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
254																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
255																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
256																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
257																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
258																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
259																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
260																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
261																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
262																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
263																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
264																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
265																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
266																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
267																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
268																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
269																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
270																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
271																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
272																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
273																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
274																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
275																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
276																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											
277																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																																											

## Appendix 2 Result of Water Quality

 <b>ISO TECH</b> <b>LABORATORY</b> Quality Testing Instruments & Chemical Supply Tel: +61 2 8521 1111 Fax: +61 2 8521 1100 Email: <a href="mailto:info@isotech.com.au">info@isotech.com.au</a> 21-23 George St, Pyrmont NSW 2009 Australia			
		WTL 44-001 Approval Date - 21/12/2001 Expiry Date - 21/12/2004 Batch No - 1010002 071	
<b>WATER QUALITY TEST RESULTS FORM</b>			
Client	Email:		
Name of Water	Bottled Water (Presto, B.)		
Location	Presto Products, Cooks River, Sydney		
Date and Time of collection	1.4.2010		
Date and Time of arrival at Laboratory	2.4.2010		
Date and Time of commencing assessment	2.4.2010		
Date and Time of completing	2.4.2010		
<b>Results of Water Analysis</b>		<b>WHO Drinking Water Guidelines (General, 1989)</b>	
Temperature (°C)	20.0 °C		
Potability (P)	napt		
Laser (as Ppt)	no ppt		
Bacteria (MPN)	no ppt		
Alkalinity (HCO <sub>3</sub> )	no ppt		
Chlorine (free chlorine)	no ppt		
Amonium (NH <sub>4</sub> )	no ppt		
Amonium (NH <sub>4</sub> NO <sub>2</sub> )	no ppt		
Chloride (Chloride Ion)	no ppt		
Chlorine (Dissolved Chlorine residual)	no ppt		
Dissolved Oxygen (DO)	no ppt		
Chlorine (Organic Chlorine residual)	no ppt		
Chlorophyll A (Chlorophyll a)	no ppt		
pH (as pH 7.0)	no ppt		
Coliform (MPN)	0.01 ppt		
Salts (ppt)	no ppt		
Chloride (ppt)	no ppt		
Fluoride (ppt)	no ppt		
Iron (ppt)	no ppt		
Results: This certificate is issued only for the source of the test sample.			
Tested by	Approved by		
Signature	 Test Analyst: <u>R. K. Khanam</u> Name: <u>R. K. Khanam</u> Title: <u>Test Analyst</u> Lab: <u>ISO TECH Laboratory</u>		
Comments	 Test Date: <u>21/12/2001</u> Name: <u>R. K. Khanam</u> Title: <u>Quality Manager</u> Lab: <u>ISO TECH Laboratory</u>		
Address: 21-23 George St, Pyrmont NSW 2009 Australia Tel: +61 2 8521 1111 Fax: +61 2 8521 1100 Email: <a href="mailto:info@isotech.com.au">info@isotech.com.au</a> <a href="http://www.isotech.com.au">www.isotech.com.au</a>			

Occupational and Environmental Health Laboratory					
 <p>No. 109, Lanna Kyaymawdin Road, Maha Thanintharyi, Yangon, Myanmar      Tel: +95-1-4291459, 4291460, 4291461, 4291462      Fax: +95-1-4291463, 4291464</p>					
<b>Sample Name:</b>	<b>Surface Waste water</b>	<b>Received Date:</b>	24.2.2018		
		<b>Reported Date:</b>	9.3.2018		
		<b>Reg no:</b>	015/2018		
<b>Address:</b>	Polar 2, Tl Gyi,仰光市, 缅甸 11135				
No.	Analyzes	Ref: Value	Unit	Result	Method
1	Mangan	0.001	ppm	0	Inductively Coupled Plasma-Optical Emission Spectrometric Method
2	Selinium	0.04	ppm	0.000	Inductively Coupled Plasma-Optical Emission Spectrometric Method
3	Oil & Grease	10	ppm	16.61	Standard Method of waste water analysis
<i>Reference: National Drinking Water Quality Standard</i>					
Tested by  Dr.Kyi	Checked by 	Signed by  Dr. Kyi Khine Aye Deputy Director Occupational and Environmental Health Division			

SUPREME GROUP OF COMPANIES SUPREME WATER DOCTOR COMPANY			
No 25 C, Remondy Garden, Yangon Pathway Road, Mawlamyine Township, Yangon, Republic of the Union of Myanmar Tel: 01-4891376, 0991777, 0981278, 0981738, 0981739. Fax: 01-4891377			
<u>WATER ANALYSIS RESULT</u>			
Result Form No.	S33U / WAD / WWD / 1B		
Client	T. gant		
Location	Dagon - Yangon		
Nature of Water	House (2) water		
Date of Sample Received	24.3.2008		
Tested on	24.3.2008		
UNIT	ANALYSIS RESULT	WHO GUIDELINE	
Cadmium	mg/l	0.008	0.003
Chromium	mg/l Cr	0.07	0.05
Aluminium	mg/l	0.36	0.2
Nickel	mg/l	1.29	0.02

**Remark:** 1

*[Signature]*  
Approved by  
The Honorable Dr. U Gyi  
Minister of Health & Social Welfare  
Supreme Water Doctor Company  
Supreme Group of Companies

Occupational and Environmental Health Laboratory																								
<p>No. 1001, Lower Kyauktada Road, Dagon Township, Yangon, Myanmar      Tel: +95-1-4881376, 4881377, 4881378, 4881379      Fax: +95-1-4881375</p>																								
<b>Sample Name:</b>	<b>Surface Water</b>	<b>Received Date:</b> 24/2/2018 <b>Reported Date:</b> 04/3/2018 <b>Reg no.:</b> 076/2018																						
	<b>Address:</b> Point 3, Yellora Marginal Road, Calcutta, 700015, India (12)																							
	<b>No.</b>	<b>Analysis</b>	<b>Ref Value</b>	<b>Unit</b>	<b>Result</b>	<b>Method</b>																		
1	Mercury	0.001	ppm	0	Inductively Coupled Plasma-Optical Emission Spectrometric Method																			
2	Selenium	0.04	ppm	0.034	Inductively Coupled Plasma-Optical Emission Spectrometric Method																			
3	Oil & Grease	10	ppm	17.4	Standard Method of waste water analysis																			
<i>Reference: National Drinking Water Quality Standard</i>																								
<b>Tested by</b>  OffLab	<b>Checked by</b>  Laboratory Officer	<b>Signed by</b>  Dr. Kyi Kyi Aye Deputy Director Occupational and Environmental Health Division																						
<b>Result Form No.:</b> 0103/0401 / SWDC / 18 <b>Client:</b> E-gang <b>Location:</b> Yangon, Myanmar <b>Nature of Water:</b> Hard (1) region <b>Date of Sample Received:</b> 24/2/2018 <b>Tested on:</b> 24/2/2018																								
<table border="1"> <thead> <tr> <th><b>UNIT</b></th> <th><b>ANALYSIS RESULT</b></th> <th><b>WHO GUIDELINE</b></th> </tr> </thead> <tbody> <tr> <td>Cadmium</td> <td>mg/L</td> <td>0.001</td> <td>0.003</td> </tr> <tr> <td>Chromium</td> <td>mg/L, Cr</td> <td>0.1</td> <td>0.05</td> </tr> <tr> <td>Manganese</td> <td>mg/L</td> <td>0.37</td> <td>0.2</td> </tr> <tr> <td>Nickel</td> <td>mg/L</td> <td>0.6</td> <td>0.02</td> </tr> </tbody> </table>						<b>UNIT</b>	<b>ANALYSIS RESULT</b>	<b>WHO GUIDELINE</b>	Cadmium	mg/L	0.001	0.003	Chromium	mg/L, Cr	0.1	0.05	Manganese	mg/L	0.37	0.2	Nickel	mg/L	0.6	0.02
<b>UNIT</b>	<b>ANALYSIS RESULT</b>	<b>WHO GUIDELINE</b>																						
Cadmium	mg/L	0.001	0.003																					
Chromium	mg/L, Cr	0.1	0.05																					
Manganese	mg/L	0.37	0.2																					
Nickel	mg/L	0.6	0.02																					
<b>Remark :</b> -																								
<b>Approved By</b>  Tin Myint U, M.Sc., Ph.D. M.Sc. of Chem., M.Sc. of Biochem. Head of R&D Dept. Supreme Water Doctor Company Supreme Water Doctor Company																								

Occupational and Environmental Health Laboratory					
No. 1008, 10th Street, Tbilisi, Georgia 0100, Tel: +995 32 230 00 00, +995 32 230 00 01, +995 32 230 00 02 Fax: +995 32 230 00 04					
<b>Sample Name:</b>		<b>Received Date:</b> 3.4.2018 <b>Reported Date:</b> 3.4.2018 <b>Reg no:</b> 077/2018			
<b>Address:</b>		Point 4 , Tbilisi university, Academy of Sciences, Tbilisi, Georgia			
No.	Analytes	Ref. Value	Unit	Result	Method
1	Mercury	0.001	ppm	0	Inductively Coupled Plasma Optical Emission Spectrometric Method
2	Selenium	0.01	ppm	0.028	Inductively Coupled Plasma-Optical Emission Spectrometric Method
3	Oil & Grease	10	ppm	8.01	Standard Method of waste water analysis

**Reference:** National Drinking Water Quality Standard

Water Quality Standard for Drinking Water Objectives

**Tested by**  
  
 Olliaki

**Checked by**  
  
 Laboratory Officer

**Signed by**  
  
 Dr. Ruz Kheing Aye  
 Deputy Director  
 Occupational and Environmental Health Division

**SUPREME GROUP OF COMPANIES**  
**SUPREME WATER DOCTOR COMPANY**  
 No 19 C, Nesswala Garden, Vayjan Pattna Road,  
 Hing Tharyar Township, Yangon, Republic of the Union of Myanmar  
 Tel: (95-1) 885176, 885177, 885178, 885179, Fax: (95-1) 885127

**WATER ANALYSIS RESULT**

Nature of Water	Point (4) sampling		
Date of Sample Received	24.08.2018		
Tested on	24.08.2018		
Cadmium	mg/l	0.001	0.001
Chlorine	mg / L.O	0.08	0.08
Aluminum	mg/l	0.07	0.2
Nickel	mg/l	0.39	0.32

For Adm. John H. Foley  
At the U.S. Army's 100th Anniversary  
Flight of Remembrance  
Washington, D.C., October 2003

<b>Occupational and Environmental Health Laboratory</b> No. 1302, Lower Kamayutaw Road, Nahan Township, Yangon, Myanmar. Tel: +95-1-6219444, 6219455, 6219466, 6219477 <a href="http://www.oehl.com">www.oehl.com</a> , <a href="mailto:info@oehl.com">info@oehl.com</a>																													
																													
<b>SUPREME GROUP OF COMPANIES</b> <b>SUPREME WATER DOCTOR COMPANY</b> No 191, Bogyoke Aung San Road, Yangon, Myanmar Tel: +95-1-689776, 689777, 689778, 689779, Fax: +95-1-689337																													
<b>WATER ANALYSIS RESULT</b>																													
Result Form No: ESWA/RND / SWDC / 18 Client: Eswatini Location: Yangon, Republic of the Union of Myanmar Nature of Water: Surface Water (S) & Groundwater (G) Date of Sample Received: 3-AUG-2018 Tested on: 24-AUG-2018																													
<table border="1" style="width: 100%; border-collapse: collapse;"> <thead> <tr> <th>No.</th> <th>Analyses</th> <th>Ref Value</th> <th>Unit</th> <th>Result</th> <th>Method</th> </tr> </thead> <tbody> <tr> <td>1</td> <td>M Mercury</td> <td>0.004</td> <td>ppm</td> <td>0.0</td> <td>Inductively Coupled Plasma-Optical Emission Spectrometric Method</td> </tr> <tr> <td>2</td> <td>N Nitrate</td> <td>0.84</td> <td>ppm</td> <td>0.025</td> <td>Inductively Coupled Plasma-Optical Emission Spectrometric Method</td> </tr> <tr> <td>3</td> <td>C Oil &amp; Grease</td> <td>10</td> <td>ppm</td> <td>14.0</td> <td>Standard Method of waste water analysis</td> </tr> </tbody> </table>						No.	Analyses	Ref Value	Unit	Result	Method	1	M Mercury	0.004	ppm	0.0	Inductively Coupled Plasma-Optical Emission Spectrometric Method	2	N Nitrate	0.84	ppm	0.025	Inductively Coupled Plasma-Optical Emission Spectrometric Method	3	C Oil & Grease	10	ppm	14.0	Standard Method of waste water analysis
No.	Analyses	Ref Value	Unit	Result	Method																								
1	M Mercury	0.004	ppm	0.0	Inductively Coupled Plasma-Optical Emission Spectrometric Method																								
2	N Nitrate	0.84	ppm	0.025	Inductively Coupled Plasma-Optical Emission Spectrometric Method																								
3	C Oil & Grease	10	ppm	14.0	Standard Method of waste water analysis																								
Reference: National Drinking Water Quality Standard																													
Tested by:  <b>Officer</b>  <b>Dr. Kyaw Shwe Aye</b> <b>Deputy Director</b> <b>Occupational and Environmental Health Division</b>																													
Checked by:  <b>Laboratory Officer</b>																													
Signed by:  <b>Dr. Kyaw Shwe Aye</b> <b>Deputy Director</b> <b>Occupational and Environmental Health Division</b>																													
Remarks:  <b>Approved By:</b>  <b>Dr. Kyaw Shwe Aye</b> <b>Deputy Director</b> <b>Occupational and Environmental Health Division</b>																													

Occupational and Environmental Health Laboratory						
 <p>Mr. 3000, Lower Ayeyawady road, Maha Thandaw, Yangon, Myanmar      Tel: +95-1-530220, 530221, 530222, 530223      Fax: +95-1-530224, 530225</p>						
Sample Name:	Surface Water water		Received Date: 24/3/2018			
			Reported Date: 9/4/2018			
			Reg no: 079/2018			
<b>Address:</b> Pular 6, T1 Gyr area, Yangon, Myanmar						
No.	Analysis	Ref Value	Unit	Result	Method	
1	Molybdenum	0.001	ppm	0	Inductively Coupled Plasma-Optical Emission Spectrometric Method	
2	Selenium	0.04	ppm	0.033	Inductively Coupled Plasma-Optical Emission Spectrometric Method	
3	Oil & Grease	10	ppm	4.56	Standard Method of water analysis	
<b>Reference:</b> National Drinking Water Quality Standard						
<b>Tested by</b>   OEH Lab	<b>Checked by</b>  	<b>Signed by</b>   Dr. Kyaw Htun Aye Deputy Director Occupational and Environmental Health Division				

SUPREME GROUP OF COMPANIES. SUPREME WATER DOCTOR COMPANY				
No.19-C, Nivedita Garden, Yeragon-Pethon Road, Hlming Thayet Township, Yangon, Republic of the Union of Myanmar Tel: (01-488176, 488977), 093778, 587118, 588713, Fax: 01-885137				
WATER ANALYSIS RESULT				
Result From No:	SWWV-AWD / SWWC-18			
Client	Egland			
Location	Ayeik, Yangon Division			
Nature of Water	House hold water			
Date of Sample Received	24.04.2010			
Tested on	24.04.2010			
UNIT	ANALYSIS RESULT		WHO GUIDELINE	
Cadmium	mg/l		0.003	0.060
Chromium	mg/L Cr		0.06	0.05
Manganese	mg/l		0.06	0.1
Nitrate	mg/l		0.2	0.81
<b>Remark :</b>				
Approved By				
 The Signature Mr. Aung Lwin Head of EAWD (Myanmar Water Doctor)				

 <b>ISO TECH LABORATORY</b> Certified Environmental Laboratory			
Quality Management System ISO 9001:2000 Environmental Management System ISO 14001:2004 Occupational Health & Safety Management System ISO 45001:2008			
Tel: +91-44-22220000 Fax: +91-44-22220001 E-mail: <a href="mailto:info@isotechlab.com">info@isotechlab.com</a>			
<b>WATER QUALITY TEST RESULTS FORM</b>			
Site No.	Address		
Nature of Water	City/Town/City, State/Union Territory, Pin Code		
Location	Eg: Puducherry, Tamil Nadu, 605006		
Date and Time of collection	2.4.2010		
Date and Time of arrival at laboratory	2.4.2010		
Date and Time of communicating requirement	2.4.2010		
Date and Time of completing	2.4.2010		
<b>Results of Water Analysis</b>			
<b>WHO Drinking Water Guideline (DwGs, 1993)</b>			
Parameter	Result	Unit	WHO DWG
Colour (P.T.O.)	75	mpt	0-15 mpt
Faecal Coliform	1000	mpt	0-100 mpt
Total Coliform	1000	mpt	0-1000 mpt
Chloride	1000	mpt	0-250 mpt
Total Hardness	100 mg as CaCO <sub>3</sub>	mg as CaCO <sub>3</sub>	0-500 mg as CaCO <sub>3</sub>
Calcium Hardness	100 mg as CaCO <sub>3</sub>	mg as CaCO <sub>3</sub>	0-200 mg as CaCO <sub>3</sub>
Magnesium Hardness	100 mg as CaCO <sub>3</sub>	mg as CaCO <sub>3</sub>	0-100 mg as CaCO <sub>3</sub>
Total Alkalinity	100 mg as CaCO <sub>3</sub>	mg as CaCO <sub>3</sub>	0-200 mg as CaCO <sub>3</sub>
Phosphate (Inorganic) Alkalinity	100 mg as CaCO <sub>3</sub>	mg as CaCO <sub>3</sub>	0-100 mg as CaCO <sub>3</sub>
Carbonate as CO <sub>2</sub>	100 mg as CaCO <sub>3</sub>	mg as CaCO <sub>3</sub>	0-100 mg as CaCO <sub>3</sub>
Bicarbonate (HCO <sub>3</sub> )	100 mg as CaCO <sub>3</sub>	mg as CaCO <sub>3</sub>	0-100 mg as CaCO <sub>3</sub>
Taste	0.00	mpt	0-4 mpt
Chlorine (as Cl <sub>2</sub> )	0.00	mpt	0.00-0.5 mpt
Sulphur (Sulfide) (as H <sub>2</sub> S)	0.00	mpt	0.00-0.05 mpt
Sulphate (SO <sub>4</sub> )	0.00	mpt	0.00-0.5 mpt
Total Solids	100	mpt	100-1000 mpt
Suspended Solids	100	mpt	100-1000 mpt
Dissolved Solids	0.00	mpt	0.00-1000 mpt
Heterotrophic	0.00	mpt	0.00-1000 mpt
Proteins	0.00	mpt	0.00-1000 mpt
Phosphate (Inorganic) acidity	0.00	mpt	0.00-1000 mpt
Methyl Chloride (MCHL)	0.00	mpt	0.00-1000 mpt
Hardness	0.00	mpt	0.00-1000 mpt
<b>Remarks:</b> This certificate is issued only for the receipt of the test samples.			
<b>Tested by</b> Signature _____ Name: _____		<b>Approved by</b> Signature _____ Name: _____	
1st Division of MHRD (Ex-LAB), Sector 12, Chandigarh-160012 Dr. K. L. Patel, Head, Water Testing Laboratory, Regional Laboratory, Dr. K. L. Patel, Head, Water Testing Laboratory, Regional Laboratory, 10-11-2010			

 <b>ISO TECH</b> <b>LABORATORY</b> <small>LABORATORIO TECNICO INDUSTRIAL</small> <small>ISO 9001:2008 CERTIFIED QUALITY MANAGEMENT SYSTEM</small> <small>ISO/IEC 17025:2005 CERTIFIED TEST LABORATORY</small> <small>CE MARKED</small> <small>ISO/IEC 17020:2004 CERTIFIED INSPECTION BODY</small>		 <small>CE MARKING</small> <small>CE MARKED</small> <small>CE MARKED</small> <small>CE MARKED</small>																																																			
<b>WATER QUALITY TEST RESULTS FORM</b>																																																					
<b>Customer:</b> _____ <b>Date of Test:</b> _____ <small>Sample Received Date: _____</small> <b>Location:</b> _____ <small>Type: Product sample / Reference sample</small> <b>Date and Time of collection:</b> _____ <small>U.S. EST.</small> <b>Date and Time of arrival at Laboratory:</b> _____ <small>U.S. EST.</small> <b>Date and Time of processing/assay/analysis:</b> _____ <small>U.S. EST.</small> <b>Date and Time of reporting:</b> _____ <small>U.S. EST.</small>																																																					
<b>Results of Water Analysis</b>																																																					
<b>WHO Drinking Water Guideline</b> <b>Elements...1984</b>																																																					
<table border="1" style="width: 100%; border-collapse: collapse;"> <thead> <tr> <th style="text-align: left;">Parameter (Units)</th> <th style="text-align: center;">Value</th> <th style="text-align: center;">WHO</th> </tr> </thead> <tbody> <tr> <td>Potassium (mg/l)</td> <td style="text-align: center;">18.5</td> <td style="text-align: center;">10 mg/l</td> </tr> <tr> <td>Protein (g/l)</td> <td style="text-align: center;">mg/l</td> <td style="text-align: center;">1.5 mg/l</td> </tr> <tr> <td>Lead (as Pb) (µg/l)</td> <td style="text-align: center;">mg/l</td> <td style="text-align: center;">0.01 mg/l</td> </tr> <tr> <td>Bromate (mg/l)</td> <td style="text-align: center;">mg/l</td> <td style="text-align: center;">0.01 mg/l</td> </tr> <tr> <td>Fluoride (F) (mg/l)</td> <td style="text-align: center;">mg/l</td> <td style="text-align: center;">0.05 mg/l</td> </tr> <tr> <td>Chlorine (Residual)</td> <td style="text-align: center;">mg/l</td> <td></td> </tr> <tr> <td>Chloramine (mg/l)</td> <td style="text-align: center;">mg/l</td> <td></td> </tr> <tr> <td>Ammonium (NH<sub>4</sub>) (mg/l)</td> <td style="text-align: center;">mg/l</td> <td></td> </tr> <tr> <td>Dissolved Oxygen (DO) (mg/l)</td> <td style="text-align: center;">mg/l</td> <td></td> </tr> <tr> <td>Chemical Oxygen Demand (COD) (mg/l)</td> <td style="text-align: center;">mg/l</td> <td></td> </tr> <tr> <td>Biochemical Oxygen Demand (BOD) (mg/l)</td> <td style="text-align: center;">mg/l</td> <td></td> </tr> <tr> <td>10 days at 20 °C</td> <td></td> <td></td> </tr> <tr> <td>Fluoride (F) (mg/l)</td> <td style="text-align: center;">mg/l</td> <td style="text-align: center;">0.05 mg/l</td> </tr> <tr> <td>Iron (Fe) (mg/l)</td> <td style="text-align: center;">mg/l</td> <td style="text-align: center;">0.3 mg/l</td> </tr> <tr> <td>Copper (Cu) (mg/l)</td> <td style="text-align: center;">mg/l</td> <td style="text-align: center;">0.05 mg/l</td> </tr> <tr> <td>Algae (U)</td> <td style="text-align: center;">mg/l</td> <td></td> </tr> </tbody> </table>			Parameter (Units)	Value	WHO	Potassium (mg/l)	18.5	10 mg/l	Protein (g/l)	mg/l	1.5 mg/l	Lead (as Pb) (µg/l)	mg/l	0.01 mg/l	Bromate (mg/l)	mg/l	0.01 mg/l	Fluoride (F) (mg/l)	mg/l	0.05 mg/l	Chlorine (Residual)	mg/l		Chloramine (mg/l)	mg/l		Ammonium (NH <sub>4</sub> ) (mg/l)	mg/l		Dissolved Oxygen (DO) (mg/l)	mg/l		Chemical Oxygen Demand (COD) (mg/l)	mg/l		Biochemical Oxygen Demand (BOD) (mg/l)	mg/l		10 days at 20 °C			Fluoride (F) (mg/l)	mg/l	0.05 mg/l	Iron (Fe) (mg/l)	mg/l	0.3 mg/l	Copper (Cu) (mg/l)	mg/l	0.05 mg/l	Algae (U)	mg/l	
Parameter (Units)	Value	WHO																																																			
Potassium (mg/l)	18.5	10 mg/l																																																			
Protein (g/l)	mg/l	1.5 mg/l																																																			
Lead (as Pb) (µg/l)	mg/l	0.01 mg/l																																																			
Bromate (mg/l)	mg/l	0.01 mg/l																																																			
Fluoride (F) (mg/l)	mg/l	0.05 mg/l																																																			
Chlorine (Residual)	mg/l																																																				
Chloramine (mg/l)	mg/l																																																				
Ammonium (NH <sub>4</sub> ) (mg/l)	mg/l																																																				
Dissolved Oxygen (DO) (mg/l)	mg/l																																																				
Chemical Oxygen Demand (COD) (mg/l)	mg/l																																																				
Biochemical Oxygen Demand (BOD) (mg/l)	mg/l																																																				
10 days at 20 °C																																																					
Fluoride (F) (mg/l)	mg/l	0.05 mg/l																																																			
Iron (Fe) (mg/l)	mg/l	0.3 mg/l																																																			
Copper (Cu) (mg/l)	mg/l	0.05 mg/l																																																			
Algae (U)	mg/l																																																				
<b>Remarks:</b> The certificate is issued only for the receipt of the test sample.																																																					
<b>Tested By:</b> _____  <b>Name:</b> _____ <small>Lab Director</small> <small>ISO/IEC 17025:2005</small> <small>ISO/IEC 17020:2004</small> <small>ISO 9001:2008</small> <small>CE MARKED</small>																																																					
<b>Approved by:</b> _____  <b>Name:</b> _____ <small>Approver</small> <small>ISO/IEC 17025:2005</small> <small>ISO/IEC 17020:2004</small> <small>ISO 9001:2008</small> <small>CE MARKED</small>																																																					
<small>in liaison of WHO DoLS</small> <small>No. 16, Lander Street, Technopark, Madras, Tamil Nadu - 600 084, India</small> <small>Tel: +91-44-640000, Fax: +91-44-640000, E-mail: <a href="mailto:automata@vsnl.com">automata@vsnl.com</a>, Website: <a href="http://www.vsnl.com">www.vsnl.com</a></small>																																																					

Occupational and Environmental Health Laboratory					
No. 1102, Avenue 42, Phnom Penh, Phnom Penh, Cambodia Tel: +855-12-921284, +855-12-921285; fax: +855-12-921286; e-mail: oehl@minhe.gov.kh					
<b>Sample Name:</b>	Waste water	<b>Received Date:</b>	3.4.2018		
		<b>Reported Date:</b>	9.4.2018		
		<b>Reg no:</b>	080/2018		
<b>Address:</b>	Point 7, T1 Ochum neighborhood, Phnom Penh, Phnom Penh, Cambodia				
No.	Analytes	Ref Value	Unit	Result	Method
1	Mescury	0.001	ppm	0.001	Inductively Coupled Plasma-Optical Emission Spectrometry Method
2	Solvent	0.04	ppm	0.000	Inductively Coupled Plasma-Optical Emission Spectrometry Method
3	Oil & Grease	10	ppm	16.38	Standard Method of waste water analysis

**References:** National Drinking Water Quality Standard

## SUPREME GROUP OF COMPANIES

### SUPREME WATER DOCTOR COMPANY

No.10/C, Rosedale Garden, Yangon-Petham Road,

Hlaing Tharyar Township, Yangon, Republic of the Union of Myanmar

Tel : 01-685379, 688377, 688378, 689758, 688758. Fax : 01-685137

### WATER ANALYSIS RESULT

Result Form No.

U299-NB2 / SWOC / 18

Client:

အမြတ်သမဂ္ဂ

Location:

လွှာ

Nature of Water:

Form 7 (ပို့ဆောင်)

Date of Sample Received:

13.01.2018

Tested on:

14.01.2018

	UNIT	ANALYSIS RESULT	WHO GUIDELINE
Cadmium	mg/l	0.018	0.003
Chromium	mg / L Cr	0.23	0.56
Aluminum	mg/l	0.009	0.2
Nickel	mg/l	0.39	0.01

Remark : 1

Overall : 1

Approved by

The Main Body: Phuang  
Hlaing (Chairman), M/S. (Minister)  
Supreme Group Doctor Company  
Supreme Group of Companies

Occupational and Environmental Health Laboratory					
No. 1051, 1st Floor, Kalyanmandir Building, Alipore, Kolkata - 700027 Tel: +91-33-2288-1000, 2288-1001-04 Fax: +91-33-2288-1002-04					
<b>Sample Name:</b>	Water test	<b>Received Date:</b> 3-4-2018 <b>Reported Date:</b> 9-4-2018 <b>Reg no.:</b> 081/2018			
	<b>Address:</b>	Poisat I., Talaqia neighborhood, Alipore, Kolkata - 700027			
	<b>No.</b>	<b>Analyses</b>	<b>Ref. Value</b>	<b>Unit</b>	<b>Result</b>
1	Metryt	0.001	ppm	(0.00)	Inductively Coupled Plasma-Optical Emission Spectrometric Method
2	Sulphate	0.04	ppm	0.000	Inductively Coupled Plasma-Optical Emission Spectrometric Method
3	Oil & Gassine	10	ppm	11.41	Standard Method of waste water
<b>Reference:</b> National Drinking Water Quality Standard					
<b>Tested by</b>   (Dr.Khatua)	<b>Checked by</b>   Laboratory Officer	<b>Signed by</b>  Dr. Kajal Khatua Deputy Director Occupational and Environmental Health Division			

<p align="center"><b>SUPREME GROUP OF COMPANIES</b>  <b>SUPREME WATER DOCTOR COMPANY</b>            80-EP-E, Nissakas Herden, Yangon-Pathein Road,            Hmaw Tharyar Township, Yangon, Republic of the Union of Myanmar            Tel : 95-1-689576, 689577, 689578, 689579, Fax : 01-885237</p> <p align="center"><b>WATER ANALYSIS RESULT</b></p> <hr/> <p>Result Form No: SWR9-RAG / SWDC / 18            Client: <u>Supreme Group</u>            Location: <u>Rag</u>            Nature of Water: <u>Precipitation</u>            Date of Sample Received: <u>5.4.2018</u>            Tested on: <u>5.4.2018</u></p> <hr/> <table border="1"> <thead> <tr> <th></th> <th>UNIT</th> <th>ANALYSIS RESULT</th> <th>WHO GUIDELINE</th> </tr> </thead> <tbody> <tr> <td>Chloride</td> <td>mg/l</td> <td>0.01</td> <td>0.01</td> </tr> <tr> <td>Dissolved</td> <td>mg/l O</td> <td>0.1</td> <td>0.01</td> </tr> <tr> <td>Manganese</td> <td>mg/l</td> <td>0.06</td> <td>0.2</td> </tr> <tr> <td>Nitrate</td> <td>mg/l</td> <td>0.41</td> <td>0.01</td> </tr> </tbody> </table> <p>Remark: (</p> <p align="right">Approved by              This report is issued for information purposes only. It is not a certificate of analysis. However, it can be used as a reference for water quality control and management.</p>					UNIT	ANALYSIS RESULT	WHO GUIDELINE	Chloride	mg/l	0.01	0.01	Dissolved	mg/l O	0.1	0.01	Manganese	mg/l	0.06	0.2	Nitrate	mg/l	0.41	0.01
	UNIT	ANALYSIS RESULT	WHO GUIDELINE																				
Chloride	mg/l	0.01	0.01																				
Dissolved	mg/l O	0.1	0.01																				
Manganese	mg/l	0.06	0.2																				
Nitrate	mg/l	0.41	0.01																				

Occupational and Environmental Health Laboratory					
No. 1995, Lantau Hospital Road, Milnerton, Western Cape, 7800 South Africa, South Africa Tel: +27 21 943 2000, Fax: +27 21 943 2001 Email: <a href="mailto:info@oehl.co.za">info@oehl.co.za</a>					
<b>Sample Name:</b>	Waste water		<b>Received Date:</b>	3-4-2018	
<b>Address:</b>		Prins 9, Tl-Gatse engelebospoort (Before Matjiesfontein)			
No.	Analyses	Ref Value	Unit	Result	Method
1	Molybdenum	0.001	ppm	0.006	Inductively Coupled Plasma-Optical Emission Spectrometric Method
2	Selenium	0.04	ppm	0.010	Inductively Coupled Plasma-Optical Emission Spectrometric Method
3	Oil & Grease	10	ppm	4.32	Standard Method of waste water analysis

*Reference: National Drinking Water Quality Standard*

Tested by                          Checked by                          Signed by

OEH Lab                          Laboratory Officer                          Dr. Kef Khoing Aye  
 Deputy Director  
 Occupational and Environmental Health Division

SUPREME GROUP OF COMPANIES SUPREME WATER DOCTOR COMPANY			
No 19/C, Hawdaw Garden, Yangon, Republic of the Union of Myanmar Hsiang Tharyar Teawdaw, Yangon, Republic of the Union of Myanmar Tel : (+95) 1-889776, 889577, 889378, 889713, 889715; Fax : +95 1-885337			
<b>WATER ANALYSIS RESULT</b>			
Result Form No.:	SWK6/ WAD / SWK16 / 18		
Client:	Hsiang Tharyar Teawdaw		
Location:	Dagon		
Nature of Water:	Raw Water (before water treatment)		
Date of Sample Received:	24.08.2018		
Tested on:	24.08.2018		
UNIT	ANALYSES RESULT		WHO GUIDELINE
Cadmium	mg/L	0.001	0.003
Chromium	mg/L O	0.18	0.00
Manganese	mg/L	0.004	0.2
Bilal	mg/L	0.2	0.03
Remarks :	Approved By		
 The following analysis has been carried out in accordance with the methods and procedures recommended by the World Health Organization			

Occupational and Environmental Health Laboratory					
 <p>No. 13/C, Avenue Kyauktawgyi Ward, Bahan Township, Yangon, Myanmar      Tel: +95 1 489378, 489177, 489178, 489716. Fax: +95 1 489147.</p>					
<b>Sample Name:</b> Waste water <b>Received Date:</b> 3-4-2018 <b>Reported Date:</b> 9-4-2018 <b>Reg no.:</b> 083/2018 <b>Address:</b> Plot 10, T114218 sample point (After wastewater treatment)					
No.	Analysis	Ref Value	Unit	Result	Method
1	M Mercury	0.001	ppm	0.000	Inductively Coupled Plasma Optical Emission Spectrometric Method
2	N Nitrogen	0.04	ppm	0.029	Inductively Coupled Plasma Optical Emission Spectrometric Method
3	O Oil & Grease	10	ppm	16.44	Standard Method of waste water treatment
<i>Reference: National Drinking Water Quality Standard</i>					
Tested by	Checked by	Signed by			
		 Dr. Kyi Hkay Aye Deputy Director Occupational and Environmental Health Division			
<b>Analyst No:</b> 0897/RAD / SWIC / 18 <b>Client:</b> <i>Yangon City Engineering Department</i> <b>Location:</b> <i>Yangon</i> <b>Nature of Honor:</b> <i>From 10 sample point, At the wastewater treatment</i> <b>Date of Sample Received:</b> <i>14-04-2018</i> <b>Tested on:</b> <i>14-04-2018</i>					
	UNIT	ANALYSIS RESULT	WHO GUIDELINE		
Cadmium	mg/L	0.033	0.005		
Chlorine	mg/L Cl	0.23	0.05		
Manganese	mg/L	0.07	0.2		
Oil	mg/L	0.19	0.02		
<b>Remark:</b> 1					
<b>Approved by</b>  Dr. Kyi Hkay Aye MSc, DPhil, FRCR, FRCP, FRCPA Head of Water Testing Occupational and Environmental Health Division					

HSO TECH LABORATORY		WATER QUALITY TEST RESULTS FORM	
Columbia, Pennsylvania (Headquarters) 18015-0000 • 1000 South Main Street • Suite 200 • P.O. Box 1000 • Columbia, PA 17012-0000 Phone: 717-657-1000 • Fax: 717-657-1001 • E-mail: <a href="mailto:customerservice@hsotech.com">customerservice@hsotech.com</a>		WMT-00-001 Report Date: 01/10/2010 Prepared Date: 01/10/2010 Issue No.: 1 (Page 1 of 1)	
<b>WATER QUALITY TEST RESULTS FORM</b>			
Client _____	Type of Test-Filled Power Plant		
Name of User _____	Than Two Creek (WWD-10)		
Location _____	Pittsburgh Township		
Date & Time of collection _____	7-10-2010		
Date & Time of arrival at Laboratory _____	8-10-2010		
Date & Time of completing examination _____	8-10-2010		
Date & Time of reporting _____	14-8-2010		
<b>Results of Water Analysis</b>		WWD Drinking Water Guidelines (General - 1982)	
Temperature (°F)	70.0 °C		
Fluoride (ppm)	mg/l 1.0 mg/l		
Laser (as Pb)	mg/l 0.01 mg/l		
Arsenic (ppb)	mg/l 0.01 mg/l		
Mercury (ppb)	mg/l 0.01 mg/l		
Chlorine (Residual)	mg/l		
Amonia (ppm)	2.00 mg/l		
Ammonium (ppm)	mg/l		
Chloride (ppm)	mg/l		
Dissolved Oxygen (DO)	mg/l		
Chlorine-Dioxide Dose (CDD)	20 mg/l		
Biochemical Oxygen Demand (BOD)	mg/l		
pH (Units of pH)			
Cyanide (ppm)	mg/l 0.07 mg/l		
Iron (ppm)	mg/l 0.05 mg/l		
Chloride (ppm)	mg/l 2 mg/l		
Silica (ppm)	mg/l		
Remarks: This certificate is issued only for the receipt of the test sample.			
Tested by _____ Signature _____ Name _____ S.C. Chemist 1802 TSCM, Lancaster	Approved by _____ Signature _____ Name _____ S.C. Chemist 1802 TSCM, Lancaster		
Print Name _____ Print Address _____ City _____ State _____ Zip _____ Phone _____ Fax _____ E-mail _____			

<b>SUPREME GROUP OF COMPANIES</b> <b>SUPREME WATER DOCTOR COMPANY</b> <small>No 46 C, Hlaingtaw Section, Yangon, Republic of the Union of Myanmar</small> <small>Tel: +95 1 488176, 488171, 488178, 488179, 488170, Fax: +95 1 488171</small>			
<b>WATER ANALYSIS RESULT</b>			
Name of Plant No:	S/192/P/W/2008/1-4B		
Plant ID:	Takao Hill Fresh Water Plant		
Location:	Takao		
Nature of analysis:	Surface water (SW400-1) That Takao		
Date of Sample Received:	8.6.2008		
Tested on:	8.6.2008		
UNIT	ANALYSIS RESULT	WHO GUIDELINE	
Arsenic	mg/L as	0.006	0.01
Cadmium	mg/L	0.006	0.005
Chromium	mg/L T.S.	0.01	0.05
Copper	mg/L	0.12	1-2
Manganese	mg/L	0.08	0.2
Mercury	mg/L	0.01	0.05

**Remarks:**

**Naresh Kumar**  
  
 Naresh Kumar  
 Executive Director  
 Supreme Water Doctor Company  
 Supreme Group of Companies

<div style="text-align: center;">  <b>ISO TECH</b>  <b>LABORATORY</b>  <small>Laboratory Services Limited   Quality Assurance Division 3rd Floor, 200, 1st Block, Industrial Area, P.O. Box 221, 1000-301- Kenya. Tel: +254 20 621 2222, 621 2223, 621 2224, 621 2225 Email: info@isotech.co.ke   Web: www.isotech.co.ke</small> </div> <div style="text-align: center; margin-top: 10px;"> <p><b>WTI-RS-001</b></p> <p>Issue Date - 24-12-2012</p> <p>Expiry Date - 24-12-2013</p> <p>Issue No. - WMRIS 177</p> <p>Page No. - 1 of 2</p> </div> <p><b>WATER QUALITY TEST RESULTS FORM</b></p> <p>Client: Tigo Coal Fired Power Plant Nature of Water: River Tap (WWT) (B) Location: Pumwani Township Date and Time of collection: 7.12.2012 Date and Time of arrival at Laboratory: 8.12.2012 Date and Time of continuing examination: 8.12.2012 Date and Time of sampling: 14.12.2012</p> <p><b>Results of Water Analysis</b></p> <table border="1" style="width: 100%; border-collapse: collapse; text-align: center;"> <thead> <tr> <th colspan="3">WHO Drinking Water Guideline (Geneva, 1993)</th> </tr> <tr> <th>Parameter</th> <th>Unit</th> <th>Result</th> </tr> </thead> <tbody> <tr> <td>Colour (Faint)</td> <td>TU</td> <td>0.5 - 5</td> </tr> <tr> <td>Turbidity</td> <td>NTU</td> <td>&lt; 5 NTU</td> </tr> <tr> <td>Conductivity</td> <td>µmho/cm</td> <td>5 NTU</td> </tr> <tr> <td>Total Hardness</td> <td>mg/l as CaCO<sub>3</sub></td> <td>600 mg/l as CaCO<sub>3</sub></td> </tr> <tr> <td>Chlorine Hardness</td> <td>mg/l as CaCO<sub>3</sub></td> <td>mg/l as CaCO<sub>3</sub></td> </tr> <tr> <td>Magnesium Hardness</td> <td>mg/l as CaCO<sub>3</sub></td> <td>mg/l as CaCO<sub>3</sub></td> </tr> <tr> <td>Total Alkalinity</td> <td>mg/l as CaCO<sub>3</sub></td> <td>mg/l as CaCO<sub>3</sub></td> </tr> <tr> <td>Phosphorus (As Phosphate)</td> <td>mg/l as PO<sub>4</sub><sup>3-</sup></td> <td>mg/l as PO<sub>4</sub><sup>3-</sup></td> </tr> <tr> <td>Carbamate (as CO<sub>2</sub>)</td> <td>mg/l as CaCO<sub>3</sub></td> <td>mg/l as CaCO<sub>3</sub></td> </tr> <tr> <td>Bicarbonate (as CO<sub>3</sub>)</td> <td>mg/l as CaCO<sub>3</sub></td> <td>mg/l as CaCO<sub>3</sub></td> </tr> <tr> <td>pH</td> <td>4.29</td> <td>9.5 mg/l</td> </tr> <tr> <td>Chloride (Cl<sup>-</sup>)</td> <td>mg/l</td> <td>200 mg/l</td> </tr> <tr> <td>Sodium Chloride (as NaCl)</td> <td>mg/l</td> <td>mg/l</td> </tr> <tr> <td>Chlorophyll (as Chl<sup>a+b</sup>)</td> <td>mg/l</td> <td>0.01 mg/l</td> </tr> <tr> <td>Total Dissolve</td> <td>mg/l</td> <td>1000 mg/l</td> </tr> <tr> <td>Nitrate Nitrite</td> <td>mg/l</td> <td>mg/l</td> </tr> <tr> <td>Dissolved Solids</td> <td>mg/l</td> <td>1000 mg/l</td> </tr> <tr> <td>Manganese</td> <td>mg/l</td> <td>0.01 mg/l</td> </tr> <tr> <td>Phosphate</td> <td>mg/l</td> <td>mg/l</td> </tr> <tr> <td>Phosphorus (As Phosphate)</td> <td>mg/l</td> <td>mg/l</td> </tr> <tr> <td>Molybdate (As Molybdate)</td> <td>mg/l</td> <td>mg/l</td> </tr> <tr> <td>Salinity</td> <td>ppm</td> <td>ppm</td> </tr> </tbody> </table> <p><b>Remark:</b> This certificate is issued only for the result of the test sample.</p> <p>Tested by _____ Approved by _____</p> <p>Signature _____ Name: Dr. Key Kibria Ayo Title: Head of Laboratory Date: 24-12-2012</p> <p>Signature _____ Name: Dr. Key Kibria Ayo Title: Head of Laboratory Date: 24-12-2012</p> <p>Approved by _____</p> <p>Signature _____ Name: Dr. Key Kibria Ayo Title: Head of Laboratory Date: 24-12-2012</p> <p>Signature _____ Name: Dr. Key Kibria Ayo Title: Head of Laboratory Date: 24-12-2012</p> <p><b>WTI-RS-001</b></p> <p>Issue Date - 24-12-2012</p> <p>Expiry Date - 24-12-2013</p> <p>Issue No. - WMRIS 177</p> <p>Page No. - 1 of 2</p> <p><b>WATER QUALITY TEST RESULTS FORM</b></p> <p>Client: Tigo Coal Fired Power Plant Nature of Water: River Tap (WWT) (B) Location: Pumwani Township Date and Time of collection: 7.12.2012 Date and Time of arrival at Laboratory: 8.12.2012 Date and Time of continuing examination: 8.12.2012 Date and Time of sampling: 14.12.2012</p> <p><b>Results of Water Analysis</b></p> <table border="1" style="width: 100%; border-collapse: collapse; text-align: center;"> <thead> <tr> <th colspan="3">WHO Drinking Water Guideline (Geneva, 1993)</th> </tr> <tr> <th>Parameter (mg/l)</th> <th>Blw G</th> <th>Blw G</th> </tr> </thead> <tbody> <tr> <td>Chlorine (Cl<sup>-</sup>)</td> <td>mg/l</td> <td>1.0 mg/l</td> </tr> <tr> <td>Lead (as Pb)</td> <td>mg/l</td> <td>0.01 mg/l</td> </tr> <tr> <td>Ammonia (NH<sub>3</sub>)</td> <td>mg/l</td> <td>0.01 mg/l</td> </tr> <tr> <td>Ammonium (NH<sub>4</sub><sup>+</sup>)</td> <td>mg/l</td> <td>0.01 mg/l</td> </tr> <tr> <td>Ammonium (NH<sub>4</sub><sup>+</sup>)</td> <td>mg/l</td> <td>0.01 mg/l</td> </tr> <tr> <td>Dissolved Oxygen (DO)</td> <td>mg/l</td> <td>mg/l</td> </tr> <tr> <td>Chemical Oxygen Demand (COD)</td> <td>mg/l</td> <td>mg/l</td> </tr> <tr> <td>Biological Oxygen Demand (BOD)</td> <td>mg/l</td> <td>mg/l</td> </tr> <tr> <td>pH (at 20 °C)</td> <td></td> <td></td> </tr> <tr> <td>Cyanide (CN)</td> <td>mg/l</td> <td>0.07 mg/l</td> </tr> <tr> <td>Zinc (Zn)</td> <td>mg/l</td> <td>2 mg/l</td> </tr> <tr> <td>Copper (Cu)</td> <td>mg/l</td> <td>2 mg/l</td> </tr> <tr> <td>Iron (Fe)</td> <td>mg/l</td> <td>mg/l</td> </tr> </tbody> </table> <p><b>Remark:</b> This certificate is issued only for the result of the test sample.</p> <p>Tested by _____ Approved by _____</p> <p>Signature _____ Name: Dr. Key Kibria Ayo Title: Head of Laboratory Date: 24-12-2012</p> <p>Signature _____ Name: Dr. Key Kibria Ayo Title: Head of Laboratory Date: 24-12-2012</p> <p>Approved by _____</p> <p>Signature _____ Name: Dr. Key Kibria Ayo Title: Head of Laboratory Date: 24-12-2012</p> <p>Signature _____ Name: Dr. Key Kibria Ayo Title: Head of Laboratory Date: 24-12-2012</p>	WHO Drinking Water Guideline (Geneva, 1993)			Parameter	Unit	Result	Colour (Faint)	TU	0.5 - 5	Turbidity	NTU	< 5 NTU	Conductivity	µmho/cm	5 NTU	Total Hardness	mg/l as CaCO <sub>3</sub>	600 mg/l as CaCO <sub>3</sub>	Chlorine Hardness	mg/l as CaCO <sub>3</sub>	mg/l as CaCO <sub>3</sub>	Magnesium Hardness	mg/l as CaCO <sub>3</sub>	mg/l as CaCO <sub>3</sub>	Total Alkalinity	mg/l as CaCO <sub>3</sub>	mg/l as CaCO <sub>3</sub>	Phosphorus (As Phosphate)	mg/l as PO <sub>4</sub> <sup>3-</sup>	mg/l as PO <sub>4</sub> <sup>3-</sup>	Carbamate (as CO <sub>2</sub> )	mg/l as CaCO <sub>3</sub>	mg/l as CaCO <sub>3</sub>	Bicarbonate (as CO <sub>3</sub> )	mg/l as CaCO <sub>3</sub>	mg/l as CaCO <sub>3</sub>	pH	4.29	9.5 mg/l	Chloride (Cl <sup>-</sup> )	mg/l	200 mg/l	Sodium Chloride (as NaCl)	mg/l	mg/l	Chlorophyll (as Chl <sup>a+b</sup> )	mg/l	0.01 mg/l	Total Dissolve	mg/l	1000 mg/l	Nitrate Nitrite	mg/l	mg/l	Dissolved Solids	mg/l	1000 mg/l	Manganese	mg/l	0.01 mg/l	Phosphate	mg/l	mg/l	Phosphorus (As Phosphate)	mg/l	mg/l	Molybdate (As Molybdate)	mg/l	mg/l	Salinity	ppm	ppm	WHO Drinking Water Guideline (Geneva, 1993)			Parameter (mg/l)	Blw G	Blw G	Chlorine (Cl <sup>-</sup> )	mg/l	1.0 mg/l	Lead (as Pb)	mg/l	0.01 mg/l	Ammonia (NH <sub>3</sub> )	mg/l	0.01 mg/l	Ammonium (NH <sub>4</sub> <sup>+</sup> )	mg/l	0.01 mg/l	Ammonium (NH <sub>4</sub> <sup>+</sup> )	mg/l	0.01 mg/l	Dissolved Oxygen (DO)	mg/l	mg/l	Chemical Oxygen Demand (COD)	mg/l	mg/l	Biological Oxygen Demand (BOD)	mg/l	mg/l	pH (at 20 °C)			Cyanide (CN)	mg/l	0.07 mg/l	Zinc (Zn)	mg/l	2 mg/l	Copper (Cu)	mg/l	2 mg/l	Iron (Fe)	mg/l	mg/l
WHO Drinking Water Guideline (Geneva, 1993)																																																																																																																					
Parameter	Unit	Result																																																																																																																			
Colour (Faint)	TU	0.5 - 5																																																																																																																			
Turbidity	NTU	< 5 NTU																																																																																																																			
Conductivity	µmho/cm	5 NTU																																																																																																																			
Total Hardness	mg/l as CaCO <sub>3</sub>	600 mg/l as CaCO <sub>3</sub>																																																																																																																			
Chlorine Hardness	mg/l as CaCO <sub>3</sub>	mg/l as CaCO <sub>3</sub>																																																																																																																			
Magnesium Hardness	mg/l as CaCO <sub>3</sub>	mg/l as CaCO <sub>3</sub>																																																																																																																			
Total Alkalinity	mg/l as CaCO <sub>3</sub>	mg/l as CaCO <sub>3</sub>																																																																																																																			
Phosphorus (As Phosphate)	mg/l as PO <sub>4</sub> <sup>3-</sup>	mg/l as PO <sub>4</sub> <sup>3-</sup>																																																																																																																			
Carbamate (as CO <sub>2</sub> )	mg/l as CaCO <sub>3</sub>	mg/l as CaCO <sub>3</sub>																																																																																																																			
Bicarbonate (as CO <sub>3</sub> )	mg/l as CaCO <sub>3</sub>	mg/l as CaCO <sub>3</sub>																																																																																																																			
pH	4.29	9.5 mg/l																																																																																																																			
Chloride (Cl <sup>-</sup> )	mg/l	200 mg/l																																																																																																																			
Sodium Chloride (as NaCl)	mg/l	mg/l																																																																																																																			
Chlorophyll (as Chl <sup>a+b</sup> )	mg/l	0.01 mg/l																																																																																																																			
Total Dissolve	mg/l	1000 mg/l																																																																																																																			
Nitrate Nitrite	mg/l	mg/l																																																																																																																			
Dissolved Solids	mg/l	1000 mg/l																																																																																																																			
Manganese	mg/l	0.01 mg/l																																																																																																																			
Phosphate	mg/l	mg/l																																																																																																																			
Phosphorus (As Phosphate)	mg/l	mg/l																																																																																																																			
Molybdate (As Molybdate)	mg/l	mg/l																																																																																																																			
Salinity	ppm	ppm																																																																																																																			
WHO Drinking Water Guideline (Geneva, 1993)																																																																																																																					
Parameter (mg/l)	Blw G	Blw G																																																																																																																			
Chlorine (Cl <sup>-</sup> )	mg/l	1.0 mg/l																																																																																																																			
Lead (as Pb)	mg/l	0.01 mg/l																																																																																																																			
Ammonia (NH <sub>3</sub> )	mg/l	0.01 mg/l																																																																																																																			
Ammonium (NH <sub>4</sub> <sup>+</sup> )	mg/l	0.01 mg/l																																																																																																																			
Ammonium (NH <sub>4</sub> <sup>+</sup> )	mg/l	0.01 mg/l																																																																																																																			
Dissolved Oxygen (DO)	mg/l	mg/l																																																																																																																			
Chemical Oxygen Demand (COD)	mg/l	mg/l																																																																																																																			
Biological Oxygen Demand (BOD)	mg/l	mg/l																																																																																																																			
pH (at 20 °C)																																																																																																																					
Cyanide (CN)	mg/l	0.07 mg/l																																																																																																																			
Zinc (Zn)	mg/l	2 mg/l																																																																																																																			
Copper (Cu)	mg/l	2 mg/l																																																																																																																			
Iron (Fe)	mg/l	mg/l																																																																																																																			
<div style="text-align: center;">  <b>Occupational and Environmental Health Laboratory</b>  <small>No. 200, New Kipkaren Apartments, Kipkaren, Nairobi, Kenya. Tel: +254-20-621120, 621121, 621122, 621123, 621124, Fax: +254-20-621125, +254-20-621126</small> </div> <p><b>Sample Name:</b> Waste Water      <b>Received Date:</b> 9.3.2013</p> <p><b>Address:</b> Tigo Coal Fired Power Plant      <b>Report Date:</b> 12.3.2013</p> <p><b>Site Name:</b> River Tap (WWT) (B)</p> <table border="1" style="width: 100%; border-collapse: collapse; text-align: center;"> <thead> <tr> <th>Analytes</th> <th>dash Value</th> <th>Units</th> <th>Results</th> <th>Method</th> </tr> </thead> <tbody> <tr> <td>Molybdenum</td> <td>0.01</td> <td>mg/l</td> <td>0.00</td> <td>Inductively Coupled Plasma - Optical Emission Spectrometric Method</td> </tr> <tr> <td>Chromium</td> <td>0.1</td> <td>mg/l</td> <td>0.0001</td> <td>Inductively Coupled Plasma - Optical Emission Spectrometric Method</td> </tr> <tr> <td>Oil and Grease</td> <td>10</td> <td>mg/l</td> <td>1.7</td> <td>Standard method</td> </tr> <tr> <td>Total Chlorides</td> <td>0.3</td> <td>mg/l</td> <td>0.04</td> <td>DR/DT Titrant Method</td> </tr> </tbody> </table> <p><b>Reference:</b> National Environmental Quality (Water) Guidelines</p> <p><b>Tested by</b>      <b>Checked by</b>      <b>Signed by</b></p> <p> Dr. Key Kibria Ayo Laboratory Officer Occupational and Environmental Health Laboratory M&amp;E Sector (Water Laboratory) Tigo Coal Fired Power Plant <a href="mailto:drkey@isotech.co.ke">drkey@isotech.co.ke</a></p> <p> Dr. Key Kibria Ayo Deputy Director Occupational and Environmental Health Laboratory</p> <p><b>WTI-RS-001</b></p> <p>Issue Date - 04-01-2013</p> <p>Expiry Date - 04-01-2014</p> <p>Issue No. - WMRIS 177</p> <p>Page No. - 1 of 2</p>	Analytes	dash Value	Units	Results	Method	Molybdenum	0.01	mg/l	0.00	Inductively Coupled Plasma - Optical Emission Spectrometric Method	Chromium	0.1	mg/l	0.0001	Inductively Coupled Plasma - Optical Emission Spectrometric Method	Oil and Grease	10	mg/l	1.7	Standard method	Total Chlorides	0.3	mg/l	0.04	DR/DT Titrant Method	<div style="text-align: center;">  <b>SUPREME GROUP OF COMPANIES</b>  <b>SUPREME WATER DOCTOR COMPANY</b>  <small>Re. IHL, Headless Javelin, Faridpur-Karachi, Housing Minister Township, Karachi, Republic of the Union of Myanmar Tel: +91-989979-888777, 889115, 889116, 888710, Fax: +91-988123</small> </div> <p><b>WATER ANALYSIS RESULT</b></p> <table border="1" style="width: 100%; border-collapse: collapse; text-align: center;"> <thead> <tr> <th>Result Form No.</th> <th>WTI-RS-001 (cont'd.) 1.10</th> </tr> <tr> <th>Date</th> <th>Tigo Coal Fired Power Plant</th> </tr> <tr> <th>Location</th> <th>River</th> </tr> <tr> <th>Nature of Water</th> <th>Surface water (WWT) at River Nan Creek</th> </tr> <tr> <th>Date of Sample Assessed</th> <th>8.12.2012</th> </tr> <tr> <th>Tested on</th> <th>8.12.2012</th> </tr> </thead> <tbody> <tr> <td>UNIT</td> <td>ANALYSIS RESULT</td> <td>WHO GUIDELINE</td> </tr> <tr> <td>Arsenic</td> <td>mg / l As</td> <td>0.000</td> <td>0.01</td> </tr> <tr> <td>Chromium</td> <td>mg/l</td> <td>0.000</td> <td>0.000</td> </tr> <tr> <td>Manganese</td> <td>mg/l Cr</td> <td>0.1</td> <td>0.00</td> </tr> <tr> <td>Oil and</td> <td>mg/l</td> <td>0.07</td> <td>1.0</td> </tr> <tr> <td>Alkalinity</td> <td>mg/l</td> <td>0.00</td> <td>0.1</td> </tr> <tr> <td>Hardness</td> <td>mg/l</td> <td>0.13</td> <td>0.40</td> </tr> </tbody> </table> <p><b>Remark:</b></p> <p><b>Approved by</b></p> <p> Dr. Key Kibria Ayo Head of Laboratory Supreme Water Doctor Company Occupational and Environmental Health Laboratory</p>	Result Form No.	WTI-RS-001 (cont'd.) 1.10	Date	Tigo Coal Fired Power Plant	Location	River	Nature of Water	Surface water (WWT) at River Nan Creek	Date of Sample Assessed	8.12.2012	Tested on	8.12.2012	UNIT	ANALYSIS RESULT	WHO GUIDELINE	Arsenic	mg / l As	0.000	0.01	Chromium	mg/l	0.000	0.000	Manganese	mg/l Cr	0.1	0.00	Oil and	mg/l	0.07	1.0	Alkalinity	mg/l	0.00	0.1	Hardness	mg/l	0.13	0.40																																																				
Analytes	dash Value	Units	Results	Method																																																																																																																	
Molybdenum	0.01	mg/l	0.00	Inductively Coupled Plasma - Optical Emission Spectrometric Method																																																																																																																	
Chromium	0.1	mg/l	0.0001	Inductively Coupled Plasma - Optical Emission Spectrometric Method																																																																																																																	
Oil and Grease	10	mg/l	1.7	Standard method																																																																																																																	
Total Chlorides	0.3	mg/l	0.04	DR/DT Titrant Method																																																																																																																	
Result Form No.	WTI-RS-001 (cont'd.) 1.10																																																																																																																				
Date	Tigo Coal Fired Power Plant																																																																																																																				
Location	River																																																																																																																				
Nature of Water	Surface water (WWT) at River Nan Creek																																																																																																																				
Date of Sample Assessed	8.12.2012																																																																																																																				
Tested on	8.12.2012																																																																																																																				
UNIT	ANALYSIS RESULT	WHO GUIDELINE																																																																																																																			
Arsenic	mg / l As	0.000	0.01																																																																																																																		
Chromium	mg/l	0.000	0.000																																																																																																																		
Manganese	mg/l Cr	0.1	0.00																																																																																																																		
Oil and	mg/l	0.07	1.0																																																																																																																		
Alkalinity	mg/l	0.00	0.1																																																																																																																		
Hardness	mg/l	0.13	0.40																																																																																																																		







ISO TECH LABORATORY			
Water Quality Testing Laboratory 100 E. Main Street, Suite 100 P.O. Box 10000 • Cedar Rapids, IA 52401-1000 Phone: 319-365-1000 • Fax: 319-365-1001 E-mail: info@isotech.com • Web: www.isotech.com			
<b>WATER QUALITY TEST RESULTS FORM</b>			
Case # _____ Name of tester _____ Location _____ Date and Time of collection _____ Date and Time of arrival at laboratory _____ Date and Time of completing examination _____ Date and Time of completing _____		Test Lab: Fresh Water Plant, Junction of Raccoon River and Fox, Tax Creek (2000), IA Postage _____ 5.00/2018 5.00/2018 5.00/2018 10.00/2018 10.00/2018	
<b>WATER QUALITY TEST RESULTS FORM</b>			
<b>Results of Water Analysis:</b>			
<b>WHO Drinking Water Guidelines (Greece - 1993)</b>			
ppm	ppm	ppm	
Color (PtCo)	700	4.8-8.0	
Turbidity	NTU	15 NTU	
Chloride	mEq/L	0.0151	
Total Hardness	mg/L as CaCO <sub>3</sub>	1000 mg/L as CaCO <sub>3</sub>	
Calcium hardness	mg/L as CaCO <sub>3</sub>	1000 mg/L as CaCO <sub>3</sub>	
Magnesium Hardness	mg/L as CaCO <sub>3</sub>	1000 mg/L as CaCO <sub>3</sub>	
Total Alkalinity	mg/L as NaOH	100 mg/L	
Rheumatism Alkalinity	mg/L as NaOH	100 mg/L	
Carbonate (CaCO <sub>3</sub> )	mg/L as CaCO <sub>3</sub>	1000 mg/L as CaCO <sub>3</sub>	
Bicarbonate pH 0.025	mg/L as NaHCO <sub>3</sub>	1000 mg/L as NaHCO <sub>3</sub>	
pH	8.0	8.0-9.0	
Chloride (as Cl <sup>-</sup> )	mg/L	2.0 mg/L	
Sodium Chloride (as NaCl)	mg/L	200 mg/L	
Sulfate (as SO <sub>4</sub> <sup>2-</sup> )	mg/L	200 mg/L	
Hydrogen Sulfide (as H <sub>2</sub> S)	mg/L	1000 mg/L	
Foul Odor	mg/L	1000 mg/L	
Protein (total)	74	mg/L	
Dissolved Solids	185	mg/L	1000 mg/L
Manganese	mg/L	0.04 mg/L	
Phosphate	mg/L		
Fluoride (as F <sup>-</sup> )	mg/L		
Methyl Orange Alkalinity	mg/L		
Iron	ppm		
Remarks: This certificate is issued only for the result of the test sample Tested by _____ Signature: _____ Name: _____ Job Title: _____ Lab: _____ ISO TECH Laboratory			
Approved by _____ Signature: _____ Name: _____  Seal: TÜV All process lines Technical Director ISO TECH Laboratory			

ISO TECH LABORATORY			
Environmental Monitoring Services Enviro-Pro Inc., 60-1710 10th Street NW, Vancouver V5J 1S2 • 604.542.3632 Environmental Control - Water Quality Monitoring & Assessment Services		WTRL-B-001 Issue Date - 01/10/2012 Review Date - 01/10/2013 Issue No. - 10 Page 1 of 2	
<b>WATER QUALITY TEST RESULTS FORM</b>			
Client:	Tigard Sewer Treatment Plant		
Name of Water:	Junction Of State Route And Tigard Tax Canal (TNG - 8)		
Location:	Pinturas		
Date and Time of Collection:	8.5.2012		
Date and Time of sample at Laboratory:	8.6.2012		
Date and Time of commencing examination:	10.6.2012		
Date and Time of completing:	15.6.2012		
<b>Results of Water Analysis</b>		WHO Drinking Water Guidelines (Geneva - 1985)	
Temperature (°C)	20.0	°C	
Fluoride (F <sup>-</sup> )	mg/l	1.3 mg/l	
Lod (as P) <sup>a</sup>	6.0	mg/l	0.01 mg/l
Amonia (NH <sub>3</sub> )	mg/l	0.01 mg/l	
Nitrate (N as NO <sub>3</sub> )	mg/l	50 mg/l	
Chlorine (Residual)	mg/l		
Anionics (mg/l)	3.00	mg/l	
Ammonium (NH <sub>4</sub> )	mg/l		
Bioavailable Copper (Cu)	mg/l		
Chemical Oxygen Demand (COD)	32	mg/l	
Biochemical Oxygen Demand (BOD <sub>5</sub> )	8	mg/l	
(B-Rat at 25 °C)			
Escherichia Coli	mg/l	0.07 mg/l	
Zinc (Zn)	46	mg/l	2 mg/l
Copper (Cu)	mg/l		
Other (S)	mg/l		

**Remark:** This certificate is issued only for the receipt of the test sample.

Touched by

**Signature**   
**Name** Earl Paul Elie  
Bégin-Champlain  
St. Thomas  
1961-1962 Lieutenant

Approved by \_\_\_\_\_  
Signature \_\_\_\_\_  
Name \_\_\_\_\_  
Title \_\_\_\_\_  
Date \_\_\_\_\_

*Occupational and Environmental Health Laboratory*



Health and Environmental Health Laboratory  
Mo. (708) 432-5431, Room 100, 10000 North Cicero Avenue,  
Skokie, Illinois 60077, U.S.A.  
Fax: +1-847-673-1100, +1-847-673-1101, +1-847-673-1102

Sample Name:	Waste water	Received Date:	8.8.2018	
Address:	Tigray Coal Fired Power Plant	Reported Date:	11.8.2018	
Site Name:	Surrounds of Khati Creek (Waria-4)	Reg.no:	108/2018	
Analyst:	Date	Method	Result	
Manganese	0.08	mg/l	0.00	Inductively Coupled Plasma Optical Emission Spectrometric Method
Selenium	0.1	mg/l	0.0001	Inductively Coupled Plasma Optical Emission Spectrometric Method
Lead and cadmium	10	mg/l	1.7	Standard method
Total Chlorine	0.5	mg/l	0.68	DPD colorimetric Method

Australian National Environment Quality (Emissions) Guidelines

**Tested by**      **Checked by**      **Signed by**

Gute  
GM (R&B)

Journal of Health Politics

ANSWER

www.gutenberg.org

The New Photo Book

DR. KEN KOMA MPP  
Deputy Minister

2020-2021 South Africa White Paper on Education Policy

SUPREME GROUP OF COMPANIES

SUPREME WATER DOCTOR COMPANY  
No 1/P.C. Rambury Complex, Yangon-Palace Road,  
Yangon Doctor University, Yangon, Republic of the Union of Myanmar  
Tel: +95 1 43623, 43624, 43625, 43626, 43627, 43628, 43629, 43630, 43631

SMART ANALYSIS METHODS

Result Form No:	07471-PB1 / SWOC / 18	
Chart:	Tight Coat Flock Flock Part	
Location:	Flock	
Nature of Water:	Inclusion of Metal-Contam and Trace Trace (SWOC-1)	
Date of Sample Received:	8.8.2018	
Entered on:	8.8.2018	
UNIT	ANALYSIS RESULT	WHS CLASSIFICATION
mg/L-hg	9.09	0.01
mg/L	0.01	0.001
mg/L-cr	0.03	0.00
mg/L	0.19	>0
mg/L	0.26	0.2
mg/L	0.09	0.00

100

附录二

*Dan*



Water Quality Test Results Report No. WQTR 244  
Report Date : 01-12-2012  
Report No. : 01-12-2012  
Issue No. : 1/2012/12/1

#### WATER QUALITY TEST RESULTS FORM

User \_\_\_\_\_  
Nature of Water \_\_\_\_\_  
Location \_\_\_\_\_  
Date and Time of collection \_\_\_\_\_  
Date and Time of arrival at laboratory \_\_\_\_\_  
Date and Time of examining examination \_\_\_\_\_  
Date and Time of sampling \_\_\_\_\_

Tested Cost Coal Power Plant  
Discharged Water From Coal Mine - 1 (WQW-1)

Pithampur  
9.9.2012  
9.9.2012  
10.9.2012  
10.9.2012

#### Results of Water Analysis

WHO Drinking Water Guidelines  
(General - 1993)

Parameter	Tested Value	WHO Guideline
Colour (P.U.)	7.8	0.0 - 8.0
Turbidity	0.6 NTU	10 NTU
Chloride	mg/l	mg/l
Total Hardness	mg/l as CaCO <sub>3</sub>	200 mg/l as CaCO <sub>3</sub>
Caustic Hardness	mg/l as CaCO <sub>3</sub>	mg/l as CaCO <sub>3</sub>
Magnesium Hardness	mg/l as CaCO <sub>3</sub>	mg/l as CaCO <sub>3</sub>
Total Alkalinity	mg/l as CaCO <sub>3</sub>	mg/l as CaCO <sub>3</sub>
Chloride/Iodine/Iodide	mg/l	mg/l
Chlorophyll A	mg/l	mg/l
Chlorophyll B	mg/l	mg/l
Chlorophyll C	mg/l	mg/l
Chlorophyll Total	mg/l	mg/l
pH	7.80	6.5 - 8.5
Chlorine (as Cl <sub>2</sub> )	mg/l	0.00 mg/l
Chloride Chlorite (as NaCl)	mg/l	mg/l
Sulfate (as SO <sub>4</sub> )	mg/l	200 mg/l
Total Sulfide	mg/l	0.000 mg/l
Suspended Solids	777 mg/l	mg/l
Chloride Residual	0.00 mg/l	1000 mg/l
Hardness	mg/l	0.00 mg/l
Phosphate	mg/l	mg/l
Fluoride/Iodine/Iodide	mg/l	mg/l
Chlorophyll A/Iodide	mg/l	mg/l
Metol Orange Acidity	mg/l	mg/l
Silicate	mg/l	mg/l

Note: This certificate is issued only for the result of the test sample.

Tested by \_\_\_\_\_ Approved by \_\_\_\_\_  
Signature: \_\_\_\_\_ Name: \_\_\_\_\_  
Name: \_\_\_\_\_  
Date: \_\_\_\_\_  
E-mail: \_\_\_\_\_  
100% TECH Laboratory

Address: 100% Tech Laboratory, 10th Floor, Pithampur, Madhya Pradesh  
Pin: 492001, India. Tel: +91-9823128888, Fax: +91-9424000000, E-mail: info@100tech.com, Website: www.100tech.com



WTI-KB-001  
Report Date : 01-12-2012  
Report No. : 01-12-2012  
Issue No. : 1/2012/12/1

#### WATER QUALITY TEST RESULTS FORM

User \_\_\_\_\_  
Nature of Water \_\_\_\_\_  
Location \_\_\_\_\_  
Date and Time of collection \_\_\_\_\_  
Date and Time of arrival at laboratory \_\_\_\_\_  
Date and Time of examining examination \_\_\_\_\_  
Date and Time of sampling \_\_\_\_\_

Tested Cost Coal Power Plant  
Discharged Water From Coal Mine - 1 (WQW-1)

Pithampur  
9.9.2012  
9.9.2012  
10.9.2012  
10.9.2012

#### Results of Water Analysis

WHO Drinking Water Guidelines  
(General - 1993)

Parameter	Tested Value	WHO Guideline
Temperature (°C)	24.0 °C	°C
Fluoride (F)	mg/l	1.0 mg/l
Liquid P.H.T.	mg/l	0.01 mg/l
Acidity (H <sub>2</sub> SO <sub>4</sub> )	mg/l	0.01 mg/l
Alkalinity (NaOH)	mg/l	100 mg/l
Chloride (Residual)	mg/l	mg/l
Nitrate (NO <sub>3</sub> )	0.0 mg/l	mg/l
Nitrite (NO <sub>2</sub> )	0.0 mg/l	mg/l
Dissolved Oxygen (DO)	mg/l	mg/l
Chemical Oxygen Demand (COD)	44 mg/l	mg/l
Biochemical Oxygen Demand (BOD)	18 mg/l	mg/l
(3 days at 20 °C)		
Cyanide (CN)	0.0 mg/l	0.01 mg/l
Ferric (Fe)	0.0 mg/l	2 mg/l
Iron (Fe)	0.0 mg/l	2 mg/l
Chlorine (Cl)	0.0 mg/l	mg/l

Note: This certificate is issued only for the result of the test sample.

Tested by \_\_\_\_\_ Approved by \_\_\_\_\_  
Signature: \_\_\_\_\_ Name: \_\_\_\_\_  
Name: \_\_\_\_\_  
Date: \_\_\_\_\_  
E-mail: \_\_\_\_\_  
100% TECH Laboratory

Address: 100% Tech Laboratory, 10th Floor, Pithampur, Madhya Pradesh  
Pin: 492001, India. Tel: +91-9823128888, Fax: +91-9424000000, E-mail: info@100tech.com, Website: www.100tech.com



#### Occupational and Environmental Health Laboratory

No. 1902, Level Ground Floor, Ashok Society, Pithampur, Madhya Pradesh  
Tel: +91-9823128888, 421228, 421229, 421230, 421231  
Fax: +91-9424000000, +91-9424000000

Sample Number: WQW-Water  
Received Date: 01.12.2012  
Address: Tigray Coal Fired Power Plant  
Reg No.: Discharged Water From Coal Mine - 1 (WQW-1)

Analyses	Method	Unit	Result	Method
Mercury	0.00	µg/l	0.00	Inductively Coupled Plasma - Optical Emission Spectrometric Method
Lead	0.1	µg/l	0.00	Inductively Coupled Plasma - Optical Emission Spectrometric Method
Oil and Grease	10	mg/l	0.5	Standard method
Total Chlorine	0.2	mg/l	0.00	UVIS Robot Method

Reference: National Environmental Quality (Emissions) Guidelines

Tested by \_\_\_\_\_ Checked by \_\_\_\_\_ Signed by \_\_\_\_\_

On Lab:  
Dr. Chintan Patel  
P.L.C. (P.L.C.)

Laboratory Officer

Mr. Arvind Patel

Mr. Arvind Patel

Dr. Kavita Patel  
Deputy Director  
Occupational and Environmental Health Division  
Mr. Arvind Patel  
Arvind Patel  
arvindpatel@100tech.com

#### SUPREME GROUP OF COMPANIES

##### SUPREME WATER DOCTOR COMPANY

No. 101, Hemant Garden, Sector 10, Noida, Uttar Pradesh, India  
Plot No. 10, Sector 10, Noida, Pin Code: 201301, India  
Phone: +91-9810018888, +91-9810018889, +91-9810018890, +91-9810018891, +91-9810018892, +91-9810018893, +91-9810018894, +91-9810018895, +91-9810018896, +91-9810018897, +91-9810018898, +91-9810018899, +91-98100188900, +91-98100188901, +91-98100188902, +91-98100188903, +91-98100188904, +91-98100188905, +91-98100188906, +91-98100188907, +91-98100188908, +91-98100188909, +91-98100188910, +91-98100188911, +91-98100188912, +91-98100188913, +91-98100188914, +91-98100188915, +91-98100188916, +91-98100188917, +91-98100188918, +91-98100188919, +91-98100188920, +91-98100188921, +91-98100188922, +91-98100188923, +91-98100188924, +91-98100188925, +91-98100188926, +91-98100188927, +91-98100188928, +91-98100188929, +91-98100188930, +91-98100188931, +91-98100188932, +91-98100188933, +91-98100188934, +91-98100188935, +91-98100188936, +91-98100188937, +91-98100188938, +91-98100188939, +91-98100188940, +91-98100188941, +91-98100188942, +91-98100188943, +91-98100188944, +91-98100188945, +91-98100188946, +91-98100188947, +91-98100188948, +91-98100188949, +91-98100188950, +91-98100188951, +91-98100188952, +91-98100188953, +91-98100188954, +91-98100188955, +91-98100188956, +91-98100188957, +91-98100188958, +91-98100188959, +91-98100188960, +91-98100188961, +91-98100188962, +91-98100188963, +91-98100188964, +91-98100188965, +91-98100188966, +91-98100188967, +91-98100188968, +91-98100188969, +91-98100188970, +91-98100188971, +91-98100188972, +91-98100188973, +91-98100188974, +91-98100188975, +91-98100188976, +91-98100188977, +91-98100188978, +91-98100188979, +91-98100188980, +91-98100188981, +91-98100188982, +91-98100188983, +91-98100188984, +91-98100188985, +91-98100188986, +91-98100188987, +91-98100188988, +91-98100188989, +91-98100188990, +91-98100188991, +91-98100188992, +91-98100188993, +91-98100188994, +91-98100188995, +91-98100188996, +91-98100188997, +91-98100188998, +91-98100188999, +91-98100188900, +91-98100188901, +91-98100188902, +91-98100188903, +91-98100188904, +91-98100188905, +91-98100188906, +91-98100188907, +91-98100188908, +91-98100188909, +91-98100188910, +91-98100188911, +91-98100188912, +91-98100188913, +91-98100188914, +91-98100188915, +91-98100188916, +91-98100188917, +91-98100188918, +91-98100188919, +91-98100188920, +91-98100188921, +91-98100188922, +91-98100188923, +91-98100188924, +91-98100188925, +91-98100188926, +91-98100188927, +91-98100188928, +91-98100188929, +91-98100188930, +91-98100188931, +91-98100188932, +91-98100188933, +91-98100188934, +91-98100188935, +91-98100188936, +91-98100188937, +91-98100188938, +91-98100188939, +91-98100188940, +91-98100188941, +91-98100188942, +91-98100188943, +91-98100188944, +91-98100188945, +91-98100188946, +91-98100188947, +91-98100188948, +91-98100188949, +91-98100188950, +91-98100188951, +91-98100188952, +91-98100188953, +91-98100188954, +91-98100188955, +91-98100188956, +91-98100188957, +91-98100188958, +91-98100188959, +91-98100188960, +91-98100188961, +91-98100188962, +91-98100188963, +91-98100188964, +91-98100188965, +91-98100188966, +91-98100188967, +91-98100188968, +91-98100188969, +91-98100188970, +91-98100188971, +91-98100188972, +91-98100188973, +91-98100188974, +91-98100188975, +91-98100188976, +91-98100188977, +91-98100188978, +91-98100188979, +91-98100188980, +91-98100188981, +91-98100188982, +91-98100188983, +91-98100188984, +91-98100188985, +91-98100188986, +91-98100188987, +91-98100188988, +91-98100188989, +91-98100188990, +91-98100188991, +91-98100188992, +91-98100188993, +91-98100188994, +91-98100188995, +91-98100188996, +91-98100188997, +91-98100188998, +91-98100188999, +91-98100188900, +91-98100188901, +91-98100188902, +91-98100188903, +91-98100188904, +91-98100188905, +91-98100188906, +91-98100188907, +91-98100188908, +91-98100188909, +91-98100188910, +91-98100188911, +91-98100188912, +91-98100188913, +91-98100188914, +91-98100188915, +91-98100188916, +91-98100188917, +91-98100188918, +91-98100188919, +91-98100188920, +91-98100188921, +91-98100188922, +91-98100188923, +91-98100188924, +91-98100188925, +91-98100188926, +91-98100188927, +91-98100188928, +91-98100188929, +91-98100188930, +91-98100188931, +91-98100188932, +91-98100188933, +91-98100188934, +91-98100188935, +91-98100188936, +91-98100188937, +91-98100188938, +91-98100188939, +91-98100188940, +91-98100188941, +91-98100188942, +91-98100188943, +91-98100188944, +91-98100188945, +91-98100188946, +91-98100188947, +91-98100188948, +91-98100188949, +91-98100188950, +91-98100188951, +91-98100188952, +91-98100188953, +91-98100188954, +91-98100188955, +91-98100188956, +91-98100188957, +91-98100188958, +91-98100188959, +91-98100188960, +91-98100188961, +91-98100188962, +91-98100188963, +91-98100188964, +91-98100188965, +91-98100188966, +91-98100188967, +91-98100188968, +91-98100188969, +91-98100188970, +91-98100188971, +91-98100188972, +91-98100188973, +91-98100188974, +91-98100188975, +91-98100188976, +91-98100188977, +91-98100188978, +91-98100188979, +91-98100188980, +91-98100188981, +91-98100188982, +91-98100188983, +91-98100188984, +91-98100188985, +91-98100188986, +91-98100188987, +91-98100188988, +91-98100188989, +91-98100188990, +91-98100188991, +91-98100188992, +91-98100188993, +91-98100188994, +91-98100188995, +91-98100188996, +91-98100188997, +91-98100188998, +91-98100188999, +91-98100188900, +91-98100188901, +91-98100188902, +91-98100188903, +91-98100188904, +91-98100188905, +91-98100188906, +91-98100188907, +91-98100188908, +91-98100188909, +91-98100188910, +91-98100188911, +91-98100188912, +91-98100188913, +91-98100188914, +91-98100188915, +91-98100188916, +91-98100188917, +91-98100188918, +91-98100188919, +91-98100188920, +91-98100188921, +91-98100188922, +91-98100188923, +91-98100188924, +91-98100188925, +91-98100188926, +91-98100188927, +91-98100188928, +91-98100188929, +91-98100188930, +91-98100188931, +91-98100188932, +91-98100188933, +91-98100188934, +91-98100188935, +91-98100188936, +91-98100188937, +91-98100188938, +91-98100188939, +91-98100188940, +91-98100188941, +91-98100188942, +91-98100188943, +91-98100188944, +91-98100188945, +91-98100188946, +91-98100188947, +91-98100188948, +91-98100188949, +91-98100188950, +91-98100188951, +91-98100188952, +91-98100188953, +91-98100188954, +91-98100188955, +91-98100188956, +91-98100188957, +91-98100188958, +91-98100188959, +91-98100188960, +91-98100188961, +91-98100188962, +91-98100188963, +91-98100188964, +91-98100188965, +91-98100188966, +91-98100188967, +91-98100188968, +91-98100188969, +91-98100188970, +91-98100188971, +91-98100188972, +91-98100188973, +91-98100188974, +91-98100188975, +91-98100188976, +91-98100188977, +91-98100188978, +91-98100188979, +91-98100188980, +91-98100188981, +91-98100188982, +91-98100188983, +91-98100188984, +91-98100188985, +91-98100188986, +91-98100188987, +91-98100188988, +91-98100188989, +91-98100188990, +91-98100188991, +91-98100188992, +91-98100188993, +91-98100188994, +91-98100188995, +91-98100188996, +91-98100188997, +91-98100188998, +91-98100188999, +91-98100188900, +91-98100188901, +91-98100188902, +91-98100188903, +91-98100188904, +91-98100188905, +91-98100188906, +91-98100188907, +91-98100188908, +91-98100188909, +91-9810018891



Laboratory Number: 001, P.O. Box: 1000, 10th Floor, Al-Rajhi Tower, 20th Street, Jeddah 21525, Saudi Arabia  
Phone: +966 3 861 0000, Fax: +966 3 861 0001, Email: info@isotech.com.sa, Website: www.isotech.com.sa



WTI-00-001  
Issue Date: 21-02-2012  
Expiry Date: 21-02-2013  
Issue No.: 1 (Page 1 of 2)

#### WATER QUALITY TEST RESULTS FORM

Client: \_\_\_\_\_  
Name of Water: \_\_\_\_\_  
Location: \_\_\_\_\_  
Date and Time of collection: \_\_\_\_\_  
Date and Time of arrival at Laboratory: \_\_\_\_\_  
Date and Time of commissioning laboratory: \_\_\_\_\_  
Date and Time of completing: \_\_\_\_\_

#### Results of Water Analysis

#### WHO Drinking Water Guidelines (General - 1984)

Parameter	Tested Value	WHO Guideline
Total Hardness	7.0	50 mg/l EC
Chloride	100	100 mg/l
Fluoride	0.012	0.01 mg/l
Chlorinating	above limit	
Total Alkalinity	mg/l as CaCO <sub>3</sub>	100 mg/l as CaCO <sub>3</sub>
Carbonate hardness	mg/l as CaCO <sub>3</sub>	
Total Alkalinity	mg/l as CaCO <sub>3</sub>	
Hydrogen carbonate alkalinity	mg/l as CaCO <sub>3</sub>	
Carbonate (CaCO <sub>3</sub> )	mg/l as CaCO <sub>3</sub>	
Bicarbonate (HCO <sub>3</sub> <sup>-</sup> )	mg/l as CaCO <sub>3</sub>	
TDS	8.00	mg/l
Chloride (as Cl <sup>-</sup> )	mg/l	100 mg/l
Sulfate (as SO <sub>4</sub> <sup>2-</sup> )	mg/l	200 mg/l
Chloride (as NaCl)	mg/l	100 mg/l
Sulfate (as NaHSO <sub>4</sub> )	mg/l	100 mg/l
Dissolved salts	mg/l	1000 mg/l
Total Salinity	mg/l	1000 mg/l
Ammonium Nitrate	200	mg/l
Ammonium Nitrite	2.00	mg/l
Manganese	mg/l	0.05 mg/l
Phosphate	mg/l	
Physical Organic Acidity	mg/l	
Methyl Orange Acidity	mg/l	
Sulphur	ppm	

Remark: This certificate is issued only for the result of the test sample.

Tested by \_\_\_\_\_  
Signature \_\_\_\_\_  
Name: Dr. Tariq Ali  
Dr. Khalid Alzahrani

Approved by \_\_\_\_\_  
Signature \_\_\_\_\_  
Name: Dr. Tariq Ali  
Technical Officer  
ISO TECH Laboratory



WTI-00-001  
Issue Date: 21-02-2012  
Expiry Date: 21-02-2013  
Issue No.: 1 (Page 2 of 2)

#### WATER QUALITY TEST RESULTS FORM

Client: \_\_\_\_\_  
Nature of Water: \_\_\_\_\_  
Location: \_\_\_\_\_  
Date and Time of collection: \_\_\_\_\_  
Date and Time of arrival at laboratory: \_\_\_\_\_  
Date and Time of commissioning laboratory: \_\_\_\_\_  
Date and Time of completing: \_\_\_\_\_

#### Results of Water Analysis

#### WHO Drinking Water Guidelines (General - 1984)

Parameter	Tested Value	WHO Guideline
Temperature (°C)	20.0	0
Fluoride (F <sup>-</sup> )	mg/l	1.0 mg/l
Lead (Pb)	mg/l	0.01 mg/l
Acute Ph	mg/l	0.01 mg/l
Urea (NH <sub>2</sub> CONH <sub>2</sub> )	mg/l	50 mg/l
Chlorine (residual)	mg/l	
Adhesive (Al <sup>3+</sup> )	0.0	mg/l
Chromium (Cr <sup>6+</sup> )	mg/l	
Disodium Octa Edta	mg/l	
Chemical Oxygen Demand (COD)	mg/l	
Biodegradable Oxygen Demand (BOD)	mg/l	
pH (as per 25 °C)	-	
Crustacean (crayfish)	mg/l	0.01 mg/l
Frog (Rana)	mg/l	5 mg/l
Crab (Crangon)	mg/l	5 mg/l
Shrimp (Penaeus)	mg/l	

Remark: This certificate is issued only for the result of the test sample.

#### Tested by

Signature \_\_\_\_\_  
Name: Dr. Tariq Ali  
Technical Officer  
ISO TECH Laboratory

#### Approved by

Signature \_\_\_\_\_  
Name: Dr. Tariq Ali  
Technical Officer  
ISO TECH Laboratory

© 2012 ISO TECH Laboratory. All rights reserved.  
No. 16, United Arab Emirates Scientific Park, P.O. Box: 1000, 10th Floor, Al-Rajhi Tower, 20th Street, Jeddah 21525, Saudi Arabia  
E-mail: info@isotech.com.sa, Website: www.isotech.com.sa

#### Occupational and Environmental Health Laboratory

No. 1601, 16th Floor, Al-Rajhi Tower, P.O. Box: 1000, 10th Floor, Al-Rajhi Tower, 20th Street, Jeddah 21525, Saudi Arabia

Tel: +966 3 861 0000, Ext: 111126, 111132, 111133, 111134

Sample Name: Water Wastewater

Received Date: 0.0.0000

Address: Tigris Coal Fired Power Plant

Reported Date: 27-2-2012

Ref Name: Discharged Water from Coal Mine-2 (WWWD-2)

Reg No: 100/2012

Analysis	Method	Result	Method
Mercury	0.01	mg/l	0.00
Chromium	0.1	mg/l	0.000
Oil and Grease	10	mg/l	0.1
Total Chlorine	0.3	mg/l	0.01
	DPD Fisher Method		

Reference: National Environmental Quality (Emission) Guidelines

Tested by \_\_\_\_\_

Checked by \_\_\_\_\_

Signed by \_\_\_\_\_

Dr. Khalid Alzahrani  
H.M. H.S.C. (U.A.E.)  
M.Sc. in Global Technology  
M.Sc. in Applied Geology Engineering  
M.Sc. in M&E  
M.Sc. in Environmental Engineering

Laboratory Officer  
Dr. Khalid Alzahrani  
H.M. H.S.C. (U.A.E.)  
M.Sc. in Global Technology  
M.Sc. in Applied Geology Engineering  
M.Sc. in M&E  
M.Sc. in Environmental Engineering

Dr. Khalid Alzahrani  
Deputy Director  
Occupational and Environmental Health Laboratory

© 2012 ISO TECH Laboratory. All rights reserved. All rights reserved.

#### SUPREME GROUP OF COMPANIES

#### SUPREME WATER DOCTOR COMPANY

No. 19, 1st Floor, Assembly Building, Tigris, Jeddah, Saudi Arabia

Tel: +966 3 861 0000, 860 0001, 860 0010, 860 0011, 860 0012, 860 0013, 860 0014, 860 0015, 860 0016, 860 0017

#### WATER ANALYSIS RESULT

Assay Point No: SWW-001 / SWDC-1-18  
Client: \_\_\_\_\_  
Location: \_\_\_\_\_  
Nature of Water: \_\_\_\_\_  
Date of Sample Received: 0.0.0000  
Tested on: 0.0.0000

UNIT	ANALYSIS RESULT	SWDC QLDR/SLR
mg/l (As)	0.000	0.0
mg/l	0.000	0.000
mg/l (Cr)	0.22	0.0
mg/l	0.04	0.02
mg/l (Al)	0.07	0.0
mg/l	0.04	0.00

Remark: \_\_\_\_\_

Approved by \_\_\_\_\_

Dr. Khalid Alzahrani  
H.M. H.S.C. (U.A.E.)  
M.Sc. in Global Technology  
M.Sc. in Applied Geology Engineering  
M.Sc. in M&E  
M.Sc. in Environmental Engineering

ISO TECH LABORATORY		
Water Quality Test Results Form		
WATER QUALITY TEST RESULTS FORM		
Item	Type Code Five Point Plant	
Nature of water	Bottled Reduced Post three (3) days	
Location	Pittsburgh, Pennsylvania	
Date and Time of samples	7-28-18	
Date and Time of arrival in Laboratory	8-8-18	
Date and Time of communicating examination	8-8-18	
Date and Time of sampling	14-8-18	
<b>Results of Water Analysis</b>		
NSF Drinking Water Guidelines DINOMICS - LR033		
Temperature (°C)	38.0	70
Precip. (F)	mg/l	1.0 mg/l
Lead (as Pb)	mg/l	0.01 mg/l
Chlorine (Cl)	mg/l	0.01 mg/l
Mangan (as Mn)	mg/l	0.01 mg/l
Chlorine Residual	mg/l	
Amonia (NH <sub>3</sub> )	1.2	mg/l
Amonium (NH <sub>4</sub> )	mg/l	
Disolved Oxygen (DO)	mg/l	
Chemical Oxygen Demand (COD)	50	mg/l
Biochemical Oxygen Demand (BOD)	1	mg/l
TOC (Total Organic Carbon)	mg/l	
Copper (Cu)	mg/l	0.07 mg/l
Lead (Pb)	mg/l	0.01 mg/l
Copper (Cu)	mg/l	0.01 mg/l
Iron (Fe)	mg/l	
Report Date: 8-10-18		
Report No.: 100-18-001		
Report File No.: 100-18-001		

**Results.** This section is divided into five parts of the test domain.

REFERENCES

*[Signature]*  
John Doe  
(S.A. #12345678)  
FBI - Boston

88-100

**Signature:** John D. Tamm  
**Name:** J. D. TAMM JR.

SUPREME GROUP OF COMPANIES  
SUPREME WATER DOCTOR COMPANY

80-116, Hsinbyu Htutin, Yangon-Peikhto Road,  
Yangon Tharyar, Yangon, Yangon, Republic of the Union of Myanmar  
Tel: +95 1 445010, 445011, 445012, 445013, 445014, 445015

卷之三

Sample Point No	SPM 2001 (2002) / 18		
Chem	Vigil (Coal Fired Power Plant)		
Location	Tanjil		
Nature of Water	Over Flow Water (UF4-II Before Neutralization Hand)		
Date of Sample Collected	8.6.2018		
Tested at	B.B.S.T.I.		
	RESULT	WHO GUIDELINE	
Arsenic	mg/l Hg	0.000	0.01
Cadmium	mg/l	0.048	0.001
Chromium	mg/l CrO <sub>4</sub>	0.47	0.05
Copper	mg/l Cu	0.00	1-2
Manganese	mg/l Mn	0.08	0.2
Nickel	mg/l Ni	0.2	0.02

- 1 -

100

*[Signature]*




ISO TECH LABORATORY			
International Accredited Laboratory - ISO/IEC 17025:2005 Accredited by UKAS (UK) and DIL (Ireland) Irish Water Quality Assurance Scheme Approved Testing Laboratory			
WATER QUALITY TEST RESULTS FORM			
Client Name:	Tipp. Coal Fired Power Plant		
Address:	Other Production Plant Power (2000-10)		
Contact Person:	Piping Training		
Date and Time of collection:	7.8.2018		
Date and Time of arrival at laboratory:	8.8.2018		
Date and Time of telephonic communication:	9.8.2018		
Date and Time of reporting:	14.8.2018		
<b>Results of Water Analysis</b>		WHO Drinking Water Guidelines (General) (1989)	
Temperature (°C)	28.5	°C	
Phosphate (P)	mg/l	1.0 mg/l	
Liquid ion (pH)	9.0 mg/l	6.0-9.0 mg/l	
Ammo (Am)	mg/l	0.01 mg/l	
Nitrate (N Nit)	mg/l	0.01 mg/l	
Chlorine (Residual)	mg/l	0.0 mg/l	
Amonium (NH <sub>4</sub> )	2.4 mg/l		
Bromide (Br <sup>-</sup> )	mg/l		
Dissolved Oxygen (DO)	mg/l		
Chemical Oxygen Demand (COD)	30 mg/l		
Biological Oxygen Demand (BOD)	14 mg/l		
(8 days at 20 °C)			
Cyanide (CN)	mg/l	0.07 mg/l	
Zinc (Zn)	100 mg/l	1 mg/l	
Copper (Cu)	mg/l	2 mg/l	
Silica (Si)	mg/l		
Remark: This certificate is issued only for the sample of the test sample.			
Tested by			
Signature:			
Name:	S. T. Doss E.I.E B.Tech (Chemical) M.Tech (Chemical) DST CREST Scholar		
Approved by			
Signature:			
Name:	S. R. Doss E.I.E. B.Tech (Chemical) M.Tech (Chemical) DST CREST Scholar		

<b>Occupational and Environmental Health Laboratory</b>				
No. (EPA), Lower Karamoja Road, Akoko Pobocca, Temeke, Dar es Salaam Tel +255-7-311313, 471158, +91-912105, 170414, Fax +255-7-471155, +91-922884				
<b>Sample Name:</b> Waste Water	<b>Received Date:</b> 25.10.2018			
<b>Address:</b> Tigray Coal Fired Power Plant	<b>Report Date:</b> 27.10.2018			
<b>Site Name:</b> After Retention Pond (CWAII-11)	<b>Reg No:</b> 166/2018			
<b>Analyses</b>	<b>Ref Value</b>	<b>Unit</b>	<b>Results</b>	<b>Method</b>
Mercury	0.01	mg/l	0.00	Inertially Coupled Plasma - Optical Emission Spectrometry Method
Iron	0.1	mg/l	0.000	Inertially Coupled Plasma-Optical Emission Spectrometric Method
Oil and Grease	10	mg/l	5.1	Standard method
Total Chlorine	0.2	mg/l	0.03	(DIN) Folsil Method
<b>Reference:</b> National Environmental Quality (Emulsor) Standards				
<b>Tested by</b>	<b>Checked by</b>		<b>Signed by</b>	
 <b>Dr. K. K. Ayo</b>	 <b>Laboratory Officer</b> serena@kamwala.org +255-7-311313, 471158 United Int'l Hospital Technology Management Ltd. serena@kamwala.org +91-922884		 <b>Dr. K. K. Ayo</b> Deputy Director	
<b>Occupational and Environmental Health Division</b>				

WATER ANALYSIS RESULT			
Result Part No.	S101/M01 / SW00C / 18		
Client	'Ngap Oo' Food Power Plant		
Location	'Ngap'		
Nature of Report	Dual Flow Water (M01-10) After Treatment Plant		
Date of Sample Received	18.05.2016		
Tested on	18.05.2016		
	TEST	ANALYSED RESULT	WHO GUIDELINE
Ascorbic acid	(mg/L)	0.008	0.04
Chlorine	(mg/L)	0.047	0.00
Cadmium	(mg/L, Cr)	0.04	0.08
Copper	(mg/L)	0.04	1+2
Ammonium	(mg/L)	0.04	0.02
Bicarbonate	(mg/L)	0.18	0.00

**Remark :** Assessed by

### Appendix 3 Result of Soil Quality



Appendix 4 Species Inventory List of Direct Impact Zone in Dry Season

No.	Scientific Name	Common Name	Family Name	Habits
1	<i>Abelmoschus esculentus</i> (L.)Moench	Yon ba te	Malvaceae	S
2	<i>Acacia auriculiformis</i> A.Cunn	Ma-lay-sha-padauk	Mimosaceae	ST
3	<i>Achyranthes aspera</i> L.	Kyet-mauk-su-pyan	Amaranthaceae	H
4	<i>Achyranthes bidentata</i> Bl.	Kyet-mauk-su-pyan	Amaranthaceae	H
5	<i>Agave americana</i> L.	Na-nat-gyi	Agavaceae	S
6	<i>Agave sisalana</i> Perr.	Thit min /Na-nat-shaw	Agavaceae	S
7	<i>Allium cepa</i> L.	Kyet-thon-ni	Alliaceae	H
8	<i>Allium sativum</i> L.	Kyet-thon-phyu	Alliaceae	H
9	<i>Aloe vera</i> L.	Sha-zaung-let-pet	Aloaceae	H
10	<i>Alternanthera nodiflora</i> R.Br.	Ka na phaw yaing	Amaranthaceae	H
11	<i>Alternanthera sessilis</i>	Pa-zun-sa-yaing	Amaranthaceae	H
12	<i>Alysicarpus vaginalis</i> ( L. ) Dc.	Than ma naing kyauk ma naing	Fabaceae	H
13	<i>Amaranthus spinosus</i> L.	Hnin-nu-new-su-bauk	Amaranthaceae	S
14	<i>Arachis hypogaea</i> L.	Myay pe	Fabaceae	H
15	<i>Artocarpus heterophyllus</i> Lam.	Pein-ne	Moraceae	T
16	<i>Asparagus densiflorus</i>	Shint-ma-tet	Asparagaceae	CL
17	<i>Barleria cristata</i> L.	Pyo-ma-naing	Acanthaceae	S
18	<i>Bidens alba</i> DC	Ta-sae-ut	Asteraceae	H
19	<i>Blinkworthia lycioides</i> Choisy	Taung-bo-lu-lin	Convolvulaceae	CL
20	<i>Boerhavia repanda</i> Willd.	Pa-yan-na-wa	Nyctaginaceae	H
21	<i>Bougainvillea glabra</i> Choisy	Set ku pan	Nyctaginaceae	CL
22	<i>Brassica alba</i> Hook.f. & T.	Mon-hnyin-byu	Brassicaceae	H
23	<i>Broussonetia papyrifera</i> (L.)Vent.	Paper mulberry	Moraceae	T
24	<i>Buddleja asiatica</i>	Not known	Buddlejaceae	S

No.	Scientific Name	Common Name	Family Name	Habits
25	<i>Cannabis sativa</i> L.	Se-gyauk	Cannabaceae	S
26	<i>Capsicum frutescens</i>	Nga-yok	Solanaceae	S
27	<i>Carica papaya</i> L.	Thin-baw-pin	Caricaceae	ST
28	<i>Cassia grandis</i> L. f.	Taw-cherry	Caesalpiniaceae	ST
29	<i>Cassia occidentalis</i> L.	Dan-gwe	Caesalpiniaceae	S
30	<i>Casuarina equisetifolia</i>	Pin-le-ka-we	Casuarinaceae	T
31	<i>Cephalotaxus griffithii</i> Hook.f.	Kyauk-tin-yu	Cephalotaxaceae	T
32	<i>Chloranthus spicatus</i>	Not known	Chloranthaceae	S
33	<i>Chromolaena odorata</i> (L.) R.M. King & H Robinson	Bi-zet	Asteraceae	CL
34	<i>Cibotium barometz</i> (Linn.) J. Sm.	Da-yin-kauk	Dicksoniaceae	F
35	<i>Citrus limon</i> (L.) Burm.f.	Than-ba-yo	Rutaceae	ST
36	<i>Clematis mauritiana</i>	Khwa nyu	Ranunculaceae	CL
37	<i>Cocculus laurifolius</i> DC.	Not known	Menispermaceae	ST
38	<i>Codiaeum variegatum</i>	Ywet hla	Euphorbiaceae	S
39	<i>Colocasia esculenta</i>	Pein-yaing	Araceae	H
40	<i>Commelina diffusa</i> Burm.f.	Wet kyut	Commelinaceae	H
41	<i>Coreopsis grandiflora</i> Nutt.ex Champ.	Sein-chai	Asteraceae	H
42	<i>Crassocephalum crepidioides</i>	Pan-zouk-hto	Asteraceae	H
43	<i>Crinum asiaticum</i> L.var. <i>sinicum</i> (Roxb.ex Herb.)Baker	Ko yan gyi	Amaryllidaceae	H
44	<i>Croton oblongifolius</i> Roxb.	Tha-yin-gyi	Euphorbiaceae	ST
45	<i>Cucurbita maxima</i> Duchesne	Shwe-pha-yone	Cucurbitaceae	CL
46	<i>Cycas siamensis</i> Miq.	Mon daing	Cycadaceae	ST
47	<i>Cydonia cathayensis</i> Hemsl.	Pin sein	Rosaceae	ST
48	<i>Cynodon dactylon</i> (L.) Pers.	Myay-sa	Poaceae	G
49	<i>Datura stramonium</i> L.	Pa-daing	Solanaceae	S

No.	Scientific Name	Common Name	Family Name	Habits
50	<i>Daucus carota</i> L.	U-ni	Apiaceae	H
51	<i>Delonix regia</i> (Bojer ex Hook.)Raf.	Sein pan gyi	Caesalpiniaceae	T
52	<i>Dichrocephala integrifolia</i> (L.f.)Kuntze	Not known	Asteraceae	H
53	<i>Dracaena sanderiana</i>	Zaw-sein	Asparagaceae	H
54	<i>Duranta repens</i> L.	Bo ka daw myet khone	Verbenaceae	S
55	<i>Eclipta alba</i> (L.) Hassk.	Kyeik-hman	Asteraceae	H
56	<i>Eleusine indica</i> Gaertn.	Sin-ngo-myet	Poaceae	G
57	<i>Emilia sonchifolia</i> (L.)DC.	Not known	Asteraceae	H
58	<i>Equisetum hyemale</i>	Not known	Equisetaceae	H
59	<i>Eucalyptus camaldulensis</i> Dehnh.	U-ca-lit	Myrtaceae	T
60	<i>Eugenia ventinati</i>	Tha bye	Myrtaceae	S
61	<i>Euphorbia cyanophylla</i> Lev.	Not known	Euphorbiaceae	S
62	<i>Euphorbia hypericifolia</i> L.	Seik-noe-ma-htwet	Euphorbiaceae	H
63	<i>Euphorbia milii</i> Moutins.	Kiss-me-quick	Euphorbiaceae	S
64	<i>Ficus altissima</i>	Nyaung	Moraceae	ST
65	<i>Ficus religiosa</i> L.	Baw-di-nyaung	Moraceae	T
66	<i>Flueggea virosa</i> (Roxb. ex Willd.) Voigt	Ye-chin-ya	Euphorbiaceae	S
67	<i>Fragaria nilgerrensis</i> Schlecht.ex J.Gay	Strawberry yaing	Rosaceae	H
68	<i>Fragaria nubicola</i> Lindl.	Strawberry	Rosaceae	H
69	<i>Gardenia lucida</i> Roxb.	Zi zawa	Rubiaceae	S
70	<i>Grangea maderaspatana</i> (L.)Poir.	Ye-tazwet	Asteraceae	H
71	<i>Grevillea robusta</i> A.Cunn.ex R.Br.	Khar-daw-hmi	Proteaceae	T
72	<i>Harrisonia abyssinica</i> Oliv.	Su gyit	Simaroubaceae	ST
73	<i>Helianthus annuus</i> L.	Nay kyar	Asteraceae	S
74	<i>Hesperethusa crenulata</i> (Roxb.)Roem.	Tha-nat-kha	Rutaceae	ST

No.	Scientific Name	Common Name	Family Name	Habits
75	<i>Hewittia malabarica</i> (L.)Suresh	Not known	Convolvulaceae	CL
76	<i>Hibiscus trionum</i> L.	Not known	Malvaceae	S
77	<i>Hippeastrum puniceum</i> (Lam.)Kuntze	Khat-ta	Amaryllidaceae	H
78	<i>Hippeastrum vittatum</i>	Khat-ta	Amaryllidaceae	H
79	<i>Hydrangea macrophylla</i> (Thunb.)Ser.	French blue hydrangea	Hydrangeaceae	S
80	<i>Hydrocotyle javanica</i> Thunb.	Myin khwa	Apiaceae	H
81	<i>Hydrocotyle ranunculoides</i>	Myin khwa	Apiaceae	H
82	<i>Imperata cylindrica</i> (L.) P. Beauv.	Thet-ke	Poaceae	G
83	<i>Imperata koenigii</i> (Retz.) P. Beauv.	Thet-ke-kyet-hme	Poaceae	G
84	<i>Indigofera tinctoria</i> L.	Me yaing	Fabaceae	S
85	<i>Inula cappa</i> (Buch.-Ham.)DC.	Not known	Asteraceae	H
86	<i>Ipomoea batatas</i> Lam.	Ka zun gyi	Convolvulaceae	CL
87	<i>Ipomoea fistulosa</i> Mart.ex Choisy	La thar ka zun	Convolvulaceae	S
88	<i>Ipomoea triloba</i> L.	Not known	Convolvulaceae	CL
89	<i>Ixora stricta</i>	Pon na yeik	Rubiaceae	S
90	<i>Jacaranda acutifolia</i> Humb.& Bonpl.	Sein pan pyar	Bignoniaceae	T
91	<i>Jasminum</i> sp.	Sa-be	Oleaceae	S
92	<i>Jatropha pungens</i> Forssk.	Kyet-su-ka-na-kho	Euphorbiaceae	S
93	<i>Lactuca sativa</i> L.	Sa lat	Asteraceae	H
94	<i>Lagerstroemia indica</i> L.	Pan ei	Lythraceae	ST
95	<i>Lantana camara</i>	Sein-na-ban	Verbanaceae	S
96	<i>Leucaena leucocephala</i> (Lam.) De Wit	Baw-sa-gaing	Mimosaceae	S
97	<i>Lycopersicon esculentum</i> Mill.	Kha-yan-chin	Solanaceae	H
98	<i>Mangifera indica</i> L.	Tha-yet	Anacardiaceae	T
99	<i>Melochia corchorifolia</i> L.	Pi-law-akyi	Sterculiaceae	H

No.	Scientific Name	Common Name	Family Name	Habits
100	<i>Mentha arvensis</i> L.	Pu si nan	Lamiaceae	H
101	<i>Mikania micrantha</i> H.B.K.	Bi-zet-nwee	Asteraceae	H
102	<i>Mimosa pudica</i> L.	Hti-ka-yone	Mimosaceae	H
103	<i>Mimusops elengi</i> L.	Kha yay	Sapotaceae	T
104	<i>Morinda tinctoria</i> Roxb.	Ni pa sae	Rubiaceae	ST
105	<i>Moringa pterygosperma</i> Gaertn.	Dan-tha-lun	Moringaceae	ST
106	<i>Morus alba</i> L.	Met-mon-chee/Posa	Moraceae	ST
107	<i>Musa malaccensis</i> Ridl.	Phi-gyan-nget-pyaw	Musaceae	H
108	<i>Nerium oleander</i> L.	New-tha-gee	Apocynaceae	S
109	<i>Oxalis corniculata</i> L.	Hmo-chin	Oxalidaceae	H
110	<i>Oxalis latifolia</i> H.B.K.	Hmo-chin-gyi	Oxalidaceae	H
111	<i>Passiflora foetida</i> L.	Taw-su-ka	Passifloraceae	CL
112	<i>Pennisetum purpureum</i> Schum.	Yon-sa-gyi	Poaceae	G
113	<i>Persea americana</i> Mill.	Htaw-bat-thi	Lauraceae	T
114	<i>Pinus insularis</i> Endl.	Tin-shu	Pinaceae	T
115	<i>Plantago major</i> L.	Ah-gyaw-paung-ta-htaung	Plantaginaceae	H
116	<i>Polygonum barbatum</i>	Kywe-hna-khaung-gyate	Polygonaceae	H
117	<i>Prosopis juliflora</i> DC.	Gan-da-ya-su	Mimosaceae	ST
118	<i>Prunus cerasoides</i> D.Don	Cherry	Rosaceae	T
119	<i>Psidium guajava</i> L.	Mala-ka	Myrtaceae	ST
120	<i>Ranunculus lingua</i>	Strewberry yaing	Ranunculaceae	H
121	<i>Ricinus communis</i> L.	Kyet-su	Euphorbiaceae	S
122	<i>Rosa chinensis</i>	Hnin si thay	Rosaceae	S
123	<i>Rosa</i> cultivars	Hnin si	Rosaceae	S
124	<i>Roystonea regia</i> (H.B.K.)Cook	Royal palm	Arecacea	T

No.	Scientific Name	Common Name	Family Name	Habits
125	<i>Rubus ellipticus</i> Sm.	Ngar-u-thi/Su-thi	Rosaceae	S
126	<i>Rubus niveus</i>	Not known	Rosaceae	CL
127	<i>Saccharum officinarum</i> L.	Kyan	Poaceae	G
128	<i>Saccharum spontaneum</i> L.	Kaing/Ta-byet-se	Poaceae	G
129	<i>Salvia splendens</i> Ker Gawl.	Kalya-ni	Lamiaceae	S
130	<i>Sansevieria trifasciata</i> Hort.ex Prain	Na-ga-set	Dracaenaceae	H
131	<i>Schima wallichii</i> (DC.) Korth.	Thit yar	Theaceae	T
132	<i>Senna hirsuta</i> (L.) Irwin & Barneby	Ka-thaw-hmwe-htu	Caesalpiniaceae	S
133	<i>Setaria lutescens</i> Hubb.	Yon-sa-thay	Poaceae	G
134	<i>Sida acuta</i> Burm.f.	Ta-byet-se-ywet-chone	Malvaceae	S
135	<i>Sida rhombifolia</i> L.	Ta-byet-se-ywet-wine	Malvaceae	S
136	<i>Smilax aspericaulis</i> Wall ex A. D.C.	Sein-na-baw-thay	Smilacaceae	CL
137	<i>Solanum nigrum</i> L.	Baung-laung-nyo	Solanaceae	H
138	<i>Solanum torvum</i> Swartz	Kha-yan-ka-zaw	Solanaceae	S
139	<i>Solanum tuberosum</i> L.	Arlu	Solanaceae	H
140	<i>Sonchus arvensis</i> L.	Not known	Asteraceae	H
141	<i>Spondias dulcis</i> Forst.f.	Gwe	Anacardiaceae	T
142	<i>Stephania henandifolia</i> Willd.	Taung kya	Menispermaceae	CL
143	<i>Swietenia macrophylla</i> King.	Ma haw ga ni	Meliaceae	T
144	<i>Tabernaemontana corymbosa</i>	Za lat sat kyar	Apocynaceae	S
145	<i>Tecoma stans</i> (L.) H.B.K.	Sein-ta-kyu	Bignoniaceae	S
146	<i>Thevetia peruviana</i> (Pers.) Schum.	Set-hna-ya-thi	Apocynaceae	ST
147	<i>Tinospora nudiflora</i> Kurz	Sin-don-ma-nwee	Menispermaceae	CL
148	<i>Tithonia diversifolia</i> A. Gray	Nay kyar yaing	Asteraceae	S
149	<i>Toona ciliata</i> M.Romer	Thit-kado	Meliaceae	T

No.	Scientific Name	Common Name	Family Name	Habits
150	<i>Tournefortia ovata</i> Wall.	Sin na maung thay	Boraginaceae	H
151	<i>Trema orientalis</i> (L.) Blume	Khwe-sha	Ulmaceae	ST
152	<i>Tridax procumbens</i> L.	Hmwe-zok-ne-kya	Asteraceae	H
153	<i>Tropaeolum majus</i> L.	Taung-kya-gale	Tropaeolaceae	H
154	<i>Typhonium trilobatum</i> Schott.	Not known	Araceae	H
155	<i>Urea lobata</i> L.	Kat si nae gyi	Malvaceae	S
156	<i>Vigna catjang</i> Walp.	Pe dauk shay	Fabaceae	S
157	<i>Wattakaka volubilis</i> (L. f.) Stapf.	Gwe-dauk	Asclepiadaceae	CL
158	<i>Wedelia trilobata</i>	Bi-zet-pho	Asteraceae	S
159	<i>Zephyranthes carinata</i> Herb.	Hnin pan	Amaryllidaceae	H
160	<i>Ziziphus jujuba</i> Lam.	Zi	Rhamnaceae	ST

CL=Climber, F=Fern, G=Grass, S=Shrubs, ST=Small Tree, T=Tree

#### Appendix 5 Species Inventory List of Direct Impact Zone in Wet Season

No.	Scientific Name	Common Name	Family Name	Habits
1	<i>Alstonia scholaris</i> (L.) R. Br.	Taung-ma-yoe	Apocynaceae	T
2	<i>Bellis perennis</i> L.	Sein-chai	Asteraceae	H
3	<i>Canna x generalis</i> L.H. Bailey	Not known	Cannaceae	H
4	<i>Catharanthus roseus</i> (L.) G. Don	Thinbaw-ma-hnyo	Apocynaceae	S
5	<i>Chrysopogon aciculatus</i> (Retz.) Trin.	Nauk-poe-myet	Poaceae	G
6	<i>Euphorbia prostrata</i>	Not known	Euphorbiaceae	H
7	<i>Gladiolus dalenii</i> Van Geel subsp. <i>dalenii</i>	Thit-sar-pan	Iridaceae	H
8	<i>Globba bulbifera</i> Roxb.	Wa-so-pan	Zingiberaceae	H
9	<i>Globba winitii</i> C.H.C. Wright	Pa-dein-ngo	Zingiberaceae	H
10	<i>Glycine max</i> (L.) Merr.	Pe-pok-se	Fabaceae	CL

No.	Scientific Name	Common Name	Family Name	Habits
11	<i>Hedychium coronarium</i> Koenig	Ngwe-pan	Zingiberaceae	H
12	<i>Kalanchoe pinnata</i> (Lam.) Pers.	Ywet-kya-pin-pauk	Crassulaceae	H
13	<i>Lagenaria siceraria</i> (Molina) Standl.	Bu	Cucurbitaceae	CL
14	<i>Lannea coromandelica</i> (Houtt.) Merr.	Na-be	Anacardiaceae	ST
15	<i>Ludwigia octovalvis</i>	Lay-nyin-gyi	Onagraceae	H
16	<i>Nicandra physalodes</i> (L.) Gaertn.	Not known	Solanaceae	H
17	<i>Punica granatum</i> L.	Tha-le-thi	Punicaceae	ST
18	<i>Scutellaria galericulata</i>	Not known	Lamiaceae	H
19	<i>Sedum morganianum</i>	Not known	Crassulaceae	H
20	<i>Solanum melongena</i> L.	Kha-yan	Solanaceae	S
21	<i>Stellaria alsine</i>	Not known	Caryophyllaceae	H
22	<i>Zingiber officinale</i> Roscoe	Gyin/Eain	Zingiberaceae	H
CL=Climber, G=Grass, H=Herbs, S=Shrubs, ST=Small Tree, T=Tree				

#### Appendix 6 Dry Season of Species Inventory List in the Indirect Impact Zone

No.	Scientific Name	Common Name	Family Name	Habit s
1	<i>Abelmoschus esculentus</i> (L.) Moench	Yon ba te	Malvaceae	S
2	<i>Acacia concinna</i> (Willd.) DC.	Ka-mon-chin	Mimosaceae	CL
3	<i>Acacia intsia</i> Willd.	Su-pok-gyi	Mimosaceae	CL
4	<i>Achras zapota</i> L.	Tha gyar thi	Sapotaceae	T
5	<i>Achyranthes aspera</i> L.	Kyet-mauk-su-pyan	Amaranthaceae	H
6	<i>Achyranthes bidentata</i> Bl.	Kyet-mauk-su-pyan	Amaranthaceae	H
7	<i>Adenanthera pavonina</i> L.	Ywe-gyi	Mimosaceae	T
8	<i>Agave americana</i> L.	Na-nat-gyi	Agavaceae	S

No.	Scientific Name	Common Name	Family Name	Habit s
9	<i>Ageratum houstonianum</i> Mill.	Paung-khon-pan	Asteraceae	H
10	<i>Albizia chinensis</i> (Osbeck) Merr.	Bon-me-za	Mimosaceae	T
11	<i>Albizia odoratissima</i> (L.f.) Benth.	Taung-ma-gyi	Mimosaceae	T
12	<i>Allium cepa</i> L.	Kyet-thon-ni	Alliaceae	H
13	<i>Allium sativum</i> L.	Kyet-thon-phyu	Alliaceae	H
14	<i>Alpinia conchigera</i> Griff.	Pa-da-gaw-gyi	Zingiberaceae	H
15	<i>Alternanthera sessilis</i>	Pa-zun-sa-yaing	Amaranthaceae	H
16	<i>Alysicarpus vaginalis</i> (L.) Dc.	Than ma naing kyauk ma naing	Fabaceae	H
17	<i>Amalocalyx microlobus</i> Pierre ex Spire	Pe-bok-nwee	Rubiaceae	CL
18	<i>Amaranthus gangeticus</i> L.	Hin-nu-nwee-yaing	Amaranthaceae	H
19	<i>Amaranthus spinosus</i> L.	Hnin-nu-new-su-bauk	Amaranthaceae	S
20	<i>Amorphophallus paeoniifolius</i> (Dennst.) Nicolson	Wa u	Araceae	H
21	<i>Ampelocissus barbata</i> Planch.	Not known	Vitaceae	CL
22	<i>Anneslea fragrans</i> Wall.	Pan-ma	Theaceae	T
23	<i>Antidesma ghesaembilla</i> Gaertn.	Kin pa lin	Euphorbiaceae	ST
24	<i>Aporusa villosula</i> Kurz	Thit-khauk	Euphorbiaceae	ST
25	<i>Archidendron jiringa</i> (Jack) Nielsen	Da-nyin	Mimosaceae	T
26	<i>Argemone mexicana</i> L.	Kon-kha-ya	Papaveraceae	S
27	<i>Artemisia vulgaris</i> L.	Mae-di-doke	Asteraceae	S
28	<i>Artocarpus heterophyllus</i> Lam.	Pein-ne	Moraceae	T
29	<i>Asparagus densiflorus</i>	Shint-ma-tet	Asparagaceae	CL
30	<i>Azolla filiculoides</i>	Not known	Salviniaceae	Aq H
31	<i>Bacopa monnieri</i> (L.) Pennell	Ye-myin-khwa	Scrophulariacea e	H

No.	Scientific Name	Common Name	Family Name	Habit s
32	<i>Barleria cristata</i> L.	Pyo-ma-naing	Acanthaceae	S
33	<i>Barleria prionitis</i> L.	Leik-su-shwe	Acanthaceae	S
34	<i>Bauhinia glauca</i> (Wall. ex Benth.)Benth.	Pha-lan	Caesalpiniaceae	CL
35	<i>Bidens alba</i> DC	Ta-sae-ut	Asteraceae	H
36	<i>Bischofia javanica</i> Blume	Ye-padauk	Euphorbiaceae	T
37	<i>Blinkworthia lycioides</i> Choisy	Taung-bo-lu-lin	Convolvulaceae	CL
38	<i>Blumea balsamifera</i> DC.	Phon-ma-thein	Asteraceae	S
39	<i>Boerhavia repanda</i> Willd.	Pa-yan-na-wa	Nyctaginaceae	H
40	<i>Bombax ceiba</i> L.	Let-pan	Bombacaceae	T
41	<i>Bothriospermum tenellum</i> (Hornem.) Fisch. & C.A. Mey.	Not known	Boraginaceae	H
42	<i>Bouea burmanica</i> Griff.	Ma yang	Anacardiaceae	T
43	<i>Brassica alba</i> Hook.f. & T.	Mon-hnyin-byu	Brassicaceae	H
44	<i>Brassica oleracea</i> L. sub-sp. <i>botrytis</i>	Gaw phe pwint	Brassicaceae	H
45	<i>Brassica oleracea</i> L. sub-sp. <i>capitata</i>	Gaw phe htoke	Brassicaceae	H
46	<i>Broussonetia papyrifera</i> (L.)Vent.	Paper mulberry	Moraceae	T
47	<i>Buchanania latifolia</i> Roxb.	Lun	Anacardiaceae	T
48	<i>Buddleja asiatica</i> Lour	Not known	Buddlejaceae	S
49	<i>Bulbophyllum kanburiense</i> Seidenf.	Not known	Orchidaceae	E
50	<i>Bulbophyllum</i> sp.(1)	Not known	Orchidaceae	E
51	<i>Bulbophyllum</i> sp.(2)	Not known	Orchidaceae	E
52	<i>Bulbophyllum</i> sp.(3)	Not known	Orchidaceae	E
53	<i>Callicarpa macrophylla</i> Vahl.	Kyun na lin thay	Verbenaceae	ST
54	<i>Camellia assimilis</i> Champ.	La phet	Theaceae	ST
55	<i>Canna edulis</i> Ker Gawl.	Ar-do-u	Cannaceae	H

No.	Scientific Name	Common Name	Family Name	Habit s
56	<i>Capsicum frutescens</i>	Nga-yok	Solanaceae	H
57	<i>Carica papaya</i> L.	Thin-baw-pin	Caricaceae	ST
58	<i>Cassia grandis</i> L. f.	Taw-cherry	Caesalpiniaceae	ST
59	<i>Cassia occidentalis</i> L.	Dan-gwe	Caesalpiniaceae	S
60	<i>Castanopsis acuminatissima</i>	Thit-e	Fagaceae	T
61	<i>Castanopsis argyrophylla</i> King	Thit-e	Fagaceae	T
62	<i>Cayratia japonica</i>	Not known	Vitaceae	CL
63	<i>Cayratia trifolia</i>	Not known	Vitaceae	CL
64	<i>Cephalocroton discolor</i> Baill.	Pi-law-pi-nan	Euphorbiaceae	ST
65	<i>Ceratophyllum demersum</i>	Khwe mi	Ceratophyllaceae	Aq H
66	<i>Cestrum nocturnum</i> L.	Nya-hmwe-pan	Solanaceae	S
67	<i>Chonemorpha fragrans</i>	Not known	Apocynaceae	CL
68	<i>Chromolaena odorata</i> (L.) R.M. King & H Robinson	Bi-zet	Asteraceae	S
69	<i>Cibotium barometz</i> (Linn.) J. Sm.	Da-yin-kauk	Dicksoniaceae	F
70	<i>Citrus aurantiifolia</i> (Christm.) Sw.	Ka pa lar thi	Rutaceae	S
71	<i>Citrus reticulata</i> Blanco	Lein maw	Rutaceae	ST
72	<i>Clausena excavata</i> var. <i>villosa</i> Hook. f.	Taw-pyin-daw-thein	Rutaceae	S
73	<i>Clematis buchananiana</i> DC.	Khwa noyo	Ranunculaceae	CL
74	<i>Clematis finetiana</i>	Khwa noyo	Ranunculaceae	CL
75	<i>Clematis mauritiana</i>	Khwa noyo	Ranunculaceae	CL
76	<i>Clerodendrum nutans</i> Wall.	Nga-yant-pa-du	Verbenaceae	S
77	<i>Commelina diffusa</i> Burm.f.	Wet kyut	Commelinaceae	H
78	<i>Cordia myxa</i> L.	Tha-net	Boraginaceae	ST
79	<i>Costus speciosus</i> Sm.	Pha-lan-taung-hmwe	Costaceae	H

No.	Scientific Name	Common Name	Family Name	Habit s
80	<i>Crassocephalum crepidioides</i> (Benth.) S. Moor.	Pan-zouk-hto	Asteraceae	H
81	<i>Crateva adansonii</i> DC.	Ka dat	Capparaceae	ST
82	<i>Cratoxylumsp.</i>	Be-bya	Hypericaceae	ST
83	<i>Crinum asiaticum</i> L.var. <i>sinicum</i> (Roxb.ex Herb.)Baker	Ko yan gyi	Amaryllidaceae	H
84	<i>Crotalaria mucronata</i> L.	Taw peik san	Fabaceae	S
85	<i>Croton joufra</i> Roxb.	Tha-yin-ka-do	Euphorbiaceae	ST
86	<i>Croton oblongifolius</i> Roxb.	Tha-yin-gyi	Euphorbiaceae	ST
87	<i>Cucurbita maxima</i> Duchesne	Shwe-pha-yone	Cucurbitaceae	CL
88	<i>Curculigo orchoides</i> Gaertn.	Mu-tha-li	Hypoxidaceae	H
89	<i>Curculigo recurvata</i> Dryand.	Kywet ma lut ohn	Hypoxidaceae	H
90	<i>Curcuma attenuata</i> Wall.	Mar lar	Zingiberaceae	H
91	<i>Cuscuta chinensis</i> Lam.	Shwe nwee thay	Convolvulaceae	CL
92	<i>Cuscuta reflexa</i> Roxb.	Shwe nwee gyi	Convolvulaceae	CL
93	<i>Cydonia cathayensis</i> Hemsl.	Pin sein	Rosaceae	ST
94	<i>Cyperus compressus</i>	Wet-la	Cyperaceae	AqH
95	<i>Cyperus digitatus</i> Roxb.	Thone dauk myet	Cyperaceae	H
96	<i>Dalbergia cultrata</i> Grah.	Yin-daik	Fabaceae	T
97	<i>Dalbergia volubilis</i> Roxb.	Daung-ta-laung	Fabaceae	S
98	<i>Daucus carota</i> L.	U-ni	Apiaceae	H
99	<i>Debregeasia longifolia</i> Wedd.	Phet yar	Urticaceae	ST
100	<i>Dendrobium cariniferum</i> Rchb.f.	Mahar-dewi	Orchidaceae	E
101	<i>Dendrobium gibsonii</i> Paxton	Shwe-pan	Orchidaceae	E
102	<i>Dendrobium thyrsiflorum</i> Rchb.f.	Tagun-lon-ngwe	Orchidaceae	E
103	<i>Dendrocalamus membranaceus</i> Munro	Wa-ma	Poaceae	B

No.	Scientific Name	Common Name	Family Name	Habit s
104	<i>Dendrocalamus strictus</i> (Roxb.) Nees	Wa-hti	Poaceae	B
105	<i>Derris scandens</i> (Roxb.) Benth.	Mi-chaung-nwee	Fabaceae	CL
106	<i>Desmodium heterocarpon</i>	Myay-pe-htwe	Fabaceae	S
107	<i>Dichrocephala integrifolia</i> (L.f.) Kuntze	Not known	Asteraceae	H
108	<i>Dicranopteris linearis</i>	Hna khwa fern	Gleicheniaceae	F
109	<i>Dioscorea alata</i>	Myauk-u	Dioscoreaceae	CL
110	<i>Dioscorea pentaphylla</i> L.	Kywe nga ywet	Dioscoreaceae	CL
111	<i>Donax grandis</i> (Miq.) Ridl.	Thin	Marantaceae	H
112	<i>Drymaria cordata</i> (L.) Willd. ex Schult.	Not known	Caryophyllaceae	H
113	<i>Drynaria quercifolia</i>	Oak-leaf Fern	Polypodiaceae	F
114	<i>D unabanga grandiflora</i>	Myauk-ngo	Lythraceae	T
115	<i>Eclipta alba</i> (L.) Hassk.	Kyeik-hman	Asteraceae	H
116	<i>Egeria densa</i> Planchon.	Egeria	Hydrocharitaceae	AqH
117	<i>Elephantopus scaber</i> L.	Sin -che	Asteraceae	H
118	<i>Eleusine indica</i> Gaertn.	Sin-ngo-myet	Poaceae	G
119	<i>Emilia sonchifolia</i> (L.) DC.	Not known	Asteraceae	H
120	<i>Engelhardtia spicata</i> Blume	Pan swe le	Juglandaceae	T
121	<i>Enhydra fluctuans</i> Lour.	Ka na phaw	Asteraceae	H
122	<i>Equisetum hyemale</i>	Not known	Equisetaceae	H
123	<i>Eriolaena candollei</i> Wall.	Tayaw-ywet-waing	Sterculiaceae	ST
124	<i>Eryngium foetidum</i> L.	Shan-nan-nan	Apiaceae	H
125	<i>Erythrina strica</i> Roxb.	Taung-ka-thit	Fabaceae	ST
126	<i>Eucalyptus camaldulensis</i> Dehnh.	U-ca-lit	Myrtaceae	T
127	<i>Eugenia operculata</i> Roxb.	Ye-tha-bye	Myrtaceae	T

No.	Scientific Name	Common Name	Family Name	Habit s
128	<i>Euphorbia antiquorum</i> L.	Ta-zaung-gyi	Euphorbiaceae	ST
129	<i>Euphorbia bifida</i>	Say-pa-le	Euphorbiaceae	H
130	<i>Euphorbia hypericifolia</i> L.	Seik-noe-ma-htwet	Euphorbiaceae	H
131	<i>Ficus altissima</i>	Nyaung	Moraceae	ST
132	<i>Ficus bambusifolia</i>	Not known	Moraceae	S
133	<i>Ficus hirta</i> Vahl.	Not known	Moraceae	S
134	<i>Ficus hispida</i> L. f.	Kha-aung	Moraceae	ST
135	<i>Ficus religiosa</i> L.	Baw-di-nyaung	Moraceae	T
136	<i>Ficus semicordata</i>	Ka dut	Moraceae	ST
137	<i>Flemingia macrophylla</i> (Willd.)Merr.	Pha-lan-phyu	Fabaceae	S
138	<i>Flueggea virosa</i> (Roxb. ex Willd.) Voigt	Ye-chin-ya	Euphorbiaceae	ST
139	<i>Fragaria nilgerrensis</i> Schlecht.ex J.Gay	Strawberry yaing	Rosaceae	H
140	<i>Gardenia coronaria</i> Buch-Ham.	Yin gat gyi	Rubiaceae	ST
141	<i>Garuga pinnata</i> Roxb.	Chin-yok	Burseraceae	ST
142	<i>Gentiana depressa</i> D.Don	Not known	Gentianaceae	H
143	<i>Gentiana frigida</i>	Not known	Gentianaceae	H
144	<i>Geodorum attenuatum</i> Griff.	Pa-dein-ngo	Orchidaceae	H
145	<i>Getonia floribunda</i> Roxb.	Kywet nwee thay	Combretaceae	CL
146	<i>Glochidion rubrum</i>	Hta-min-sok	Euphorbiaceae	ST
147	<i>Grangea maderaspatana</i> (L.)Poir.	Ye-tazwet	Asteraceae	H
148	<i>Harrisonia abyssinica</i> Oliv.	Su gyit	Simaroubaceae	ST
149	<i>Helianthus annuus</i> L.	Nay kyar	Asteraceae	S
150	<i>Helicia nilagirica</i>	Ka na so	Euphorbiaceae	T
151	<i>Hibiscus macrophyllus</i>	Phet-wun	Malvaceae	T

No.	Scientific Name	Common Name	Family Name	Habit s
152	<i>Hibiscus mutabilis</i> L.	Kyet-shaw	Malvaceae	ST
153	<i>Hibiscus trionum</i> L.	Not known	Malvaceae	S
154	<i>Hippeastrum puniceum</i> (Lam.)Kuntze	Khat-ta	Amaryllidaceae	H
155	<i>Hygrophila phlomoides</i> Nees	Mi-gyaung-kun-bat	Acanthaceae	S
156	<i>Hypericum japonicum</i> Thunb.	Not known	Hypericaceae	H
157	<i>Hypolytrum nemorum</i>	Taw kyet le hle	Poaceae	G
158	<i>Imperata cylindrica</i> (L.) P. Beauv.	Thet-ke	Poaceae	G
159	<i>Imperata koenigii</i> (Retz.) P. Beauv.	Thet-ke-kyet-hme	Poaceae	G
160	<i>Indigofera tinctoria</i> L.	Me yaing	Fabaceae	S
161	<i>Inula cappa</i> (Buch.-Ham.)DC.	Not known	Asteraceae	H
162	<i>Iris collettii</i> Hook.f.	Not known	Iridaceae	H
163	<i>Jacaranda acutifolia</i> Humb.& Bonpl.	Sein pan pyar	Bignoniaceae	T
164	<i>Jasminum laurifolium</i> Roxb.	Taw-sa-be	Oleaceae	CL
165	<i>Jatropha pungens</i> Forssk.	Kyet-su-ka-na-kho	Euphorbiaceae	S
166	<i>Lannea coromandelica</i> (Houtt.) Merr.	Na-be	Anacardiaceae	ST
167	<i>Lantana camara</i>	Sein-na-ban	Verbanaceae	S
168	<i>Lasia spinosa</i> (L.)Thwaites	Za-yit	Araceae	H
169	<i>Leea hirta</i> Banks	Naga-mauk-phyu	Leeaceae	ST
170	<i>Leea rubra</i> Blume.	Na-ga-mauk-ni	Leeaceae	S
171	<i>Leucaena leucocephala</i> (Lam.) De Wit	Baw-sa-gaing	Mimosaceae	S
172	<i>Leucas cephalotes</i> Spreng.	Pin-gu-htek-paik	Lamiaceae	H
173	<i>Lithocarpus elegans</i> (Blume)Hatusima ex Soepadmo	Sa-gat	Fagaceae	T
174	<i>Litsea glutinosa</i> (Lour.)C.B.Rob.	On-don	Lauraceae	T
175	<i>Lonicera macrantha</i> DC.	Gawng-kyeng	Caprifoliaceae	CL

No.	Scientific Name	Common Name	Family Name	Habit s
176	<i>Loranthus scurrula</i> (L.)L.	Kyi-baung	Loranthaceae	PS
177	<i>Lycopersicon esculentum</i> Mill.	Kha-yan-chin	Solanaceae	S
178	<i>Lygodium microphyllum</i>	Kauk-kwe-fern	Lygodiaceae	F
179	<i>Mallotus</i> sp.	Not known	Euphorbiaceae	S
180	<i>Melastoma malabathricum</i> L.	Say-o-poke	Melastomataceae	S
181	<i>Mesua ferrea</i> L.	Gan-gaw	Hypericaceae	T
182	<i>Michelia baillonii</i> (Pierre)Finet & Gagnep.	Sa-ga-phyu	Magnoliaceae	T
183	<i>Mikania micrantha</i> H.B.K.	Bi-zet-nwee	Asteraceae	CL
184	<i>Millettia pubinervis</i> Kurz	Thin-win-bo	Fabaceae	ST
185	<i>Mimosa pigra</i> L.	Ye-hti-ka-yon	Mimosaceae	H
186	<i>Mimosa pudica</i> L.	Hti-ka-yone	Mimosaceae	H
187	<i>Mitragyna rotundifolia</i> (Roxb.) Kuntze	Bin-ga	Rubiaceae	T
188	<i>Morus alba</i> L.	Met-mon-chee/Posa	Moraceae	ST
189	<i>Morus macroura</i>	Po-sa	Moraceae	T
190	<i>Mucuna pruriens</i> (L.)DC.	Khwe-le-ya	Fabaceae	CL
191	<i>Murraya koenigii</i> (L.) Spreng.	Pyin daw thein	Rutaceae	ST
192	<i>Musa malaccensis</i> Ridl.	Phi-gyan-nget-pyaw	Musaceae	H
193	<i>Mussaenda pubescens</i>	Pwit tu ywet tu	Rubiaceae	S
194	<i>Najas minor</i>	Brittleleaf	Najadaceae	AqH
195	<i>Nasturtium officinale</i> R.Br.	Ye-mon-nyin	Brassicaceae	Aq H
196	<i>Neyraudia reynaudiana</i> (Kunth) Keng ex Hitchc.	Kyu	Poaceae	G
197	<i>Nymphoides</i> sp.	Kya-lin-ban	Menyanthaceae	Aq H
198	<i>Oroxylum indicum</i> (L.)Kurz.	Kyaung-sha	Bignoniaceae	ST
199	<i>Oxalis corniculata</i> L.	Hmo-chin	Oxalidaceae	H

No.	Scientific Name	Common Name	Family Name	Habit s
200	<i>Oxalis latifolia</i> H.B.K.	Hmo-chin-gyi	Oxalidaceae	H
201	<i>Papilionanthe teres</i> (Roxb.) Schltr.	Yo-set-gyi	Orchidaceae	E
202	<i>Pavetta indica</i> L.	Sa-gwe-pan	Rubiaceae	ST
203	<i>Pennisetum purpureum</i> Schum.	Yon-sa-gyi	Poaceae	G
204	<i>Pericampylus glaucus</i> L.	Taung kya	Menispermaceae	CL
205	<i>Persea americana</i> Mill.	Htaw-bat-thi	Lauraceae	T
206	<i>Phoenix loureiri</i> Kunth	Thin paung	Arecaceae	ST
207	<i>Pholidota articulata</i> Lindl.	Kywet-mee-pan-myo-kwe	Orchidaceae	E
208	<i>Photinia benthamiana</i> Hance	Not known	Rosaceae	ST
209	<i>Phyla nodiflora</i>	Pa-zun-tha-bet	Verbenaceae	S
210	<i>Phyllanthus emblica</i> L.	Zi-phyu	Euphorbiaceae	ST
211	<i>Picea farreri</i> C.N.Page & K.D.Rushforth	Not known	Pinaceae	T
212	<i>Pinus insularis</i> Endl.	Tin-shu	Pinaceae	T
213	<i>Pisum sativum</i> L.	Shwe pe thi	Fabaceae	H
214	<i>Plantago major</i> L.	Ah-gyaw-paung-ta-htaung	Plantaginaceae	H
215	<i>Polygonum barbatum</i>	Kywe-hna-khaung-gyate	Polygonaceae	H
216	<i>Polygonum chinense</i> L.	Maha-gar-kyan-sit	Polygonaceae	H
217	<i>Polygonum plebeium</i> R.Br.	Nga-yo-pin	Polygonaceae	H
218	<i>Portulaca oleracea</i> L.	Myay-byit	Portulacaceae	H
219	<i>Potamogeton crispus</i>	Not known	Potamogetonacea e	Aq H
220	<i>Potamogeton diversifolius</i>	Not known	Potamogetonacea e	Aq H
221	<i>Potamogeton natans</i>	Not known	Potamogetonacea e	Aq H
222	<i>Premna amplexens</i> Wall	Yin-bya-byu	Verbenaceae	S

No.	Scientific Name	Common Name	Family Name	Habit s
223	<i>Premna latifolia</i> Roxb.	Kyun na lin gyi	Verbenaceae	ST
224	<i>Prunus cerasoides</i> D.Don	Cherry	Rosaceae	T
225	<i>Pyrus communis</i> L.	Thit taw thi	Rosaceae	T
226	<i>Quercus kerrii</i> Crab	Thit-e	Fagaceae	T
227	<i>Quercus lineata</i> Blume	Thinaya-gyi	Fagaceae	ST
228	<i>Randia uliginosa</i> DC.	Hman ni	Rubiaceae	ST
229	<i>Ranunculus lingua</i>	Strewwberry yaing	Ranunculaceae	H
230	<i>Ricciocarpus natans</i>	Not known	Ricciaceae	F B
231	<i>Ricinus communis</i> L.	Kyet-su	Euphorbiaceae	S
232	<i>Rosa multiflora</i> Thunb.	Not known	Rosaceae	S
233	<i>Rotala rotundifolia</i> (Buch.-Ham.ex Roxb.)Koehne	Not known	Lythraceae	H
234	<i>Rubus ellipticus</i> Sm.	Ngar-u-thi/Su-thi	Rosaceae	S
235	<i>Rubus moluccanus</i> L.	Hnini-si-yaing	Rosaceae	S
236	<i>Rubus niveus</i>	Not known	Rosaceae	CL
237	<i>Rumex trisetiferus</i> Stokes	Not known	Polygonaceae	H
238	<i>Saccharum spontaneum</i> L.	Kaing/Ta-byet-se	Poaceae	G
239	<i>Sagittaria latifolia</i>	Arrow head	Alismataceae	Aq H
240	<i>Sagittaria sanfordii</i>	Arrow head	Alismataceae	Aq H
241	<i>Salacia oblonga</i>	Not known	Celastraceae	CL
242	<i>Sambucus javanica</i> Blume	Pale-pan	Caprifoliaceae	S
243	<i>Sapindus rarak</i> DC.	Sat-pyar-pin	Sapindaceae	T
244	<i>Schefflera</i> sp.	Not known	Araliaceae	ST
245	<i>Schima wallichii</i> (DC.) Korth.	Thit yar	Theaceae	T
246	<i>Schleichera oleosa</i> (Lour.) Oken	Gyo	Sapindaceae	T

No.	Scientific Name	Common Name	Family Name	Habit s
247	<i>Schoenoplectus juncoides</i> (Roxb.)Palla	Myet-lon	Cyperaceae	H
248	<i>Scutellaria barbata</i> D.Don	Not known	Lamiaceae	H
249	<i>Senna hirsuta</i> ( L.) Irwin & Barneby	Ka-thaw-hmwe-htu	Caesalpiniaceae	S
250	<i>Setaria lutescens</i> Hubb.	Yon-sa-thay	Poaceae	G
251	<i>Sida acuta</i> Burm.f.	Ta-byet-se-ywet-chone	Malvaceae	S
252	<i>Sida rhombifolia</i> L.	Ta-byet-se-ywet-wine	Malvaceae	S
253	<i>Smilax aspericaulis</i> Wall ex A. D.C.	Sein-na-baw-thay	Smilacaceae	CL
254	<i>Smilax macrophylla</i> Roxb.	Sein-na-baw-gyi	Smilaceae	CL
255	<i>Solanum erianthum</i> D.Don	Daung-satpya	Solanaceae	ST
256	<i>Solanum indicum</i> L.	Ka-zaw-kha	Solanaceae	H
257	<i>Solanum nigrum</i> L.	Baung-laung-nyo	Solanaceae	H
258	<i>Solanum torvum</i>	Khan yan ka zaw	Solanaceae	S
259	<i>Sonchus arvensis</i> L.	Not known	Asteraceae	H
260	<i>Sorbus corymbifera</i> (Miq.) Khep & Yakovlev	Thit-taw-thi-yaing	Rosaceae	T
261	<i>Spermacoce stricta</i> L.	Not known	Rubiaceae	H
262	<i>Spirogyra</i> sp.	Ye-maw	Zygnemataceae	Al
263	<i>Stephania henandifolia</i> Willd.	Taung kya	Menispermaceae	CL
264	<i>Syzygium cumini</i> (L.)Skeels	Tha-bye	Myrtaceae	T
265	<i>Syzygium megacarpum</i> (Craib)Rathakr.&N.C.	Hnin thi	Myrtaceae	T
266	<i>Syzygium</i> sp.	Aung tha bye	Myrtaceae	ST
267	<i>Tadehagi triquetrum</i> (L.)H. Ohashi	Lauk-thay	Fabaceae	S
268	<i>Tamarindus indica</i> L.	Ma-gyi	Caesalpiniaceae	T
269	<i>Tectona grandis</i> L. f.	Kyun	Verbenaceae	T
270	<i>Tectona hamiltoniana</i> Wall.	Da-hat	Verbenaceae	T

No.	Scientific Name	Common Name	Family Name	Habit s
271	<i>Terminalia bellerica</i> Roxb.	Thit seik	Combretaceae	T
272	<i>Teucrium quadrifarium</i> Buch.-Ham.	Not known	Lamiaceae	H
273	<i>Tithonia diversifolia</i> A. Gray	Nay kyar yaing	Asteraceae	S
274	<i>Toona ciliata</i> M.Romer	Thit-kado	Meliaceae	T
275	<i>Tournefortia ovata</i> Wall.	Sin na maung thay	Boraginaceae	H
276	<i>Trevesia palmata</i> (Roxb.ex Lindl.)Vis.	Hpaw	Araliaceae	ST
277	<i>Trichotosia</i> sp.	Not known	Orchidaceae	H
278	<i>Tridax procumbens</i> L.	Hmwe-zok-ne-kyा	Asteraceae	H
279	<i>Triumfetta rotundifolia</i> Lam.	Kat-se-ne-thay	Tiliaceae	S
280	<i>Typhonium trilobatum</i> Schott.	Not known	Araceae	H
281	<i>Uraria crinata</i> Desv.	Not known	Fabaceae	H
282	<i>Urea lobata</i> L.	Kat-se-nae-gyi	Malvaceae	S
283	<i>Utricularia</i> sp.	Bu-baung-pin	Lentibulariaceae	H
284	<i>Vanda denisoniana</i> Ben.& Rchb.f.	Tha-yet-the-thit-khwa	Orchidaceae	E
285	<i>Vangueria spinosa</i> Roxb.	Sae than ma yar / Ma gyi pauk	Rubiaceae	ST
286	<i>Vitex pubescens</i> Vahl	Kyet-yoe	Verbenaceae	T
287	<i>Wedelia trilobata</i>	Bi-zet-pho	Asteraceae	S
288	<i>Wendlandia tinctoria</i> DC.	Thit-ni	Rubiaceae	ST
289	<i>Zea mays</i> L.	Pyaung-phu	Poaceae	G
290	<i>Zephyranthes carinata</i> Herb.	Hnin pan	Amaryllidaceae	H
291	<i>Zingiber officinale</i> Roscoe	Gyin	Zingiberaceae	H
292	<i>Ziziphus jujuba</i> Lam.	Zi	Rhamnaceae	ST

Al=Algae, AqH=Aquatic Herbs, B=Bamboo, CL=Climber, E=Epiphyte, F=Fern, FB=Floating Bryophyte, G=Grass, H=Herbs, PS=Parasitic Shrubs, S=Shrubs, ST=Small Tree, T=Tree

Appendix 7 Species Inventory List of Indirect Impact Zone in Wet Season

No.	Scientific Name	Common Name	Family Name	Habits
1	<i>Adiantum tenerum</i>	Not known	Pteridaceae	F
2	<i>Adina indivisa</i> Lance	Hnaw	Rubiaceae	T
3	<i>Allium tuberosum</i> Roxb.	Gyu-myit	Alliaceae	H
4	<i>Alstonia scholaris</i> (L.) R. Br.	Taung-ma-yoe	Apocynaceae	T
5	<i>Arachis hypogaea</i> L.	Myay pe	Fabaceae	H
6	<i>Arisaema prazeri</i> Hook. f.	Not known	Araceae	H
7	<i>Aster bellidiastrum</i> (L.) Scop.	Not known	Asteraceae	H
8	<i>Bellis perennis</i> L.	Sein-chai	Asteraceae	H
9	<i>Boehmeria nivea</i> (L.) Gaud.	Kya-sha	Urticaceae	S
10	<i>Brachycorythis helferi</i> (Rchb.) Summ	Not known	Orchidaceae	H
11	<i>Breynia retusa</i>	Not known	Euphorbiaceae	S
12	<i>Canna indica</i> L.	Bok-dan-tha-ra-nan	Cannaceae	H
13	<i>Capsicum annuum</i> L.var. <i>annuum</i>	Nga-yok-pwa	Solanaceae	S
14	<i>Carissa spinarum</i> A. DC.	Khan-pin	Apocynaceae	ST
15	<i>Caryota mitis</i> Lour.	Min-baw	Arecaceae	T
16	<i>Ceropégia racemosa</i>	Not known	Asclepiadaceae	CL
17	<i>Chrysopogon aciculatus</i> (Retz.) Trin.	Nauk-poe-myet	Poaceae	G
18	<i>Cissus discolor</i>	Ta-bin-taing-mya-nan-ni	Vitaceae	CL
19	<i>Cleisostoma appendiculatum</i> (Lindl.) Benth. & Hook. f.	Not known	Orchidaceae	E
20	<i>Clerodendrum spicatum</i>	Yin-pya-net/Khan-ta-gaung	Verbenaceae	S
21	<i>Colocasia esculenta</i> (L.) Schott	Pein	Araceae	H
22	<i>Connarus paniculatus</i> Roxb.	Ka-dok-ka-det	Connaraceae	S

No.	Scientific Name	Common Name	Family Name	Habits
23	<i>Coreopsis grandiflora</i> Nutt.ex Champ.	Sein-chai	Asteraceae	H
24	<i>Crepis vesicaria</i> ssp. <i>taraxacifolia</i>	Not known	Asteraceae	H
25	<i>Crotalaria albida</i> Heyne	Not known	Fabaceae	H
26	<i>Datura stramonium</i> L.	Pa-daing	Solanaceae	S
27	<i>Desmodium heterophyllum</i>	Not known	Fabaceae	H
28	<i>Desmodium triangulare</i> (Retz.) Merr.	Not known	Fabaceae	S
29	<i>Dioscorea dumetorum</i>	Kwe-thon-ywet	Dioscoreaceae	CL
30	<i>Drosera burmanii</i> Vahl	Sundrew	Droseraceae	H
31	<i>Drosera peltata</i> Sm.	Sundrew	Droseraceae	H
32	<i>Duranta repens</i> L.	Bo-kadaw-myet-khone	Verbenaceae	S
33	<i>Elaeocarpus lanceifolius</i> Roxb.	Thit-pwe	Elaeocarpaceae	T
34	<i>Elodea canadensis</i>	Not known	Hydrocharitaceae	Aq H
35	<i>Euphrasia hudsoniana</i>	Not known	Scrophulariaceae	H
36	<i>Fagopyrum esculentum</i> Moench	Pan-chone/Buckwheat	Polygonaceae	H
37	<i>Ficus citrifolia</i>	Not known	Moraceae	ST
38	<i>Gladiolus dalenii</i> Van Geel subsp. <i>dalenii</i>	Thit-sa-pan	Iridaceae	H
39	<i>Gladiolus gandavensis</i> Van Houtte	Thit-sa-pan	Iridaceae	H
40	<i>Globba winitii</i> C.H.C. Wright	Pa-dein-ngo	Zingiberaceae	H
41	<i>Glochidion eriocarpum</i>	Hta-min-sok	Euphorbiaceae	S
42	<i>Gmelina arborea</i> Roxb.	Ya-ma-nae /Sin-awn	Verbenaceae	T
43	<i>Gomphus floccosus</i>	Not known	Gomphaceae	Mu
44	<i>Hedychium gracile</i> var. <i>glaucum</i> Roscoe	Pade-gaw	Zingiberaceae	H
45	<i>Hydnnum imbricatum</i>	Not known	Hydnaceae	Mu

No.	Scientific Name	Common Name	Family Name	Habits
46	<i>Hypericum desetangsi</i>	Not known	Hypericaceae	S
47	<i>Hypoestes triflora</i> (Forssk.) Roem. & Schult.	Not known	Acanthaceae	H
48	<i>Lemna aequinoctialis</i> Welw.	Be-sa-hmaw	Lemnaceae	Aq
49	<i>Lipocarpha chinensis</i>	Not known	Cyperaceae	H
50	<i>Millettia extensa</i> Benth.	Win-u	Fabaceae	CL
51	<i>Nicandra physalodes</i> (L.) Gaertn.	Not known	Solanaceae	H
52	<i>Oryza sativa</i> L.	Sa-ba	Poaceae	G
53	<i>Osbeckia chinensis</i> L.	Say-o-pok	Melastomataceae	S
54	<i>Pandanus odoratissimus</i> L. f.	Sat-thwa-pu	Pandanaceae	ST
55	<i>Phaseolus vulgaris</i> L.	Bo-sa-pe	Fabaceae	CL
56	<i>Pouzolzia parasitica</i>	Not known	Urticaceae	H
57	<i>Prema integrifolia</i> L.	Not known	Verbenaceae	S
58	<i>Ramaria botrytis</i>	Not known	Gomphaceae	Mu
59	<i>Randia dumetorum</i> Lam.	Ma-gyi-bauk/Sethanbaya	Rubiaceae	ST
60	<i>Rhus javanica</i> L.	Chying-ma	Anacardiaceae	ST
61	<i>Rubia wallichiana</i>	Not known	Rubiaceae	CL
62	<i>Sesbenia javanica</i> Miq.	Nyan	Fabaceae	S
63	<i>Sonchus oleraceus</i>	Not known	Asteraceae	H
64	<i>Streptocaulon tomentosum</i> Wight & Arn.	Myin-sa-gon-ni	Asclepiadaceae	CL
65	<i>Wattakaka volubilis</i> (L. f.) Stapf.	Gwe-dauk	Asclepiadaceae	CL
66	<i>Zoysia matrella</i> (L.) Merr.	Not known	Poaceae	G

Aq=Aquatic, Aq H= Aquatic Herbs, CL=Climber, E=Epiphyte, F=Fern, G=Grass, H=Herbs, Mu=Mushroom, S=Shrubs, ST=Small Tree, T=Tree

Appendix 8 IUCN red list species of Direct Impact Zone in Dry Season

No.	Scientific Name	Common Name	Family Name	IUCN Criteria
1	<i>Amorphophallus paeoniifolius</i> (Dennst.) Nicolson	Wa u	Araceae	LC ver 3.1
2	<i>Bacopa monnieri</i> (L.) Pennell	Ye-myin-khwa	Scrophulariaceae	LC ver 3.1
3	<i>Bauhinia glauca</i> (Wall. ex Benth.) Benth.	Pha-lan	Caesalpiniaceae	LC ver 3.1
4	<i>Brassica oleracea</i> L. sub-sp. <i>botrytis</i>	Gaw phe pwint	Brassicaceae	DD ver 3.1
5	<i>Capsicum frutescens</i>	Nga-yok	Solanaceae	LC ver 3.1
6	<i>Carica papaya</i> L.	Thin-baw-pin	Caricaceae	DD ver 3.1
7	<i>Ceratophyllum demersum</i>	Khwe mi	Ceratophyllaceae	LC ver 3.1
8	<i>Commelina diffusa</i> Burm.f.	Wet kyut	Commelinaceae	LC ver 3.1
9	<i>Cyperus compressus</i>	Wet-la	Cyperaceae	LC ver 3.1
10	<i>Cyperus digitatus</i> Roxb.	Thone dauk myet	Cyperaceae	LC ver 3.1
11	<i>Dalbergia cultrata</i> Grah.	Yin-daik	Fabaceae	NT ver 3.1
12	<i>Dendrocalamus membranaceus</i> Munro	Wa-ma	Poaceae	LC ver 3.1
13	<i>Derris scandens</i> (Roxb.) Benth.	Mi-chaung-nwee	Fabaceae	LC ver 3.1
14	<i>Engelhardtia spicata</i> Blume	Pan swe le	Juglandaceae	LR/lc ver 2.3
15	<i>Grangea maderaspatana</i> (L.) Poir.	Ye-tazwet	Asteraceae	LC ver 3.1
16	<i>Helianthus annuus</i> L.	Nay kyar	Asteraceae	LC ver 3.1
17	<i>Lasia spinosa</i> (L.) Thwaites	Za-yit	Araceae	LC ver 3.1
18	<i>Lygodium microphyllum</i>	Kauk-kwe-fern	Lygodiaceae	LC ver 3.1
19	<i>Mimosa pudica</i> L.	Hti-ka-yone	Mimosaceae	LC ver 3.1
20	<i>Najas minor</i>	Brittleleaf	Najadaceae	LC ver 3.1
21	<i>Nasturtium officinale</i> R.Br.	Ye-mon-nyin	Brassicaceae	LC ver 3.1
22	<i>Persea americana</i> Mill.	Htaw-bat-thi	Lauraceae	LC ver 3.1

No.	Scientific Name	Common Name	Family Name	IUCN Criteria
23	<i>Phyla nodiflora</i>	Pa-zun-tha-bet	Verbenaceae	LC ver 3.1
24	<i>Picea farreri</i> C.N.Page & K.D.Rushforth	Not known	Pinaceae	VU D2 ver 3.1
25	<i>Plantago major</i> L.	Ah-gyaw-paung-ta-htaung	Plantaginaceae	LC ver 3.1
26	<i>Polygonum plebeium</i> R.Br.	Nga-yo-pin	Polygonaceae	LC ver 3.1
27	<i>Potamogeton crispus</i>	Not known	Potamogetonaceae	LC ver 3.1
28	<i>Potamogeton natans</i>	Not known	Potamogetonaceae	LC ver 3.1
29	<i>Pyrus communis</i> L.	Thit taw thi	Rosaceae	LC ver 3.1
30	<i>Ranunculus lingua</i>	Strewberry yaing	Ranunculaceae	LC ver 3.1
31	<i>Rotala rotundifolia</i> (Buch.-Ham.ex Roxb.) Koehne	Not known	Lythraceae	LC ver 3.1
32	<i>Saccharum spontaneum</i> L.	Kaing/Ta-byet-se	Poaceae	LC ver 3.1
33	<i>Sagittaria latifolia</i>	Arrow head	Alismataceae	LC ver 3.1
34	<i>Tamarindus indica</i> L.	Ma-gyi	Caesalpiniaceae	LC ver 3.1
35	<i>Toona ciliata</i> M.Romer	Thit-kado	Meliaceae	LR/lc ver 2.3
36	<i>Ziziphus jujuba</i> Lam.	Zi	Rhamnaceae	LC ver 3.1

DD=Data Deficient , LC=Least Concern, LR/lc=Lower Risk/least concern, NT=Near Threatened, VU=Vulnerable

#### Appendix 9 IUCN red list species of Direct Impact Zone in Wet Season

No.	Scientific Name	Common Name	Family Name	IUCN Criteria
1	<i>Alstonia scholaris</i> (L.) R. Br.	Taung-ma-yoe	Apocynaceae	LR/lc ver 2.3
2	<i>Globba winitii</i> C.H.C. Wright	Pa-dein-ngo	Zingiberaceae	LC ver 3.1
3	<i>Ludwigia octovalvis</i>	Lay-nyin-gyi	Onagraceae	LC ver 3.1
4	<i>Punica granatum</i> L.	Tha-le-thi	Punicaceae	LC ver 3.1
5	<i>Scutellaria galericulata</i>	Not known	Lamiaceae	LC ver 3.1

LC=Least Concern, LR/lc=Lower Risk/least concern

### Appendix 10 IUCN red list species of Indirect Impact Zone in Dry Season

No.	Scientific Name	Common Name	Family Name	IUCN Criteria
1	<i>Amorphophallus paeoniifolius</i> (Dennst.) Nicolson	Wa u	Araceae	LC ver 3.1
2	<i>Bacopa monnieri</i> (L.) Pennell	Ye-myin-khwa	Scrophulariaceae	LC ver 3.1
3	<i>Bauhinia glauca</i> (Wall. ex Benth.) Benth.	Pha-lan	Caesalpiniaceae	LC ver 3.1
4	<i>Brassica oleracea</i> L. sub-sp. <i>botrytis</i>	Gaw phe pwint	Brassicaceae	DD ver 3.1
5	<i>Capsicum frutescens</i>	Nga-yok	Solanaceae	LC ver 3.1
6	<i>Carica papaya</i> L.	Thin-baw-pin	Caricaceae	DD ver 3.1
7	<i>Ceratophyllum demersum</i>	Khwe mi	Ceratophyllaceae	LC ver 3.1
8	<i>Commelina diffusa</i> Burm.f.	Wet kyut	Commelinaceae	LC ver 3.1
9	<i>Cyperus compressus</i>	Wet-la	Cyperaceae	LC ver 3.1
10	<i>Cyperus digitatus</i> Roxb.	Thone dauk myet	Cyperaceae	LC ver 3.1
11	<i>Dalbergia cultrata</i> Grah.	Yin-daik	Fabaceae	NT ver 3.1
12	<i>Dendrocalamus membranaceus</i> Munro	Wa-ma	Poaceae	LC ver 3.1
13	<i>Derris scandens</i> (Roxb.) Benth.	Mi-chaung-nwee	Fabaceae	LC ver 3.1
14	<i>Engelhardtia spicata</i> Blume	Pan swe le	Juglandaceae	LR/lc ver 2.3
15	<i>Grangea maderaspatana</i> (L.) Poir.	Ye-tazwet	Asteraceae	LC ver 3.1
16	<i>Helianthus annuus</i> L.	Nay kyar	Asteraceae	LC ver 3.1
17	<i>Lasia spinosa</i> (L.) Thwaites	Za-yit	Araceae	LC ver 3.1
18	<i>Lygodium microphyllum</i>	Kauk-kwe-fern	Lygodiaceae	LC ver 3.1
19	<i>Mimosa pudica</i> L.	Hti-ka-yone	Mimosaceae	LC ver 3.1
20	<i>Najas minor</i>	Brittleleaf	Najadaceae	LC ver 3.1
21	<i>Nasturtium officinale</i> R.Br.	Ye-mon-nyin	Brassicaceae	LC ver 3.1

No.	Scientific Name	Common Name	Family Name	IUCN Criteria
22	<i>Persea americana</i> Mill.	Htaw-bat-thi	Lauraceae	LC ver 3.1
23	<i>Phyla nodiflora</i>	Pa-zun-tha-bet	Verbenaceae	LC ver 3.1
24	<i>Picea farreri</i> C.N.Page & K.D.Rushforth	Not known	Pinaceae	VU D2 ver 3.1
25	<i>Plantago major</i> L.	Ah-gyaw-paung-ta-htauung	Plantaginaceae	LC ver 3.1
26	<i>Polygonum plebeium</i> R.Br.	Nga-yo-pin	Polygonaceae	LC ver 3.1
27	<i>Potamogeton crispus</i>	Not known	Potamogetonaceae	LC ver 3.1
28	<i>Potamogeton natans</i>	Not known	Potamogetonaceae	LC ver 3.1
29	<i>Pyrus communis</i> L.	Thit taw thi	Rosaceae	LC ver 3.1
30	<i>Ranunculus lingua</i>	Strewberry yaing	Ranunculaceae	LC ver 3.1
31	<i>Rotala rotundifolia</i> (Buch.-Ham.ex Roxb.)Koehne	Not known	Lythraceae	LC ver 3.1
32	<i>Saccharum spontaneum</i> L.	Kaing/Ta-byet-se	Poaceae	LC ver 3.1
33	<i>Sagittaria latifolia</i>	Arrow head	Alismataceae	LC ver 3.1
34	<i>Tamarindus indica</i> L.	Ma-gyi	Caesalpiniaceae	LC ver 3.1
35	<i>Toona ciliata</i> M.Romer	Thit-kado	Meliaceae	LR/lc ver 2.3
36	<i>Ziziphus jujuba</i> Lam.	Zi	Rhamnaceae	LC ver 3.1

DD=Data Deficient , LC=Least Concern, LR/lc=Lower Risk/least concern, NT=Near Threatened, VU=Vulnerable

#### Appendix 11 IUCN red list species of Indirect Impact Zone in Wet Season

No.	Scientific Name	Common Name	Family Name	IUCN Criteria
1	<i>Alstonia scholaris</i> (L.) R. Br.	Taung-ma-yoe	Apocynaceae	LR/lc ver 2.3
2	<i>Colocasia esculenta</i> (L.) Schott	Pein	Araceae	LC ver 3.1
3	<i>Crotalaria albida</i> Heyne	Not known	Fabaceae	LC ver 3.1
4	<i>Drosera peltata</i> Sm.	Sundrew	Droseraceae	LC ver 3.1
5	<i>Elodea canadensis</i>	Not known	Hydrocharitaceae	LC ver 3.1

No.	Scientific Name	Common Name	Family Name	IUCN Criteria
6	<i>Euphrasia hudsoniana</i>	Not known	Scrophulariaceae	LC ver 3.1
7	<i>Globba winitii</i> C.H.C. Wright	Pa-dein-ngo	Zingiberaceae	LC ver 3.1
8	<i>Lemna aequinoctialis</i> Welw.	Be-sa-hmaw	Lemnaceae	LC ver 3.1
9	<i>Lipocarpha chinensis</i>	Not known	Cyperaceae	LC ver 3.1
LC=Least Concern, LR/lc=Lower Risk/least concern				

Appendix 12 Fauna

RECORDED BIRD SPECIES AND IUCN STATUS, NATIONAL PROTECTED STATUS AND ENDEMIC OF BIRD SPECIES IN TIGYIT COAL-FIRED POWER PLANT

ORDER	FAMILY	NO .	SCIENTIFIC NAME	COMMON NAME	DS	W S	DS	WS	IUC N	Nationa l
					DI Z	DI Z	IDI Z	IDI Z	Statu s	Protect ed Status
GALLIFORMES	PHASIANIDAE	1	<i>Francolinus pintadeanu</i>	Chinese Francolin			4	3		SPA
GALLIFORMES	PHASIANIDAE	2	<i>Arborophila torqueola</i>	Hill Partridge				1		SPA
GALLIFORMES	PHASIANIDAE	3	<i>Gallus gallus</i>	Red Junglefowl			2	3		
ANSERIFORMES	ANATIDAE	4	<i>Dendrocygna javanica</i>	Lesser Whistling-Duck				6		
CICONIIFORMES	ARDEIDAE	5	<i>Ixobrychus cinnamomeus</i>	Cinnamon Bittern				2		CPA
CICONIIFORMES	ARDEIDAE	6	<i>Ardeola grayii</i>	Indian Pond-Heron			14	18		PWA
CICONIIFORMES	ARDEIDAE	7	<i>Bubulcus coromandus</i>	Eastern Cattle Egret			9	15		
CICONIIFORMES	ARDEIDAE	8	<i>Egretta garzetta</i>	Little Egret			4	8		
FALCONIFORME	FALCONIDAE	9	<i>Falco peregrinus</i>	Peregrine Falcon			2	1		

S										
FALCONIFORMES	FALCONIDAE	10	<i>Pernis ptilorhynchus</i>	Oriental Honey-Buzzard			1			CPA
FALCONIFORMES	FALCONIDAE	11	<i>Elanus caeruleus</i>	Black-shouldered Kite			6	4		CPA
FALCONIFORMES	FALCONIDAE	12	<i>Spilornis cheela</i>	Crested Serpent-Eagle			1			CPA
FALCONIFORMES	FALCONIDAE	13	<i>Accipiter badius</i>	Shikra			1			CPA
FALCONIFORMES	FALCONIDAE	14	<i>Butastur liventer</i>	Rufous-winged Buzzard			3			CPA
FALCONIFORMES	FALCONIDAE	15	<i>Ictinaetus malayensis</i>	Black Eagle			1			CPA
GURIFORMES	RALLIDAE	16	<i>Amaurornis phoenicurus</i>	White-breasted Waterhen			1	2		
GURIFORMES	RALLIDAE	17	<i>Gallinula chloropus</i>	Common Moorhen			1	1		SPA
GURIFORMES	TURNICIDAE	18	<i>Turnix tanki</i>	Yellow-legged Buttonquail			1	1		SPA
GURIFORMES	TURNICIDAE	19	<i>Turnix suscitator</i>	Barred Buttonquail			1	2		SPA
CHARADRIFOR	VANELLIDAE	20	<i>Vanellus indicus</i>	Red-wattled Lapwing			3	3		CPA

MES										
CHARADRIFOR MES	ROSTRATULIDA E	21	<i>Rostratula benghalensis</i>	Greater Painted-Snipe				2		CPA
COLUMBIIFORM ES	COLUMBIDAE	22	<i>Columba livia</i>	Rock Pigeon			53	44		
COLUMBIIFORM ES	COLUMBIDAE	23	<i>Columba pulchricollis</i>	Ashy Woodpigeon			5			
COLUMBIIFORM ES	COLUMBIDAE	24	<i>Streptopelia chinensis</i>	Spotted Dove	3	5	18	25		SPA
COLUMBIIFORM ES	COLUMBIDAE	25	<i>Treton phoenicopterus</i>	Yellow-footed Green-Pigeon				14		PWA
PSITTACIFORMES	PSITTACIDAE	26	<i>Psittacula alexandri</i>	Red-breasted Parakeet			2			PWA
CUCULIFORMES	CUCULIDAE	27	<i>Hierococcyx sparverioides</i>	Large Hawk-Cuckoo			4			SPA
CUCULIFORMES	CUCULIDAE	28	<i>Cuculus canorus</i>	Eurasian Cuckoo			2			SPA
CUCULIFORMES	CUCULIDAE	29	<i>Cacomantis merulinus</i>	Plaintive Cuckoo	1		6	2		SPA
CUCULIFORMES	CUCULIDAE	30	<i>Eudynamys scolopaceus</i>	Asian Koel			1	1		SPA

CUCULIFORMES	CUCULIDAE	31	<i>Centropus sinensis</i>	Greater Coucal			6	4		
STRIGIFORMES	TYTONIDAE	32	<i>Tyto alba</i>	Common Barn-Owl				1		CPA
STRIGIFORMES	STRIGIDAE	33	<i>Otus sunia</i>	Oriental Scops-Owl			1			CPA
STRIGIFORMES	STRIGIDAE	34	<i>Glaucidium brodiei</i>	Collared Owlet			1			CPA
APODIFORMES	APODIDAE	35	<i>Cypsiurus balas</i>	Asian Palm-Swift	6	8	19	24		
APODIFORMES	APODIDAE	36	<i>Apus affinis</i>	House Swift			47	18		
CORACIIFORMES	ALCEDINIDAE	37	<i>Halcyon smyrnensis</i>	White-throated Kingfisher			3	3		PWA
CORACIIFORMES	ALCEDINIDAE	38	<i>Halcyon pileata</i>	Black-capped Kingfisher			1	1		PWA
CORACIIFORMES	MEROPIDAE	39	<i>Merops orientalis</i>	Little Green Bee-eater			14	11		
CORACIIFORMES	UPUPIDAE	40	<i>Upupa epops</i>	Common Hoopoe			3	4		
PICIFORMES	RAMPHASTIDE	41	<i>Megalaima virens</i>	Great Barbet			2	2		
PICIFORMES	RAMPHASTIDE	42	<i>Megalaima lineata</i>	Lineated Barbet			4	2		

PICIFORMES	RAMPHASTIDE	43	<i>Megalaima asiatica</i>	Blue-throated Barbet			2	1		
PICIFORMES	RAMPHASTIDE	44	<i>Megalaima haemacephala</i>	Coppersmith Barbet			4	5		
PICIFORMES	PICIDAE	45	<i>Picus canus</i>	Grey-headed Woodpecker				1		CPA
PASSERIFORMES	VIREONIDAE	46	<i>Pteruthius flaviscapis</i>	White-browed Shrike-Babbler				1		
PASSERIFORMES	CAMPEPHAGID AE	47	<i>Coracina polioptera</i>	Indochinese Cuckooshrike			1	3		
PASSERIFORMES	CAMPEPHAGID AE	48	<i>Pericrocotus ethologus</i>	Long-tailed Minivet				4		PWA
PASSERIFORMES	CAMPEPHAGID AE	49	<i>Pericrocotus speciosus</i>	Scarlet Minivet			1	2		PWA
PASSERIFORMES	ORIOLIDAE	50	<i>Oriolus tenuirostris</i>	Slender-billed Oriole			1			PWA
PASSERIFORMES	ORIOLIDAE	51	<i>Oriolus traillii</i>	Maroon Oriole				2		PWA
PASSERIFORMES	ARTAMIDAE	52	<i>Artamus fuscus</i>	Ashy Woodswallow			5	7		
PASSERIFORMES	PRIONPIDAE	53	<i>Hemipus picatus</i>	Bar-winged Flycatcher-Shrike			6			

PASSERIFORMES	AEGITHINIDAE	54	<i>Aegithina tiphia</i>	Common Iora	3	2	5	4		SPA
PASSERIFORMES	RHIPIDURIDAE	55	<i>Rhipidura albicollis</i>	White-throated Fantail				2		
PASSERIFORMES	DICRURIDAE	56	<i>Dicrurus macrocercus</i>	Black Drongo	2		8	5		SPA
PASSERIFORMES	DICRURIDAE	57	<i>Dicrurus leucophaeus</i>	Ashy Drongo			2	2		SPA
PASSERIFORMES	DICRURIDAE	58	<i>Dicrurus aeneus</i>	Bronzed Drongo			1	1		SPA
PASSERIFORMES	DICRURIDAE	59	<i>Dicrurus paradiseus</i>	Greater Racket-tailed Drongo			2	2		SPA
PASSERIFORMES	MONARCHIDAE	60	<i>Hypothymis azurea</i>	Black-nape Monarch			1	1		
PASSERIFORMES	CORVIDAE	61	<i>Corvus splendens</i>	House Crow	6		14	10		
PASSERIFORMES	CORVIDAE	62	<i>Corvus japonensis</i>	Large-billed Crow			6	8		
PASSERIFORMES	CORVIDAE	63	<i>Urocissa erythrorhyncha</i>	Red-billed Blue Magpie			2	4		PWA
PASSERIFORMES	CORVIDAE	64	<i>Dendrocitta formosae</i>	Grey Treepie			1	1		PWA
PASSERIFORMES	LANIIDAE	65	<i>Lanius tigrinus</i>	Tiger Shrike				4		
PASSERIFORMES	LANIIDAE	66	<i>Lanius cristatus</i>	Brown Shrike			1			
PASSERIFORMES	LANIIDAE	67	<i>Lanius schach</i>	Long-tailed Shrike			5	3		

PASSERIFORMES	NECTARINIIDAE	68	<i>Arachnothera magna</i>	Streaked Spiderhunter			1	1		
PASSERIFORMES	NECTARINIIDAE	69	<i>Cinnyris jugularis</i>	Olive-backed Sunbird			1	2		PWA
PASSERIFORMES	DICAEIDAE	70	<i>Dicaeum cruentatum</i>	Scarlet-backed Flowerpecker	2	1	3	4		PWA
PASSERIFORMES	PLOCEIDAE	71	<i>Ploceus philippinus</i>	Baya Weaver			20	16		PWA
PASSERIFORMES	ESTRILDIDAE	72	<i>Lonchura punctulata</i>	Scaly-breasted Munia	8	10	18	23		
PASSERIFORMES	PASSERIDAE	73	<i>Passer domesticus</i>	House Sparrow			15	9		
PASSERIFORMES	PASSERIDAE	74	<i>Passer montanus</i>	Eurasian Tree-Sparrow			9	4		
PASSERIFORMES	MOTACILLIDAE	75	<i>Anthus richardi</i>	Richard's Pipit			3	2		
PASSERIFORMES	MOTACILLIDAE	76	<i>Anthus rufulus</i>	Paddyfield Pipit			5	3		
PASSERIFORMES	FRINGILLIDAE	77	<i>Chloris ambigua</i>	Black-Headed Greenfinch			1			
PASSERIFORMES	STURNIDAE	78	<i>Acridotheres grandis</i>	White-vented Myna	6	14	19	9		
PASSERIFORMES	STURNIDAE	79	<i>Acridotheres albocinctus</i>	Collared Myna			5	18		
PASSERIFORMES	STURNIDAE	80	<i>Acridotheres tristis</i>	Common Myna	4	18	18	10		

PASSERIFORMES	STURNIDAE	81	<i>Acridotheres burmannicus</i>	Vinous-breasted Myna			25	21		
PASSERIFORMES	STURNIDAE	82	<i>Gracupica nigricollis</i>	Black-collared Starling	6	10	19	16		
PASSERIFORMES	STURNIDAE	83	<i>Sturnus malabaricus</i>	Chestnut-tailed Starling			14	11		
PASSERIFORMES	MUSCICAPIDAE	84	<i>Saxicola ferreus</i>	Grey Bushchat			5	4		SPA
PASSERIFORMES	MUSCICAPIDAE	85	<i>Saxicola caprata</i>	Pied Bushchat	2	5	4	3		SPA
PASSERIFORMES	MUSCICAPIDAE	86	<i>Cyornis banyumas</i>	Hill Blue Flycatcher				1		
PASSERIFORMES	MUSCICAPIDAE	87	<i>Cyornis rubeculoides</i>	Blue-throated Flycatcher			1	1		
PASSERIFORMES	MUSCICAPIDAE	88	<i>Niltava grandis</i>	Large Niltava			1			
PASSERIFORMES	MUSCICAPIDAE	89	<i>Copsychus saularis</i>	Oriental Magpie-Robin	1	1	3	3		SPA
PASSERIFORMES	PARIDAE	90	<i>Parus minor</i>	Japanese Tit	2		2	1		PWA
PASSERIFORMES	STENOSTIRIDAE	91	<i>Culicicapa ceylonensis</i>	Grey-headed Canary-Flycatcher			2	1		
PASSERIFORMES	ALAUDIDAE	92	<i>Alauda gulgula</i>	Oriental Skylark			8	3		PWA
PASSERIFORMES	PYCNONOTIDAE	93	<i>Pycnonotus flavescent</i>	Flavescence Bulbul			4			SPA
PASSERIFORMES	PYCNONOTIDAE	94	<i>Pycnonotus jocosus</i>	Red-whiskered Bulbul	4	19	12	16		SPA

	E										
PASSERIFORMES	PYCNONOTIDA E	95	<i>Pycnonotus xanthorrhous</i>	Brown-breasted Bulbul			6			SPA	
PASSERIFORMES	PYCNONOTIDA E	96	<i>Pycnonotus cafer</i>	Red-vented Bulbul	5	16	10	20		SPA	
PASSERIFORMES	PYCNONOTIDA E	97	<i>Pycnonotus aurigaster</i>	Sooty-headed Bulbul			9	7		SPA	
PASSERIFORMES	PYCNONOTIDA E	98	<i>Hypsipetes leucocephalus</i>	Himalayan Black Bulbul			4			SPA	
PASSERIFORMES	HIRUNDINIDAE	99	<i>Hirundo rustica</i>	Barn Swallow							
PASSERIFORMES	HIRUNDINIDAE	10 0	<i>Hirundo smithii</i>	Wire-tailed Swallow			5				
PASSERIFORMES	HIRUNDINIDAE	10 1	<i>Cecropis daurica</i>	Red-rumped Swallow			3				
PASSERIFORMES	AEGITHALIDAE	10 2	<i>Aegithalos concinnus</i>	Black-throated Tit			8	4			
PASSERIFORMES	PHYLLOSCOPID AE	10 3	<i>Phylloscopus fuscatus</i>	Dusky Warbler			3	3			
PASSERIFORMES	TAMALIIDAE	10	<i>Zosterops palpebrosus</i>	Oriental White-Eye	4			5			

		4								
PASSERIFORMES	TAMALIIDAE	10 5	<i>Pomatorhinus schisticeps</i>	White-browed Scimitar-Babbler			2	3		
PASSERIFORMES	TAMALIIDAE	10 6	<i>Pomatorhinus ferruginosus</i>	Coral-billed Scimitar-Babbler			3			
PASSERIFORMES	TAMALIIDAE	10 7	<i>Macronus gularis</i>	Pin-Striped Tit-Babbler	3		6	4		
PASSERIFORMES	TAMALIIDAE	10 8	<i>Pterorhinus sannio</i>	White-browed Laughingthrush				6		PWA
PASSERIFORMES	TAMALIIDAE	10 9	<i>Mesia argentauris</i>	Silver-eared Mesia			6			
PASSERIFORMES	TAMALIIDAE	11 0	<i>Malacias melanoleucus</i>	Dark-backed Sibia			2			
PASSERIFORMES	CISTICOLIDAE	111	<i>Cisticola juncidis</i>	Zitting Cisticola			2	3		
PASSERIFORMES	CISTICOLIDAE	11 2	<i>Orthotomus sutorius</i>	Common Tailorbird			4	3		
PASSERIFORMES	CISTICOLIDAE	11 3	<i>Prinia hodgsonii</i>	Grey-breasted Prinia			4	2		
PASSERIFORMES	CISTICOLIDAE	11	<i>Prinia inornata</i>	Plain Prinia	4	2	6	4		

		4									
--	--	---	--	--	--	--	--	--	--	--	--

Key

DIZ	Direct Impact Zone
IDIZ	Indirect Impact Zone
DS	Dry Season
WS	Wet Season
VU	Vulnerable
CPA	Completely Protected Animals
PWA	Protected Wild Animals
SPA	Seasonal Protected Animals

## HABITAT UTILIZATION OF AMPHIANS AND REPTILES

NO.	SCIENTIFIC NAME	COMMON NAME	HABITAT
1	<i>Francolinus pintadeanu</i>	Chinese Francolin	Tree
2	<i>Arborophila torqueola</i>	Hill Partridge	Pine forest
3	<i>Gallus gallus</i>	Red Junglefowl	Tree
4	<i>Dendrocygna javanica</i>	Lesser Whistling-Duck	Lake
5	<i>Ixobrychus cinnamomeus</i>	Cinnamon Bittern	Paddy field
6	<i>Ardeola grayii</i>	Indian Pond-Heron	Pond
7	<i>Bubulcus coromandus</i>	Eastern Cattle Egret	Paddy field
8	<i>Egretta garzetta</i>	Little Egret	Paddy field
9	<i>Falco peregrinus</i>	Peregrine Falcon	Cliff
10	<i>Pernis ptilorhynchus</i>	Oriental Honey-Buzzard	Flying
11	<i>Elanus caeruleus</i>	Black-shouldered Kite	Flying
12	<i>Spilornis cheela</i>	Crested Serpent-Eagle	Flying
13	<i>Accipiter badius</i>	Shikra	Tree
14	<i>Butastur liventer</i>	Rufous-winged Buzzard	Dry tree
15	<i>Ictinaetus malayensis</i>	Black Eagle	Flying
16	<i>Amaurornis phoenicurus</i>	White-breasted Waterhen	Beside of the pond
17	<i>Gallinula chloropus</i>	Common Moorhen	Lake
18	<i>Turnix tanki</i>	Yellow-legged Buttonquail	Grass land
19	<i>Turnix suscitator</i>	Barred Buttonquail	Grass land
20	<i>Vanellus indicus</i>	Red-wattled Lapwing	Grass land
21	<i>Rostratula benghalensis</i>	Greater Painted-Snipe	Paddy field
22	<i>Columba livia</i>	Rock Pigeon	Villages

23	<i>Columba pulchricollis</i>	Ashy Woodpigeon	Tree
24	<i>Streptopelia chinensis</i>	Spotted Dove	Tree and grass land
25	<i>Treon phoenicopterus</i>	Yellow-footed Green- Pigeon	Tree
26	<i>Psittacula alexandri</i>	Red-breasted Parakeet	Tree
	<i>Hierococcyx sparverioides</i>		
27	<i>Hierococcyx sparverioides</i>	Large Hawk-Cuckoo	Tree
28	<i>Cuculus canorus</i>	Eurasian Cuckoo	Tree
29	<i>Cacomantis merulinus</i>	Plaintive Cuckoo	Tree
	<i>Eudynamys scolopaceus</i>		
30	<i>Eudynamys scolopaceus</i>	Asian Koel	Tree
31	<i>Centropus sinensis</i>	Greater Coucal	Reed bed
32	<i>Tyto alba</i>	Common Barn-Owl	
33	<i>Otus sunia</i>	Oriental Scops-Owl	
34	<i>Glaucidium brodiei</i>	Collared Owlet	
35	<i>Cypsiurus balas</i>	Asian Palm-Swift	Flying
36	<i>Apus affinis</i>	House Swift	Flying
37	<i>Halcyon smyrnensis</i>	White-throated Kingfisher	Tree
38	<i>Halcyon pileata</i>	Black-capped Kingfisher	Beside of the pond
39	<i>Merops orientalis</i>	Little Green Bee-eater	Tree
40	<i>Upupa epops</i>	Common Hoopoe	Bare land
41	<i>Megalaima virens</i>	Great Barbet	Tree
42	<i>Megalaima lineata</i>	Lineated Barbet	Tree
43	<i>Megalaima asiatica</i>	Blue-throated Barbet	Tree
	<i>Megalaima haemaccephala</i>		
44	<i>Megalaima haemaccephala</i>	Coppersmith Barbet	Tree
45	<i>Picus canus</i>	Grey-headed Woodpecker	Tree

46	<i>Pteruthius flaviscapitis</i>	White-browed Shrike-Babbler	Tree
47	<i>Coracina polioptera</i>	Indochinese Cuckooshrike	Tree
48	<i>Pericrocotus ethologus</i>	Long-tailed Minivet	Tree
49	<i>Pericrocotus speciosus</i>	Scarlet Minivet	Tree
50	<i>Oriolus tenuirostris</i>	Slender-billed Oriole	Tree
51	<i>Oriolus traillii</i>	Maroon Oriole	Tree
52	<i>Artamus fuscus</i>	Ashy Woodswallow	Tree
53	<i>Hemipus picatus</i>	Bar-winged Flycatcher-Shrike	Tree
54	<i>Aegithina tiphia</i>	Common Iora	Tree
55	<i>Rhipidura albicollis</i>	White-throated Fantail	Tree
56	<i>Dicrurus macrocercus</i>	Black Drongo	Tree
57	<i>Dicrurus leucophaeus</i>	Ashy Drongo	Tree
58	<i>Dicrurus aeneus</i>	Bronzed Drongo	Tree
59	<i>Dicrurus paradiseus</i>	Greater Racket-tailed Drongo	Tree
60	<i>Hypothymis azurea</i>	Black-nape Monarch	Tree
61	<i>Corvus splendens</i>	House Crow	Villages
62	<i>Corvus japonensis</i>	Large-billed Crow	Paddy field
63	<i>Urocissa erythrorhyncha</i>	Red-billed Blue Magpie	Tree
64	<i>Dendrocitta formosae</i>	Grey Treepie	Tree
65	<i>Lanius cristatus</i>	Brown Shrike	Bush
66	<i>Lanius schach</i>	Long-tailed Shrike	Tree and bush
67	<i>Arachnothera magna</i>	Streaked Spiderhunter	Tree
68	<i>Dicaeum cruentatum</i>	Scarlet-backed Flowerpecker	Tree
69	<i>Ploceus philippinus</i>	Baya Weaver	Tree

70	<i>Lonchura punctulata</i>	Scaly-breasted Munia	Bush and grass land
71	<i>Passer domesticus</i>	House Sparrow	Villages
72	<i>Passer montanus</i>	Eurasian Tree-Sparrow	Villages
73	<i>Anthus richardi</i>	Richard's Pipit	Grass land
74	<i>Anthus rufulus</i>	Paddyfield Pipit	Grass land
75	<i>Chloris ambigua</i>	Black-Headed Greenfinch	Pine tree
76	<i>Acridotheres grandis</i>	White-vented Myna	Paddy field and grass land
77	<i>Acridotheres albocinctus</i>	Collared Myna	Paddy field and grass land
78	<i>Acridotheres tristis</i>	Common Myna	Paddy field and grass land
79	<i>Acridotheres burmannicus</i>	Vinous-breasted Myna	Paddy field and grass land
80	<i>Gracupica nigricollis</i>	Black-collared Starling	Paddy field and grass land
81	<i>Sturnus malabaricus</i>	Chestnut-tailed Starling	Tree
82	<i>Saxicola ferreus</i>	Grey Bushchat	Bush
83	<i>Saxicola caprata</i>	Pied Bushchat	Bush
84	<i>Cyornis banyumas</i>	Hill Blue Flycatcher	Tree
85	<i>Cyornis rubeculoides</i>	Blue-throated Flycatcher	Bush
86	<i>Niltava grandis</i>	Large Niltava	Bush
87	<i>Copsychus saularis</i>	Oriental Magpie-Robin	Tree
88	<i>Parus minor</i>	Japanese Tit	Tree
89	<i>Culicicapa ceylonensis</i>	Grey-headed Flycatcher	Canary-Tree
90	<i>Alauda gulgula</i>	Oriental Skylark	Bare land and grass

			land
91	<i>Pycnonotus flavesiensis</i>	Flavescent Bulbul	Tree
92	<i>Pycnonotus jocosus</i>	Red-whiskered Bulbul	Tree
93	<i>Pycnonotus xanthorrhous</i>	Brown-breasted Bulbul	Tree
94	<i>Pycnonotus cafer</i>	Red-vented Bulbul	Tree
95	<i>Pycnonotus aurigaster</i>	Sooty-headed Bulbul	Tree
96	<i>Hypsipetes leucocephalus</i>	Himalayan Black Bulbul	Tree
97	<i>Hirundo smithii</i>	Wire-tailed Swallow	Tree
98	<i>Cecropis daurica</i>	Red-rumped Swallow	Flying
99	<i>Aegithalos concinnus</i>	Black-throated Tit	Tree
100	<i>Phylloscopus fuscatus</i>	Dusky Warbler	Bush
101	<i>Zosterops palpebrosus</i>	Oriental White-Eye	Tree
102	<i>Pomatorhinus schisticeps</i>	White-browed Scimitar-Babbler	Scimitar-Babbler Bush and tree
103	<i>Pomatorhinus ferruginosus</i>	Coral-billed Scimitar-Babbler	Bush and tree
104	<i>Macronus gularis</i>	Pin-Striped Tit-Babbler	Bush and tree
105	<i>Pterorhinus sannio</i>	White-browed Laughingthrush	Bush
106	<i>Mesia argentauris</i>	Silver-eared Mesia	Tree
107	<i>Malacias melanoleucus</i>	Dark-backed Sibia	Tree
108	<i>Cisticola juncidis</i>	Zitting Cisticola	Paddy field
109	<i>Orthotomus sutorius</i>	Common Tailorbird	Bush and tree
110	<i>Prinia hodgsonii</i>	Grey-breasted Prinia	Bush and tree
111	<i>Prinia inornata</i>	Plain Prinia	Bush and tree

RECORDED MAMMAL SPECIES AND IUCN STATUS, NATIONAL PROTECTED STATUS AND ENDEMIC OF BIRD SPECIES IN  
TIGYIT COAL-FIRED POWER PLANT

ORDER	FAMILY	NO.	SCIENTIFIC NAME	COMMON NAME	DS	WS	DS	WS	IUCN Status	National Protected Status
					DIZ	DIZ	IDIZ	IDIZ		
SCANDENTIA	TUPAIIDAE	1	<i>Tupaia belangeri</i>	Nothern Treeshrew	<input type="checkbox"/>	<input type="checkbox"/>				PWA
CARNIVORA	MUSTELIDAE	2	<i>Martes flavigula</i>	Yellow-throated Marten	<input type="checkbox"/>	<input type="checkbox"/>				PWA
CARNIVORA	HERPESTIDAE	3	<i>Herpestes javanicus</i>	Small Asian Mongoose	<input type="checkbox"/>	<input type="checkbox"/>				PWA
CARNIVORA	FELIDAE	4	<i>Prionailurus bengalensis</i>	Leopard Cat	<input type="checkbox"/>	<input type="checkbox"/>				PWA
ARTIODACTYLA	TRAGULIDAE	5	<i>Muntiacus muntjak</i>	Red Muntjac					<input type="checkbox"/>	SPA
RODENTIA	SCIURIDAE	6	<i>Callosciurus phayrei</i>	Phayre's Squirrel	<input type="checkbox"/>	<input type="checkbox"/>				
RODENTIA	SCIURIDAE	7	<i>Callosciurus erythraeus</i>	Pallas's Squirrel	<input type="checkbox"/>	<input type="checkbox"/>				
RODENTIA	SCIURIDAE	8	<i>Petaurista philippensis</i>	Indian Giant Flying Squirrel					<input type="checkbox"/>	
RODENTIA	MURIDAE	9	<i>Rattus rattus</i>	House Rat	<input type="checkbox"/>					
RODENTIA	MURIDAE	10	<i>Rattus exulans</i>	Pacific Rat	<input type="checkbox"/>	<input type="checkbox"/>				
RODENTIA	SPALACIDAE	11	<i>Rhizomys pruinosus</i>	Hoary Bamboo Rat	<input type="checkbox"/>					
LAGOMORPHA	LEPORIDAE	12	<i>Lepus peguensis</i>	Burese Hare	<input type="checkbox"/>	<input type="checkbox"/>				

EVIDENCE OF MAMMAL SPECIES IN TIGYIT COAL-FIRED POWER PLANT

NO.	SCIENTIFIC NAME	COMMON NAME	Evidence				
			Visual	Aural	Faeces	Track/Sign	Trophy
1	<i>Tupaia belangeri</i>	Nothern Treeshrew	<input type="checkbox"/>				
2	<i>Martes flavigula</i>	Yellow-throated Marten	<input type="checkbox"/>				<input type="checkbox"/>
3	<i>Herpestes javanicus</i>	Small Asian Mongoose	<input type="checkbox"/>				
4	<i>Prionailurus bengalensis</i>	Leopard Cat					<input type="checkbox"/>
5	<i>Muntiacus muntjak</i>	Red Muntjac					<input type="checkbox"/>
6	<i>Callosciurus phayrei</i>	Phayre's Squirrel	<input type="checkbox"/>				
7	<i>Callosciurus erythraeus</i>	Pallas's Squirrel	<input type="checkbox"/>				
8	<i>Petaurista philippensis</i>	Indian Giant Flying Squirrel	<input type="checkbox"/>				
9	<i>Rattus rattus</i>	House Rat	<input type="checkbox"/>				
10	<i>Rattus exulans</i>	Pacific Rat	<input type="checkbox"/>				
11	<i>Rhizomys pruinosus</i>	Hoary Bamboo Rat	<input type="checkbox"/>			<input type="checkbox"/>	
12	<i>Lepus peguensis</i>	Burese Hare		<input type="checkbox"/>			<input type="checkbox"/>

RECORDED AMPHIBIANS AND REPTILES SPECIES AND IUCN STATUS, NATIONAL PROTECTED STATUS AND ENDEMIC OF BIRD SPECIES IN TIGYIT COAL-FIRED POWER PLANT

ORDER	FAMILY NAME	NO.	SCIENTIFIC NAME	COMMON NAME	DS	WS	DS	WS	IUCN Status	National Protected Status
					DIZ	DIZ	IDIZ	IDIZ		
SQUAMATA	Agamidae	1	<i>Calotes versicolor</i>	Garden Fence Lizard		1		1	2	
SQUAMATA	Agamidae	2	<i>Calotes Mystaceus</i>	Blue Crested Forest Lizard				8	13	
SQUAMATA	Scincidae	3	<i>Eutropis Multifasciata</i>	Common Sun Skink				1	1	
SQUAMATA	Gekkonidae	4	<i>Gekko gecko</i>	Tokay Gecko		2		4	2	
SQUAMATA	Gekkonidae	5	<i>Hemidactylus frenatus</i>	House Gecko		4	2		4	
SQUAMATA	Gekkonidae	6	<i>Hemidactylus garnotii</i>	Garnot's House Gecko		2		4	3	
SQUAMATA	<u>Colubridae</u>	7	<i>Rhabdophis subminiatus</i>	Red necked Keelback		4		1		
SQUAMATA	Colubridae	8	<i>Ptyas mucosa</i>	Oriental Rat Snake				1		
SQUAMATA	Colubridae	9	<i>Xenochrophis piscator</i>	Chequered keelback Water Snake	6		1	1		
SQUAMATA	Colubridae	10	<i>Dendrelaphis pictus</i>	Common Bronzeback				2		
SQUAMATA	Elapidae	11	<i>Naja kaouthia</i>	Monocled Cobra				1		
ANURA	Alytidae	12	<i>Discoglossus pictus</i>	Painted Frog				1	1	
ANURA	Bufoidae	13	<i>Duttahryalus melanostictus</i>	Common Toad		2		1	4	

ANURA	Rhacophoridae	14	<i>Polypedates leucomystax</i>	Common Tree Frog	2
ANURA	Rhacophoridae	15	<i>Rhacophorus feae</i>	Tree Frog	2
ANURA	Mirohylidae	16	<i>Microhyla fissipes</i>	Ornate Narrow-mouthed Frog	4
ANURA	Dicroglossidae	17	<i>Fejervarya limnocharis</i>	Paddy Frog	4    6    9    21

---

## HABITAT UTILIZATION OF AMPHIANS AND REPTILES

---

NO.	SCIENTIFIC NAME	COMMON NAME	HABITAT
1	<i>Calotes versicolor</i>	Garden Fence Lizard	Tree
2	<i>Calotes Mystaceus</i>	Blue Crested Forest Lizard	Bush
3	<i>Eutropis Multifasciata</i>	Common Sun Skink	Bush
4	<i>Gekko gecko</i>	Tokay Gecko	Village
5	<i>Hemidactylus frenatus</i>	House Gecko	Village
6	<i>Hemidactylus garnotii</i>	Garnot's House Gecko	Shrub
7	<i>Rhabdophis subminiatus</i>	Red necked Keelback	Bamboo forest
8	<i>Ptyas mucosa</i>	Oriental Rat Snake	Bamboo forest
9	<i>Xenochrophis piscator</i>	Chequered keelback Water Snake	Water
10	<i>Dendrelaphis pictus</i>	Common Bronzeback	Road side
11	<i>Naja kaouthia</i>	Monocled Cobra	Bamboo forest
12	<i>Discoglossus pictus</i>	Painted Frog	Near the Stream
13	<i>Duttahryalus melanostictus</i>	Common Toad	Near the stream
14	<i>Polypedates leucomystax</i>	Common Tree Frog	Near the stream
15	<i>Rhacophorus feae</i>	Tree Frog	Grass
16	<i>Microhyla fissipes</i>	Ornate Narrow-mouthed Frog	Paddy field
17	<i>Fejervarya limnocharis</i>	Paddy Frog	Near the stream

---

**RECORDED INSECTS AND OTHER INVERTEBRATES SPECIES AND IUCN STATUS, NATIONAL PROTECTED STATUS AND  
ENDEMIC OF BIRD SPECIES IN TIGYIT COAL-FIRED POWER PLANT**

ORDER	FAMILY	NO.	SCIENTIFIC NAME	COMMON NAME	DS	WS	DS	WS	IUCN STATUS	National Protected Status
					DI	DI	IDI	IDI		
					Z	Z	Z	Z		
LEPIDOPTER A	PIERIDAE	1	<i>Pontia daplidice</i>	Bath white				2		
LEPIDOPTER A	PIERIDAE	2	<i>Pontia daplidice</i>	Bath white		2		1		
LEPIDOPTER A	PIERIDAE	3	<i>Delias acalis</i>	Redbreast jerebel				2		
LEPIDOPTER A	PIERIDAE	4	<i>Catopsilia Pomona</i>	Common emigrant		2		3		
LEPIDOPTER A	PIERIDAE	5	<i>Pieris canidia</i>	Indian cabbage white	1			3		
LEPIDOPTER A	PIERIDAE	6	<i>Gonepteryx rhamni</i>	Common brimstone						
LEPIDOPTER A	PIERIDAE	7	<i>Eurema laeta</i>	Spotless grass yellow	1			2		
LEPIDOPTER A	PIERIDAE	8	<i>Eurema sari</i>	Chocolate grass yellow				2		

LEPIDOPTER A	PIERIDAE	9	<i>Eurema hecabe</i>	Common grass yellow	6	2	
LEPIDOPTER A	PIERIDAE	10	<i>Eurema andersonii</i>	One-spt grass yellow	1	3	6 2
LEPIDOPTER A	PIERIDAE	11	<i>Cepora nerissa</i>	Common Gull	1	2	4 1
LEPIDOPTER A	LYCAENIDAE	12	<i>Catochrysops strabo</i>	Forget-me-not			7
LEPIDOPTER A	LYCAENIDAE	13	<i>Acytolepis puspa</i>	Common hedge blue	2	1	2
LEPIDOPTER A	LYCAENIDAE	14	<i>Zizeeria karsandra</i>	Dark grass blue		3	2 3
LEPIDOPTER A	LYCAENIDAE	15	<i>Leptotes pirithous</i>	Common zebra blue	8	6	2
LEPIDOPTER A	LYCAENIDAE	16	<i>Cigaritis syama</i>	Club silverline		5	2
LEPIDOPTER A	LYCAENIDAE	17	<i>Castalius rosimon</i>	Common pierrot			
LEPIDOPTER A	LYCAENIDAE	18	<i>Jamides alecto</i>	Metallic cerulean			
LEPIDOPTER	PAPILIONIDAE	19	<i>Papilio polytes</i>	Common mormon	3		5

## A

LEPIDOPTER A	PAPILIONIDAE	20	<i>Papilio machaon</i>	Old world swallowtail	4	5	
LEPIDOPTER A	PAPILIONIDAE	21	<i>Papilio paradoxa</i>	Great blue mime	6		4
LEPIDOPTER A	NYMPHALIDAE	22	<i>Callerebia scandal</i>	Pallid argus		1	4
LEPIDOPTER A	NYMPHALIDAE	23	<i>Tirumala septentrionis</i>	Dark blue tiger	1	2	2
LEPIDOPTER A	NYMPHALIDAE	24	<i>Neptis saclava</i>	Typical sailors	1		4
LEPIDOPTER A	NYMPHALIDAE	25	<i>Mycalesis perseus</i>	Dingy bushbrown	1	3	3
LEPIDOPTER A	NYMPHALIDAE	26	<i>Mycalesis mineus</i>	Dark-branded bushbrown			5
LEPIDOPTER A	NYMPHALIDAE	27	<i>Lexias pardalis</i>	Common archduck	4		4
LEPIDOPTER A	NYMPHALIDAE	28	<i>Phalanta phalanta</i>	Common leopard	5	5	6
LEPIDOPTER A	NYMPHALIDAE	29	<i>Junonia almana</i>	Peacock pansy	1		2

LEPIDOPTER A	NYMPHALIDAE	30	<i>Junonia orithya</i>	Blue pansy			3
LEPIDOPTER A	NYMPHALIDAE	31	<i>Junonia hirta</i>	Yellow pansy	6	5	1
LEPIDOPTER A	NYMPHALIDAE	32	<i>Danaus chrysippus</i>	Plain tiger		1	
LEPIDOPTER A	NYMPHALIDAE	33	<i>Polyura dolon</i>	Brush-footed Butterfly			3
LEPIDOPTER A	NYMPHALIDAE	34	<i>Phalanta phalanta</i>	Common leopard	7		1
LEPIDOPTER A	NYMPHALIDAE	35	<i>Athyma perius</i>	Common sergeant	4	4	3
LEPIDOPTER A	NYMPHALIDAE	36	<i>Ypthima huebneri</i>	Common fourring	2		4
LEPIDOPTER A	NYMPHALIDAE	37	<i>Vanessa cardui</i>	Painted lady			
COLEOPTER A	CERAMBYCIDAE	38	<i>Anoplophora glabripennis</i>	Asian Long horn Bettle		1	
COLEOPTER A	ELATERIDAE	39	<i>Ctenicera divaricata</i>	Click Beetle	4	2	3
COLEOPTER	CARABIDAE	40	<i>Carabus violaceus</i>	Violet Ground Beetle	3	4	2

## A

COLEOPTER A	CARABIDAE	41	<i>Amora oulica</i>	Ground Beetle	2	5	1
COLEOPTER A	SCARABAEIDAE	42	<i>Scarabaeus vierrei</i>	Dung Beetle	6	4	1
COLEOPTER A	CHRYSOMELOIDA E	43	<i>Chariodatella spp</i>	Tortoise Beetle	4	5	4
COLEOPTER A	LUCANIDAE	44	<i>Lucanus cervus</i>	Stag Beetle(caterpillar)	7	2	
ODONATA	LIBELLULIDAE	45	<i>Neurothemis tullia</i>	Pied Paddy Skimmer	3	2	4
ODONATA	LIBELLULIDAE	46	<i>Orthetrum triangulare</i>	Blue-tailed Forest Hawk	3	1	
ODONATA	LIBELLULIDAE	47	<i>Tholymis tillarga</i>	Coral-tailed Cloudwing	1	1	1
ODONATA	PETALURIDAE	48	<i>Calicnemia imitans</i>	Damselfly	2	4	2

---

## HABITAT UTILIZATION OF INSECTS AND OTHER INVERTEBRATES

NO.	SCIENTIFIC NAME	COMMON NAME	HABITAT
1	<i>Pontia daplidice</i>	Bath white	On the stone
2	<i>Pontia daplidice</i>	Bath white	On the leaf
3	<i>Delias acalis</i>	Redbreast jerebel	On the stone
4	<i>Catopsilia Pomona</i>	Common emigrant	Water edge
5	<i>Pieris canidia</i>	Indian cabbage white	On the leaf
6	<i>Gonepteryx rhamni</i>	Common brimstone	Bush
7	<i>Eurema laeta</i>	Spotless grass yellow	On the stone
8	<i>Eurema sari</i>	Chocolate grass yellow	On the stone
9	<i>Eurema hecate</i>	Common grass yellow	Sand bank
10	<i>Eurema andersonii</i>	One-spt grass yellow	Bush
11	<i>Cepora nerissa</i>	Common Gull	Bush
12	<i>Catochrysops strabo</i>	Forget-me-not	On the stone
13	<i>Acytolepis puspa</i>	Common hedge blue	On the leaf
14	<i>Zizeeria karsandra</i>	Dark grass blue	On the leaf
15	<i>Leptotes pirithous</i>	Common zebra blue	On the leaf
16	<i>Cigaritis syama</i>	Club silverline	On the stone
17	<i>Castalius rosimon</i>	Common pierrot	Bush
18	<i>Jamides alecto</i>	Metallic cerulean	Bush
19	<i>Papilio polytes</i>	Common mormon	On the leaf
20	<i>Papilio machaon</i>	Old world swallowtail	On the leaf
21	<i>Papilio paradoxa</i>	Great blue mime	On the ground
22	<i>Callerebia scandal</i>	Pallid argus	On the leaf
23	<i>Tirumala septentrionis</i>	Dark blue tiger	On the stone
24	<i>Neptis saclava</i>	Typical sailors	Water edge

25	<i>Mycalesis perseus</i>	Dingy bushbrown	On the tree
26	<i>Mycalesis mineus</i>	Dark-branded bushbrown	On the ground
27	<i>Lexias pardalis</i>	Common archduck	On the leaf
28	<i>Phalanta phalanta</i>	Common leopard	Sand bank
29	<i>Junonia almana</i>	Peacock pansy	On the ground
30	<i>Junonia orithya</i>	Blue pansy	On the leaf
31	<i>Junonia hierta</i>	Yellow pansy	On the leaf
32	<i>Danaus chrysippus</i>	Plain tiger	On the leaf
33	<i>Polyura dolon</i>	Brush-footed Butterfly	On the ground
34	<i>Phalanta phalanta</i>	Common leopard	Sand bank
35	<i>Athyma perius</i>	Common sergeant	Bush
36	<i>Ypthima huebneri</i>	Common fourring	Bush
37	<i>Vanessa cardui</i>	Painted lady	Bush
38	<i>Anoplophora glabripennis</i>	Asian Long horn Beetle	On the leaf
39	<i>Ctenicera divaricate</i>	Click Beetle	On the leaf
40	<i>Carabus violaceus</i>	Violet Ground Beetle	Sand bank
41	<i>Amora oulica</i>	Ground Beetle	On the leaf
42	<i>Scarabaeus vitteti</i>	Dung Beetle	On the stone
43	<i>Chariodatella spp</i>	Tortoise Beetle	Bush
44	<i>Lucanus cervus</i>	Stag Beetle(caterpillar)	Bush
45	<i>Neurothemis tullia</i>	Pied Paddy Skimmer	On the stone
46	<i>Orthetrum triangulare</i>	Blue-tailed Forest Hawk	Water edge
47	<i>Tholymis tillarga</i>	Coral-tailed Cloudwing	On the dry branch
48	<i>Calicnemia imitans</i>	Damselfly	On the dry branch

RECORDED INSECTS AND OTHER INVERTEBRATES SPECIES AND IUCN STATUS, NATIONAL PROTECTED STATUS AND  
ENDEMIC OF BIRD SPECIES IN TIGYIT COAL-FIRED POWER PLANT

ORDER	FAMILY	NO.	SCENTIFIC NAME	COMMON NAME	DS	WS	DS	WS	IUCN STATUS	National Protected Status
					DI Z	DI Z	IDI Z	IDI Z		
SYNBRANCHIFORMES	SYNBRANCHIDAE	1	<i>Monopterus albus</i>	Asian swamp eel			✓	✓		
OSTEOGLOSSIFORMES	NOTOPTERIDAE	2	<i>Notopterus notopterus</i>	Bronze featherback			✓	✓		
CYPRINIFORMES	COBITIDAE	3	<i>Lepidocephalichthys berdmorei</i>	Burmese loach			✓	✓		
CYPRINIFORMES	CYPRINIDAE	4	<i>Puntius sophore</i>	Pool barb			✓	✓		
CYPRINIFORMES	CYPRINIDAE	5	<i>Cyprinus carpio</i>	Common carp			✓	✓	VU	
CYPRINIFORMES	CYPRINIDAE	6	<i>Pethia ticto</i>	Ticto barb			✓	✓		
CYPRINIFORMES	CYPRINIDAE	7	<i>Neolissochilus hexagonolepis</i>	Copper mahseer						
SILURIFORMES	HETEROPNEUSTIDAE	8	<i>Heteropneustes fossilis</i>	Stinging catfish			✓	✓		
PERCIFORMES	ANABANTIDAE	9	<i>Anabas testudineus</i>	Climbing perch			✓	✓		

PERCIFORMES

CHANNIDAE

10 *Channa orientalis*

Walking  
snakehead

✓ ✓

---

### SUMMARY OF RECDRED SPECIES IN ORDER WISE IN DRY AND WET SEASON

NO.	FAUNA	ORDER	FAMILY	GENERA	SPECIES
1	Birds	14	48	86	114
2	Mammals	5	9	10	12
3	Amphibians and Reptiles	2	10	15	17
4	Insects and other Invertebrates	3	12	39	48
4	Fish	5	7	10	10
TOTAL		22	74	81	138

### SUMMARY OF GLOBAL THREATENED SPECIES IN DRY AND WET SEASON

NO.	FAUNA	IUCN REDLIST CATEGORIES				TOTAL
		CR	EN	VU	NT	
1	Birds	-	-	-	-	-
2	Mammals	-	-	-	-	-
3	Amphibians and Reptiles	-	-	-	-	-
4	Insects and other Invertebrates	-	-	-	-	-
5	Fish	-	-	1	-	-
TOTAL		-	-	-	-	1

### SUMMARY OF NATIONAL PROTECTED SPECIES IN DRY AND WET SEASON

NO.	FAUNA	CPA	PWA	SPA
1	Birds	13	16	23
2	Mammals	-	4	1
3	Amphibians and Reptiles	-	-	-
4	Insects and other Invertebrates	-	-	-
5	Fish	-	-	-
TOTAL		13	20	24

Appendix 13 Annual Fuel/ Electricity/ Water Requirement

**Wuxi Hua Guang (Myanmar) Co., Ltd.**  
**Annual Fuel/Electricity/Water Requirement**  
**Expressed in US\$**

**Annex - 9**

coal	A/C unit	Unit price	Year 1		Year 2		Year 3		Year 4 and onwards	
			Qty	Amount	Qty	Amount	Qty	Amount	Qty	Amount
coal	Ton	Provided by the ministry of electric power	350,000	-	350,000	-	750,000	-	750,000	-
diesel	Ton	usd: 800	100	80,000	100	80,000	120	96,000	120	96,000
Electricity	Mkwh	5% need to be purchased USD:0.10	40,550	202,750	40,550	202,750	90,300	451,500	90,300	451,500
Water	m <sup>3</sup>	free	350,000	-	350,000	-	400,000	-	400,000	-
<b>Total</b>				282,750		80,000		96,000		96,000

## Appendix 14 List of Local personnel and foreign technicians

Wuxi Hua Guang (Myanmar) Co., Ltd.

### List of local personnel and foreign technicians

Expressed in US\$

Sr. No.	Designation	Year 1			Year 2			Year 3			Year 4			Year 5			Year 6		
		No. of person	Salary per month	Annual salary	No. of person	Salary per month	Annual salary	No. of person	Salary per month	Annual salary	No. of person	Salary per month	Annual salary	No. of person	Salary per month	Annual salary	No. of person	Salary per month	Annual salary
<b>Foreign Technician</b>																			
1	General Manager	1	1,000	12,000	1	1,000	12,000	1	1,000	12,000	1	1,000	12,000	1	1,000	12,000	1	1,000	12,000
2	Manager	2	800	19,200	2	800	19,200	2	800	19,200	2	800	19,200	2	800	19,200	2	800	19,200
3	Engineer	22	600	158,400	22	610	161,040	22	620	163,680	20	630	151,200	20	640	153,600	20	650	156,000
4	administration staff	6	500	36,000	5	510	30,600	5	520	31,200	5	530	31,800	5	540	32,400	5	550	33,000
Sub total		31		225,600	30		222,840	30		226,080	28		214,200	28		217,200	28		220,200
<b>Local Personnel</b>																			
4	Factory Manager	1	350	4,200	1	320	3,840	1	330	3,955	1	340	4,080	1	350	4,202	1	360	4,320
5	Translator	7	300	25,200	7	305	25,620	7	310	26,040	7	315	26,460	7	320	26,880	7	325	27,300
6	Engineer	17	260	53,040	17	265	54,060	17	275	56,100	17	285	58,140	17	295	60,180	17	305	62,220
8	Office Staff	20	180	43,200	20	185	44,496	20	190	45,600	20	196	46,968	20	202	48,377	20	208	49,828
9	Skilled workers	5	170	10,200	5	175	10,506	5	180	10,821	5	186	11,146	5	191	11,480	5	197	11,825
10	Semi-skilled workers	60	140	100,800	60	145	104,400	60	150	108,000	60	155	111,240	60	160	115,200	60	165	118,656
11	Unskilled workers	17	100	20,400	17	103	21,012	17	106	21,642	17	110	22,440	17	115	23,460	17	120	24,480
12	Driver	4	140	6,720	4	145	6,960	4	150	7,200	4	155	7,416	4	160	7,680	4	165	7,910
13	Security Staff & Cleaner	9	110	11,880	9	115	12,420	9	120	12,960	9	125	13,500	9	130	14,040	9	135	14,580
Sub total		140		275,640	140		283,314	140		292,319	140		301,390	140		311,500	140		321,119
Grand total		171		501,240	170		506,154	170		518,399	168		515,590	168		528,700	168		541,319

**Wuxi Hua Guang (Myanmar) Co., Ltd.**

**List of local personnel and foreign technicians**

Expressed in US\$

Annex - 10

Sr. No.	Designation	Year 7			Year 8			Year 9			Year 10 and onwards		
		No. of person	Salary per month	Annual salary	No. of person	Salary per month	Annual salary	No. of person	Salary per month	Annual salary	No. of person	Salary per month	Annual salary
<b>Foreign Technician</b>													
1	General Manager	1	1,000	12,000	1	1,000	12,000	1	1,000	12,000	1	1,000	12,000
2	Manager	2	800	19,200	2	800	19,200	2	800	19,200	2	800	19,200
3	Engineer	18	660	142,560	16	670	128,640	14	680	114,240	14	690	115,920
4	administration staff	4	560	26,880	3	570	20,520	3	580	20,880	3	590	21,240
Sub total		25		200,640	22		180,360	20		166,320	20		168,360
<b>Local Personnel</b>													
4	Factory Manager	1	370	4,440	1	380	4,560	1	390	4,680	1	400	4,800
5	Translater	7	330	27,720	7	335	28,140	7	340	28,560	7	345	28,980
6	Engineer	17	315	64,260	17	325	66,300	17	335	68,289	17	345	70,338
8	Office Staff	20	214	51,323	20	220	52,863	20	190	45,600	20	200	48,000
9	Skilled workers	5	203	12,179	5	209	12,545	5	215	12,921	5	220	13,200
10	Semi-skilled workers	60	170	122,216	60	175	125,882	60	180	129,659	60	185	133,548
11	Unskilled workers	17	125	25,500	17	130	26,520	17	135	27,540	17	140	28,560
12	Driver	4	170	8,148	4	175	8,392	4	180	8,644	4	185	8,903
13	Security Staff & Cleaner	9	140	15,120	9	145	15,660	9	150	16,200	9	155	16,686
Sub total		140		330,906	140		340,862	140		342,093	140		353,015
<b>Grand total</b>		<b>165</b>		<b>531,546</b>	<b>162</b>		<b>521,222</b>	<b>160</b>		<b>508,413</b>	<b>160</b>		<b>521,375</b>

Appendix 15 Loan Payment Program and Income Schedule

**Wuxi Hua Guang (Myanmar) Co., Ltd.**  
**Loan Repayment Program**  
**Expressed in US\$**

**Annex - 11**

Year	Balance b/f	Interest @ 6.00%	Annual payment	Balance c/d
0	32,900,000	1,974,000	0	32,900,000
1	32,900,000	1,974,000	0	32,900,000
2	32,900,000	1,974,000	12,900,000	20,000,000
3	20,000,000	1,200,000	10,000,000	10,000,000
4	10,000,000	600,000	10,000,000	0

**Interest rate = 6%**

**Wuxi Hua Guang (Myanmar) Co.,Ltd.**

**Income schedule**

**Annex - 12**

		Year 1	Year 2	Year 3	Year 4	Year 5	Year 6	Year 7	Year 8	Year 9	Year 10 and onwards
Unit Price	US\$/KWh	0.035	0.035	0.035	0.035	0.035	0.035	0.035	0.035	0.035	0.035
Electric Power	KWh	380,000,000	760,000,000	760,000,000	760,000,000	760,000,000	760,000,000	760,000,000	760,000,000	760,000,000	760,000,000
Income	US\$	13,300,000	26,600,000	26,600,000	26,600,000	26,600,000	26,600,000	26,600,000	26,600,000	26,600,000	26,600,000

## Appendix 16 Projected Profit, Loss Statement and Ash Flow Statement

**Wuxi Hua Guang (Myanmar) Co., Ltd.**  
**Projected Profit & Loss Statement**  
**Expressed in US\$**

Annex - 13

Item	Year 1	Year 2	Year 3	Year 4	Year 5	Year 6	Year 7	Year 8	Year 9	Year 10	Year 11 and onwards
<b>Income</b>											
Local sales	13,300,000	26,600,000	26,600,000	26,600,000	26,600,000	26,600,000	26,600,000	26,600,000	26,600,000	26,600,000	26,600,000
Less: Commercial tax	665,000	1,330,000	1,330,000	1,330,000	1,330,000	1,330,000	1,330,000	1,330,000	1,330,000	1,330,000	1,330,000
<b>Net income</b>	<b>12,635,000</b>	<b>25,270,000</b>									
<b>Less : Cost of goods sold</b>	<b>4,642,529</b>	<b>9,030,273</b>	<b>9,410,818</b>	<b>9,415,181</b>	<b>9,420,495</b>	<b>9,425,315</b>	<b>9,430,250</b>	<b>9,435,302</b>	<b>9,440,475</b>	<b>9,445,663</b>	<b>9,445,663</b>
Raw Materials and Fuel	315,000	285,000	661,000	661,000	661,000	661,000	661,000	661,000	661,000	661,000	661,000
Direct labour	131,400	135,918	140,464	144,826	150,140	154,961	159,895	164,947	170,120	175,308	175,308
Overhead	4,196,129	8,609,355	8,609,355	8,609,355	8,609,355	8,609,355	8,609,355	8,609,355	8,609,355	8,609,355	8,609,355
<b>Gross profit/ (loss)</b>	<b>7,992,471</b>	<b>16,239,727</b>	<b>15,859,182</b>	<b>15,854,819</b>	<b>15,849,505</b>	<b>15,844,685</b>	<b>15,839,750</b>	<b>15,834,698</b>	<b>15,829,525</b>	<b>15,824,337</b>	<b>15,824,337</b>
<b>Less: Expenses</b>	<b>10,073,792</b>	<b>11,209,672</b>	<b>11,466,121</b>	<b>10,568,850</b>	<b>9,886,645</b>	<b>9,473,209</b>	<b>9,458,501</b>	<b>9,443,125</b>	<b>9,425,143</b>	<b>9,432,917</b>	<b>4,798,536</b>
Salaries	369,840	370,236	377,935	370,764	378,559	386,359	371,651	356,275	338,293	346,067	346,067
Freight, clearance and handling	80,645	145,161	145,161	145,161	145,161	145,161	145,161	145,161	145,161	145,161	145,161
Electricity	202,750	202,750	451,500	451,500	451,500	451,500	451,500	451,500	451,500	451,500	451,500
Water	-	-	-	-	-	-	-	-	-	-	-
Telecommunication	32,258	56,452	56,452	56,452	56,452	56,452	56,452	56,452	56,452	56,452	56,452
Postal & Courier Services	8,065	12,903	12,903	12,903	12,903	12,903	12,903	12,903	12,903	12,903	12,903
Equipment Maintenance	516,129	927,419	927,419	927,419	927,419	927,419	927,419	927,419	927,419	927,419	927,419
Property Maintenance	24,194	43,548	43,548	43,548	43,548	43,548	43,548	43,548	43,548	43,548	43,548
Printing & Stationery	8,065	12,903	12,903	12,903	12,903	12,903	12,903	12,903	12,903	12,903	12,903
Rental fee	1,180,000	1,180,000	1,180,000	1,180,000	1,180,000	1,180,000	1,180,000	1,180,000	1,180,000	1,180,000	1,180,000
Uniforms	24,194	41,935	41,935	41,935	41,935	41,935	41,935	41,935	41,935	41,935	41,935
Medical	12,903	22,581	22,581	22,581	22,581	22,581	22,581	22,581	22,581	22,581	22,581
Staff Transportation	40,323	66,129	66,129	66,129	66,129	66,129	66,129	66,129	66,129	66,129	66,129
Travel	129,032	241,935	241,935	241,935	241,935	241,935	241,935	241,935	241,935	241,935	241,935
Security	129,032	241,935	241,935	241,935	241,935	241,935	241,935	241,935	241,935	241,935	241,935
Professional fee	96,774	177,419	177,419	177,419	177,419	177,419	177,419	177,419	177,419	177,419	177,419
Bank interest	1,974,000	1,974,000	1,974,000	1,200,000	600,000	-	-	-	-	-	-
Withholding tax	296,100	296,100	296,100	180,000	90,000	-	-	-	-	-	-
Miscellaneous	283,871	530,645	530,645	530,645	530,645	830,645	830,645	830,645	830,645	830,645	830,645
Depreciation	4,665,618	4,665,618	4,665,618	4,665,618	4,665,618	4,634,382	4,634,382	4,634,382	4,634,382	4,634,382	4,634,382
<b>Profit before tax</b>	<b>(2,081,321)</b>	<b>5,030,056</b>	<b>4,393,061</b>	<b>5,285,970</b>	<b>5,962,860</b>	<b>6,371,476</b>	<b>6,381,249</b>	<b>6,391,573</b>	<b>6,404,383</b>	<b>6,391,420</b>	<b>11,025,801</b>
<b>Less: Provision for income tax</b>						<b>1,592,869</b>	<b>1,595,312</b>	<b>1,597,893</b>	<b>1,601,096</b>	<b>1,597,855</b>	<b>2,756,450</b>
<b>Profit after tax</b>	<b>(2,081,321)</b>	<b>5,030,056</b>	<b>4,393,061</b>	<b>5,285,970</b>	<b>5,962,860</b>	<b>4,778,607</b>	<b>4,785,937</b>	<b>4,793,680</b>	<b>4,803,287</b>	<b>4,793,565</b>	<b>8,269,351</b>
Less: Provision for CSR expenses		100,601	87,861	105,719	119,257	95,572	95,719	95,874	96,066	95,871	165,387

**Wuxi Hua Guang (Myanmar) Co., Ltd.**  
**Ash Flow Statement**  
**Expressed in US\$**

**Annex - 14**

	Year 0	Year 1	Year 2	Year 3	Year 4	Year 5	Year 6	Year 7	Year 8	Year 9	Year 10
Net profit after tax		-2,081,321	5,030,056	4,393,061	5,285,970	5,962,860	4,778,607	4,785,937	4,793,680	4,803,287	4,793,565
Depreciation		4,665,618	4,665,618	4,665,618	4,665,618	4,665,618	4,634,382	4,634,382	4,634,382	4,634,382	4,634,382
Cash inflow		2,584,297	9,695,673	9,058,679	9,951,588	10,628,478	9,412,989	9,420,319	9,428,062	9,437,669	9,427,947
Initial investment	47,000,000										
Net cashflow	-47,000,000	2,584,297	9,695,673	9,058,679	9,951,588	10,628,478	9,412,989	9,420,319	9,428,062	9,437,669	9,427,947
Accumulated net cashflow	-47,000,000	-44,415,702.9	-34,720,029.5	-25,661,350.8	-15,709,763.2	-5,081,285.4	4,331,703.7	13,752,022.8	23,180,085	32,617,754.1	42,045,701.3

Payback period = 5 years and 6 months

**Wuxi Hua Guang (Myanmar) Co., Ltd.**  
**Ash Flow Statement**  
**Expressed in US\$**

**Annex – 14A**

	Year 11	Year 12	Year 13	Year 14	Year 15	Year 16	Year 17	Year 18	Year 19	Year 20	Year 21	Year 22
Net profit after tax	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351
Depreciation	0	0	0	0	0	0	0	0	0	0	0	0
Cash inflow	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351
Initial investment												
Net cashflow	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351	8,269,351
Accumulated net cashflow	50,315,052.1	58,584,403	66,853,753.9	75,123,104.7	83,392,455.6	91,661,806.4	99,931,157.3	108,200,508.2	116,469,859	124,739,209.9	133,008,560.8	141,277,911.6

## Appendix 17 Power Point Presentation of Public Consultation for Thigyit Coal-fire Power Plant

**E guard Environmental Services**

တိကျင် ကျော်လီအော့သုံး စောင့်အွှေ၊ ရှုပ်စိန်တတ်အောင်ဆက်ရှုံး  
ပတ်ဝန်ကျင်တို့ကို လူလာလန်စိမြင်း အစီရင်ခံစာ (EIA) ဖုန် ပတ်ဝန်ဆုံး  
ရှုံးလုပ်လုပ်လုပ်း အများပြည်တွင် တိုင်ပင်စွဲအောင်မြင်း အဆင့်အမြှေး

ပြောလုပ် (၇) ရက်

**ပတ်ဝန်ကျင် တို့ကိုမှုသနစာစီမံခိုင်ရာ ရည်ရွယ်**

များများ အသေးစိတ်မြှင့်ပြု၏ နှင့်  
ရှုံးလုပ် အများပြည်တွင် တိုင်ပင်စွဲအောင်မြင်း အဖြောက်

- ဗောဓာန်ပေါ်မှု (မြတ်စွာမှု)
- ပတ်ဝန်ကျင်ပေါ်မှု (မြတ်စွာမှု)
- အသေးစိတ်မြှင့်ပြု (မြတ်စွာမှု)
- ပတ်ဝန်ကျင်ပေါ်မှု (မြတ်စွာမှု)
- ပတ်ဝန်ကျင်ပေါ်မှု (မြတ်စွာမှု)
- ပတ်ဝန်ကျင်ပေါ်မှု (မြတ်စွာမှု)

စွဲအောင်ကော်များမြှင့်ပြု၏  
အသေးစိတ်မြှင့်ပြု (မြတ်စွာမှု) တွင် ပတ်ဝန်ကျင်ပေါ်မှု  
အ ပတ်ဝန်ကျင်ပေါ်မှု အများပြည်တွင် ပတ်ဝန်ကျင်ပေါ်မှု မြတ်စွာမှု  
က ပတ်ဝန်ကျင်ပေါ်မှု အများပြည်တွင် ပတ်ဝန်ကျင်ပေါ်မှု မြတ်စွာမှု

၃ 7/5/2019

တိဝန်ကျင်တို့ကိုမှုသနစာစီမံခိုင်ရာ၊ ရောင်ရွက်သည့်  
အစွဲ၊ အစဉ်နှင့် စိစစ်ခွင့်ပြုသည့် အရားရအစွဲ၊ အစဉ်

**MONREC**  
ရွှေအောင်ပေါ်မှု အများပြည်တွင်  
ထောက်တွင် ပတ်ဝန်ကျင်ပေါ်မှု မြတ်စွာမှု (MONREC)

**E guard Environmental Services**  
ရောင်ရွက်သည့်  
အစွဲအစဉ်အတည်ပြု  
E Guard Environmental Services

2 7/5/2019

**လေဆိပ်နယ် တိုင်ဆက်သည့် ကိုယာ**


◆ တိုင်ဆိပ်နယ် စွဲအောင်မြှင့်ပြုမှု (Parameter) များ

EPAS (HAZ-Scanner)

- ၂.၅ မှု ဓာတ်အောင်မြှင့်ပြုမှု (PM2.5)
- ၁၀ မှု ဓာတ်အောင်မြှင့်ပြုမှု (PM10)
- နိုဂုဏ်ပိုစိုင်ဆက်သော်လိုင် (NO<sub>x</sub>)
- ဓာတ်အောင်မြှင့်သော်လိုင် (SO<sub>2</sub>)
- ပတ်ဝန်ကျင်ပေါ်မှု မြတ်စွာမှု
- ပတ်ဝန်ကျင်ပေါ်မှု စွဲအောင်မြှင့်ပြုမှု
- ဓာတ်အောင်မြှင့်ပြုမှု နှင့် ရောင်ရွက်သည့်အတည်ပြုမှု

4 7/5/2019

ကျော်ကျော်အားလုံး တိုင်းတွေအား နှစ်ခုဗုံး ပြုပြီး



7/18/2019

କଲାତ୍ମାର୍ଥବ୍ୟାକ୍ ଦୀର୍ଘବିହାରୀ ପରିଷଦରେ ଧରିବାରୁ



A-4	ପ୍ରମାଣିତ କାର୍ଯ୍ୟକ୍ଷେତ୍ର	ପ୍ରଦୀପବିହା / କାନ୍ତିରାଜ୍ୟ	୧୫୩	ଅନୁରଥିନ୍ଦ୍ର ଧର୍ମ	(୨୫) ଲୋକ (୩୦)	ଶ୍ରୀମଦ୍ଭଗବତ ପ୍ରକାଶକ	ସମ୍ମାନ ପତ୍ର	ରାଜ୍ୟ	ବ୍ୟାଙ୍ଗ	୧୦୫
A-5	ପ୍ରମାଣିତ କାର୍ଯ୍ୟକ୍ଷେତ୍ର	ପ୍ରଦୀପବିହା / କାନ୍ତିରାଜ୍ୟ	୧୫୪	ଅନୁରଥିନ୍ଦ୍ର ଧର୍ମ	(୨୫) ଲୋକ (୨୨)	ଶ୍ରୀମଦ୍ଭଗବତ ପ୍ରକାଶକ	ସମ୍ମାନ ପତ୍ର	ରାଜ୍ୟ	ବ୍ୟାଙ୍ଗ	୧୦୫
A-6	ପ୍ରମାଣିତ କାର୍ଯ୍ୟକ୍ଷେତ୍ର	ପ୍ରଦୀପବିହା / କାନ୍ତିରାଜ୍ୟ	୧୫୫	ଅନୁରଥିନ୍ଦ୍ର ଧର୍ମ	(୨୬) ଲୋକ (୨୪)	ଶ୍ରୀମଦ୍ଭଗବତ ପ୍ରକାଶକ	ସମ୍ମାନ ପତ୍ର	ରାଜ୍ୟ	ବ୍ୟାଙ୍ଗ	୧୦୫
A-7	ପ୍ରମାଣିତ କାର୍ଯ୍ୟକ୍ଷେତ୍ର	ପ୍ରଦୀପବିହା / କାନ୍ତିରାଜ୍ୟ	୧୫୬	ଅନୁରଥିନ୍ଦ୍ର ଧର୍ମ	(୨୬) ଲୋକ (୨୮)	ଶ୍ରୀମଦ୍ଭଗବତ ପ୍ରକାଶକ	ସମ୍ମାନ ପତ୍ର	ରାଜ୍ୟ	ବ୍ୟାଙ୍ଗ	୧୦୫
A-8	ପ୍ରମାଣିତ କାର୍ଯ୍ୟକ୍ଷେତ୍ର	ପ୍ରଦୀପବିହା / କାନ୍ତିରାଜ୍ୟ	୧୫୭	ଅନୁରଥିନ୍ଦ୍ର ଧର୍ମ	(୨୮) ଲୋକ (୨୬)	ଶ୍ରୀମଦ୍ଭଗବତ ପ୍ରକାଶକ	ସମ୍ମାନ ପତ୍ର	ରାଜ୍ୟ	ବ୍ୟାଙ୍ଗ	୧୦୫

အနိဂုံးသမာနပါန်ကိစ္စရာ အဆင့်မှောင်း (အဖွဲ့ကြောင်း) ပါမည့်နိုင်မှာမူတော် ဓမ္မနိုင်နှစ်နေ့တွင် ဖုန်ပုဂ္ဂဏီ ထိနေခြင်းဖြင့် အဖွဲ့ကြောင်း၏

7/9/2019

အကောင်းဆုံးသွေးတိုင်းတော်၏ ရရှိမှုပေသာ ရုပ်သိများ



အမှတ်	တပ်ဖော်	လျှိုင်ချေထဲ ရှိန် နှင့် အသေးစိတ် ရှိန်	ကျဉ်းမှုတော်း လိပ်စာရေး ဘဏ္ဍာဏီ အာဏာပါး အဖွဲ့ (လိပ်စာရေး)	ပေါ်	ပေါ်	အနိုင်ဆုံး ဝန်ဆောင်ရေးနှင့် အဆောင်ရွက် (ပြည်သူ့)				
						လိပ်စာရေး အဆောင်ရွက် (ပါမဲ့မှု)				
						အဖွဲ့အစည်း မှ R2.5 (မြို့သာ)	အဖွဲ့အစည်း ၂၁ R2.5 (မြို့သာ)	မြို့သာ	အဆောင်ရွက်မှု အဆောင်ရွက် (မြို့သာ)	ရှိန်
A-1	ပြည်သူ့ အာဏာပါး မြို့သာ	ပြည်သူ့ ရှိန် / မြို့သာ	ပေါ်	ပြည်သူ့ ရှိန် မြို့သာ	(ပေါ်)	၁၃၅	၁၃၅	၁၃၅	၁၃၅	၁၃၅
A-2	အကျဉ်းသွေး လုပ်လိပ်စာရေး	ပြည်သူ့ ရှိန် / မြို့သာ	ပေါ်	ပြည်သူ့ ရှိန် မြို့သာ	(ပေါ်)	၁၃၅	၁၃၅	၁၃၅	၁၃၅	၁၃၅
A-3	အဆောင်ရွက်	ပြည်သူ့ ရှိန် / မြို့သာ	ပေါ်	ပြည်သူ့ ရှိန် မြို့သာ	(ပေါ်)	၁၃၅	၁၃၅	၁၃၅	၁၃၅	၁၃၅

အနိဂုံသမဂ္ဂတော်လှန်ရေး အကျဉ်းချုပ် (အောက်ဖြစ်ပါ) ပေးပို့ခွင့်ဆုံးထဲက အောက်ဖြစ်ပါသော ဂုဏ်သွေးယဉ်း သိန်းနောက်တော်လှန်ရေး အကျဉ်းချုပ်

7/3/2019


**လေအာရုံးနှင့်သွေးတိုင်းတော်၏ ရရှိခြင်းကို ရလဒ်များ**



A-9	ନେପୀର୍ବିନ୍ଦୁରେ ବିଲିଂଗ ଫ୍ଲେଟ୍‌କ୍ଷାମ୍ପ୍	ପ୍ରାଚୀର୍ଯ୍ୟକୁ / ନେପୀର୍ବିନ୍ଦୁରେ	୫.୦୦	ଅନୁରୋଧ, ଧର୍ମ ଶିଳ୍ପାତ୍ମି ଭାବରେ	(୩୩.୨) ଶିଖି	୧୫.୨୦	୧୫.୨୦	୧୫.୨୦	୧୫.୨୦
A-10	ଅର୍ଥବ୍ୟା ପ୍ରାଚୀର୍ଯ୍ୟକୁ / ନେପୀର୍ବିନ୍ଦୁରେ	ପ୍ରାଚୀର୍ଯ୍ୟକୁ / ନେପୀର୍ବିନ୍ଦୁରେ	୮.୮୮	ଅନୁରୋଧ, ଧର୍ମ ଶିଳ୍ପାତ୍ମି ଭାବରେ	(୩୩.୨) ଶିଖି	୧୫.୨୦	୧୫.୨୦	୧୫.୨୦	୧୫.୨୦
A-11	ପ୍ରାଚୀର୍ଯ୍ୟକୁ / ନେପୀର୍ବିନ୍ଦୁରେ	ପ୍ରାଚୀର୍ଯ୍ୟକୁ / ନେପୀର୍ବିନ୍ଦୁରେ	୨.୮୮	ଅନୁରୋଧ, ଧର୍ମ ଶିଳ୍ପାତ୍ମି ଭାବରେ	(୩୩.୨) ଶିଖି	୧୫.୨୦	୧୫.୨୦	୧୫.୨୦	୧୫.୨୦
A-12	ଅର୍ଥବ୍ୟା ପ୍ରାଚୀର୍ଯ୍ୟକୁ / ନେପୀର୍ବିନ୍ଦୁରେ	ପ୍ରାଚୀର୍ଯ୍ୟକୁ / ନେପୀର୍ବିନ୍ଦୁରେ	୨.୨୭	ଅନୁରୋଧ, ଧର୍ମ ଶିଳ୍ପାତ୍ମି ଭାବରେ	(୩୩.୨) ଶିଖି	୧୫.୨୦	୧୫.୨୦	୧୫.୨୦	୧୫.୨୦
A-13	ଅର୍ଥବ୍ୟା ପ୍ରାଚୀର୍ଯ୍ୟକୁ / ନେପୀର୍ବିନ୍ଦୁରେ	ପ୍ରାଚୀର୍ଯ୍ୟକୁ / ନେପୀର୍ବିନ୍ଦୁରେ	୨.୨୮	ଅନୁରୋଧ, ଧର୍ମ ଶିଳ୍ପାତ୍ମି ଭାବରେ	(୩୩.୨) ଶିଖି	୧୫.୨୦	୧୫.୨୦	୧୫.୨୦	୧୫.୨୦


7/20/19

କୌଣସିବାରେ ପାଇବାରେ ତଥିଲାଇବାରେ ଏହାରେ ଏହାରେ



အမြတ်အမောင်ပို့ကြရန်ဆိုရာ အထူးပြည်သူ့လွှာ (အဖွဲ့ဝင်းလွှာ) ဂုဏ်ပြန်ချိန်များ၏ အကြောင်းစွာအား မြတ်မြတ်ဆောင် အနေဖြင့်အမြတ်အမောင်ပို့ကြရန်ဆိုရာ အထူးပြည်သူ့လွှာ (အဖွဲ့ဝင်းလွှာ) ၁၅/၂၀၁၉

ခတ်ဖြူ။ ဒါလိုပါတယအတွင်း၏ ခက္ခလာများ  
သိပ်တွင်းလေဆိပ်အသေးစိတ်များ



တော်	1st house	12:00	၈၈	၃၇	36.89	32.3	အမြန်ပြည့်စုံမှု
	2nd house	12:15	၁၇၅	၇၄	35.21	31.8	မြန်
	3rd house	12:20	၂၀၈	၈၅	35.57	31.3	အမြန် ဘက္ကာ
မြန်	1st house	3:00	၁၄၆	၆၁	31.94	37	မြန်မျမှောင်
	2nd house	3:05	၁၄၁	၆၁	32.61	35.8	မြန်မျမှောင်
	3rd house	3:15	၁၉၅	၇၆	33.91	35.8	မြန်မျမှောင်(ဝင်)
မြန်မျမှောင်	1st house	3:18	၁၁၇	၄၉	34.45	36.1	-
	2nd house	3:22	၁၃၈	၅၁	34.89	34.7	မြန်မျမှောင်
	3rd house	3:25	၁၁၂	၄၉	35.15	34.8	-
ရွှေ	1st house	3:40	၈၅	၄၀	34.5	33.6	အသိမှတ်များများ
	2nd house	3:45	၉၈	၄၀	34.55	31.2	အသိမှတ်များများ
	3rd house	3:48	၉၈	၃၇	34.9	33.8	-
အမြန်	1st house	3:55	၁၀၅	၄၄	34.91	35.1	-
	2nd house	4:05	၁၀၀	၄၃	34.94	34	မြန်မျမှောင်
	3rd house	4:10	၁၁၃	၄၃	34.77	31.3	အမြန် ခဲ့သူများ

မြတ်စွာလုပ်နည်းလမ်းကြောင်း၊ မြတ်စွာလုပ် စီမံချက် သာဆောင်ရွက် မြတ်စွာလုပ်နည်းလမ်းကြောင်း သိမ်းမြှောင်းသာ အမြတ် စုံမြတ်စွာလုပ်နည်းလမ်းကြောင်း ဖြစ်ပါသည်။

118

7/5/2019

ကိုယ့်မှ ၃ တိဂုံပါတေသတ္တာ၏ အကျဉ်းချုပ်



අභ්‍යන්තරයේ පිටපත	Record	Time	මුදලක්‍රමයෙහි මූල්‍ය නොවා ඇත (ප්‍රතිස්ථාපනය කිරීමෙන් නොවා ඇත)				Remarks
			50	25	-	-	
			PM 10 (μg/m3)	PM 2.5 (μg/m3)	Temperature (°C)	RH (%)	
වැව ප්‍රාදේශීල්‍ය මධ්‍ය ප්‍රාග්ධන ප්‍රසාද		11:15	97	34	39.19	29	-
		11:18	79	30	37.08	28.5	-
ප්‍රාදේශීල්‍ය	1st house	9:45	62	26	29.29	39.5	ප්‍රාදේශීල්‍ය
	2nd house	9:46	73	31	30.9	39.5	ප්‍රාදේශීල්‍ය
	3rd house	9:49	73	36	32.7	36.4	ප්‍රාදේශීල්‍ය
වැව ප්‍රාදේශීල්‍ය	1st house	10:05	79	30	35.69	32.5	වැව ප්‍රාදේශීල්‍ය
	2nd house	10:10	78	30	35.82	34.8	වැව ප්‍රාදේශීල්‍ය
	3rd house	10:14	25	29	36.42	32.2	-
පුද්‍ර ප්‍රාදේශීල්‍ය	1st house	10:20	47	27	35.62	32.5	-
	2nd house	10:24	61	27	34.67	33.2	පුද්‍ර ප්‍රාදේශීල්‍ය
	3rd house	10:29	41	27	33.38	32	පුද්‍ර
පුද්‍ර ප්‍රාදේශීල්‍ය	1st house	10:45	188	76	36.75	27.1	පුද්‍ර
	2nd house	10:50	73	28	36.59	27.2	පුද්‍ර ප්‍රාදේශීල්‍ය
	3rd house	10:55	110	31	38.11	30.3	පුද්‍ර ප්‍රාදේශීල්‍ය ප්‍රාග්ධන ප්‍රසාද

7/15/2013

အလုပ်အကျဉ်းချုပ်မှုပေါ်မြန်မာနိုင်ငံ



ပြန်လည်အသေးစိတ်မှုပေါင်း ၁၂



Digitized by srujanika@gmail.com



ပြည်သူမှတ်တမ်း



Digitized by srujanika@gmail.com



Digitized by srujanika@gmail.com



卷之三



Figure 1. A photograph of the experimental setup.

1

7/15/2013



အမှတ်	တည်နေရာ	အသိပိကောင်	ရုပ် (မီလီ)	စာမျက်နှာ၊ ဝင်ဆောင်ရွက် မှတ်တမ်း စာမျက်နှာ၊ အသိပိကောင် (အကြောင်းပို့) စာမျက်နှာ
၁	မြို့သယ်စောင်ဒါန	၁၄ (၂၃၀၀-၂၂၀၀) ၂၅ (၂၃၀၀-၂၁၀၀)	၆၇.၈၅ ၆၇.၈၁	ၩ၀
၂	စောင်ဒါန	၁၄ (၂၃၀၀-၂၂၀၀) ၂၅ (၂၃၀၀-၂၁၀၀)	၆၇.၂၂ ၆၉.၁၀	ၩ၀
၃	လန်သယ်စောင်ဒါန-၁	၁၄ (၂၃၀၀-၂၂၀၀) ၂၅ (၂၃၀၀-၂၁၀၀)	၆၇.၂၂ ၆၇.၃၅	ၩ၀
၄	လန်သယ်စောင်ဒါန-၂	၁၄ (၂၃၀၀-၂၂၀၀) ၂၅ (၂၃၀၀-၂၁၀၀)	၆၇.၃၇ ၆၇.၃၉	ၩ၀






A-6	ପ୍ରକାଶନକାରୀ	୫୫ (୩୦୦୧ - ୩୦୦୫) ୧୮ (୩୦୦୬ - ୩୦୦୧୦)	୧୦୨୨୨ ୧୦୮୮	୩୦୦୯୫	୯୫
A-7	ବ୍ୟକ୍ତିଗତ	୫୫ (୩୦୦୧ - ୩୦୦୫) ୧୮ (୩୦୦୬ - ୩୦୦୧୦)	୧୦୨୨୨ ୧୦୮୮	୩୦୦୯୫	୯୫
A-8	ବୈଜ୍ଞାନିକ ଅଭ୍ୟାସ କେନ୍ଦ୍ରରେ	୫୫ (୩୦୦୧ - ୩୦୦୫) ୧୮ (୩୦୦୬ - ୩୦୦୧୦)	୧୦୨୨୨ ୧୦୮୮	୩୦୦୯୫	୯୫
A-9	ବୈଜ୍ଞାନିକ ଅଭ୍ୟାସ କେନ୍ଦ୍ରରେ	୫୫ (୩୦୦୧ - ୩୦୦୫) ୧୮ (୩୦୦୬ - ୩୦୦୧୦)	୧୦୨୨୨ ୧୦୮୮	୩୦୦୯୫	୯୫
A-10	ବ୍ୟକ୍ତିଗତ	୫୫ (୩୦୦୧ - ୩୦୦୫) ୧୮ (୩୦୦୬ - ୩୦୦୧୦)	୧୦୨୨୨ ୧୦୮୮	୩୦୦୯୫	୯୫
A-11	ବ୍ୟକ୍ତିଗତ	୫୫ (୩୦୦୧ - ୩୦୦୫) ୧୮ (୩୦୦୬ - ୩୦୦୧୦)	୧୦୨୨୨ ୧୦୮୮	୩୦୦୯୫	୯୫


- 19 -



A-12	အရှင်ပန္တနာဂျာ	၄၄ (၂၀၀၁-၂၀၁၀) ၃၆ (၂၀၀၀-၂၀၀၅)	၉၂-၈၇ ၉၃-၈၅	၆၂	၆၀
A-13	အခြားပန္တ	၂၀၁၀-၂၀၁၀ ၃၆ (၂၀၀၀-၂၀၀၅)	၉၃-၈၇ ၉၃-၈၅	၆၂	၆၀
A-14	ကျော်များ	၄၄ (၂၀၀၁-၂၀၁၀) ၃၆ (၂၀၀၀-၂၀၀၅)	၉၃-၈၇ ၉၃-၈၅	၆၂-၆၅	၆၀
A-15	အခြားပန္တ	၄၄ (၂၀၀၁-၂၀၁၀) ၃၆ (၂၀၀၀-၂၀၀၅)	၉၃-၈၇ ၉၃-၈၅	၆၂-၆၀	၆၀
A-16	ဒေသပန္တပန္တနာဂျာ	၄၄ (၂၀၀၁-၂၀၁၀) ၃၆ (၂၀၀၀-၂၀၀၅)	၉၁-၈၅ ၉၃-၈၅	၆၂-၆၀	၆၀
A-17	မြို့ပြန္တပန္တ	၄၄ (၂၀၀၁-၂၀၁၀) ၃၆ (၂၀၀၀-၂၀၀၅)	၉၇-၈၅ ၉၃-၈၅	၆၀-၆၂	၆၀
A-18	အသုတေသနပန္တ	၄၄ (၂၀၀၁-၂၀၁၀) ၃၆ (၂၀၀၀-၂၀၀၅)	၉၇-၈၃ ၉၃-၈၃	၆၂-၆၀	၆၀

သိမ်ဆောင်ရွက်နိုင်ပါ။ အောင်လျှော့ (အောင်လျော့) ပေါ်လျော့နှင့်တောင်းခြင်းများ ရှိနိုင်ပေးသော စုစုပေါင်း အောင်လျော့ သိမ်ဆောင်ရွက်နိုင်ပါ။





အေဒသပုဂ္ဂန်ကာတ်လွှာမြို့ တော်ခွဲစဉ်အု ရရှိခွဲသာ ရလော်များ

The eGuard logo consists of the word "eGuard" in a green sans-serif font, with a small green leaf icon preceding the letter "e".




အေဒီ ၁၉၅၀ ခုနှစ်၊ မြန်မာနိုင်ငံ၏ ရန်ကုန်တော် ရဲလှိုင်များ

e-guard

No	Name	Category	Geographical Information		Population		Demographic		Economic		Social		Environmental		Healthcare		Education		Infrastructure	
			State	District	Block	Village	Male	Female	Age Group	Marital Status	GDP	Per Capita Income	Population Density	Urbanization	Agriculture	Industry	Services	Healthcare Index	Healthcare Services	Education Index
1	Karnataka	Rural	Karnataka	Mysuru	Mysuru	Chikmagalur	12000	11000	18-25	Married	10000	100000	1000	10%	80%	10%	10000	10000	10000	10000
			10000	9000	8000	7000	12000	11000	26-35	Unmarried	9000	90000	900	9%	70%	30%	9000	9000	9000	9000
2	Tamil Nadu	Urban	Tamil Nadu	Chennai	Chennai	Chennai	15000	14000	18-25	Married	12000	120000	1200	12%	70%	30%	12000	12000	12000	12000
			14000	13000	12000	11000	15000	14000	26-35	Unmarried	11000	110000	1100	11%	60%	40%	11000	11000	11000	11000
3	Gujarat	Rural	Gujarat	Surat	Surat	Surat	10000	9000	18-25	Married	10000	100000	1000	10%	80%	10%	10000	10000	10000	10000
			9000	8000	7000	6000	10000	9000	26-35	Unmarried	9000	90000	900	9%	70%	30%	9000	9000	9000	9000
4	Haryana	Urban	Haryana	Delhi	Delhi	Delhi	18000	17000	18-25	Married	15000	150000	1500	15%	70%	30%	15000	15000	15000	15000
			17000	16000	15000	14000	18000	17000	26-35	Unmarried	14000	140000	1400	14%	60%	40%	14000	14000	14000	14000
5	Bihar	Rural	Bihar	Patna	Patna	Patna	10000	9000	18-25	Married	10000	100000	1000	10%	80%	10%	10000	10000	10000	10000
			9000	8000	7000	6000	10000	9000	26-35	Unmarried	9000	90000	900	9%	70%	30%	9000	9000	9000	9000
6	Odisha	Urban	Odisha	Bhubaneswar	Bhubaneswar	Bhubaneswar	15000	14000	18-25	Married	15000	150000	1500	15%	70%	30%	15000	15000	15000	15000
			14000	13000	12000	11000	15000	14000	26-35	Unmarried	14000	140000	1400	14%	60%	40%	14000	14000	14000	14000

*Information about the medium (medium) and which media source each news item came from*



**အနေဖြင့်ကျင်လျှပ်စီးတတ်ဆုံးသိမ်းရရှိနိုင်သော ဂလဲမာ**

eGuard



ବ୍ୟାକୁମାରଙ୍ଗାନ୍ତିର୍ବାଦୀ ପାଇଁ ପାଇଁ ପାଇଁ

eGuard

卷之三十一

၂၉

**ဇန်နဝါရီလကောက်ပွဲမှတ်**

**eguard**

- ❖ သတ်ဓမ္မင်း (သံပံ့ပို့တော်ဆို)
-  မြှောက်လွှာဗျာ  
 ရွှေချောင်း
- ❖ သတ်ဓမ္မင်း (ဆည်စမ်းဆိုဖို့တော်)
-  မြှောက်လွှာဗျာ  
 ရွှေချောင်း

၃၀

**ဇန်နဝါရီလကောက်ပွဲမှတ်**

**eguard**

- ❖ သီလုဆောင် (နှုတ်ပို့ပို့ပို့ပို့ပို့ပို့ပို့)
-  မြှောက်လွှာဗျာ  
 ရွှေချောင်း
- ❖ သတ်ဓမ္မင်းနှင့် သီလုဆောင် ထို့
-  မြှောက်လွှာဗျာ  
 ရွှေချောင်း

၃၁

**ဇန်နဝါရီလကောက်ပွဲမှတ်**

**eguard**

- ❖ သတ်ဓမ္မင်းမှင့် စက်ပွဲမှုပို့ပို့ပို့ပို့ပို့
-  မြှောက်လွှာဗျာ  
 ရွှေချောင်း
- ❖ ရှိစိုက်ပေ (စက်ပွဲမှုပို့ပို့)
-  မြှောက်လွှာဗျာ  
 ရွှေချောင်း

၃၂

**ဇန်နဝါရီလကောက်ပွဲမှတ်**

**eguard**

- ❖ စောင်ကျောင်နှင့်သွေ့ချောင်း(၁)
-  မြှောက်လွှာဗျာ  
 ရွှေချောင်း
- ❖ စောင်ကျောင်နှင့်သွေ့ချောင်း(၂)
-  မြှောက်လွှာဗျာ  
 ရွှေချောင်း

၃၁

၇/၃/၂၀၁၉



33

7/3/2019



34

7/3/2019

ကြပ်အောင်ဆောင်ရွက်နယ် စာတိခိုင်နှုန်း ရရှိခဲ့သောဂုဏ်ပူး

guard

ပိုဒ်	စိုင်ဆောင်ရွက်နယ်	ပုံစံ	နှစ်			နှစ်ပေါ်တောင်းမြှုပ်နှံနေရာ
			51	52	53	
pH	pH	-	6.59	6.50	6.29	-
EC	EC	-	0.00	0.00	0.00	-
Lead	Lead	ppm	6.90	6.90	6.90	66 (FAO)
Zinc	Zinc	ppm	Nil	0.00	0.00	30 000 (FAO)

နှစ်နှုန်း: FAO= ဖုန်းကောက်ယွန့်ပုံ နှစ်မြှုပ်နှံနေရာ

35

7/3/2019



36

7/3/2019



37

7/5/2019



38

7/5/2019

အမှတ်	တည်နေရာ	မြို့ချုပ်လွှာပိုင် နှင့် မြို့ချုပ်လွှာပိုင်	မှတ်	သမိုင်ဆောင်ရွက် လိုအပ်သူများ (ဧည့်ချွေ)
				ဧည့်ချွေ
၁၄	မြို့ချုပ်လွှာပိုင်	၂၀၁၃၁၆၀၇၅°/၂၀၁၃၁၆၀၈၇°	ၦ	
၂၂	မြို့ချုပ်လွှာပိုင်	၂၀၁၃၁၆၀၇၅°/၂၀၁၃၁၆၀၈၀°	၁၃	
၂၄	မြို့ချုပ်လွှာပိုင်	၂၀၁၃၁၆၀၇၅°/၂၀၁၃၁၆၀၈၅°	၇	
၂၅	မြို့ချုပ်လွှာပိုင်	၂၀၁၃၁၆၀၇၅°/၂၀၁၃၁၆၀၈၉°	ၦ	
၂၆	မြို့ချုပ်လွှာပိုင်	၂၀၁၃၁၆၀၇၅°/၂၀၁၃၁၆၀၉၀°	၆	
၂၇	မြို့ချုပ်လွှာပိုင်	၂၀၁၃၁၆၀၇၅°/၂၀၁၃၁၆၀၉၁°	ၦ	

မြို့ချုပ်လွှာပိုင်များ၏ ပုံမှန်ရှိခြင်း၊ သမိုင်ဆောင်ရွက်လိုအပ်သူများ  
တွင် မြို့ချုပ်လွှာပိုင်များ မြို့ချုပ်လွှာပိုင်များ မြို့ချုပ်လွှာပိုင်များ

38

7/5/2019

သမိုင်ဆောင်ရွက်	သင့်ထဲတွင်
သမိုင်ဆောင်ရွက်	၄၇၄ ပြီ
သင့်ထဲတွင်	၂၁၁ ပြီ

- အပ်ပိုင်းပိုင်များ၏ စောင့်တရာ့တွင် မြို့ချုပ်လွှာပိုင်များ၏ ထုတ်ပြန်ထောက်လွှာပိုင်များ၏ ပို့ဆောင်ရွက်များ/လိပ်ငပ်များ၏ ပို့ဆောင်ရွက်များ အပ်ပိုင်းပိုင် (၁၁) ပုံးတွေ၊ ၂၅၂ ပုံးတွေလျှင်
- သွေးမြှုပ်နည်းပိုင်များ၏ စောင့်တရာ့တွင် မြို့ချုပ်လွှာပိုင်များ၏ ထုတ်ပြန်ထောက်လွှာပိုင်များ၏ ပို့ဆောင်ရွက်များ/လိပ်ငပ်များ၏ ပို့ဆောင်ရွက်များ သွေးမြှုပ်နည်းပိုင် (၁၁) ပုံးတွေ၊ ၂၅၂ ပုံးတွေလျှင်

**Ranunculus lingua**  
(LC ver 3.1)

**Grangea maderaspatana**  
(L.) Poir (LC ver 3.1)

**Equisetum hyemale**  
(LC ver 3.1)

**Cycas siamensis miq**  
(VU A2cd ver 3.1)

**Ludwigia octovalvis**  
(LC ver 3.1)

**Punica granatum L.**  
(LC ver 3.1)

41

7/3/2019

**နိုင်ငံတေသန သဘောပည်မြန်မာနိုင်ကြားရွှေမြစ်၊ မ ထုတေသနမြို့သာမြို့သာ** /  
မြန်မာနိုင်ကြားပြည်သူ့/မြန်မာနိုင်ရှိ လိပ်စာမျက်နှာ သေဆုပ်ဖို့တယ်။

**guard**

*Potamogeton crispus*  
(LC ver 3.1)

*Najas minor*  
(LC ver 3.1)

*Plantago major L.*  
(LC ver 3.1)

*Dalbergia cultrata Grah.*  
(NT ver 3.1)

*Drosera peltata Sm.*  
(LC ver 3.1)

*Globba winitii C.H.C. Wright*  
(LC ver 3.1)

43

7/3/2019

43

7/3/2019

44

7/15/2019



လုပ်မြန်မာနိုင်ငံတော်လုပ်သော ကျော်များ၏  
အိမ်ခြေထောက်တွေ၏

**e guard**

ကဏ္ဍ	ရွေ့ချေသည်	လုပ်သူများ
နှစ်လျှောက်	၁၀၆	၂၅
၅၇%	၉၇	၂၈
၆၀%	၈၀	၂၅
၆၃%	၇၃	၁၉
၇၀%	၆၅	၂၀
၇၃%	၆၃	၁၆
၇၅%	၅၇	၁၄
၈၀%	၅၀	၁၀
၈၃%	၄၃	၁၁
၈၅%	၄၀	၁၀
၈၇%	၃၇	၁၀
၉၀%	၃၀	၈
၉၃%	၂၇	၈
၉၅%	၂၅	၇
၉၇%	၂၃	၇
၉၉%	၂၀	၅
၁၀၀%	၁၀	၂

အကျဉ်းချုပ်	ရွှေအင်ပြည့်	လုပ်ဆောင်ရေးနှင့် စီမံချက်
ကျန်း	၂၃	၁
ကျန်းမား	၆၀	၁
ပြန်လည်ပြေ	၅၅	၂
ကို	၇၅	၂
ဒေသလုပ်ငန်း	၁၀၅	၂
ရန်	၄၅	၁
ပြန်လည်	၁၁၀	၂
အပ်	၁၀၀	၁
ပြန်လည်	၁၁၀	၂
အပ်	၁၁၀	၂
အပ်	၁၀၀	၂
အပ်	၁၀၀	၂
အပ်	၁၀၀	၁
အပ်	၁၀၀	၁
အပ်	၁၀၀	၁



49

7/3/2019



တုန်ခို့အပေါ် စတ်ရှုံး(၃-၅)လိုက်ပို့တော်တွင်ပို့  
ဆေသာခဲ့ပြောမီ သေခာဘယ်အမျိုး

e guard

7/5/2019



တုန်ခိုအပ် စက်ရှုပါ(၃)၊ လိုပိုမိုတာအတွင်းရှိ ဒေသပြည်  
သမာဓာတ္ထအပ်

Eguard

(အမှတ်ပေါင်းပေါင်းစပ်)		
ပုဂ္ဂန်များ	ချို့ (%)	မြဲလွှာ (သင့်ပေါ်) (%)
မြတ်	၅၈	၆၁
သုတေသန	၂၄	၂၇
စက်မြို့ပြုရန်အသေ		
ဆန်လျှော်	၃၇	၂၇
အဆုံးဖော်	၃၀	၂၉
ကျောင်း	၂၆	၂၉
(အကျိုးပေါင်းပေါင်းစပ်)		
ပုဂ္ဂန်	၅	၂၇
သုတေသန	၂၄	၂၇
စက်မြို့ပြုရန်အသေ		
ဆန်လျှော်	၃၇	၂၇
အဆုံးဖော်	၂	၁
ကျောင်း	၈	၂၇
(အကျိုးပေါင်းပေါင်းပေါင်းစပ်)		
ပုဂ္ဂန်	၁၃	၂၇
သုတေသန	၇၃	၂၇
စက်မြို့ပြုရန်အသေ		
ဆန်လျှော်	၂၃	၂၇
အဆုံးဖော်	၇	၂၇
ကျောင်း	၁၁	၂၇

7/3/2019



၁၃၂။ သေဆိပ်၏ စက်မြော (၃) တို့၏ပိုမိုတော်ဝါဒ၏  
အသေခံပြဿနာ၏ သင်သာတော်ဝါဒ

eGuard

(အစိမ်းပြုချက်ပေါ်လုပ်ငန်း)		
ပိုင်ဆိပ်	စာရင် (%)	ပိုင်ဆိပ် (%)
ပုဂ္ဂိုလ်	50	50
သုတေသန	40	40
စာမျက်နှာပေါ်လုပ်ငန်း		
ပုဂ္ဂိုလ်	70	90
သုတေသန	20	10
စာမျက်နှာ	90	90
(အစိမ်းပြုချက်ပေါ်လုပ်ငန်း)		
ပုဂ္ဂိုလ်	စာရင် (%)	ပိုင်ဆိပ် (%)
ပုဂ္ဂိုလ်	20	30
သုတေသန	40	20
စာမျက်နှာပေါ်လုပ်ငန်း		
ပုဂ္ဂိုလ်	50	50
သုတေသန	5	5
စာမျက်နှာ	95	95
(အစိမ်းပြုချက်ပေါ်လုပ်ငန်း)		
ပုဂ္ဂိုလ်	စာရင် (%)	ပိုင်ဆိပ် (%)
ပုဂ္ဂိုလ်	40	90
သုတေသန	50	10
စာမျက်နှာပေါ်လုပ်ငန်း		
ပုဂ္ဂိုလ်	50	50
သုတေသန	20	10
စာမျက်နှာ	20	10

7/3/2019

**မြန်မာစီမံချက် ဝတ်ဆေး(၁၁၅)၊ ဂိုဏ်ထုပ်အဖွဲ့၏  
ဒေသလုပ်ငန်း သာသောထားလုပ်**

**guard**

(အလုပ်ရုပ်ပိုင်း)		
လုပ်နည်းလမ်း	ချိန် (%)	ပို့ဆောင်ရည် (%)
ပြောင်းလဲ	၂၆	၇၄
ပျော်	၂၃	၆၃
လက်နှုပ်ပိုင်း		
ကစ်လျှော့ပိုင်း	၂၀	၈၀
အသုတေသန	၂၀	၂၀
ကျောင်း	၂၀	၂၂
(အလုပ်ရုပ်ပိုင်း)		
ပြောင်းလဲ	၂၁	၇၉
ပျော်	၂၁	၇၈
လက်နှုပ်ပိုင်း		
ကစ်လျှော့ပိုင်း	၂၀	၈၀
အသုတေသန	၅	၉၅
ကျောင်း	၅	၉၂
(အလုပ်ရုပ်ပိုင်း)		
ပြောင်းလဲ	၁၇	၈၃
ပျော်	၂၁	၆၉
လက်နှုပ်ပိုင်း		
ကစ်လျှော့ပိုင်း	၁၀	၉၀
အသုတေသန	၁၀	၈၀
ကျောင်း	၁၀	၂၀

49

7/3/2019

**မြန်မာစီမံချက် ဂုဏ်သွေးတွင် မြန်မာစီမံချက် ဝတ်ဆေး(၁၁၅)၊ ဂိုဏ်ထုပ်အဖွဲ့၏  
ဒေသလုပ်ငန်း သာသောထားလုပ်**

**guard**

(အလုပ်ရုပ်ပိုင်း)		
လုပ်နည်းလမ်း	ချိန် (%)	ပို့ဆောင်ရည် (%)
ပြောင်းလဲ	၂၄	၇၄
ပျော်	၂၁	၆၈
လက်နှုပ်ပိုင်း		
ကစ်လျှော့ပိုင်း	၂၀	၈၀
အသုတေသန	၂၀	၂၀
ကျောင်း	၂၀	၂၂
(အလုပ်ရုပ်ပိုင်း)		
ပြောင်းလဲ	၂	၉၈
ပျော်	၂၂	၇၂
လက်နှုပ်ပိုင်း		
ကစ်လျှော့ပိုင်း	၂	၉၈
အသုတေသန	၂	၇၂
ကျောင်း	၂	၇၄
(အလုပ်ရုပ်ပိုင်း)		
ပြောင်းလဲ	၂၀	၇၀
ပျော်	၂၁	၆၉
လက်နှုပ်ပိုင်း		
ကစ်လျှော့ပိုင်း	၁၇	၈၃
အသုတေသန	၁၇	၇၂
ကျောင်း	၁၇	၂၀

50

7/3/2019

**မြန်မာစီမံချက် ဂုဏ်သွေးတွင် မြန်မာစီမံချက် ဝတ်ဆေး(၁၁၅)၊ ဂိုဏ်ထုပ်အဖွဲ့၏  
ဒေသလုပ်ငန်း သာသောထားလုပ်**

**guard**

(အလုပ်ရုပ်ပိုင်း)		
လုပ်နည်းလမ်း	ချိန် (%)	ပို့ဆောင်ရည် (%)
ပြောင်းလဲ	၂၀	၇၀
ပျော်	၂၀	၇၀
လက်နှုပ်ပိုင်း		
ကစ်လျှော့ပိုင်း	၂၀	၇၀
အသုတေသန	၇	၉၃
ကျောင်း	၇	၂၀
(အလုပ်ရုပ်ပိုင်း)		
ပြောင်းလဲ	၁၁	၈၉
ပျော်	၁၁	၈၉
လက်နှုပ်ပိုင်း		
ကစ်လျှော့ပိုင်း	၁၁	၈၉
အသုတေသန	၁၁	၈၉
ကျောင်း	၁၁	၈၉
(အလုပ်ရုပ်ပိုင်း)		
ပြောင်းလဲ	၁၀	၈၀
ပျော်	၁၁	၈၈
လက်နှုပ်ပိုင်း		
ကစ်လျှော့ပိုင်း	၁၀	၈၀
အသုတေသန	၁၀	၈၀
ကျောင်း	၁၀	၂၀

51

7/3/2019



**အနေအထားတွင် မြန်မာစီမံချက် ဝတ်ဆေး(၁၁၅)၊ ဂိုဏ်ထုပ်အဖွဲ့၏  
ဒေသလုပ်ငန်း သာသောထားလုပ်**

**guard**

(အလုပ်ရုပ်ပိုင်း)		
လုပ်နည်းလမ်း	ချိန် (%)	ပို့ဆောင်ရည် (%)
ပြောင်းလဲ	၂၅	၇၅
ပျော်	၂၀	၈၀
လက်နှုပ်ပိုင်း		
ကစ်လျှော့ပိုင်း	၂၀	၈၀
အသုတေသန	၂၀	၆၀
ကျောင်း	၂၀	၂၀
(အလုပ်ရုပ်ပိုင်း)		
ပြောင်းလဲ	၂၀	၇၀
ပျော်	၂၀	၇၀
လက်နှုပ်ပိုင်း		
ကစ်လျှော့ပိုင်း	၂၀	၇၀
အသုတေသန	၂၀	၇၀
ကျောင်း	၂၀	၂၀
(အလုပ်ရုပ်ပိုင်း)		
ပြောင်းလဲ	၂၁	၇၈
ပျော်	၂၁	၇၈
လက်နှုပ်ပိုင်း		
ကစ်လျှော့ပိုင်း	၂၁	၇၈
အသုတေသန	၂၁	၇၈
ကျောင်း	၂၁	၂၀

52

7/3/2019



ဓနပုဒ်အမြတ်	ဓနပုဒ်အမြတ်ရှိ လုပ်ချေမှုများ အီလိပ်စီးပွဲမှု			
	ရှိ	ရှိနှင့်မှု	ပါး	ရှိနှင့်မှု
ယခင်ကိုယ်လုပ်စဉ်	၁၆၇	၆၅%	၃၀	၂၅%
ယခင်ကိုယ်မှုလုပ်စဉ်	၁၆၇	၆၃%	၃၇	၂၇%
ယခင်ကိုယ်လုပ်လုပ်စဉ်	၁၂၃	၄၇%	၁၇၁	၄၉%



**စတ်ဖူး(၃)လိုပိုပိုတေသနတွင်ရှိ ဒေသပုံးလီပုံးကိုနှုန်းသာဆေးသောကောင်းမည့်**

eguard

စာမျက်နှာအမြောက်	မြန်မာနိုင်ငြာဏ်သုတေသနရှိခိုင်း			
	%	ရာသိနှုန်း	ပါ	ရာသိနှုန်း
ယင်းကိုလုပ်သည့်	၅၈	၇၇%	၁၄၄	၂၆%
ယင်းကိုလုပ်မှုသည်	၂၀	၄၀%	၄၀	၉၂%
ယင်းကိုလုပ်မှုလုပ်သည့်	၂၁	၆၇%	၁၅	၃၃%

အကြောင်းအရာများ	လုပ်နည်းလမ်း	ရှိခိုင်နှုန်း
ကျမ်းများ	၁၅	၀၀%
ကွန်ဒိုး	၀၅	၅%
စာ	၁၇၂	၆၀%
ဆိပ်သွေးဆိပ်သွေးနှင့်	၃၅	၀၄%
မြေပိုင်	၇	၂%
ဓရန်ဆု	၂၅	၀၀%
မြေပိုင်	၈	၂%




သင်ဇ္ဈာန်ပုံအကြော်ခြင်း (အနုစု)	Re	O	D	သင်ဇ္ဈာန်ပုံအကြော်ခြင်း (အနုစု)	Re	O	D
မူလပိုင်ဆုံးပုံမှန်	B-	B-	B-	မူလပိုင်ဆုံးပုံမှန်	B-	B/-	B-
မူလပိုင်ပါမ်း	B-	B-	B-	မူလပိုင်ပါမ်း	B+	B+	B+
မူလပိုင်ပါမ်း	B-	B-	B-	မူလပိုင်ပါမ်း	B+	B+	B+
မူလပိုင်ပါမ်းပုံမှန်	B-	B-	B-	မူလပိုင်ပါမ်းပုံမှန်	D	B-	D
မူလပိုင်	B-	B-	B-	မူလပိုင်ပါမ်းပုံမှန်	D	D	D
မူလပိုင်	D	D	D	မူလပိုင်ပါမ်းပုံမှန်	D	D	D
မူလပိုင်	D	D	D	မူလပိုင်ပါမ်းပုံမှန်	D	B+	D
မူလပိုင်ပါမ်းပုံမှန်	B-	B-	B-	မူလပိုင်ပါမ်းပုံမှန်	D	B+	D
မူလပိုင်ပါမ်းပုံမှန်	D	D	D	မူလပိုင်ပါမ်းပုံမှန်	B-	D	B-
မူလပိုင်	D	D	D	မူလပိုင်ပါမ်းပုံမှန်	D	B-	D

Re: କେତେ ବ୍ୟାଙ୍ଗମ; B: ଏହିପରିମାଣରେ କେତେ ବ୍ୟାଙ୍ଗମ; C: ଏହିପରିମାଣରେ କେତେ ବ୍ୟାଙ୍ଗମ;  
A+/- ଏହିପରିମାଣରେ କେତେ ବ୍ୟାଙ୍ଗମ; B+/- ଏହିପରିମାଣରେ କେତେ ବ୍ୟାଙ୍ଗମ; C+/-  
A;

C++- အောက်ဖြစ်သော်လည်းကောင်း၊ မြန်မာဘာသာပုံ အတွက် မရှိ  
ပါ။ အောက်ဖြစ်၏ ပါ

7/3/2019







guard

ကျေးဇူးတင်ရှိပါသည်။



guard

<http://www.mediafire.com/folder/zt3ozyf0jjfng/Tigyit%20SHM>



## Appendix 18 Attendent list of Public Consultation (Villages level)

တိကျိုး ကျောက်စီးသွေးပုံ ရောန္တင့်၊ လူပြည်စီးပေါင်းများအတွက် ပုဂ္ဂန္တရွှေ့ကုန် သတ်မှတ်ခြင်း (EIA) နှင့် ယင်းသတ်မှတ်ရှိ ရှင်းပေါင်းတည်ပြန်ခြင်း ကျောက်စီးပုံ အမျိုးပြည်းစုံသွေးပုံ အစိတ်အသေး

ကျေးမှုပြည်သွင်းနေရာ		၁. ရီးရွှေမြစ် ကောင် အမှို့	ရပ်စွဲ၊ ပုဂ္ဂဆုန်၊ အောက်ပါရို့လာ (၂၃)ရပ်		
စဉ်	အညွှန်	ကျေးမှုပြည်	အဆုံးအတွင်း	ရန်ဖုန်း	လက်မှတ်
၁။	၂၆၃၃၁	လီးချေမြို့ကျော်နှင့်			(  )
၂။	၂၀၃၃၃၈၅	- ၁။	ရှာခိုမြို့		
၃။	မန္တာရို့	၁။	ဝန်ဆောင်	၀၉၆၉၈၄၄၅၆၁၂	
၄။	၂၈၂၄	၁။	ကျေးမှုပြည်	၀၉၆၉၈၄၄၅၆၇၈	
၅။					
၆။					
၇။					
၈။					
၉။					
၁၀။					
၁၁။					

တိုကျိုး ကော်ပါ်နှင့်ဆွဲသုံး ရေစွမ်အင့် လျှပ်စစ်ပည်အောင်အထောက်ခိုင်ဘဏ်တွင် ယင်းကျိုးမှာ ဖြစ်ပေါ်ခဲ့သူများ၏ အတိအကျိုးကျိုးပြုလုပ်လာမည်နေဂြိုင်း (EIA) နှင့် ယင်းသတ်တို့ ရှင်းလင်းတော်ပြုခြင်းနှင့် ကျော်ဆောင်ရွက် အောက်ပါပြုလုပ်လာမည့်အရာများမြို့ အဓမ္မအကြောင်း

ကုမ္ပဏီ	အမည်	ကော်မြန်မာစီမံချက်	အကျဉ်းချုပ်	ရန်စွဲ	ပတ်ဝန်
၁။	မိန္ဒဗ္ဗာ	၀၉၂၅၀၃၂၈၃၇	၆၃၃၃၆၇၂၂	၀၉-၂၅၀၃၂၈၃၇	ကျော်
၂။	လုပ်ငန်း	"	၁၄၃၃၃	၀၉-၄၂၈၃၆၇၁၂	ဗ.
၃။	ချို့ယူ	တိုက် - ပြောင်းသာ	၀၇၀၀၇၇	၀၉-၂၅၃၇၉၄၈၈၅	ဂျား
၄။	ဒါန်ဆန်	ဒါန် - အကျဉ်းချုပ်	၆၀၇၅ ၉၇	၀၉-၄၂၂၀၉၆၆၁	၅၁၁၂
၅။	လုပ်ငန်း	တိုက် အားဖြူး	"	၀၉-၄၂၈၃၆၇၁၁၇	ကျော်
၆။	ကုမ္ပဏီ	တိုက် အလယ်ဖြူး	"	၀၉-၆၈၂၅၁၅၁၆၉	၁၀၈
၇။	ရှိုး	တိုက် အလယ်ဖြူး	"	၀၉-၄၀၁၅၃၂၁	C
၈။	အောင်	တိုက် အလယ်ဖြူး နှင့် အောင်	၁၅၂၇၃	၀၉-၂၅၀၃၄၀၈၀၉	အောင်
၉။	မြို့	"	A E	၀၉-၂၅၀၃၄၀၈၀၉	မြို့
၁၀။	မြို့ ထိန်း	တိုက်(com)E	အောင်အောင် [၁၀၁၀]	၀၉-၂၅၀၄၁၀၃၃	မြို့ ထိန်း

ଦେଖାଣ କେତ୍ରାନ୍ତିକ ପ୍ରସ୍ତରାଳ୍ୟ ଏବଂ ଉତ୍ତରାଳ୍ୟ ରେଖାଙ୍କରେ ଅନୁମତି ପାଇଲୁଛି । ଯୁଦ୍ଧାଳ୍ୟରେ ଅନୁମତି ପାଇଲୁଛି ଏବଂ ଏହାରେ ଆମ ପରିପାଳନା କରିବାକୁ ପାଇଲୁଛି । (EIA) କୁଣ୍ଡଳ ପରିପାଳନା କରିବାକୁ ପାଇଲୁଛି ।

အ	အမည်	ကျော်ဆည်	အရာနှင့်တိုင်	ဖုန်းနं	လက်မှတ်
၁	ဦးခင်ဗျာ	တိုင်းဒေသကြော်	ဝန်ကြီးယာ	09 428367325	၂၆
၂	ဦးအောင်	တိုင်းဒေသကြော်	ပုဂ္ဂနိုင်မြို့	09 190192222	၃၂၁၂၃၃
၃	ဦးအောင်	"	-	09 191999222	၅၈၁
၄	ဦးစိုင်	ဇွန်နှစ်နဲ့	မန္တလေးကြော်	09 150062273	၉၂
၅	ဦးအောင်	မန္တလေးကြော်	မန္တလေးကြော်	09 789549955	၅၇
၆	ဦးအောင်	"	မန္တလေးကြော်	09 252818037	၅၈
၇	ဦးသာမျိုး	ခုခွဲမြို့နယ်	ခုခွဲမြို့နယ်	09 428367306	၂
၈	ဦးအောင်	အောင်	ဥက္ကလာ	09 692947049	၃၇
၉	ဦးဘေးမျိုး	ဒါရိုက်မြို့	ဒါရိုက်မြို့	09 969696969	၃၇
၁၀	ဦးအောင်	ဒါရိုက်မြို့	ဒါရိုက်မြို့	09 969696969	၃၇

တိကျိုး ကော်ငါးသွားသို့ မရနေစွာ၊ လူပိုစစ်ဆေးတိအောင်ကိုရှိခဲ့ဖြစ်တယ်၏ ဟိုတိနိုင်တို့ရှိခဲ့လောင်စီမံမိမိခြင်း (EIA) နှင့် ဟိုသတိတို့ ရှင်းပေးပို့တည်ဆောက်ခြင်း  
တော်ဝန်ဆောင် အမျိုးမျိုးသွားသွားမှုများများများ အပေါ်ဖြစ်တယ်။

ကုမ္ပဏီပြည်သွေးစွဲရုံး		ရှိယာ	ရန်စွဲ	မှတ်စွဲနှင့်အမျိုးအစား
စဉ်	အမည်	ကျော်များ	အကျဉ်းချုပ်	ရန်စွဲ
၀၁	နှိမ်းစွာနှုန်း	မိန္ဒါန ဘဏ္ဍာဂျာ	ဘဏ္ဍာဂျာ	၀၇.၃၅၆၂၁၁၄၀၂
၂၁	ချို့စွဲများ	၁၁၁ မြို့သာ	ဘဏ္ဍာဂျာ	၀၇.၄၂၈၃၆၉၈၅၃
၃၁	မြို့ခြောက်များ	ရှိယာ	ဘဏ္ဍာဂျာ	၀၇.၄၈၈။၆၇၈၇၃
၄၁				
၅၁				
၆၁				
၇၁				
၈၁				
၉၁				
၁၀၁				

16

တိဘဏ် ကျောက်ပေါ်သွေးသုံး ရေဒ္ဓမ္မပွဲ၊ ဂျှိုင်စီမံချက်အောက်ဖော်လုပ်ကြောင်းမှုပါမ်း (EIA) နှင့် ယင်းသတ်၏ ရှင်းသင်းတို့၏ဖွံ့ဖြိုးနှင့် ကျောက်ပေါ်သွေးသုံး အာမာမြို့ဘုရားဆောင်ရွက်မှုပါမ်း အစိတ်အသေး

ရက်စွဲ၊ ၂၀၁၉နှစ်၊ ဇူလိုင်လ (၂၃)ရက်

စဉ်	အမည်	ကျော်ကြော်	အကျိုင်း	နှစ်ပါတ်	လက်မှတ်
၁	ချို့မြတ်	ဘုရားဘဝ်	ဇန်နဝါရီ	09-263795105	Myde
၂	ရှိုးသို့အိုး	မင်္ဂလာ	ဇန်နဝါရီ	၀၉၂၅၀၃၂၈၄၆	
၃	ခို့ခို့အဲ	ပန်းမြန်	ဇန်နဝါရီ	09-250132846	
၄	နှိမ်စွဲ	ဘွဲ့တွဲဘဝ်	ဇန်နဝါရီ	09-265054986	
၅	ခြိုးဝေး	မေန်တော်၊ မေန်တော်		09- 696304809	
၆					
၇					
၈					
၉					
၁၀					

**ကျင့်ပြောရှုပ်သည့်နေရာ။** **အကျင့်မြတ်မြတ်သွေးပွဲ**

ရက်စွဲ: ၂၀၁၉နှစ်၊ ဇူလိုင်လ (၁၃)ရက်

စဉ်	အမည်	ကျော်ကြော်	အကျဉ်းဆုံး	နှစ်နှစ်	လက်ရှိ
၁။	ဒု၊ မြန်မာ ဘိန္ဒီ	ဘိန္ဒီ၊ မောင်	ပေါင်းသာ	-	ငါး
၂။	ဒု၊ ကခါးကျင်	မျှော်စွဲ (၇)	ပေါင်းသာ	၀၉-၈၁၄၅၁၇၃၀	ငါး
၃။	ဒု၊ အောင်-နိုင်	မျှော်စွဲ (၈)	ပေါင်းသာ	၀၉-၈၁၄၁၇၇၇၇	ငါး
၄။	ဒု၊ ဦးဝင်္ဂီဒ္ဓ	မျှော်စွဲ (၈)	ပေါင်းသာ	၀၉-၈၁၄၁၇၇၇၇	ငါး
၅။	ဒု၊ ဦးဝင်္ဂီဒ္ဓ	မျှော်စွဲ (၈)	ပေါင်းသာ	၀၉-၈၁၄၁၇၇၇၇	ငါး
၆။	ဒု၊ ဦးဝင်္ဂီဒ္ဓ	မျှော်စွဲ (၈)	ပေါင်းသာ	၀၉-၈၁၄၁၇၇၇၇	ငါး
၇။	ဒု၊ ဦးဝင်္ဂီဒ္ဓ	—	၀၈/၈ ကျော်မြို့ပာ	၀၉-၂၅၀၄၄၀၆၅	ငါး
၈။	ဒု၊ ဦးဝင်္ဂီဒ္ဓ	—	၀၈/၈ ကျော်မြို့ပာ	၀၉-၂၅၀၄၄၀၆၅	ငါး
၉။	ဒု၊ ဦးဝင်္ဂီဒ္ဓ	မျှော်စွဲ	အတိအကျိုး (စိုး)	၀၉-၂၅၀၄၄၀၆၅	ငါး
၁၀။	ဒု၊ ဦးဝင်္ဂီဒ္ဓ	မျှော်စွဲ	၁	၀၉-၈၁၄၁၇၃၀၈	၁၁၃
၁၁။	ဒု၊ ဦးဝင်္ဂီဒ္ဓ	မျှော်စွဲ	ပေါင်းသာ	၀၉-၂၅၃၄၁၁၆၅၄	ငါး
၁၂။	ဒု၊ ဦးဝင်္ဂီဒ္ဓ	မျှော်စွဲ	ပေါင်းသာ	၀၉-၂၅၃၄၁၁၆၅၄	ငါး
၁၃။	ဒု၊ ဦးဝင်္ဂီဒ္ဓ	မျှော်စွဲ	ပေါင်းသာ	-	ဒီ၊ ဦးဝင်္ဂီဒ္ဓ

တိကျို့ ကော်ငါးပေါ်သို့ ရောက်ခွဲ၍၊ လျှပ်စီမံတည်ဆောက်ရုံးတွင် ယခင်ပြုခဲ့သူများ၏ အနေဖြင့် ရှင်းပေါင်းတည်ဆောက်မှုများနှင့် အမျှမှုပြည့်စုံသော တောင်းဆိုမှုများ အဆင့်အမြင်

**ကျော်ပြုလုပ်သည့်နေ့၊ ၁၃၁၇ ခုနှစ်၊ မြန်မာနိုင်ငြန်**

ရက်စွဲ။ ၂၀၁၉ခုနှစ်၊ ဇန်နဝါရီလ၊ (၂၃)ရက်

တိုက္ခစ် ကျောက်သော်သွေးသို့ ရောနနေပွဲ၊ လျှပ်စီးပါတီမြေပိုင်ဆိပ်မြေပိုင် (EIA) နှင့် ဟန်ထားပိုင်မြေပိုင်နှင့် ကျောက်သော်သွေးသို့ အမျှတ်ပိုင်သော်တော်ယူပိုင် အဆင့်အမြင်

କୁଣ୍ଡଳପିଲାନ୍ତରାଜ୍ୟରେ ମହାଦେଶୀର୍ଷୀଙ୍କ ଅଧିକାରୀ

ရတန္ထုံး၊ ၁၁၁၉၉၄၂။ အေဂျင်ပို့မြို့လာ (၁၅)ရက်

စဉ်	အမည်	ကျော်စွဲအမည်	အကြောင်းပိုင်	ဖုန်းနံပါတ်	လက်စာတမ်း
၀၈	ဒေါ်ဂောင်း	ရန်ပြေားရှိ	ကျင်းမှု	၀၉-၄၂၈၈၃၆၀၁	၀၈။
၀၉	ခေါ်မြတ်	၁၁၁၁	လျှပ်ငန်း		၁၅။
၁၀	လှမ်းမြတ်	၁၁၁၁	၁၁၁၁		၁၁။
၁၁	ကျော်	၁၁၁၁	၁၁၁၁		၁၁၁၁
၁၂	ဒေါ်ကျော်	၁၅၂၃	ကျင်းမှု		၁၁၁၁
၁၃	ဒေါ်သီတာ	၁၀၁၄	" "	၀၉ ၁၅၅၇၀၁၄၆၆	၁၁၁၁
၁၄	ဒေါ်ဘဏ်	၁၁၁၁	လျှပ်ငန်း	၀၉ ၄၅၄၄၃၇၄၇၉	၁၁၁၁
၁၅	ဒေါ်ဆောင်	၄၇၅၂	ကျင်းမှု		၁၁၁၁
၁၆	ဒေါ်မြင်နှင့် ဒေါ်မြင်နှင့်	၁၁၁၁	"		၁၁၁၁
၁၇	ဒေါ်ခေါ်	၁၁၁၁	ကျင်းမှု		၁၁၁၁

တိကျို့ ကျောက်စီးသွေးသုံး ရောဂါးမှု၊ လျှပ်စီးပို့ဆောင်ရွက်ရန်ဖြစ်၍ ထင်ပေါ်လေဆိပ်နယ်မြေ (EIA) နှင့် ပတ်သက်၍ ရှုပ်ယူပေးသိ၍ မြန်မာနှင့် ကျောက်စီးသွေးသုံး အောင်ပြည်သုတေသနပေးပို့မြို့မြို့များ အတွက်ဖြစ်သည်။

ကုမ္ပဏီလုပ်သည့်အရာ		အနေဖြင့်ကုမ္ပဏီလုပ်		ရက်စွဲ: ၁၃၊ ဧပြီလ ၂၀၂၄	
စဉ်	အမည်	ကုမ္ပဏီအမည်	အစိမ်အတိုင်	ရန်ဖူတစ်	လက်မှတ်
၀၁	ဒေါ်မောင်ဘင်း	မြန်မာစီမံချက်	၆၀၀၂၇၂၇		
၀၂	ဦးအောင်မြင်	မြန်မာစီမံချက်	၅	၀၉/၈၅၀၆၇၄၆၈၁၆	
၀၃	ဦးအောင်မြင်		၅		008:
၀၄	ဒေါ်မောင်ဘင်း	မြန်မာစီမံချက်	၅		
၀၅	ဦးအောင်မြင်	မြန်မာစီမံချက်	၁၁		
၀၆	ဦးအောင်မြင်		၁၁	-	၁၁၅
၀၇	ဦးအောင်မြင်	မြန်မာစီမံချက်	၁၁	၀၉-၂၄၅၆၂၃၃၄၇	ဦးအောင်မြင်
၀၈	ဒေါ်မောင်ဘင်း	မြန်မာစီမံချက်	၁၁	၀၉၆၉၄၂၇၇၀၈၇	ဒေါ်မောင်ဘင်း
၀၉	ဦးအောင်မြင်		၁၁	-	ဦးအောင်မြင်
၁၀	ဦးအောင်မြင်		၁၁	၀၉-၄၂၈၇၅၉၃၇၀	၁၁

တိုက္ခင် ကျောက်ပါသွားသု ရောနမှုစဉ်၊ လူပိုစစ်ဆေးအောင်ရှုံးဖြတ်ရှုံး၊ ထပ်မံမြတ်နှင့်ပို့စီမံချက်များတောင်ပြုခြင်း (EIA) နှင့် ထပ်မံမြတ်၏ ရှုံးလုပ်ငန်းပြုခြင်းနှင့် ကျောက်ပါသွားသု အောင်ပို့စီမံချက်များတောင်ပြုခြင်း အကောင်းဆုံး

ကျေးပြည်လုပ်သည့်အနေ		ရှင်မှု ဘဏ္ဍာရိ နှင့် အကြောင်း	ရှင်မှု မှုပါနနှင့် အဆင်ပါနီး (၂၅) ခုနှင့်	
စဉ်	အညီ	ကျေးပြည်လုပ်	အဂ်ဂျာလိုင်	စုနိမိမာ
၁	လူသော်ရှိခိုင်	၈၀၂	ပတ်ဝန်းကျင်	၀၉-၁၆၁၄၇၂၃၃၄
၂	ပို့ဆောင်	၈၇၀၀၆	ပတ်ဝန်းကျင်	-
၃	ဒီဇိုင်းအောင်	၁၁	ပတ်ဝန်းကျင်	၁၁၁၁၁၁၁၁၁၁
၄	ပေါ်လုပ်	၁၁	ပတ်ဝန်းကျင်	၀၉-၄၆၀၀၃၁၁၆
၅	ဒီဇိုင်းလုပ်	၁၀၅၅၀	ပတ်ဝန်းကျင်	၀၉-၆၈၃၁၅၁၃၆၅
၆	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၁၁၁၁၁၁၁၁၁၁
၇	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၀၉-၂၅၁၅၂၃၃၄
၈	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၀၉-၂၆၂၅၅၈၆၃၃
၉	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၁၁၁၁၁၁၁၁၁၁
၁၀	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၁၁၁၁၁၁၁၁၁၁
၁၁	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၁၁၁၁၁၁၁၁၁၁
၁၂	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၀၉-၂၅၂၅၅၈၆၃၃
၁၃	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၁၁၁၁၁၁၁၁၁၁
၁၄	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၀၉-၂၅၂၅၅၈၆၃၃
၁၅	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၁၁၁၁၁၁၁၁၁၁
၁၆	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၀၉-၂၅၂၅၅၈၆၃၃
၁၇	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၁၁၁၁၁၁၁၁၁၁
၁၈	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၀၉-၂၅၂၅၅၈၆၃၃
၁၉	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၁၁၁၁၁၁၁၁၁၁
၂၀	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၀၉-၂၅၂၅၅၈၆၃၃
၂၁	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၁၁၁၁၁၁၁၁၁၁
၂၂	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၀၉-၂၅၂၅၅၈၆၃၃
၂၃	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၁၁၁၁၁၁၁၁၁၁
၂၄	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၀၉-၂၅၂၅၅၈၆၃၃
၂၅	ဒီဇိုင်း	၁၀၅၅၀	ပတ်ဝန်းကျင်	၁၁၁၁၁၁၁၁၁၁

တိဘုံ၏ ကျောက်စီဒ္ထုပုံး ရေးနေ့တွင်၊ လျှပ်စီမံတည်ဆောက်ရှုပုံးတွင် ယင်းကျောက်စီဒ္ထုပုံး ရေးနေ့တွင် အကျောက်ပြုသူများမှ အမြန်အမြန်

**ကုန်စပ်ရှုပ်သည့်နော်** | **အောင်မြန်သူမြတ်ဆောင်**

ရက်စွဲ။ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၄)ရက်

စဉ်	အမည်	ကော်မြှုပ်နယ်	အလုပ်စံတိုင်	ဖုန်းနံပါတ်	လက်မှတ်
၁။	နိဒါနဘင်္ဂ	သုတေသန	တောင်ပာ	၀၉-၃၆၅၃၃၀၅၇၅	၂၄၇၆
၂။	ရှင်ဘွဲ့	။	။	၀၉-၂၅၀၄၇၈၉၅၃	၂၄၉၄
၃။	နိဒါနဘင်္ဂ	။	။	၁၁- -	၂၄၉၅
၄။	နိဒါနဘင်္ဂ	ကျောက်ချုပ်	ဝေါယာ	၀၉၂၅၁၁၁၅၄၃၃	၂၄၉၆
၅။	နိဒါနဘင်္ဂ	သုတေသန	တောင်ပာ	၀၉-၂၅၀၄၇၈၉၅၃	၂၄၉၇
၆။	နိဒါနဘင်္ဂ	နှေ့မြှုပ်	။		၂၄၉၈
၇။	နိဒါနဘင်္ဂ	အားလုံး	။	၀၉-၄၅၆၅၈၁၉၄၁	၂၄၉၉
၈။	နိဒါနဘင်္ဂ	အားလုံး	။	၀၉-၄၅၃၆၃၃၅၇၀	၂၄၁၀
၉။	နိဒါနဘင်္ဂ	အားလုံး	။	၀၉-၄၅၃၆၃၃၅၇၀	၂၄၁၁
၁၀။	နိဒါနဘင်္ဂ	အားလုံး	။	၀၉-၄၅၃၆၃၃၅၇၀	၂၄၁၂

ကျင်ပြုရုပ်သည့်နောက် အာမျိုးသွန်းမြှုပ်နယ်

ရက်စွဲ : ၂၀၁၉၊ ဇန်နဝါရီလ (၂၄)ရက်

စဉ်	အမည်	ကျော်ဆွဲထုတ်	အကျိုင်းဆိုင်	ရန်ပစ်	လက်ပစ်
၁။	မြန်ခီဂါ	ဇူနဝါရီ ၄	၂၀၁၃		၂၀၁၃
၂။	ဒီ ဇန်နဝါရီ	ဇူနဝါရီ	၂၀၁၃	၀၉.၁၅၀၆၈၅၇၈	၂၀၁၃
၃။	စ၊ ၁၂၃၄၅၆၇	ဇူနဝါရီ	၂၀၁၃	၀၉.၁၅၀၆၈၅၇၈	၁၂၃၄၅၆၇၈၀
၄။	ဒုတိယနေ့	ဇူနဝါရီ	၂၀၁၃	၀၉.၁၅၀၆၈၅၇၈	-
၅။	နှေ့နှေ့လေး	ဇူနဝါရီ	၂၀၁၃	၀၉.၁၅၀၆၈၅၇၈	-
၆။	၂၀၁၃	၂	"	၀၉.၁၅၀၆၈၅၇၈	၂၀၁၃
၇။	ဒီ ဇန်နဝါရီ	၁၁	"	၀၉.၁၅၀၆၈၅၇၈	၁၁၁၁
၈။	ဒီ ဇန်နဝါရီ	၁၁၁၁	"	၀၉.၁၅၀၆၈၅၇၈	၁၁၁၁
၉။	ဒီ ဇန်နဝါရီ	၁၁၁၁	"	၀၉.၁၅၀၆၈၅၇၈	၁၁၁၁
၁၀။	ဒီ ဇန်နဝါရီ	၁၁၁၁	"	၀၉.၁၅၀၆၈၅၇၈	၁၁၁၁
၁၁။	ဒီ ဇန်နဝါရီ	၁၁၁၁	၂၀၁၃	၀၉.၁၅၀၆၈၅၇၈	၁၁၁၁
၁၂။	ဒီ ဇန်နဝါရီ	၁၁၁၁	၂၀၁၃	၀၉.၁၅၀၆၈၅၇၈	၁၁၁၁
၁၃။	ဒီ ဇန်နဝါရီ	၁၁၁၁	၂၀၁၃	၀၉.၁၅၀၆၈၅၇၈	၁၁၁၁

တိကျိုး ကော်ငါးသွားပုံ ရေစနစ်ခွင့် လျှပ်စစ်ပေါ်အောင်ဆယ်ခုရွှေတွေဖြစ်၍ ယင်းများကို ယင်းများ၏ ပုံမှန် ပေါ်လောင်မှုများများ၏ (EIA) နှင့် ယင်းသတ်၏ ရှုံးသင်တော်မြှုပူနှင့် ကော်ငါးအင် အများပိုမိုတွေ့ရှေ့ဘာတော်များများ၏ အင်အားဖြူ

ကုန်ပြည်သူမှုနေရာ၊ ၁၂၁၃၊ ၂၀၁၅

ရက်စွဲ။ ၂၀၁၉ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်

ဇယ်	အမည်	ဝက္ခဖြန့်သော်	အဆိုဒ်တော်	ရန်ဖွံ့ဖြိုး	လက်ပစ်
၀၁	ဦးခဲ့ခဲ့	ဓမ္မပါး	ကောင်းသူ		ဦးခဲ့ခဲ့
၂၂	ဦးခေါ်ခေါ်ခေါ်	နှေ့ချုပ်	ကောင်းသူ		ဦးခေါ်ခေါ်ခေါ်
၃၃	ဦးချို့ချို့ချို့	ပန်းမြှေ့	ကောင်းသူ	လုပ်-ပေါ်ပေါ်ပေါ်	ပန်း
၄၄	ဦးချို့ချို့ချို့	ပန်းမြှေ့	ကောင်းသူ	လုပ်-ပေါ်ပေါ်ပေါ်	ပန်း
၅၅	ဦးချို့ချို့ချို့	ပန်းမြှေ့	ကောင်းသူ	လုပ်-ပေါ်ပေါ်ပေါ်	ပန်း
၆၆	ဦးချို့ချို့ချို့	ပန်းမြှေ့	မ	၀၉.၂၇၄၇၅၆၇၈	ပန်း
၇၇	ဦးချို့ချို့ချို့	မ	မ		မ
၈၈	ဦးချို့ချို့ချို့	မ	ကောင်းသူ	၀၉.၂၆၀၁၄၂၉၃	မ
၉၉	ဦးချို့ချို့ချို့	မ	ကောင်းသူ	-	<del>၁၂၁၇</del>
၁၀၀	ဦးချို့ချို့ချို့	မ	ကောင်းသူ	၀၉.၄၃၃၃၆၆၇၀	<del>၁၂၁၇</del>

କୁଣ୍ଡଳପିଲ୍ଲାର୍ ଅନ୍ତର୍ଜାତିକ ଫେଡରେସନ୍

ရက်ပွဲ။ ၂၁၁၉၃၄နှစ်၊ ဖေဖော်ဝါရီလ၊ (၁၅)ရက်

លេខ	នាមអង្គ	ទំនួរតម្លៃបញ្ជី	នាមពេជ្រក	ទូរសព្ទ	លេខស៊ិរិយាល័យ
០១	គិតថុនាគណ៍	សោរីរុប	សោរីរុប	09.252958711	ល. ៤
០២	គិតថុនាគណ៍	សាសនា-សាសនាអនុការ	សាសនា-សាសនាអនុការ	09.401583221	ល. ៥
០៣	ក្រសួងពិសោធន៍កម្ម	សាសនាក្រសួងពិសោធន៍កម្ម	សាសនាក្រសួងពិសោធន៍កម្ម	09.458706988	ល. ៦
០៤	ក្រសួងពិសោធន៍កម្ម	សាសនាក្រសួងពិសោធន៍កម្ម	A.E	09.250340204	ល. ៧
០៥	គិតថុនាគណ៍	អគ្គនាយក (សោរី)	សោរីរុប	09.428823566	ល. ៨
០៦	គិតថុនាគណ៍	សោរីរុប	សោរីរុប		ល. ៩
០៧	គិតថុនាគណ៍	សោរីរុប	សោរីរុប	09.616166130	ល. ១០
០៨	ក្រសួងពិសោធន៍កម្ម	សោរីរុប	សោរីរុប		ល. ១១
០៩	ក្រសួងពិសោធន៍កម្ម	សោរីរុប	សោរីរុប		ល. ១២
០១០	ក្រសួងពិសោធន៍កម្ម	សោរីរុប	សោរីរុប		ល. ១៣

တိကျို့ ကျောက်ပေါ်သွားသူ ရေဒ္ဓခြင်၊ ကျောက်စောင်အောက်ရှုံးဖွောက်၊ ယင်းနှင့်မြန်မာနိုင်ငံတွင် ပေါ်လောင်စီမံခြင် (EIA) နှင့် ယင်းသတ်၏ ရှင်းပေးပို့မြှင့်နှင့် ကျောက်ချင်နိုင် အများပို့သွားသွားလောင်မြှင့် အခြင်အသာ:

ကုန်ဆံပြုလုပ်သည့်အရာ		မြန်မာနှင့် ပြည်တွင်		ရရှိခဲ့သူ ပေါ်စွာနှင့် အောင်ဝါယာ (၂၃)ရှိ	
ဇယ်	အပည့်	ကော်များပည့်	အကုန်အတိုင်	ရန်နှစ်ပုံ	လတ်ပုံ
၁။	ဒါနီဒုံး၊ ၃၄	နောက်များ	နောက်များ	၀၈/၂၅၅၁၅၀၆	၃၄
၂။	ဒုံး၊ ၂၇	နောက်များ	နောက်များ		၃၇-၃၉
၃။	ဒုံး၊ ၂၇	နောက်များ	နောက်များ	၀၉/၁၇၃၆၀၉၁၃	၃၇-၃၉
၄။	ဒုံး၊ ၂၇	နောက်များ	နောက်များ	၀၈/၂၅၂၃၁၃၀၁	၃၇-၃၉
၅။	ဒုံး၊ ၂၇	နောက်များ	နောက်များ	၀၈/၂၅၂၃၁၃၀၁	၃၇-၃၉
၆။	ဒုံး၊ ၂၇	နောက်များ	နောက်များ	၀၈/၂၅၂၃၁၃၀၁	၃၇-၃၉
၇။	ဒုံး၊ ၂၇	နောက်များ	နောက်များ	၀၈/၂၅၂၃၁၃၀၁	၃၇-၃၉
၈။	ဒုံး၊ ၂၇	နောက်များ	နောက်များ	၀၈/၂၅၂၃၁၃၀၁	၃၇-၃၉
၉။	ဒုံး၊ ၂၇	နောက်များ	နောက်များ	၀၈/၂၅၂၃၁၃၀၁	၃၇-၃၉
၁၀။					
၁၁။					

టెలిగుణ గెర్మనీలోనూ బుక్క రథముచూ. గ్లూబ్లింగాల్ కోర్పులోనే అందుకు ఫ్రెంచ్ కోర్పులోనే (EIA) కూడా అందువల్ల ర్యాస్కాల్స్ కోర్పులోనే అందువల్ల వ్యవస్థలు ఉన్నాయి.

ကုမ္ပဏီ	အမည်	ကော်မြတ်အည်	အကျဉ်းချုပ်	ဖုန်းနံပါန	လမ်းနံပါန
၀၁	ဦးအောင်	ဦးအောင်	အမှုပိုင်		၉
၂၂	ဦးသိန်း	ဦးသိန်း	ဦးသိန်း		၈
၂၃	ဦးအောင်	ဦးအောင်	ဦးအောင်		၇
၂၄	ဦးအောင်	ဦးအောင်	ဦးအောင်		၆
၂၅	ဦးအောင်	ဦးအောင်	ဦးအောင်		၅
၂၆	ဦးအောင်	ဦးအောင်	ဦးအောင်	၀၉-၇၆၀၇၁၅၁၀	၁၃၃
၂၇	ဦးအောင်	ဦးအောင်	အမှုပိုင်	၀၉-၄၉၄၇၈၉၃၄၀	၇၆၃
၂၈	ဦးအောင်	ဦးအောင်	အမှုပိုင်	၀၉-၄၅၃၆၈၂၆၅၇	၅၁၁
၂၉	ဦးအောင်	ဦးအောင်	အမှုပိုင်	၀၉၉၁၄၁၂၂၁၂	၅၅၇
၂၁၀	ဦးအောင်	ဦးအောင်	အမှုပိုင်	၀၉၉၁၄၁၂၂၁၂	၅၅၇

တိကျို့ ကျော်သီတွေသုံး ရေဒ္ဓမ္မပွင့်၊ လှုပ်စုစာဝ်ဘဏ်ပေါ်ပြုတွင်၊ ထပ်စုနှစ်ပိုင်းကို ရှုံးယင်းတင်ပြုမြဲမြောင်းနှင့် ကျော်ချင်း အုပ်ပြည်တွင် ပေါ်ပေါ်ပေးသော အောင်အဆင့်မြှင့် အဆင့်မြှင့်မှုများ

ကျေးပြည်သွေးနော်		မြို့၏အမှတ်	မြို့၏အမှတ်	အလုပ်အစိုင်	ဖုန်းနံပါတ်	လမ်းနံပါတ်
၁။	ဇွန်	မန္တလေးရွာ	၆၀၅၂၈၁၁	လေဆိပ်	၄၀၄၂၈၆၆၄၆	၅၃၇
၂။	ချောင်း	ရွှေ့ကျော်	၆၀၅၂၈၁၁	လေဆိပ်	-	၄၃၁
၃။	ဒေသ	၁၁	၁၁	လေဆိပ်	-	၄၃၁
၄။	မြန်မြေ	၁၁	၁၁	လေဆိပ်	/	/
၅။	၁၃:၀၃	၁၀၂၃၆၃၃၃	၆၀၅၄၂၃၃	လေဆိပ်	၅၃:၀၃	၁၃:၀၃
၆။	၁၃:၁၃၁၃	"	၁၀၅၁၁၁၁	လေဆိပ်	၀၉-၄၀၄၇၈၆၄၄၉	၁၃:
၇။	၁၃:၁၃	၁၁	၁၁	လေဆိပ်	၀၉၄၀၃၂၀၈၄၁၁	၀၁
၈။	၁၃:၁၃၁၃၁၃	၁၁	၁၁	လေဆိပ်	၀၉၂၅၀၇၈၄၄၃၅	၁၃:
၉။	၁၃:၁၃၁၃	၁၁	၁၁	လေဆိပ်	၀၉၂၅၀၇၈၄၄၃၅	၁၃:

ကျော်မြှုပ်နယ်သည်အနောက်		ရီလိုက်မြှုပ်နယ်တိုင်းဒေသကြီး	ရုပ်စွဲ၊ ပစ္စာလုပ်နှင့် ဖော်လုပ်နှင့်ရုပ်ပန်းများ		
စဉ်	အမည်	ကော်မြှုပ်နယ်	အကျိုင်းဆင်း	ဖုန်းနံပါတ်	လက်မှတ်
၁။	ဦး ဒေါ် ဒေါ် ဒေါ်	ရီလိုက်မြှုပ်နယ်	ဝေမြေပေး	၀၉-၇၅၅၅၆၅၆	✓
၂။	ရွှေခြောင်မြောင်ဆုံး သူတေသန	သူတေသန	သူတေသန	၀၉-၇၅၄၇၈၃၅	✓
၃။	ဆွဲ မြတ် အောင် ဘေး	ရွှေခြောင်	ရွှေခြောင်	၀၉-၇၅၂၅၇၅၆၀	✓
၄။	ဒေါ် ဒေါ် ဒေါ်	ရီလိုက်	ရီလိုက်	၀၉-၇၅၁၇၅၆၇	၁၁၁
၅။					
၆။					
၇။					
၈။					
၉။					
၁၀။					

တိကျို့ ကျောက်ပါသော်လည်း ရေစွဲဆင့်၊ ဂျိမ်စ်ဘတ်အောက်ပါဖေတွင် ယတ်ဝန်ကျွမ်းထိနိုင်မှုပေါ်လာစန်းစမ်းမြိုင် (EIA) ဖူး ထတ်သတိဖူး ရှင်းပေးတစ်ပြုခြင်းနှင့်  
ကျောက်အပေါ် အမျှော်ပြုပြုလုပ်သော်လည်းမှာ အစိုးအရား

ကျိုးမြို့ကျောက်အောက်ပါ

မြို့ကျောက်အောက်ပါ

ရှိခိုး ။ ပြာဇာနိုင် အဆောင်ရှုပါ

စဉ်	အညုံ	ဓက္မဖွေအညုံ	အကျိုးအကိုင်	စုနိမိတ်	လက်မှတ်
၁	ဦးနိုင်းနှိုင်း	နီးလူးသုခွဲ	ကျောက်	၀၉- ၂၆၃၆၃၃၀၄	၂၅
၂	ဦးနှိုင်း	၁၁	၁၁	၀၉- ၄၇၀၆၃၆၇	၂၇
၃	ဦးအောင်း	၁၁	၁၁	—	၁၁
၄	ဦးအုံမြင်း	၁၁	၁၁	၀၉- ၂၅၀၃၈၅၅၃၈	၁၁
၅	ဦးစောင်း	၁၁	၁၁	၀၉- ၄၂၀၇၇၃၆၀၀	၁၁
၆	ဦးအောင်း	၁၁	၁၁	၀၉- ၂၅၇၃၅၀၈၀၂	၁၁
၇	ဦးစောင်း	၁၁	၁၁	၀၉- ၂၅၇၄၄၇၈၁၇၇	၁၁
၈	ဦးအုံ	၁၁	၁၁	—	၁၁
၉	ဦးခိုင်း	၁၁	၁၁	—	၁၁
၁၀	ဦးခုံ	၁၁	၁၁	၀၉- ၂၅၈၉၁၃၆၇၉	၁၁

တိကျို့ ကျောက်ပါသော်လည်း ရေစွဲဆင့်၊ ဂျိမ်စ်ဘတ်အောက်ပါဖေတွင် ယတ်ဝန်ကျွမ်းထိနိုင်မှုပေါ်လာစန်းစမ်းမြိုင် (EIA) ဖူး ထတ်သတိဖူး ရှင်းပေးတစ်ပြုခြင်းနှင့်  
ကျောက်အပေါ် အမျှော်ပြုပြုလုပ်သော်လည်းမှာ အစိုးအရား

ကျိုးမြို့ကျောက်အောက်ပါ

မြို့ကျောက်အောက်ပါ

ရှိခိုး ။ ပြာဇာနိုင် အဆောင်ရှုပါ (၂)

စဉ်	အညုံ	ဓက္မဖွေအညုံ	အကျိုးအကိုင်	စုနိမိတ်	လက်မှတ်
၁	ဦးခုံ	ဒီ.၁၁.၁၁၁၁	ကျောက်	—	၁၁
၂	ဦးခုံ	ဒီ.၁၁.၁၁၁၁	၁၁	—	၁၁
၃	ဦးခုံ	၁၁	၁၁	—	၁၁
၄	၁၁၁၁၁၁	၁၁၁၁၁၁၁၁	၁၁	၀၉- ၂၃၁၃၃၃	၁၁
၅	၁၁	၁၁	၁၁	—	၁၁
၆	၁၁၁၁၁၁	၁၁	၁၁	—	၁၁
၇	၁၁၁၁၁၁	၁၁	၁၁	—	၁၁
၈	၁၁၁၁၁၁၁၁	၁၁	၁၁	—	၁၁
၉	၁၁၁၁၁၁၁၁	၁၁	၁၁	—	၁၁
၁၀	၁၁၁၁၁၁၁၁	၁၁	၁၁	—	၁၁

တိုက္ခစ် ကျောက်ပါသွေးသုံး စရွာအင့်၊ လျှပ်စစ်ဘတ်အောက်ရှိနှစ်တွင် ဟင်ဝန်ကျင်တို့၏မှုပေးလာမည့်မြို့ (EIA) နှင့် ဟင်သတ်၌ ရှင်းပေးတင်ပြခြင်းနှင့် ကျောက်သုံး အများပြည်ထူးသောတာရုံးမြို့ အစ်အစား:

ကျောက်ပါသွေးသုံးနှင့်

မြို့သုံးအောက်၌ အောက်ဖြင့် အများပြည်ထူးသောတာရုံးမြို့ အစ်အစား:

ရက်စွဲ : ၂၀၁၉ ခုနှစ်၊ ဧပြီလ၊ ၁၅ ရက်နေ့

စဉ်	အမည်	ကျောက်သုံး	အကျဉ်းချုပ်	ဖုန်းနံပါတ်	လက်မှတ်
၁။	နှင့်မြင်း	နှင့်ကျွေးကျော်	၈၀၃၄၇၃၇၅၃၁၃၇	၂၄	
၂။	နှင့်မြင်း	နှင့်ကျွေးကျော်	၈၀၃၄၇၃၇၆၆၁၉၅	၁၅၅	
၃။	နှင့်မြင်း	နှင့်ကျွေးကျော်	၈၀၃၄၇၃၇၆၆၁၉၅	၁၄၃	
၄။	၈၀၁	နှင့်ကျွေးကျော်	၈၀၃၄၇၃၇၆၆၁၉၅	၆၁၁	
၅။	၈၀၂	နှင့်ကျွေးကျော်	၈၀၃၄၇၃၇၆၆၁၉၅	၀၉၄၀၁၅၈၃၂၂၁	၁၁၁
၆။	၈၀၃	—	၀၉/၁၁၄၁/၁၁၁၁		၁၁၁
၇။	အော်	နှင့်ကျွေးကျော်	၈၀၃၄၇၃၇၆၆၁၉၅		၁၁၁
၈။	နှင့်မြင်း	နှင့်ကျွေးကျော်	၈၀၃၄၇၃၇၆၆၁၉၅	၀၉၄၀၄၀၆၅၂၀၅	၁၁၁
၉။	၈၀၄	၁၁	၁၁		၁၁၁
၁၀။	၈၀၅	၁၁	၁၁	၀၉၂၅၀၈၆၀၈၃	၁၁၁

တိုက္ခစ် ကျောက်ပါသွေးသုံး စရွာအင့်၊ လျှပ်စစ်ဘတ်အောက်ရှိနှစ်တွင် ဟင်ဝန်ကျင်တို့၏မှုပေးလာမည့်မြို့ (EIA) နှင့် ဟင်သတ်၌ ရှင်းပေးတင်ပြခြင်းနှင့် ကျောက်သုံး အများပြည်ထူးသောတာရုံးမြို့ အစ်အစား:

ကျောက်ပါသွေးသုံးနှင့်

မြို့သုံးအောက်၌ အောက်ဖြင့် အများပြည်ထူးသောတာရုံးမြို့ အစ်အစား:

ရက်စွဲ : ၂၀၁၉ ခုနှစ်၊ ဧပြီလ၊ ၁၅ ရက်နေ့

စဉ်	အမည်	ကျောက်သုံး	အကျဉ်းချုပ်	ဖုန်းနံပါတ်	လက်မှတ်
၁။	ဒေါ်မြော	ဒေါ်မြော	၈၀၃၄၇၃၇၆၆၁၉၅		၁၁၁
၂။	ဒေါ်မြော	ဒေါ်မြော	၁၁		၁၁၁
၃။	ဒေါ်မြော	၁၁	၁၁		၁၁၁
၄။	ဒေါ်မြော	၁၁	၁၁		၁၁၁
၅။	ဒေါ်မြော	၁၁	၁၁		၁၁၁
၆။	ဒေါ်မြော	၁၁	၁၁		၁၁၁
၇။	ဒေါ်မြော	၁၁	၁၁	၀၉-၂၅၀၇၀၆၉၈၇	၁၁၁
၈။	ဒေါ်မြော	၁၁	၁၁		၁၁၁
၉။	ဒေါ်မြော	၁၁	၁၁		၁၁၁
၁၀။	ဒေါ်မြော	၁၁	၁၁		၁၁၁

တိုက္ခိ ကျောက်ပါသွားသုံး စရေဆာင်၊ ကျိုစိန်တတ်အားပေါ်လိုက်တွင် ဖော်ပို့ကျင်ထိန်းမှုစဉ်လာစနီးများမြို့ (EIA) နှင့် ဖတ်သတ်ပြု ရှင်းပောင်းတစ်ပြောင်းနှင့် ကျောက်အောင် အမျှမြှုပ်လွယ်သောတော်လုပ်မြို့ အစိုးအစား:

ကျိုစိန်ပြုလွယ်သော်လော်မှု

မြို့ကျောက်ပါသွားသုံး

ရုပ်သူ့ ပုဂ္ဂနိုင်မြို့ စောင်းပါရီပါဒါ (၁၇၂၅)

စဉ်	အမည်	ကျောက်အည်	အကျင်အကိုင်	ဖုန်းနံပါတ်	လက်မှတ်
၁	Iby Aung khant	ဒ္ဓဇ္ဈာဇ်	၈၀၆၃၃၃	၀၉ ၄၆၆၇၈၇	ခုနှိုင်
၂	မောင်	။	။		၁၃၇
၃	အောင်မြန်	။	။		၁၁၁
၄	နှိမ်းခြင်း	။	။	၀၉၄၅၃၉၄၄၈၈၉	၅၁၅
၅	ရန်းမြွောက်	။	။	၀၉၂၅၀၆၃၆၄၂၃	၅၁၄
၆	ဒေဝါ	။	။		၅၃၇၆၅
၇	ဒေဝါခံနှုန်း	။	လမ်း		၅၃၇၁
၈	ဒေဝါး	။	၆၀၇၃၃		၁၁၁၁၁၁
၉	မြန်း	။	။		၁၃၇
၁၀	ဗြောင်	။	။	၀၉၂၅၀၆၃၆၄၂၃	၁၁

တိုက္ခိ ကျောက်ပါသွားသုံး စရေဆာင်၊ ကျိုစိန်တတ်အားပေ်လိုက်တွင် ဖော်ပို့ကျင်ထိန်းမှုစဉ်လာစနီးများ (EIA) နှင့် ဖတ်သတ်ပြု ရှင်းပောင်းတစ်ပြောင်းနှင့် ကျောက်အောင် အမျှမြှုပ်လွယ်သောတော်လုပ်မြို့ အစိုးအစား:

ကျိုစိန်ပြုလွယ်သော်လော်မှု

မြို့ကျောက်ပါသွားသုံး

ရုပ်သူ့ ပုဂ္ဂနိုင်မြို့ စောင်းပါရီပါဒါ (၁၇၂၅)

စဉ်	အမည်	ကျောက်အည်	အကျင်အကိုင်	ဖုန်းနံပါတ်	လက်မှတ်
၁	မောင်၏	မြို့ကျောက်ပါသွားသုံး	၈၀၆၃၃၃	.	၁၁၁၁၁၁
၂	မောင်၏	မြို့ကျောက်ပါသွားသုံး	။	.	၁၁၁၁၁၁
၃	၁၅၂	မြို့ကျောက်ပါသွားသုံး	။	.	၁၅၂
၄	၁၅၃	။	။	.	၁၅၃
၅	၁၅၄	။	။	.	၁၅၄
၆	၁၅၅	။	။	၀၉-၄၃၄၃၅၃၁၈	၁၃
၇	၁၅၆	မြို့ကျောက်ပါသွားသုံး	၁၃၅	၀၉-၄၅၃၈၉၈၀၀	၁၃
၈	၁၅၇	မြို့ကျောက်ပါသွားသုံး	-		၁၅၇
၉					
၁၀					

တိုက္ခစ် ကျောက်မီဒေသဗြား၊ ရွှေမြစ် ရွှေမြစ် ပေါင်းလောက်မှုနယ်အတွက် ပတ်ဝန်ကျင်လိပ်စီးပွဲမြိုင် (EIA) ဖူး ပတ်သတိ၏ ရှင်းပေါင်းတင်မြှောင်းဖူး ကျောက်မီဒေသဗြား၊ အများပြည့်ကျောက်မီဒေသဗြား၊ အမောင်အရား

တိုက္ခစ် ကျောက်မီဒေသဗြား၊ မြိုင်ကျောက်မီဒေသဗြား၊ ရှင်းပေါင်းတင်မြှောင်းဖူး ပတ်သတိ၏ အဆင့်မြှောင်းဖူး

စဉ်	အမည်	ကျောက်မီဒေသဗြား	အကျင့်အကိုင်	ရှင်းပေါင်းတင်မြှောင်းဖူး	လက်မှတ်
၁။	ကျောက်မီဒေသဗြား	မြိုင်ကျောက်မီဒေသဗြား	ကျောက်မီဒေသဗြား	—	၂၃
၂။	ကျောက်မီဒေသဗြား	။	ကျောက်မီဒေသဗြား	—	၂၄
၃။	ရှင်းပေါင်းတင်မြှောင်းဖူး	မြိုင်ကျောက်မီဒေသဗြား	။	—	၂၅
၄။	ရှင်းပေါင်းတင်မြှောင်းဖူး	မြိုင်ကျောက်မီဒေသဗြား	။	—	၂၆
၅။	ရှင်းပေါင်းတင်မြှောင်းဖူး	။	။	—	၂၇
၆။	ရှင်းပေါင်းတင်မြှောင်းဖူး	။	။	—	၂၈
၇။					
၈။					
၉။					
၁၀။					

တိုက္ခစ် ကျောက်မီဒေသဗြား၊ ရွှေမြစ် ရွှေမြစ် ပေါင်းလောက်မှုနယ်အတွက် ပတ်ဝန်ကျင်လိပ်စီးပွဲမြိုင် (EIA) ဖူး ပတ်သတိ၏ ရှင်းပေါင်းတင်မြှောင်းဖူး ကျောက်မီဒေသဗြား၊ အများပြည့်ကျောက်မီဒေသဗြား၊ အမောင်အရား

တိုက္ခစ် ကျောက်မီဒေသဗြား၊ မြိုင်ကျောက်မီဒေသဗြား၊ ရှင်းပေါင်းတင်မြှောင်းဖူး ပတ်သတိ၏ အဆင့်မြှောင်းဖူး

စဉ်	အမည်	ကျောက်မီဒေသဗြား	အကျင့်အကိုင်	ရှင်းပေါင်းတင်မြှောင်းဖူး	လက်မှတ်
၁။	ရှင်းပေါင်းတင်မြှောင်းဖူး	(မြိုင်ကျောက်မီဒေသဗြား)	ကျောက်မီဒေသဗြား	—	၂၉၂၃
၂။	ရှင်းပေါင်းတင်မြှောင်းဖူး	(မြိုင်ကျောက်မီဒေသဗြား)	။	—	၂၉
၃။	ပန်းချို့စွဲ	။	။	—	၂၉၃
၄။	ရှင်းပေါင်းတင်မြှောင်းဖူး	(မြိုင်ကျောက်မီဒေသဗြား)	။	—	၂၉
၅။	ရှင်းပေါင်းတင်မြှောင်းဖူး	(မြိုင်ကျောက်မီဒေသဗြား)	။	—	၂၉၁၃
၆။	ရှင်းပေါင်းတင်မြှောင်းဖူး	(မြိုင်ကျောက်မီဒေသဗြား)	။	—	၂၉၁၃
၇။	ပန်းချို့စွဲ	။	။	—	၂၉၃၃
၈။	ရှင်းပေါင်းတင်မြှောင်းဖူး	။	။	—	၂၉
၉။					
၁၀။					

ఎంగ్లీష్ లోగోను వ్యవహరించడానికి ప్రతిశోభ కల్పిస్తుంది. దీనికి అనుగుణము ఉన్న విషయాలలో ఆధిక్యత ప్రాప్తి కల్పిస్తుంది.

**ଗୁଣ୍ଡପାତ୍ରଗୀର୍ଦ୍ଦିବ୍ୟାନ୍ତକଥା॥**      **ଶ୍ରୀ ଲୁହି-ରାଜ୍ଯ ପ୍ରି-ମୁଖ୍ୟମନ୍ତ୍ରୀ**

ရက်စွဲ။ ၁၂၀၉၉၄နှစ်၊ ဇန်နဝါရီလ၊ (၂၅)ရက်

နေ့	အဆင့်	ကျော်စွမ်းပေါင်း	အရှင်စွမ်းပေါင်း	ရန်စွမ်းပေါင်း	လက်စွမ်းပေါင်း
၁။	ပို့ဆောင်	converge	converge	-	၂၇
၂။	ပို့ဆောင်	(ကြီး: ခုံ၊ ပုံမှန်)	conform	-	၂၉
၃။	ပေါ်လောက်	"	"	-	၆၈
၄။	contented	"	"	-	၅၃၃၃၃
၅။	converge	" (Gj)	"	-	အတော်
၆။	ခုံပုံ	" (ပုံမှန်)	"	-	အထောက်
၇။	ပုံမှန်	" "	"	-	၁၃
၈။	ပုံပြု	"	"	-	၁၇
၉။	ပေါ်လောက်	converge	"	-	၁၇
၁၀။	ပေါ်လောက်	(ကြီး: ခုံ၊ ပုံမှန်)	"	-	၁၇၁၇၁၇

လိပ်ကျေစီမံချိန်များမှာ ရေဒဏ်ပွဲ၊ လူပိုင်စီတပ်ဆောင်မှုပါမ်းများတို့ကို သတ်မှတ်နိုင်စီမံချိန်များ (EIA) နှင့် ယဉ်သတ်၌ ရှင်းလင်းတို့မြဲမြောက်နိုင် ကျော်ချောင်း အများပိုင်းဝါယာတော်လုပ်မြို့မြို့ အမြိတ်အမြတ်

ကုမ္ပဏီကုစွဲသည်နေဂြာမြို့၊ ရန်ကုန်ကုမ္ပဏီ

မြတ်စွာ : အသုဇ္ဈန်၊ ဖေဖော်ဝါရီလ၊ (၁၄)ရက်

စဉ်	အညီ	အကျဉ်းချုပ်အညီ	အကျဉ်းချုပ်	ရန်နှစ်	လင်နှစ်
၀၁	မြန်မာ:	(မြန်မာ့ အောင်)	ကျော်		ကျော်
၂။	မြန်မာဘု	၁	၁		မြန်မာဘု
၃။	မြန်မာဘု	၁ (၁၁)	၁		မြန်မာဘု
၄။	မြန်မာဘု	၁၁	၁		မြန်မာဘု
၅။	မြန်မာဘု:	(မြန်မာ့ အောင်)	၁	-	မြန်မာဘု
၆။	မြန်မာ့ အောင်:	မြန်မာ့ အောင်	၁	-	မြန်မာ့ အောင်
၇။	မြန်မာ့ အောင်	မြန်မာ့ အောင်	၁	-	မြန်မာ့ အောင်
၈။	မြန်မာ့ အောင်	၁	၁	-	မြန်မာ့ အောင်
၉။	မြန်မာ့ အောင်	၁	၁	-	မြန်မာ့ အောင်
၁၀။	မြန်မာ့ အောင်	မြန်မာ့ အောင်	၁	-	မြန်မာ့ အောင်

တိုက် ကျောက်ပါသွားသူ စရွာအင့်၊ ဂျာမ်းစံတော်အောက်ရှိခြားတွင် ထဲဝန်ကျင်တို့ကိုမျှလှုပေးဆိုမည်ပြီး (EIA) နှင့် ထဲသတ်၍ ရှင်းပေးတင်ပြုခြင်း  
ကျောက်အင့် အများပြည်သွေးတော်များပြီး အဓိကအနာဂတ်

**ကျောက်ပြုခြင်းသည့်နေရာ** ..... **မြန်မာ့ဘုရားမြို့နယ်** ..... **ရုံးစွဲ ။ ပွားဝန်မှု အောင်ပါရီပါ (၂၄၈၅)**

စဉ်	အမည်	ကျောက်အမည်	အကျဉ်းဆုံး	ရန်ဖတ်	လက်နာရီ
၁။	ဇန်နဝါရီ	မြန်မာ့ဘုရား	၆၀၇၃၁၁	-	၂၀၁၂/၂၃
၂။	ဧပြီ	မြန်မာ့ဘုရား	၁၁	-	၂၀၁၃/၁၁
၃။	ဇန်နဝါရီ	၁၀၁၂၁၁၁၁၁	၁၁	-	၂၀၁၃/၁၁
၄။	ဒေါက်	၁၀၁၃၁၁	၁	-	၂၀၁၃/၁၁
၅။	ဒီဇိုင်း	၁၀၁၃၁၁၁၁	၁၁	၀၉-၇၉၉၁၂၃၆၈၇	၂၀၁၃/၁၁
၆။	ဒေါက်	၁၀၁၃၁၁၁၁	"	-	၂၀၁၃/၁၁
၇။	ဒီဇိုင်း	၁၀၁၃၁၁၁၁	"	-	၂၀၁၃/၁၁
၈။	ဒီဇိုင်း	၁၀၁၃၁၁၁၁	"	-	၁၀၁၃/၁၁
၉။	ဒီဇိုင်း	၁၀၁၃၁၁၁၁	"	-	၁၀၁၃/၁၁
၁၀။	ဒီဇိုင်း	၁၀၁၃၁၁၁၁	"	-	၁၀၁၃/၁၁

တိုက် ကျောက်ပါသွားသူ စရွာအင့်၊ ဂျာမ်းစံတော်အောက်ရှိခြားတွင် ထဲဝန်ကျင်တို့ကိုမျှလှုပေးဆိုမည်ပြီး (EIA) နှင့် ထဲသတ်၍ ရှင်းပေးတင်ပြုခြင်း  
ကျောက်အင့် အများပြည်သွေးတော်များပြီး အဓိကအနာဂတ်

**ကျောက်ပြုခြင်းသည့်နေရာ** ..... **မြန်မာ့ဘုရားမြို့နယ်** ..... **ရုံးစွဲ ။ ပွားဝန်မှု အောင်ပါရီပါ (၂၄၈၅)**

စဉ်	အမည်	ကျောက်အမည်	အကျဉ်းဆုံး	ရန်ဖတ်	လက်နာရီ
၁။	ဒီဇိုင်း	မြန်မာ့ဘုရား	၁၀၁၃၁၁	-	၂၀၁၃/၁၁
၂။	ဒီဇိုင်း	၁၁	၁၀၁၃၁၁	-	၂၀၁၃/၁၁
၃။	ဒီဇိုင်း	၁၁	၁၀၁၃၁၁	-	၂၀၁၃/၁၁
၄။	ဒီဇိုင်း	၁၁	၁၁	-	၂၀၁၃/၁၁
၅။	ဒီဇိုင်း	မြန်မာ့ဘုရားမှု	၁၁	-	၂၀၁၃/၁၁
၆။	ဒီဇိုင်း	၁၀၁၃၁၁၁၁	၁၁	-	၂၀၁၃/၁၁
၇။	ဒီဇိုင်း	၁၀၁၃၁၁၁၁	၁၁	-	၂၀၁၃/၁၁
၈။	ဒီဇိုင်း	၁၀၁၃၁၁၁၁	၁၁	-	၂၀၁၃/၁၁
၉။	ဒီဇိုင်း	၁၀၁၃၁၁၁၁	၁၁	-	၂၀၁၃/၁၁
၁၀။	ဒီဇိုင်း	၁၀၁၃၁၁၁၁	၁၁	-	၂၀၁၃/၁၁

တိကျို့ ကျောက်သွေးသွေး ရေဒ္ဓခွင့်၊ လျှပ်စီမံတည်ဆောက်ရုံးတွင် ပစ်နိုင်ရှိနိုင်စွဲလာသေးမျိုးမျိုး (EIA) နှင့် ပစ်သတ်၏ ရှိမှုပစ်စက်မြှုပ်နည်းနှင့် ကျောက်သွေးသွေး အပြည်ပို့သယ်ယူဘဏ်မျိုးမျိုး အမြတ်အမြတ်

ကျင်းမပြုလုပ်သည့်အနော်

၁၆၃၀၃၂၇၄၈။

ရက်စွဲ၊ ၁၂၁၉၄၇၅၊ အဖော်ပါရိလ၊ (၁၅)ရက်

စဉ်	အမည်	ဝက္ခဖြန့်သတေသန	အကိုင်ဆိုင်	ရန်ဖွဲ့စီး	လက်ပိုင်
၁။	ရှိုးပေါ်လျှော်	(မြေးစွဲ ၃၃)	comics	-	လျှော်
၂။	ဒီ: ၀၈၀၉၂၇၇၇၇၇	အော်လုပ်လျှော်	-	-	<del>လျှော်</del>
၃။	ရှိုးပေါ်	(မြေးစွဲ ၁၄၅၀၀)	comics	-	လျှော်
၄။	ရှိုးပေါ်	၁	II	-	လျှော်
၅။	ရှိုးပေါ်	comics	II	-	လျှော်
၆။	ရှိုးပေါ်	(မြေးစွဲ ၁၄၅)	II	-	လျှော်
၇။	ရှိုးပေါ်	(မြေးစွဲ ၁၄၅၂)	II	-	လျှော်
၈။	ရှိုးပေါ်	comics	II	-	လျှော်
၉။	ရှိုးပေါ်	(မြေးစွဲ ၁၄၅၂)	II	-	လျှော်
၁၀။	ရှိုးပေါ်	(မြေးစွဲ ၁၄၅၂)	II	-	လျှော်
၁၁။	ရှိုးပေါ်	(မြေးစွဲ ၁၄၅၂)	II	-	လျှော်

လိပ်ကျော် ကျောက်နှုန်းသွားစု ရောဂါးခွင့် လူမှုပိတ်စီးပွားရေးဝန်ကြီးဌာနတွင်၊ ပတ်ဝန်ကြုံကြုံနည်းလုပ်လာများမှာမြဲမြော် (EIA) နှင့် ပတ်ဝန်ကြုံ ရှုမှုပည်တော်မြှေမြှေနှင့် ကျောက်နှုန်းသွားစု အဖွဲ့ပို့ဆောင်ရေးမှာမြဲမြော် အမြဲမြော်မှုပေးသွားမည်။

ကျင်းမပြုလုပ်သည့်နောက်

## • ପରେମ କାନ୍ତିକାଳୀ

ရတန္ထုံး၊ ၂၁၁၉၉၄နှစ်၊ အေဒီလိပါနီလာ (၁၇)ရက်

အမှတ်	အသေးစိတ်	အကျဉ်းချုပ်	အကျဉ်းချုပ်	ရန်ဖူန်	ဆင်ပိုင်
၁။	ဂါ: ဂီ:	(ဂျော်လျှော်)	converge		ဂါ
၂။	ဂါ: ဂျမီ:	(ဂျော်လျှော်)	converge		ဂျမီ
၃။	ဂါ: ဂု:	(ဂျော်လျှော်)	converge		ဂုမီ
၄။	ဂေါ်လျှော်	(converge)	converge		ဂေါ်လျှော်
၅။	ဂါ: မို့	(ဂျော်လျှော်)	"		မို့
၆။	ဂါ: မူး	(ဂျော်လျှော်)	"		မူး
၇။	ဂါ: ည်	(ဂျော်လျှော်)	"		ည်
၈။	ဂါ: ပွဲ	(converge)	"		ဂါ: ပွဲ
၉။	ဂါ: ကျော်	(ဂျော်လျှော်)	"		ဂါ: ကျော်
၁၀။	ဂါ: သွေး	(ဂျော်လျှော်)	"		ဂါ: သွေး

ကျမ်းပြည်ရုံးသည့်နေရာ၊ ၁၅၂၂၃၊ ဘုရားလီကျော်၊ ရန်ကုန်။

အမှု	အမည်	ကျော်ကျင်	အရိုင်အသိင်	စုနှစ်ပတ်	လက်မှတ်
၁။	ရွှေတော်ချော်	(၆၃.၀၇၃.၄၂၅)	၁၁၁၈	-	၂၉၂၂၄၄
၂။	ရွှေ:ရွှေ	၁၁	၁၁	-	
၃။	ရွှေ:သော်	(၆၃.၀၇၃.၄၃)	၁၁	-	၂၈
၄။	ရွှေကျော်	၁၁	၁၁	-	၂၁၁၁
၅။	ဒေဝါ၊	(၆၃.၀၇၃.၄၅)	၁၁	-	၁၁
၆။	သော်	(၆၃.၀၇၃.၄၇)	၁၁	-	၂၂
၇။	သော်	(၆၃.၀၇၃.၄၈)	၁၁	-	၂၃
၈။	သော်	(၆၃.၀၇၃.၄၉)	၁၁	-	၁၁
၉။	သော်	(၆၃.၀၇၃.၅၀)	၁၁	-	၁၀
၁၀။	သော်	(၆၃.၀၇၃.၅၁)	၁၁	-	၁၁
၁၁။	သော်	(၆၃.၀၇၃.၅၂)	၁၁	-	၁၁
၁၂။	သော်	(၆၃.၀၇၃.၅၃)	၁၁	-	၁၁

ကုန်စပ်လုပ်သည့်နေရာ: ပတ္တဝါဘုရား၏။ ရာထူး: ပုဂ္ဂနိုင်နှင့် အော်လီဒီယာ (၁၇)ရက်

စဉ်	အမည်	အကျဉ်းချုပ်	အကြပ်အတိုင်	ရန်နယ်	လက်ဖုန်
၀၈	မရှိ	၁၃၅၂၇၂	၆၀၄၃၁၃	-	/
၂၂	ဒေါ်ချို့	v	-	-	-
၂၄	မ မြှုံ	n	-	-	/
၂၅	ရှိ: ထဲ:	v	-	-	၀၉:
၂၆	စွာလို	ii	-	-	ခွဲ့ကုံး
၂၇	ဒေါ်မြှုံ	u	-	-	မြို့
၂၈	ရှိ: ပူ	ii	-	-	ရှိမူးသွာ
၂၉	နရီ: ပုံ	u	u	-	နရီ ပုံ
၂၁၁	ဒေါ်မြှုံ	u	u	-	ဒေါ်မြှုံ

ကျင့်ပြန်လည်သွင်းစေရာ		ပင်မြန်မာနှင့်ဂျိဒ္ဓဘာသီ	ရုပ်နှံ၊ ပွဲဝတ္ထနမှူးအောင်		
စဉ်	အမည်	ကဏ္ဍအညွတ်	အလုပ်အတိုင်	စုနံပါတ်	လက်မှတ်
၁။	ချို့တော်	ပေါ်မြို့ရုံ	ဆောင်ရွက်	-	✓
၂။	မြေသူသူ	၅	-	-	✓
၃။	ဇူးအုံ	၆	-	-	၄၆၀၀
၄။	ချို့ကျော်အော်	၇	-	-	အကျိုး
၅။	ချို့ဖွံ့ဖြိုးကို	၈	-	-	ကု
၆။	မြန်မာစွဲ	၉	-	-	✓
၇။	ချို့ကျော်	၁၀	-	-	ဘွဲ့
၈။	ချို့ကျော်	၁၁	-	-	ဘွဲ့
၉။	ချို့ကျော်	၁၂	-	-	ဘွဲ့
၁၀။	ချို့ကျော်	၁၃	-	-	ဘွဲ့

တိကျိုး ကျောက်ပါသော်လည်း ရေဒွာင့်၊ လျှပ်စစ်စာတိအောက်မှုပြန်လည် ပုဂ္ဂန်မြို့တိရိစ္ကာများလုပ်စွမ်းမြှင့် (EIA) နှင့် ယင်းသတ်၌ ရှင်းကျင်စာတိပြန်လည် ကျောက်ပါသော်လည်းကောင်း၊ အောက်ပါသော်လည်းကောင်း၊ အစိမ်းဆောင်း၊

ကုမ္ပဏီရုံး		အမှတ်	အမှတ်	အမှတ်	အမှတ်	လက်နစ်
၁။	၁၃၅	၂၇၈	၂၇၈	၂၇၈	—	၂၇၈
၂။	၁၃၆	၂၇၈	၂၇၈	၂၇၈	၀၉ ၄၉၀၈၀၀	၁၃၆
၃။	၁၃၇	၂	၂	၂	—	၁၃၇
၄။	၁၃၈	၂	၂	၂	—	၁၃၈
၅။	၁၃၉	၂	၂	၂	—	၁၃၉
၆။	၁၄၀	၁၁	၁၁	၁၁	—	၁၄၀
၇။	၁၄၁	၁၁	၁၁	၁၁	—	၁၄၁
၈။	၁၄၂	၁၁	၁၁	၁၁	—	၁၄၂
၉။	၁၄၃	၁၁	၁၁	၁၁	—	၁၄၃
၁၀။	၁၄၄	၁၁	၁၁	၁၁	—	၁၄၄
၁၁။	၁၄၅	၁၁	၁၁	၁၁	—	၁၄၅

တိုက်စံ ကျောင်းမြို့အား ပရာနာဂွဲ၊ လျှိုင်စံတော်အားပေါ်ရှိသွေးကို ဖော်ပြန်ခြင်း (EIA) နှင့် တိုဘတ်၌ ရှိုးပောင်းတင်ပြခြင်း  
ကျောင်းမြို့အား အမျှော်ပြည်သူသောထားရှုံးမြို့မြို့ အစ်အဆား၊

ကျောင်းမြို့သို့ မြတ်ဆောင်ရွက်မှုများ ပေါ်ပေါ်မှုများ အမျှော်ပြည်သူသောထားရှုံးမြို့မြို့ အစ်အဆား၊

စဉ်	အမည်	ကျောင်းမြို့	အလုပ်အကိုင်	ဖုန်းနံပါတ်	လက်မှတ်
၁	ဦးအောင်	ပင်းကျော်	ကျော်ယာ	၀၉-၈၇၄၀၄၄၈၀၃	၂၅၈၂
၂	ဦးမြင်		"	၀၉-၈၇၃၂၈၅၀၇	၁၃၃၃
၃	ဦးအောင် နှင့် ဦးအောင်	ပေါ်ပေါ်	"	၀၉-၇၇၆၆၀၅၀	၂၅၃၃၆၇၈
၄	ဦးအောင် နှင့် ဦးအောင်	ပေါ်ပေါ်	"	၀၉-၇၇၃၈၀၇၅၄	၂၅
၅	ဦးအောင်	ပေါ်ပေါ်	"	၀၉-၇၇၀၈၀၄၄	၂၅၃၃၆၇၈
၆	ဦးအောင်	ပေါ်ပေါ်	ကျော်ယာ	၀၉-၇၇၁၅၇၇၅၇၄	၂၅၃၃
၇	ဦးအောင်	ပေါ်ပေါ်	ကျော်ယာ	၀၉-၇၇၁၅၇၇၅၇၄	၂၅၃၃
၈	ဦးအောင်	ပေါ်ပေါ်	ကျော်ယာ	၀၉-၇၇၁၅၇၇၅၇၄	၂၅၃၃
၉	ဦးအောင်	ပေါ်ပေါ်	ကျော်ယာ	၀၉-၇၇၁၅၇၇၅၇၄	၂၅၃၃
၁၀	ဦးအောင်	ပေါ်ပေါ်	ကျော်ယာ	၀၉-၇၇၁၅၇၇၅၇၄	၂၅၃၃

တိုက်စံ ကျောင်းမြို့အား ပရာနာဂွဲ၊ လျှိုင်စံတော်အားပေါ်ရှိသွေးကို ဖော်ပြန်ခြင်း (EIA) နှင့် ပေါ်ပေါ်ရှိုးပောင်းတင်ပြခြင်း  
ကျောင်းမြို့အား အမျှော်ပြည်သူသောထားရှုံးမြို့မြို့ အစ်အဆား၊

ကျောင်းမြို့သို့ မြတ်ဆောင်ရွက်မှုများ ပေါ်ပေါ်မှုများ အမျှော်ပြည်သူသောထားရှုံးမြို့မြို့ အစ်အဆား၊

စဉ်	အမည်	ကျောင်းမြို့	အလုပ်အကိုင်	ဖုန်းနံပါတ်	လက်မှတ်
၁	ဦးလျှိုင်	ပင်းကျော်	ကျော်ယာ	-	၂၅၃၃
၂	ဦးအောင်	II	ကျော်ယာ	-	၂၅၃၃
၃	ဦးအောင်	II	"	-	၂၅၃၃
၄	ဦးအောင်	II	ကျော်ယာ	-	၂၅၃၃
၅	ဦးအောင်	II	ကျော်ယာ	-	၂၅၃၃
၆	ဦးအောင်	II	"	-	၂၅၃၃
၇	ဦးအောင်	II	"	-	၂၅၃၃
၈	ဦးအောင်	II	"	-	၂၅၃၃
၉	ဦးအောင်	II	ကျော်ယာ	-	၂၅၃၃
၁၀	ဦးအောင်	II	ကျော်ယာ	-	၂၅၃၃
၁၁	ဦးအောင်	II	ကျော်ယာ	-	၂၅၃၃

တိကျို့မှု ကျောက်စီဒေသသို့ ရေးဆွဲပေးပို့ လျှပ်စီမံတော်အားပေါင်းလုပ်ရေးတွင် ထပ်မံပေါင်းလုပ်ရေးမှုပါန်းမြိုင် (EIA) နှင့် ထပ်မံပေါင်းလုပ်ရေးမှုပါန်းမြိုင် တော်ဆွဲပေးပို့ အော်လုပ်ချုပ်သို့ သောကော်မတီမှုပါန်းမြိုင် အဆင့်မြှင့်ဆုံး အဆင့်မြှင့်ဆုံး

କୁଣ୍ଡଳିପୁରୀରେ କାହାରେ କାହାରେ

ရက်စွဲ: ၂၁၁၉နတ်၊ အေဖောင်ဝါရီလ (၁၃)ရက်

**କୁଣ୍ଡଳପ୍ରିୟାଲ୍ୟାନ୍ତିକରଣ** | ଏହି ଶିଳ୍ପିଙ୍କର ମହିଳାଙ୍କ ଜୀବନକୁ ଉପରେ ଦେଖିବାରେ ଆମଙ୍କ ଅନୁଭବ ହେଲାମାତ୍ରାଙ୍କ କଥା ହେଲାମାତ୍ରାଙ୍କ କଥା

ရက်ပွဲး၊ ၂၀၁၉ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၂၅)ရက်

အနှစ်	အသေးစိတ်	စာမျက်နှာ	ဆုပ္ပန်ကိုင်	ဖုန်းနံပါတ်	လုပ်
၁။	ချိန်ချုပ်းပြီး	၁၁	၁၁	-	ချုပ်
၂။	ခေါ်လွှားလွှား	ၧ၁	ၧ၁	-	ချုပ်
၃။	ချိန်ရှုံး	၄	၄	-	ချုပ်
၄။	ချိန်နှုန်း	၆	၄	-	ချုပ်
၅။	ချိန်ချုပ်	၄	၄	-	ချုပ်
၆။	၁၁၈	၄	၄	-	၁၁၈
၇။	၂၁၃၁၉၅	၄	၄	-	၂၁၃၁၉၅
၈။	ချိန်း	၁၁	၁၁	-	ချုပ်
၉။	ချိန်ပါမာ	၁၁	၁၁	-	ချုပ်
၁၀။	၁၁၇၅၂၂	၄	၄	-	၁၁၇၅၂၂
၁၁။	ချိန်ချုပ်	၁၁	၁၁	-	ချုပ်
၁၂။	ချိန်ချုပ်	၁၁	၁၁	-	ချုပ်
၁၃။	ချိန်ချုပ်	၁၁	၁၁	-	ချုပ်

## Appendix 19 Attendent list of Final Public Consultation

လီးတုစ်စက္မာကိုပါဝေသွားပါ။ စရိတ်ဆင်တော်သာဝယ်ပစ်ဖို့ အမျှမြှင့်ပို့သောကာတော်မြှင့် အပေါ်အနေဖို့ တော်စော်ပေါ်မှုများများ					
ဘဏ္ဍာန်တော်မြှင့်၊ ရုပ်ပိုင်ခံ/ စာသံပြည့်သွေးချုပ်				ရမ်းခွဲ : ပုဂ္ဂိုလ် မှန် စာလ (၇) ရက်	
စဉ်	အမည်	အကျဉ်းသည်	အကြောင်း	မာတ်သွေးရန်မှု	စက်မှု
၁	ရွှေမြစ်	အရှေ့၊ အမြင်	အခြားသာ		စောင်း
၂	ပွဲရွှေ	၁၁	၁၁		၅၃
၃	ဒါ	ၨ	၉		၈၇
၄	ဒါနိုင်	၈	၈		၈၇
၅	ဒါနိုင်				၈၇
၆	သာစောင်း	၁			၁၀၇
၇	ဒါ		အပေါ်အနေ		၁၀၇
၈	မာတ်တော်		မာတ်တော်		၁၀၇
၉	မာတ်တော်				၁၀၇

တိုက်ခွဲရန်အသေးစိတ် စေရန်မှုပွဲတော်သာများပေါင်းစပ် အစိတ်အသေးစိတ် တော်များဖြစ်ပါသည်။

ဘဏ္ဍာရေးဝန်ကြီးခွဲသုတေသန၊ စေရန်မှုပွဲတော်သာများ

ရက်စွဲ : ၂၀၁၉ ဇန်နဝါရီ ၁၀ (၇) ရက်

စဉ်	အမည်	ကော်မြေအမည်	အကျဉ်းဆိုင်	ဓာတ်သွေ့မှုပိန်းများ	လက်မှတ်
၁၁	အောင် အောင်	၁၃၃၀၅၀၃	မြန်မာ	၀၇ ၄၆၀ ၁၃၂ ၈၄၆	၂၅
၁၂	ဒေါ် မင်္ဂလာ	၁၁	၁၁		၆၄
၁၃	ဒေါ် အောင်	၁၁	၁၁		၁၇၅
၁၄	အောင်				၂၇
၁၅	ဒေါ် မင်္ဂလာ				၁၁၃
၁၆	ဒေါ် မင်္ဂလာ				၂၇
၁၇	အောင် အောင်				၁၁၁၁၅
၁၈	အောင် အောင်				၄၃၁
၁၉	အောင် အောင်				၁၁၁၁၅

တိုက်ခွဲရန်အသေးစိတ် စေရန်မှုပွဲတော်သာများပေါင်းစပ် အမှားပြည်းစွဲထောက်တွယ်လျှော့

ဘဏ္ဍာရေးဝန်ကြီးခွဲသုတေသန၊ စေရန်မှုပွဲတော်သာများ

ရက်စွဲ : ၂၀၁၉ ဇန်နဝါရီ ၁၀ (၇) ရက်

စဉ်	အမည်	ကော်မြေအမည်	အကျဉ်းဆိုင်	ဓာတ်သွေ့မှုပိန်းများ	လက်မှတ်
၁	ဒေါ် မင်္ဂလာ				၁၁၁၁၅
၂	အောင်		၁၀၁၁၅		၁၁၁၁၅
၃	အောင်		၁၁		၁၁၁၁၅
၄	အောင်		၁၁		၁၇၅
၅	ဒေါ် အောင်	၁၃၃၀၅၀၃	မြန်မာ		၁၇၅
၆	ဒေါ် အောင်	၁၁	၁၁		၁၁၁၁၅
၇	အောင်	၁၁	၁၁		၁၇၅
၈	အောင်	၁၁	၁၁		၁၇၅
၉	အောင်	၁၁	၁၁		၁၇၅
၁၀	အောင်	၁၁	၁၁		၁၇၅
၁၁	အောင်	၁၁	၁၁		၁၇၅
၁၂	အောင်	၁၁	၁၁		၁၇၅
၁၃	အောင်	၁၁	၁၁		၁၇၅

ବେଳିପତ୍ର - ୧ ମାର୍ଚ୍ଚନ୍ଦ୍ର

တော်မြတ်စွာပို့ဆောင်ရွက်နိုင်သူများ အလေ့လျော်လှယ်အားလုံးများ၏ သမုပ္ပါဒ်ပြုသူသာများများမြှင့်၊ အဝေးအမျှများ၏ တက်ခေါက်ပော်များများ၏

အကြောင်းအရာများ ရုပ်ပိုင်း/ စောင့်ပြည့်သူများ

မြတ်စွာ မြတ်စွာ မြတ်စွာ မြတ်စွာ

အမှတ်	အသေစဉ်	အကြောင်းပုံ	အကျင့်အရွယ်	အက်ဒဲနှင့်	လက်မှတ်
၁	သီခိုင်နှစ်	ပျော်မျှ	၈၀၈၁ ဧပြီ	-	မြတ်စွာ
၂	ပါနာရီ	ပျော်မျှ	-	-	သူ့ပါ
၃	ဆုနှစ်	-	-	-	မြတ်
၄	ကျော်များ	-	-	-	ပေါ်

လီကုန်စောက်ပါနဲ့သွေး၊ ဝတ္ထုမှုအောက်ဆောင်ရွက်၍ အမျှမြှုပ်၍သွေး၊ ဆင်သွေးသို့ တို့ကောက်ခြားမှုတော်း

4

အကြောင်းကျင့်မှုပုံ၊ လိပ်စီရင်၊ လာသနပို့ဆောင်ရွက်

ପରିଚ୍ୟ : + ୨୦୨ ଲୁହାଣୀ ଜାତିପାଇଁ ( ) ଗାନ୍ଧି

ନାମ	ପାତ୍ରବିନ୍ଦୁ	ଅନୁଷ୍ଠାନିକ ପାତ୍ରବିନ୍ଦୁ	ଅନୁଷ୍ଠାନିକ ପାତ୍ରବିନ୍ଦୁ	ଅନୁଷ୍ଠାନିକ ପାତ୍ରବିନ୍ଦୁ	ଅନୁଷ୍ଠାନିକ ପାତ୍ରବିନ୍ଦୁ
୧୦	ଶ୍ରୀ ପାତ୍ରବିନ୍ଦୁ	ଅନୁଷ୍ଠାନିକ ପାତ୍ରବିନ୍ଦୁ	ଅନୁଷ୍ଠାନିକ ପାତ୍ରବିନ୍ଦୁ	ଅନୁଷ୍ଠାନିକ ପାତ୍ରବିନ୍ଦୁ	ଅନୁଷ୍ଠାନିକ ପାତ୍ରବିନ୍ଦୁ

① ~~sun~~

ကျောက်ပိုင်ဆက္ကား၊ ရုပ်ပိုင်း၊ အသာစြော်တုန်း

Digitized by srujanika@gmail.com

အမှတ်	အမည်	အကျဉ်းသယ်ယူ	အကျဉ်းဆောင်	ဆက်သွယ်စွမ်းရန်	လက်မှတ်
၃	ဦးအောင်ခါန်	ကုမ္ပဏီမင်္ဂလာ	ဓမ္မပိုင်း	မြန်မာနာ	မြန်
၅	အောင်ခါန်	ကုမ္ပဏီမင်္ဂလာ	ဓမ္မပိုင်း	ဓမ္မပိုင်း	ဓမ္မ

10

တိက္ခင်တွေကိုပါမ်သူများ အရွယ်အစွဲတော်းခွဲနေဆောင်ရွက်ဖို့ အမြတ်မြတ်သူသောတော်းမှုပြင်၊ အဝေးအမြတ်သူ တက်သွေ့ရောင်းဘဏ်မှုပြင်

ကုန်သိမ်ဆတ္တာ၊ ရုပ်ပိုင်း/ ဓာတ်ပြည့်သူများ

ପ୍ରକାଶିତ ଦିନ: ୧୦୦ ମୁହିଁ ବାହାର (୨) ଫିଲ୍

1000

①

တိက္ခစားကျော်မီဒီယာသား အထူးအနွေတော်သာမဏေပိုင်း၏ အမှာပို့သွားရေးဘဏ်မှုပိုင် အလိုအမြောက် ထော်ရောက်လေသာမဏေများ

လျှော်ဝက္ခအုံ၊ ရန်ပို့ချုပ်/ နဘားမြော်သွေများ

ପ୍ରକାଶିତ : ୨୦୧୭ ଫେବୃଆରୀ (୨) ପରିମା

အမှု	အမည်	လက္ခဏာ/ဆန်	အကျဉ်းဆောင်	ဆင်သွယ်ရန်	လက်မှတ်
၁၁	ဒီဇိုင်း ပေါင်း	ပြင်	စောင့် ပါ	၀၇၇၆၀၄၃၃၉၃	ပြ
၂၆	နှိမ် ပန် ဝျော်	-	-		TH

LG Smart

တိကျိုးကြောင်းမီးသွေ့ပုံ၊ ဓရဓရအောင်အဆောင်ရွက်မှုများ၊ အမျှမျှပို့သွားသောလုပ်များ၊ အဝန်ဆောင်ရွက်မှု တို့မြောက်တည်ဆောက်မှုများ

ବ୍ୟକ୍ତିଗତ ଅନୁଷ୍ଠାନିକ ପରିମାଣରେ

ପାଠ୍ୟ କରିବାର ଅନୁଭବ ହେଲା (୧) ପାଠ୍ୟ

စဉ်	အမည်	အကျဉ်းချုပ်	အကြောင်းရင်	ဆင်သွယ်ရန်ရန်	တင်ပိုဒ်
၁။	မြန်မာ့မှု	မီ. ၃၅ ၂	၁၀၀၇၂	-	အစွဲ
၂။	ပေါ်မြန်.	၈၃၃ ၂	၁၁	-	အပို
၃။	ပြန်.	၉၃၃ ၂	၁၁	-	ဒါ
၄။	နှိုင်္ခားမှု	၄	-	-	အပို
၅။	သုတေသန	၁	-	-	၁၄
၆။	စံမြန်	၁	-	-	၁၄

(3)

လီကျစ်စက္ရာပါနီဆွေသုံး စရိတ်မှုပြင်လုပ်သာဝပေါင်စု၏ သမုပ္ပါဒ်ပြည်ထဲသောစောင့်တော်များမြို့၊ အဝါယာများမြို့ တော်စောင့်လာသူများမှာရှိ၏

မြို့နှင့်ရွှေ့  
မြန်မာနိုင်ငြား ရုပ်ပိုင်း/ စာသင်ပြည်သွား

ရုပ်ခွဲ့၊ ပေါ်စွဲ စွမ်း ဝယ် ( ) ရန်

စဉ်	အမည်	အကျဉ်းသည်	အရုပ်စာရိုင်	ဆက်သွယ်ရန်ရန်	လက်မှတ်
၁	နောင် ထွေး	မြို့ကွဲ့မြေး	၆၀၈၂၁၃		ထွေး
၂	နိုးမြေး	၇၇	၆၁၁		မြေး
၃	မြို့ဘြို့	၇၇	—		မြို့ဘြို့
၄	မြို့မြေး	၇၇	၇၇		မြေး
၅	မြို့လုံး	၇၇	၇၇		လုံး
၆	မြို့မြေး	—			မြို့မြေး
၇	မြို့ စိန်				စိန်
၈	မြို့ ကြေး	မြေး			ကြေး
၉	မြို့မြေး	၁၃.၃၃၃	၆၀၈၂၁၃	၀၉ ၄၅၀၃၇၃၃၇	မြေး
၁၀	မြို့မြေး	၇၇	၇၇		မြေး

(3)

လီကျစ်စက္ရာပါနီဆွေသုံး စရိတ်မှုပြင်လုပ်သာဝပေါင်စု၏ သမုပ္ပါဒ်ပြည်ထဲသောစောင့်တော်များမြားမြို့၊ အဝါယာမြားမြို့ တော်စောင့်လာသူများမှာရှိ၏

မြို့နှင့်ရွှေ့  
မြန်မာနိုင်ငြား ရုပ်ပိုင်း/ စာသင်ပြည်သွား

ရုပ်ခွဲ့၊ ပေါ်စွဲ စွမ်း ဝယ် ( ) ရန်

စဉ်	အမည်	အကျဉ်းသည်	အရုပ်စာရိုင်	ဆက်သွယ်ရန်ရန်	လက်မှတ်
၁	မြို့မြေး				မြို့မြေး
၂	မြို့မြေး				မြို့မြေး
၃	မြို့မြေး				မြို့မြေး
၄	မြို့မြေး				မြို့မြေး
၅	မြို့မြေး				မြို့မြေး
၆	မြို့မြေး				မြို့မြေး
၇	မြို့မြေး				မြို့မြေး
၈	မြို့မြေး				မြို့မြေး
၉	မြို့မြေး				မြို့မြေး
၁၀	မြို့မြေး				မြို့မြေး

(3)

လိုက်နေရာတိုင်းဒေသင်း၊ စောများနှင့်အပေါက်လုပ်ခန်းများပြည်ထဲသောထားဝယ်ဖြင့်၊ အစိတ်အများသို့ တက်ရောက်ဟန္တများတော်း၏

**မြန်မာ့ နှင့်  
ကြော်သွေ့နှင့် အသံပြည်သွေ့**

ရုပ်သီး ၁ ပေးလုပ်မှု ၁၀၈ ( ) ရန်

စဉ်	အမည်	ကျော်ဆည်	အကျဉ်းဆိုင်	ဆက်သွယ်ရန်	လက်မှတ်
၁	ဦးမြန်မာ့				၁၆၇
၂	ဦးမြန်မာ့				၄
၃	ဦးမြန်မာ့				၁၁၅
၄	ဦးမြန်မာ့				၁
၅	ဦးမြန်မာ့				၁၁၉
၆	ဦးမြန်မာ့				၄၃၈
၇	ဦးမြန်မာ့				၁၃၇
၈	ဦးမြန်မာ့				၂၇

(4)

လိုက်နေရာတိုင်းဒေသင်း၊ စောများနှင့်အပေါက်လုပ်ခန်းများပြည်ထဲသောထားဝယ်ဖြင့်၊ အစိတ်အများသို့ တက်ရောက်လာသွားတော်း၏

**မြန်မာ့  
ကြော်သွေ့နှင့် အသံပြည်သွေ့**

ရုပ်သီး ၁ ပေးလုပ်မှု ၁၀၈ ( ) ရန်

စဉ်	အမည်	ကျော်ဆည်	အကျဉ်းဆိုင်	ဆက်သွယ်ရန်	လက်မှတ်
၂၁	ဦးမြန်မာ့	ဦးမြန်မာ့	မောင်ယာ		၁၀၀
၂၂	ဦးမြန်မာ့	"	"		၁၁၅
၂၃	ဦးမြန်မာ့	"	"		၁၁၅
၂၄	ဦးမြန်မာ့	"	"		၁၁၇
၂၅	ဦးမြန်မာ့	"	"		၁၂
၂၆	ဦးမြန်မာ့	"	"		၁၁၅
၂၇	ဦးမြန်မာ့	"	"		၁၁၅
၂၈	ဦးမြန်မာ့	"	"		၁၁၅
၂၉	ဦးမြန်မာ့	"	"		၁၁၅

လုပ်နည်းကုန်ကိစ္စအသွေးပွဲ၊ ဓရနှင့်ဆွဲတာဝန်ဘဏ်ဆင်ပြု၏ ထမျွဲပြည့်သူသေတာဘဏ်ရုပ်ပြုမြို့၊ အမြင်အမြတ်သူ၏ တက်ခဲ့ရာကိစ္စတုပ္ပန္နာရေးမြို့

နိုင်သူများ၊ ပြည်သူများ၊ ပြည်သူများ၊ ပြည်သူများ၊ ပြည်သူများ

Digitized by srujanika@gmail.com

ດែលក្នុងពាណិជ្ជកម្មនេះ គឺជាប្រចាំបាច់រួមទាំងប្រចាំឆ្នាំ។ រាយក្រឹងបានបង្កើតឡើង ដើម្បីជួយប្រជុំប្រជាធិបតេយ្យ និងប្រជុំប្រជាពលរដ្ឋ។

ပို့ဝသနတေသနပုဂ္ဂန်း၊ ရန်ပြည်နယ်/ မသဘောတူပြည်သွား

ପାଇଁଦ୍ରୁ କାହାର କଥାରେ ଉପରୁ ( ) ଲାଗି

အမှတ်	အမည်	လေယဉ်အမည်	အကြောင်းပိုင်	ဆက်သွယ်မှုပိုင်များ	လက်မှတ်
၁	ရ.ရဲ.၁၅၇		ကမ်းပါး		၁၂
၂	၃၆၁၁၄		၁၁		၁၂
၃	၅၉၁၄		၁၁		၁၂
၄	၁၁၁၄၄၄၈		၁၁		၁၂
၅	၁၁၁၁၁၁၁		၁၁		၁၂
၆	၁၁၁၈		၁၁		၁၂
၇	၁၁၁၄		၁၁		၁၂
၈	၁၁၁၄		၁၁		၁၂
၉	၁၁၁၄		၁၁		၁၂
၁၀	၁၁၁၄		၁၁		၁၂
၁၁	၁၁၁၄		၁၁		၁၂
၁၂	၁၁၁၄		၁၁		၁၂
၁၃	၁၁၁၄		၁၁		၁၂
၁၄	၁၁၁၄		၁၁		၁၂
၁၅	၁၁၁၄		၁၁		၁၂
၁၆	၁၁၁၄		၁၁		၁၂
၁၇	၁၁၁၄		၁၁		၁၂
၁၈	၁၁၁၄		၁၁		၁၂
၁၉	၁၁၁၄		၁၁		၁၂
၂၀	၁၁၁၄		၁၁		၁၂

(4)

တိကျိုင်းကျော်ပါးစွဲသုတေသန၊ စရိတ်ဆက်စာတိအားပေါင်းစပ်၊ အမှုပြည်တွင်သာတေသနပြုပါ။ အစိတ်အများသို့ တက်ဖောက်လာသူများအောင်။

ပို့ဆောင်ရန်၊ ပို့ဆောင်ရန်/ ဆောင်ရွက်သူများ

ရှင်စွဲ : + ၂၀၁၉ ရက်: ၀၆၀၈ (၅) ရက်

စဉ်	အမည်	ကျော်ဆည်	အကျဉ်းဆိုင်	ဓက်သွေ့ပို့စွဲ	ဓက်နှစ်
၁	မိုး မောင်		မောင် ၁၁၁	၀၇၄၅၃၉၄၄၄၄၂၄	၁၁၁
၂	မှောင်	မြို့သွေ့၈၈၈	"		၁၁၁
၃	ဘုံ ဝါ	"	"		၁၁၁
၄	မြို့သွေ့၈၈၈	"		၀၇၄၅၃၉၄၄၄၄၂၄၁	၁၁၁
၅	မြို့သွေ့၈၈၈				
၆	မြို့သွေ့၈၈၈				
၇	မြို့သွေ့၈၈၈				
၈	မြို့သွေ့၈၈၈				
၉	မြို့သွေ့၈၈၈				
၁၀	မြို့သွေ့၈၈၈				

(5)

တိကျိုင်းကျော်ပါးစွဲသုတေသန၊ စရိတ်ဆက်စာတိအားပေါင်းစပ်၊ အစိတ်အများသို့ တက်ဖောက်လာသူများအောင်။

ပို့ဆောင်ရန်၊ ပို့ဆောင်ရန်/ ဆောင်ရွက်သူများ

ရှင်စွဲ : + ၂၀၁၉ ရက်: ၀၆၀၈ (၆) ရက်

စဉ်	အမည်	ကျော်ဆည်	အကျဉ်းဆိုင်	ဓက်သွေ့ပို့စွဲ	ဓက်နှစ်
၁	မောင် ၁၁၁	၃၁၆၂၄၅၅၇၂	၁၀၉၂၁၁	၀၇-၂၀၁၃၆၅၈၀	၁၁၁
၂	မြို့သွေ့၈၈၈	၁၁	၁၁	၀၇-၄၂၁၄၂၇၀၅၃	၁၁၁
၃	မြို့သွေ့၈၈၈		"		၁၁၁
၄	မြို့သွေ့၈၈၈		"		၁၁၁
၅	မြို့သွေ့၈၈၈		၁၀၉၂၁၁		၁၁၁
၆	မြို့သွေ့၈၈၈		"		၁၁၁
၇	မြို့သွေ့၈၈၈	"	"		၁၁၁
၈	မြို့သွေ့၈၈၈	"	"		၁၁၁
၉	မြို့သွေ့၈၈၈	"	"		၁၁၁
၁၀	မြို့သွေ့၈၈၈	"	"		၁၁၁

(3)

လီကျစ်ဓက္ခရားပါးအသွေးပို့ စောန္တမှုတော်အားပေါင်းစပ် သမုပ္ပါယ်လွှာအတာထောက်ပြု။ ဆင်းတော်များ တက်လောက်လာသူများလို့

လီကျစ်ဓက္ခရားပါးအသွေးပို့ စောန္တမှုတော်အားပေါင်းစပ် သမုပ္ပါယ်လွှာအတာထောက်ပြု။ ပြောဂျောက်။

မူနံ ၁၁ ပော်စုန်း ပေးလ (၅) ရန်

စဉ်	အမည်	ကျော်ဆည်	အကျဉ်းဆိုင်	ဆက်လွှာပို့ရန်	လက်မှတ်
၃	ဦးဘေး	မိ. ၈၂-၉၀၄၃	၈၁၀၆၇၃၂		၁၂၁၇
၅	ဒေါ်အောင် ဇား	"	"		၁၆၄၃၅
၇	နိုင် မြင်း၊ လင်း	"	"		၂၇၂၅
၉	ရန် အင်း၊ မြင်း				၂၇၃
၁၁	မြိုင်း အင်း	"	"		၂၇၄
၁၂	မင်္ဂလာ	"	"		၂၇၅
၁၃	ဒေါ်အောင်	"	"		၁၁၁၆
၁၅	အောင်	"	"		၁၁၁၇
၁၇	အောင်	"	"		၁၁၁၈
၁၉	မြိုင်း	"	"		၁၁၁၉

(6)

လီကျစ်ဓက္ခရားပါးအသွေးပို့ စောန္တမှုတော်အားပေါင်းစပ် သမုပ္ပါယ်လွှာအတာထောက်ပြု။ ဆင်းတော်များ တက်လောက်လာသူများလို့

ပေးလွှာပို့ရန်အကျိုး ဖိနိုင်းပါး အသေးပြု၍ ဝှက်များ

မူနံ ၁၁ ပော်စုန်း ပေးလ (၁) ရန်

စဉ်	အမည်	ကျော်ဆည်	အကျဉ်းဆိုင်	ဆက်လွှာပို့ရန်	လက်မှတ်
၃	အောင်	၁၂၁၇၁			၁၂၁၇
၅	အောင်	"			၁၂၁၇၁
၇	မြိုင်းအောင်	၁၂၁၇၁၁၁၃	၁၁၀၆၇၃၂	-	၁၂၁၇၁
၉	အောင်				၁၁၁၆
၁၁	အောင် အောင်	"	"		၁၁၁၇
၁၃	အောင်	"	"		၁၁၁၇
၁၅	အောင်	"	"		၁၁၁၇
၁၇	အောင်	"	"		၁၁၁၇
၁၉	အောင်	"	"		၁၁၁၇
၂၀	အောင်	"	"		၁၁၁၇

②

တိကျိုင်းကျော်မီးသွေ့သုံး အရှင်မြတ်စွာဘဏ်ပစ်ချိန် အများပြည်သွားရေးဘဏ်မြတ်စွာ အင်္ဂါနားသို့ တက်ခဲ့ရတိုက်လာသွားရေး

တော်ကြိုင်ဝယ်ယူ (ခမြားကိုပိုင်)၊ ခမြိုင်ခိုင်၊ ခေါ်သာမြို့၏ယဉ်းယူ

ଓটৰিষ্ট : প্ৰকাশ দফত্ৰ মহাব (২) এন্ড

କ୍ରମିକ ଅନୁଷ୍ଠାନିକ	ଅନୁଷ୍ଠାନିକ ପତ୍ର	ଅନୁଷ୍ଠାନିକ ପତ୍ର	ଅନୁଷ୍ଠାନିକ ପତ୍ର	ଅନୁଷ୍ଠାନିକ ପତ୍ର
୧	ଶ୍ରୀ ପାତ୍ର	ଶ୍ରୀ ପାତ୍ର		
୨	ଶ୍ରୀ ପାତ୍ର	ଶ୍ରୀ ପାତ୍ର		

1200

①

တိကျိုးကြပ်ရန်အသေးစိတ်မှုပါန် အမြန်အငွေ့ကြပ်တော်ဘဏ်များ၏ အမြတ်မြတ်သူသေးသားများ၏ အဝေးအဖွဲ့အောင် တော်ဘဏ်များ၏

မြန်မာပိုင်ကျော်: ရုပ်ပိုင်စာ / အသာဆုံးပုံး

ପ୍ରକାଶିତ : ପରମାଣୁ ଫାଇଲ୍ ସାହାର (୨) ପରି

အမှု	အမည်	ကျော်စွဲအမည်	အကျင့်အကြံ	ဆင်းသွယ်လိပ်စုဗိုး	ဝင်္ဂီဒ်
၇	မြန်မာ့	မြန်မာ့	အကျင့်အကြံများ		<del>၁၂</del>
၈	ခြေထိ	ဦး	အကျင့်အကြံများ	၁၀၃။ၪ	၉၁။ၫ

1

Gesamtk

မြန်မာစာတမ္မား၊ ရန်ပိုဂိုး/ အသေခံပြည်သူများ

ପ୍ରକାଶିତ : ମହାଦେବ ପାତ୍ର (୨) ଫର୍ମ

အမှတ်	အသေစိန်	အကျဉ်းချုပ်	အကျဉ်းဆုံး	အတ်သွယ်ရန်	လက်မှတ်
၁.	ဒုးနှုန်း၏	၁၃၀၈၇ ၃၇၁	၂၀၀၇ ၄၇၁		၂
၂.	၁။ ၂၉၅၆	၁၁၁	၁၁၁		၁
၃.	၁။ ၂၉၅၆	၁၁၁	၁၁၁		၁
၄.	၁။ ၂၉၅၆	"	၁၁၁		၁၁၁
၅.	၁။ ၂၉၅၆	"	၁၁၁		၁၁၁
၆.	၁။ ၂၉၅၆	"	၁၁၁		၁၁၁
၇.	၁။ ၂၉၅၆	"	၁၁၁		၁၁၁
၈.	၁။ ၂၉၅၆	"	၁၁၁		၁၁၁
၉.	၁။ ၂၉၅၆	"	၁၁၁		၁၁၁
၁၀.	၁။ ၂၉၅၆	"	၁၁၁		၁၁၁

600

ຕົກລົງໂຄງກົງໃຫ້ອວຍວ່າ ອອດມາດຕະກິນຕະຫຼາມພາກທີ່ ອະນຸມັງວຽວເວກຕະຫຼາມໃຈໆ ວັດນີ້ແລ້ວກົງຕົກລົງໂຄງກົງໃຫ້ອວຍວ່າ

မြန်မာစုတေသနဝန်ကြော်ချုပ်ရွေး၊ ရန်ပိုင်းခွဲ/ စအသနပြည့်သူများ

ପ୍ରକାଶକ ନାମ : ପାତ୍ରିକା ପାତ୍ରିକା

စဉ်	အမည်	ကျော်သုတေသန	အကြိမ်စာရင်	ဆက်သွယ်ပုဂ္ဂန်း	လက်မှတ်
၁	ငောင်္ဂီ	ဘဏ် ၁၀၇	ရှိခိုင်နှီးတော်	-	၁၄၅၃
၂	မြန်မာ	ဒေါ် ၁၀၈	ဝေးကျော်	-	၁၆၉၂။
၃	ဒုံးချို့	"	ဝေးကျော်	၀၉-၈၇၇၄၅၆၄၃ၪ	၂၁၁၇
၄	ဒုံးချို့	"	ဝေးကျော်	၀၉-၂၄၅၂၀၃၂၄၉	၆၇၃

မြန်မာတေသနဝန္တရွေး ရုပ်ပိုင်း/ စောင့်ပြည့်သူများ

မြန်မာ နိဂုံးရွေ့ကြောင်း

စဉ်	အမည်	အကျဉ်းချုပ်မည်	အကျဉ်းဆောင်	ဆက်သွယ်ရန်ရန်	လတ်စွာ
၃၇	ခြောင်းချိန်	@ နိုင်. ဂျော်	ဂျော်		နှိမ်

တိုက်ခိုက်ရန်နှင့်အသေဆုံး အမြတ်ဆင့်တွက်သာမူပစ္စတိုင်း အမျှမြတ်သောစာမျက်နှာများ အလိုက်အများပါ၏ ထောက်ခိုက်ရန်

ପ୍ରତ୍ୟେକିକାଙ୍କାରୀ (ଅନୁଯାକରିତ) ଏକମିଶ୍ରଣ/ ଉତ୍ସାହିତ୍ୟାନ୍ତରୀକରଣ

ପ୍ରକାଶକ : ପରିମା ପ୍ରକାଶନୀ ଲିମଟେଡ୍ (୧) ଲମ୍ବା

အိပ်	အမည်	အကျဉ်းချုပ်	အကြောင်းရှိခိုင်	ဆင်လွှာလိပ်စီမံခိုင်	လက်စာတမ်း
၁	မြန်မာနိုင်ငြာန	အောက်ဖော်	၂၀၁၇ ခုနှစ်	၂၀၁၇ ခုနှစ်	မြန်မာနိုင်ငြာန
၂	ရွှေအင်္ဂလာ	အောက်ဖော်	"	"	မြန်မာနိုင်ငြာန

೧೫ ಕವಾಟ್

တိုက်ခိုက်များ၊ အရွယ်အစွမ်းဆောင်ရွက်သူများနှင့် အမြတ်မြှင်သွေးစွာလောက်ပါမည်။ ထောင်စုမြန်မာနိုင်ငြင်၊ တောင်စုမြန်မာနိုင်ငြင်၊ တောင်စုမြန်မာနိုင်ငြင်၊

လျှပ်စီမံချက်ရွာ (အပြောက်ပိုင်)၊ ရန်ပိုဂုံး/ ဆေသနပြည်သွေး (၁၃၁ မာ ကျိုး)၊

ଓটোৱা পাঠ্য বই

အမှတ်	အမည်	အကျဉ်းဆောင်ရည်	အကျဉ်းဆောင်ရွက်	ဆင်သွယ်ပစ္စနှင့်	လက်မှတ်
၁၁	မြန်မာနိုင်		ပေါင်းပါ		မြန်မာ
၁၂	နိုင်ငံခွဲ-၇၃။		၁		နိုင်ငံခွဲ
၁၃	ရွှေ့ဝါယာ		၁		ရွှေ့ဝါယာ
၁၄	မြန်				၁
၁၅	မြန်မာ၏၁၃၃			၆၀၁၄၈	

တိက္ခင်တွေကိုပါဝေသော စွမ်းဆောက်ထားလေလိုက်၏ အာများပြု၍သော်လည်းမြတ် ရှစ်ယနေ့တော်းလာသူများ

ରୂପାନ୍ତିକଗୁଡ଼ୀ (ଅନ୍ତର୍ଦ୍ଵାରା) ଏଣ୍ଟିକାର୍ଡ୍ / ଅନ୍ତର୍ଦ୍ଵାରାରେ କାହାରେ ?

ପ୍ରକାଶିତ ମାତ୍ରାଙ୍କିତ ଅଧ୍ୟାତ୍ମିକ ଗୁଣାତ୍ମକତା

အမှတ်	အမည်	အကျဉ်းသယ်ယူ	အကုန်စောင့်	ဆင်ထွက်ပို့ရန်	လက်မှတ်
၁	မောင်ဘုရား	သာမာဏ္ဍား	စောင်ဘာ		မြန်းသာ
၂။	ဒါနီချော်	၆	၆		၅၅၆၈၁
၃။	၆၃၀၇၀၆	၉၁			၆၅၁
၄	၀၉၁၀၉၁၀၇၁	၁၁	၁၁	၉၇၆၆၃၃၇၃၀၆ ၉၇၄၄၉၄၄၄၄	
၅	ဒါနီ	၉၁	၉၁		
၆	ဒါနီ		၁၁		၄၇၆
၇	ဒါနီအောင်	၁၁	၁၁		၁၁၁

2

လိုက်နေရာတို့သွေးပါ။ အရှင်မြတ်ဘုရားအပေါက်ဖို့ အမျှပြည့်သွေးခေါ်ထားလိုပြီ။ အင်အသနား၏ တက်ချောက်ကြေားမှာစာရွေး။

အခြေခံအကြောင်းပုဂ္ဂန်မှု စိတ်ဝင်းစာ / အဆင့်မြှင့်လွယ်မှု

ପାଇଁରେ କିମ୍ବା କିମ୍ବା କିମ୍ବା

အမှတ်	အမည်	အဖွဲ့အစည်းအမည်	အကုန်အကိုင်	ဆက်သွယ်ပြန်ရန်	စာတမ်း
၁၇	ရွှေ၊ ရွှေ	ရွှေ အသာဆေးကျော်			n
၁၈	ရွှေပါရွာ		h		
၁၉	၁၀၆		v		၁၀၆
၂၀	C ၃၃		v		၅၃၃
၂၁	၄။၇၇၄၄	အမောက်			
၂၂					
၂၃	ရွှေဘွဲ့၁၁ၦ	ရွှေဘွဲ့			
၂၄	ရွှေဘွဲ့၁၁ၦ	ရွှေဘွဲ့			

3

လေကြမ်းကျင်ပါမိမာသူမှာ အမြတ်မြတ်စွာတိုက်ဆောင်ရွက်နိုင်၏ အများပြည့်သွားသောကြော်စွဲများမှာ များသော်လည်း အကိုယ်ချင်း အကိုယ်ချင်းဖြစ်သော်လည်း အကိုယ်ချင်း

ကျေပိတ္တိစကြော်(ဝတေသနပိုင်း) ရုံးစိုက်ပွဲ/ ဆေသာကြော်သူများ ( အာ အာ ကျိုး )

ପ୍ରକାଶ ନିଧିମୁଦ୍ରା ଲିମଟେଡ୍ (୨୦୨୨) ଲିମଟେଡ୍

အ	အမည်	ကောက်ပွဲအမည်	ဆက်လက်ဘိရိ	ဆင်သွယ်ချိန်	လတ်စုဝါ
၁	ပုဂ္ဂိုလ်	အော်မားကျိုး	ခေါ်ပော		၂
၂	ခုနှစ်တင်	၅	၅		
၃	ပုဂ္ဂိုလ်	၅	၅		
၄	ပုဂ္ဂိုလ်	၅	၅		
၅	ပုဂ္ဂိုလ်	၇	၇		၆၃၀။
၆	ပုဂ္ဂိုလ်	၆	၆		၆၄။

③

လိပ်စီးကျင်းမြေသွားရုံး စောန္တအောင်တော်ဘဏ်ဝန်ဆောင်ရွက် အမှုပြည်သွေးဆောင်ရွက်ခြင်း အင်အာရာလို တက်ခဲ့ရတော်ဘဏ်မှုအဖြင့်

ဂျာလိုဝက္ခား(ခြားပိုင်) ရုပ်ပိုင်/ ဆောင်ရွက်သူများ (အောက်ဖော်)

ရုပ်ပိုင် + ပုံစံ ထုတ် ( ) ရက်

စဉ်	အမည်	ဓက္ခန္တအည်	အကုန်ထိုင်	ဆက်သွယ်ရန်	လက်မှတ်
၁	၀၉:	သာပါက္ခာ	ပေါ်ပါး		၄၃၂
၂	၂၁၅	၇	၇		
၃	၂၁၈	၇	၇		၂၂၄၁၇
၄	၁၀၇	၇	၇		
၅	၁၁၆၇	၇	၇		
၆	၁၂၇၈၇	၇	၇		
၇	၁၃၆၀၅	၇	၇		၀၇၃၁၅
၈	၁၃၈၃၈	၇	၇		၈၀၈
၉	၁၄၁၁၅	၇	၇		
၁၀	၁၅၂၁၇	၇	၇		၁၅၇:
၁၁					၁၁၇
၁၂					
၁၃					
၁၄					
၁၅					
၁၆					
၁၇					
၁၈					
၁၉					
၂၀					

④

လိပ်စီးကျင်းမြေသွားရုံး စောန္တအောင်တော်ဘဏ်ဝန်ဆောင်ရွက် အမှုပြည်သွေးဆောင်ရွက်ခြင်း အင်အာရာလို တက်ခဲ့ရတော်ဘဏ်မှုအဖြင့်

ဂျာလိုဝက္ခား(ဝတော်ပိုင်) ရုပ်ပိုင်/ ဆောင်ရွက်သူများ (အောက်ဖော်)

ရုပ်ပိုင် + ပုံစံ ထုတ် ( ) ရက်

စဉ်	အမည်	ဓက္ခန္တအည်	အကုန်ထိုင်	ဆက်သွယ်ရန်	လက်မှတ်
၁	၂၁၃		ပေါ်ပါး		၁၇
၂	၂၁၅၁၆	၂၁၃၁၇	✓		၂၁၃:
၃	၂၁၅၂၇	၂၁၃၁၇	✓		၁၇၁
၄	၂၁၇၅၅	၂၁၃၁၇	✓		၁၇၂
၅	၂၁၇၇၇	၂၁၃၁၇	✓		၁၇၃
၆	၂၁၇၉၇	၂၁၃၁၇	✓		၁၇၄
၇	၂၁၈၁၇	၂၁၃၁၇	✓		၁၇၅
၈	၂၁၈၃၇	၂၁၃၁၇	✓		၁၇၆
၉	၂၁၈၅၇	၂၁၃၁၇	✓		၁၇၇
၁၀	၂၁၈၇၇	၂၁၃၁၇	✓		၁၇၈
၁၁					
၁၂					
၁၃					
၁၄					
၁၅					
၁၆					
၁၇					
၁၈					
၁၉					
၂၀					

(4)

လိုက်နေရာ၏စီးပွားရေး၊ စောင့်ဒွတ်ဘဏ်ဘဏ်ရုံး၊ အမျှေးပြည်သူသေသာဝယ်ယူငြိုင်း ဆင်အဖွဲ့၏ တက်ခေါ်ပေးသွားစဉ်း

လွှမ်းစွဲကျော်(မြို့ခိုင်) ရန်ရိုး/ အသန္တိုင်းရွာ ( အေသက္ကာ )

ရက်စွဲ : + ပေးလွှာ နှစ် မောင် ( ၁ ) နှစ်

စဉ်	အမည်	ကျော်သုတေသန	အကုန်စွဲ	ဓရနှုန်းရှိနှုန်း	လက်မှတ်
၁	ဦးခေါင်းစွဲ	၇	၀၈၂၅၁၁၁၁	၀	၁၂၃၅
၂	ဦးခေါင်းစွဲ	၇	၇	၀	၀၃၁
၃	ဦးခေါင်းစွဲ	၇	၇	၀	၅
၄	ဦးခေါင်းစွဲ	၇	၇	၀	၂၂၁၂၆၂၅၂၁
၅	ဦးခေါင်းစွဲ	၇	၇	၀	၁၂၇၅
၆	ဦးခေါင်းစွဲ	၇	၇	၀	၁၁၅၁၃၃
၇	ဦးခေါင်းစွဲ	၇	၇	၀	၁၁၁၁၁၁
၈	ဦးခေါင်းစွဲ	၇	၇	၀	၁၁၁၁၁၁
၉	ဦးခေါင်းစွဲ	၇	၇	၀	၁၁၁၁၁၁
၁၀	ဦးခေါင်းစွဲ	၇	၇	၀	၁၁၁၁၁၁

လိုက်နေရာ၏စီးပွားရေး၊ စောင့်ဒွတ်ဘဏ်ဘဏ်ရုံး၊ အမျှေးပြည်သူသေသာဝယ်ယူငြိုင်း ဆင်အဖွဲ့၏ တက်ခေါ်ပေးသွားစဉ်း

လွှမ်းစွဲကျော်(မြို့ခိုင်) ရန်ရိုး/ အသန္တိုင်းရွာ ( အေသက္ကာ )

ရက်စွဲ : + ပေးလွှာ နှစ် မောင် ( ၁ ) နှစ်

စဉ်	အမည်	ကျော်သုတေသန	အကုန်စွဲ	ဓရနှုန်းရှိနှုန်း	လက်မှတ်
၁၁	ဦးခေါင်းစွဲ	အေသက္ကာ	၀၈၂၅၁၁၁၁	၁၁၁၁၁၁	၁၁၁၁၁၁
၁၂	ဦးခေါင်းစွဲ	၇	၇	၀	၁၁၁၁၁၁
၁၃	ဦးခေါင်းစွဲ	၇	၇	၀	၁၁၁၁၁၁
၁၄	ဦးခေါင်းစွဲ	၇	၇	၀	၁၁၁၁၁၁
၁၅	ဦးခေါင်းစွဲ	၇	၇	၀	၁၁၁၁၁၁
၁၆	ဦးခေါင်းစွဲ	၇	၇	၀	၁၁၁၁၁၁
၁၇	ဦးခေါင်းစွဲ	၇	၇	၀	၁၁၁၁၁၁
၁၈	ဦးခေါင်းစွဲ	၇	၇	၀	၁၁၁၁၁၁
၁၉	ဦးခေါင်းစွဲ	၇	၇	၀	၁၁၁၁၁၁
၂၀	ဦးခေါင်းစွဲ	၇	၇	၀	၁၁၁၁၁၁

တိကျိန်စောင်းစီစဉ်သွေး၊ စောင့်နည်းလုပ်မှု စာမျက်နှာများ အပြည့်စုံသွေး၊ အဆင့်မြန်မာရှိ စာတိန္ဒာရှိ ပေါ်လုပ်မှု စာမျက်နှာများ

ဂွယ်ဝိုင်ကျွော်(စတေပိုင်) ရုပ်ပိုင်/ ဆောင်ပြည်သွေး (ဘဏာကုၤ)

မူန့် : ၁၂၀၉ ရက် ၁၁၀ ( ) မှု

အို	အမည်	ဓကန္တာအညီ	အကျိုးစာတိုင်	ဆက်သွယ်ရန်ရှိမှု	လက်မှတ်
၈၁	မောင်ၢ		ဘဏာကုၤ		ၩၤ
၂၇	မြန်မာနှုပ်		ဘဏာကုၤ		ၪၤ
၃၈	မြန်မာနှုပ်		ဘဏာကုၤ		ၨ၄
၅၈	ၧၤ		*		၅၅၆
၂၇	ၧၤ ၁၇၅၆၆၆				
၆၇	၁၁၁၄၄၄				၅၅
၂၈	၁၁၁၄၃				
၇၄	ၧၤ ၁၇၅၆၁၁				
၂၉	၁၁၁၄၃				
၃၀၁	၁၁၁၄၃				

တိကျိန်စောင်းစီစဉ်သွေး၊ စောင့်နည်းလုပ်မှု စာမျက်နှာများ အပြည့်စုံသွေး၊ အဆင့်မြန်မာရှိ စာတိန္ဒာရှိ ပေါ်လုပ်မှု စာမျက်နှာများ

ဂွယ်ဝိုင်ကျွော်(စတေပိုင်) ရုပ်ပိုင်/ ဆောင်ပြည်သွေး (ဘဏာကုၤ)

မူန့် : ၁၂၀၉ ရက် ၁၁၀ ( ) မှု

အို	အမည်	ဓကန္တာအညီ	အကျိုးစာတိုင်	ဆက်သွယ်ရန်ရှိမှု	လက်မှတ်
၁၁	ၧၤ				
၁၁	ၧၤ ၁၇၅၆၁၁				ၩၤ
၃၁	ၧၤ၁၄၆	ဘဏာကုၤ			ၪၤ
၅၁	ၧၤ၁၄၆	ဘဏာကုၤ			ၧ၁၀၀
၅၁	ၧၤ၁၄၆	လူပါစီ			
၆၁	ၧၤ၁၄၆	လူပါစီ			
၇၁	ၧၤ၁၄၆	လူပါစီ			
၈၁	ၧၤ၁၄၆	လူပါစီ			
၉၁	ၧၤ၁၄၆	လူပါစီ			
၁၀၁	ၧၤ၁၄၆	လူပါစီ			ၬ၅
၁၁၁	ၧၤ၁၄၆	ၧၤ၁၄၆			

2020

12-12-19 NLD

လီဗုဒ္ဓနာဂုဏ်ပိုးဆွဲသုတေသန၊ ရွှေမြန်မြေလုပ်ကောင်းသာဝေဆိပ်နှင့် အမြတ်ပြည်လုပ်သာဝေဆိပ်နှင့် အစိမ်းဆောင်ရွက် တော်ဝြရောင်းဟန်မြေသာရေး

INGOs/NGOs:

ရှင်စွဲ + ပေါ်စွဲ မေးလ (၂) ရက်

Sr. No.	Name အမည်	Organization/ Position အဖွဲ့အစည်း/ခွဲစဉ်	Email address/ Phone No. အီလီယံပို့စီဒန်/ စနစ်အုပ်စီးပွဲ	Signature စက်မှတ်
၁။	ဦးသိန္တ	MEAA	09 450541351	
၂။	ဦးနေဇူး	နိုင်ငံတော်သုတေသန၊ MEAA	09 976296587	
၃။	ဦးနေဇူး	MPYA / မြန်မြေလုပ်သာဝေဆိပ်	09 5228446	
၄။	ဦးနေဇူး	Filmmaker	09 794695920	
၅။	ဒေါ်အင်	CUON MPYA	09 202191819	
၆။	ရွှေဘုရား	MPYA ရွှေဘုရားနယ်နယ်	09 93373848	
၇။	MOULIN MYEF	Intufit Youth Touring	09-690388479	
၈။	Kham Tan Naing Co. Era	Era	09-093246518	
၉။	Thwka	Meng Pan Yuth Association	09-740514655	
၁၀။	Si Aung Naing Co.	-	09-44491-06002	

(1)

လီဗုဒ္ဓနာဂုဏ်ပိုးဆွဲသုတေသန၊ ရွှေမြန်မြေလုပ်ကောင်းသာဝေဆိပ်နှင့် အစိမ်းဆောင်ရွက် တော်ဝြရောင်းဟန်မြေသာရေး

INGOs/NGOs:

ရှင်စွဲ + ပေါ်စွဲ မေးလ (၂) ရက်

Sr. No.	Name အမည်	Organization/ Position အဖွဲ့အစည်း/ခွဲစဉ်	Email address/ Phone No. အီလီယံပို့စီဒန်/ စနစ်အုပ်စီးပွဲ	Signature စက်မှတ်
၁	Htoo Zaw	SelfAri / coordinator	htozaw@mg 65@gmail.com	
၂	Nyo Htway Win	MPYA	09-452894780	
၃	Tun Shine	MPYA	09-842123897	
၄	ဦး	ရွှေဘုရားနယ်နယ်	08154009/09791030080	
၅	Naing SanZarlin	625125 ကြော်လုပ်ငန်းများ	01936769141	
၆	Thet Soe	ngwa	09-702155124	
၇	ဦးနေဇူး	ရွှေမြန်မြေလုပ်ကောင်းသာဝေဆိပ်(RLL)	097409799778	

(2)

1 current

1

လိုက်နစ်ကျောက်ရီမြေသွေသူ၊ ဝရေယဉ်တော်သာမေပေါက်ရှုရီ၊ အများပြည်သူသေဆာင်ရွက်မှုမြိုင်၊ အင်္ဂါနမြေသူ၊ တက်ခေါက်ပေါက်သွေသူများတို့

ଶିଳ୍ପ ମାର୍କେଟ୍

မြတ်စွာ + ပေးလုပ်နည်းဆောင် (၂) ဂျာ

Appendix 20 Invitation list for Public Consultation (NGOs) including signature of receiver

တိကျို့ပေါ်ကျောက်မီးသွေးသုံးစေဆုံးရွှေ၊ ဂျူပိစစ်တော်အားပေးစက်ရှိ၏ အများပြည်သူနှင့် တိုင်ပင်စွဲစွာမြင်း  
အစိုးအနားသို့ တက်ပောက်ရန် မိတ်ကြားရမည့်ဘဏ်း (NGO lists)

စဉ်	NGO အဖွဲ့အစည်းများ	ထောက်သွယ်ရန်	လက်စီသူအမည်နှင့် ဖုန်းနံပါတ်	လက်မှတ်
၁။	မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်	ပင်လောင်းမြို့နယ်		
၂။	မြန်မာနိုင်ငံတွက်ဝမြို့အသင်း	ပင်လောင်းမြို့နယ်		
၃။	မြန်မာနိုင်ငံစစ်နှင့်ကလေး တောင့်ရောက်ဝရှုအသင်း	ပင်လောင်းမြို့နယ်		
၄။	မြန်မာနိုင်ငံအရိုးသတ်တပ်ဖွဲ့	ပင်လောင်းမြို့နယ်		
၅။	မြန်မာနိုင်ငံစစ်မှုထပ်းဟောင်းအဖွဲ့	ပင်လောင်းမြို့နယ်	ဒေါ်ချော်စော်၊ ၀၉-၄၅၅၉၃၀၃၄	<i>Shay</i>
၆။	Era			
၇။	Federation of Myanmar Engineering Society	တောင်းမြို့၊ ၀၉-၂၆၀၇၂ ၃၂၂	ဒု.ခေါ်းကျော် ၀၉ ၅၂၁၅၄၃၃	<i>g</i>
၈။	Interfaith Youth Taunggyi	nyanlinnhtet2012@gmail.c om		
၉။	Living Earth Green Network	cherrykyawcherry@gmail. com		
၁၀။	Mong Pan Youth Association	၀၉-၇၉၆၆၇၈၀၆ 4/66, Ban Din Lane 19, Phayar Phyu Ward, Taunggyi	ဒု.ပြုး ၀၉ ၇၉၄၆၉၅၇၀	<i>g</i>
၁၁။	Pa-Oh Youth Organization	အိမ်အမှတ် ၂/၅၃၁ သရမြေလမ်း၊ ဘုရားမြို့ရုံတွင်၊ တောင်းမြို့	ဒု.သို့စော်း ၀၉-၄၅၆၄၄၃၃၈၄	<i>g</i>
၁၂။	Shan Sapawa Environmental Organization	shansapawa9@gmail.com		
၁၃။	Shan Human Right Foundation	http://www.shanhumanrig hts.org		

စဉ်	NGO အဖွဲ့အစည်းများ	ဆက်သွယ်ရန်	လက်စံသူအမည်နှင့် ဖုန်းနံပါတ်	လက်မှတ်
၁၄။	Shan Youth Power	http://www.shanyouthpower.org		
၁၅။	သတင်းမီဒီယာအဖွဲ့အစည်းများ			

BS

၁၇.၁၂.၁၅

နိုဝင်ဘာ

တော်ဝင်

၀၉၄၂၈၅၃၃၇၄

Ahu  
ရှေ့အောင်ခွဲ၊ ၁၇၂၂ (၁)

၀၉၂၅၄၆၃၅၉၄၂

ဇန်နဝါရီ ၂၀၁၄

၀၉-၇၇၅၇၀၄၇၈၃

အောက် သိမ်းဆောင် ရသူ

၀၉၂၅၆၇၄၃၁၈၀

အောက် မှုပိုင်း၊ မြန်မာ

အမှုပိုင်း ၁၃၃ ၀၉၈

ရော်ကျော်ဖွူး

၀၉-၈၇၆၇၇၃၇၅၃

BS

ကျင်းမွေး၊ မြန်မာ

၀၉-၄၄၀၉၇၇၃၇၄

BS

## Appendix 21 Certificate of Incorporation (DICA)



**ကုမ္ပဏီမှတ်ပုံတင်လက်မှတ်**  
**Certificate of Incorporation**

ဝူရိုးဘဏ္ဍာ (မြန်မာ) ကုမ္ပဏီ လိပ်စက်  
WUXI HUA GUANG (MYANMAR) COMPANY LIMITED  
Company Registration No. 105729081

မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေ ၁၉၁၄ ခုနှစ် အရ  
 ရုံးဌာကျွေး (မြန်မာ) ကုမ္ပဏီ လိမ့်တက်  
 အား ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင်  
 အစုရှယ်ယာအားဖြင့် တာဝန်ကန္တသတ်ထား သည့် အများနှင့်မသက်ဆိုင်သောကုမ္ပဏီ  
 အဖြစ် ဖွဲ့စည်းမှတ်ပုံတင်ခွင့် ပြုလိက်သည်။

This is to certify that  
**WUXI HUA GUANG (MYANMAR) COMPANY LIMITED**  
was incorporated under the Myanmar Companies Act 1914 on 9  
September 2015 as a Private Company Limited by Shares.



**ကုမ္ပဏီဖွတ်စုတင်အာရုံး**  
**Registrar of Companies**

Former Registration No. 491EC/2015-2016(Y/GN)

Appendix 22 Form of Permit

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ<sup>1</sup>  
ဘဏ္ဍာသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတက်မှုဝန်ကြီးဌာန<sup>2</sup>

ကုမ္ပဏီမှတ်ပံ့တင်လက်မှတ်  
၂၀၁၅ ခုနှစ်၊ ဧပြီလ၊ ၂၀၁၆ (ရက)  
အမှတ် ..... / ရုရှိုး ရာကွမ်း (မြန်မာ) ကုမ္ပဏီ လီမိတက်  
မြန်မာနိုင်ငံ ကျော်မြို့၊ အက်ဗျာဒေသရှိ  
..... အေးရန်တာဝန် ကန်သတ်ထားသော လီမိတက်  
ကုမ္ပဏီအမြစ် ၂၀၁၅ ခုနှစ်တင်ဘာ ၈ ရက ၉။ ရကနေ့နှစ် ဖုတ်ပုံတင်ခွင့်မြှုလိုက်သည်။

အမှတ်အသေးစိတ် အမှတ်အသေးစိတ်  
နိုင်ငံ မြန်မာနိုင်ငံ ကုမ္ပဏီမှတ်ပံ့တင်လက်မှတ်  
-----  
THE GOVERNMENT OF THE REPUBLIC OF THE UNION OF MYANMAR  
MINISTRY OF NATIONAL PLANNING AND ECONOMIC DEVELOPMENT

**CERTIFICATE OF INCORPORATION**

NO. 491 FC of 2015-2016 (YGN)

I hereby certify that .....  
WUXI HUA GUANG (MYANMAR)  
COMPANY LIMITED. is this day incorporated  
under the Myanmar Companies Act and that the company is Limited.

Given under my hand at Yangon this ..... NINTH ..... day  
of ..... SEPTEMBER TWO THOUSAND AND FIFTEEN

For Director General  
(Nilar Mu- Director)  
Directorate of Investment and Company Administration

ဤကျွန်တော်ဘဏ်လက်ဖော်သည်(၉-၉-၂၀၁၅) ရက်နေ့ထက်  
(၅)နှစ် သက်တမ်းအတွက်သာ ပြစ်သည်။ သက်တမ်းမကုန်ဆုံးမီ (၃)လအလိုတွင်  
သက်တမ်းတိုးရန် ရင်းနှီးပြုပါ၏ မူမှုတိများအဲနှစ်ကြားမှ ၆၀၇၆၄၁၇၅  
ကျောက်တားရမည်။

ထောက်မှုတိများအဲနှစ်(ကိုယ်စား)  
(သက်နိုင်ခုတံယူနှစ်ကြားရရှိမှု)

Issued Date:

THE GOVERNMENT OF THE REPUBLIC OF THE UNION OF MYANMAR  
MINISTRY OF NATIONAL PLANNING AND ECONOMIC DEVELOPMENT

FORM 1  
FORM OF PERMIT

(See section 27 A)

491FC / 2015-2016 (YGN)

Permit No. ....  
Date September, 2015

The Ministry of National Planning and Economic Development of the Government of the Republic of the Union of Myanmar in pursuance of the Myanmar Companies Act hereby grants a permit to the .....  
WUXI HUA GUANG (MYANMAR)  
COMPANY LIMITED.

in respect of which particulars are detailed below, to carry on its business within the Republic of the Union of Myanmar subject to the provisions contained in the said Act.

- (1) Name of the Company  
Wuxi Hua Guang (Myanmar) Co., Ltd.
- (2) Country of incorporation  
of the company.
- (3) Location of the company's Head Office and / or Principal Office in the Republic of the Union of Myanmar.  
The Republic of the Union of Myanmar.  
UPAing No.112; Kwin Ng.13-Pyin Thar Twa  
Ma, 14-Lwe Htiw Taung, 15-Hse Gaung Ywa  
Ma, Tigyit Village TRCT, Naung Ta Yar Sub-  
Township, Pinlaung Township, Taung Gyi District,  
Shan State.
- (4) The object for which the company is formed (field of business).  
Mentioned in back page.
- (5) (a) The amount of Capital and  
the number of shares into  
which the Capital is divided.  
USD 100,000,000 divided into 10,000,000  
shares of USD-10-each.
- (b) If more than one class of  
shares is authorised, the  
description of each class.  
Only one class.
- (6) The names, addresses and  
nationality of the directors.  
As per List attached.
- (7) The maximum amount of  
indebtedness which may be  
incurred by the company and  
also a prohibition against  
the contracting of debts  
in excess of that amount.  
As per conditions attached.
- (8) Period of validity of permit.  
September 9, 2015 to  
September 8, 2020.
- (9) Statement of compliance  
with legal requirements for  
issue of Capital including  
the amount to be paid in  
before business is commenced.  
As per conditions attached.
- (10) Statement of compliance  
with such conditions as  
may be prescribed.  
The conditions attached to the permit  
and conditions as may be prescribed  
from time to time are also to be strictly  
adhered to by the company.

By order

For Director General  
(Nilar Mu - Director)

Directorate of Investment and Company Administration

The business objectives mentioned in the Memorandum of Association shall be allowed to perform. If it is necessary, permit or license from relevant Union Ministries, Departments and Organizations of the Republic of the Union of Myanmar must be obtained in accordance with existing laws, rules and regulations.


Renovation of Tigyit Coal-Fired Thermal Power Plant and construction of new boiler for Electricity Generation as per MIC Permit No. 1038/2015 dated 11-11-2015.

၁၄ ၀၉

  
For Director General  
(Thet Paing- Deputy Director)

Ticked Date:

## Appendix 23 Certificate of Gas Analyzer





中华人民共和国  
计量器具型式批准证书  
PATTERN APPROVAL CERTIFICATE OF THE MEASURING  
INSTRUMENTS OF THE PEOPLE'S REPUBLIC OF CHINA

德国 ABB Automation Products GmbH :

根据《中华人民共和国计量法》及相关规定和技术要求，下列计量器具经定型鉴定合格，现予批准。

According to the Law on Metrology of the People's Republic of China and the relevant regulations, the pattern of measuring instruments applied for pattern approval have been approved.

计量器具名称及型号：

Name and type of the measuring instruments:

连续气体分析仪 EL-3000 (Uras 26) 型

计量器具的技术指标见型式注册表。

The technical specifications of the measuring instruments are described in the pattern registration list.

型式批准的标志与编号：

The mark and identification numbers of the pattern approval:



批准人  
Approval signature

批准部门  
Approval authority  
批准日期  
Approval date



- 批准时的附件：
1. 定型鉴定结果通知书
  2. 型式评价报告
  3. 定型鉴定证书
- 二〇〇七年一月二十六日

缅甸 TIGYIT 燃煤电厂二期工程

**Phase II of TIGYIT Coal Power Plant in Myanmar**

**预可行性研究报告  
Prefeasibility Study Report**



无锡华光电力工程有限公司

**2018-09**

目录  
Content

1. 项目概况 Project overview.....	1
1.1 电厂存在的问题及解决措施 Existing issues of Power Plant and the solution .....	1
1.2 工程实施的主要技术原则 Main technical principals of engineer implementation .....	2
3、方案的主要工程内容 Main engineering of the proposed construction plan.....	4
3.1 主要基础数据 Major basic data .....	4
3.2 工程内容 Engineering content.....	7
3.3 技术经济分析 technical and economic analysis.....	19
3.3.1 技术指标 Technical indicators .....	19
3.4 环境影响分析 Environmental impact analysis.....	22
3.5 投资估算表（千元 USD） Investment estimation chart (thousand USD).....	27
3.6 结论 Conclusion .....	29

## 1. 项目概况 Project overview

缅甸 TIGYIT 燃煤发电厂（以下简称电厂）现有装机容量为  $2 \times 240t/h$  高温高压煤粉锅炉 +  $2 \times 60MW$  凝汽式汽轮发电机组，于 2002 年开始建设，2004 年首次投运。

TIGYIT Coal Power Plant in Myanmar (The "Power Plant") is installed with  $2 \times 240t/h$  high temperature high pressure pulverized coal boiler +  $2 \times 60MW$  condensing turbine generator set now, which was established in 2002. Its first operation was in 2004.

电厂投入运行以后，由于实际燃用煤种的水份远高于设计煤种，机组冷却系统降温效果差等因素，导致机组达不到原设计的出力要求。

After the operation of the Power Plant, the output of the set could not reach the designed output as the moisture of the coal actually burned is much higher than the designed coal. Also, the flue gas emission could not reach the standard and the efficiency of cooling system was poor. With the above reasons and other reasons, the set could not reach the expected output of the original design.

无锡华光电力工程有限公司（以下简称华光电力）于 2015 年通过缅甸电力部的国际招标，获得了该电厂的经营权，并投入资金对锅炉、汽轮发电机组及其配套的设备及系统进行了改造、更换、修复。发电机组恢复运行后，电厂主要污染物排放指标均优于世界银行标准，电厂生产技术经济指标逐步好转，对缓解缅甸的用电需求起到了积极的作用。

Through the international bidding held by Power Ministry of Myanmar in 2015, Wuxi Huaguang Electric Power Engineering Co., Ltd (Huaguang Power) has obtained the right of management of this Power Plant. Huaguang Power has made investment in boiler, turbine generator set and auxiliary equipment and system for their reconstructuring, replacement and recovery. After the operation of the generator set is resumed, the main pollutants emission of the Power Plant is better than the standard of the World Bank, the economic index of the production and technology of the Power Plant is improving gradually, which has the positive affect to the power demand remission in Myanmar.

### 1.1 电厂存在的问题及解决措施 Existing issues of Power Plant and the solution

由于电厂原设计锅炉用煤种低位发热量为  $4796 \text{ Kcal/kg}$ ，全水分为 16.6%。现在，电厂实际燃用的煤炭由毗邻的煤矿通过皮带运输进厂，煤种为褐煤，其全水分平均在 40% 左右，热值仅为  $2950 \text{ Kcal/kg}$ 。因此，锅炉磨煤机系统在使用低热值褐煤时，原设计制粉系统出力仅能满足锅炉 80% 额定蒸发量下的燃煤量需求。而且，煤的水分居高，干燥出力的不足进一步降低了制粉系统出力。导致锅炉只能长期在低负荷工况下（ $80\% \text{ BMCR}$ ）运行，汽轮发电机组达不到额定出力。

The LHV of the original design coal for the boiler of Power Plant was  $4796 \text{ Kcal/kg}$ , total moisture was 16.6%. The actual coal used by the Power Plant is conveyed into the plant through the belt from the adjacent coal mine now, which is lignite coal with average full moisture about 40%, heating value is only  $2950 \text{ kcal/kg}$ . Therefore, when the coal mill system of boiler using low heat value lignite, the output of original designed pulverizing system can only meet the coal demand of boiler under 80% rated evaporation of boiler. Moreover, coal moisture is high, the

shortage Ein dry output further reduces the output of coal pulverizing system. Hence, the boiler can only operate under low load condition (80%BMCR) for long-term, the TG set cannot achieve rated output.

编制本报告的目的，是从解决发电厂目前存在的根本问题出发，找到一个合理的二期工程方案，彻底解决机组出力不足的问题。

The purpose of this report is looking for the reasonable engineering proposal of Phase II from the view of the existing issues of the Power Plant so that the shortage of output of the set can be solved completely.

本报告提出的技术方案为，利用现有两台 60MW 汽轮机的二级抽汽作为热源，来加热烘干褐煤，最终实现磨煤机系统出力满足锅炉满负荷所需的燃料量，使发电机组能够达到额定出力。

The technical proposal of this report is: using the secondary steam extraction of the current 2 sets of 60MW turbines as the source of heat to heat the lignite and realize the fuel needed by the boiler at full loading which is through the output of the coal mill system, so the generator set can reach the rated output.

### 1.2 工程实施的主要技术原则 Main technical principals of engineer implementation

- 利用现有汽轮机提供的低压抽汽为热源，不新建设施提供热源；  
Using the low pressure steam extraction from the existing turbine as heat source, not constructing new facility for heat supply;
- 不对环境产生新的影响，尽可能降低现有机组污染物排放总量；  
No new affect to the environment, reduce the total emision of the existing set to be as low as possible;
- 缩短建设工期，最大程度降低工程建设过程对电厂正常发电所造成的影响；  
Reducing the construction period, reducing the affect from construction to the normal power generation of the Power Plant as much as possible;
- 除新建烘干系统设施外，充分利用现有的设备及系统，使电厂的出力达到原设计能力。  
Except the newly built drying system, using the existing equipment and system fully to achieve the original designed capacity of Power Plant's output;
- 主要设备制造和工程技术采用中国 GB 标准；  
Adopting GB standard in China for the manufacturing of main equipment and engineering technology;
- 采用自动化控制系统，实现自动控制，降低劳动强度；  
Using automatic control system to reduce the labor intensity and realize the automatic control;
- 充分考虑减少用地、节约用水、以及节约能源的原则；  
Considering the principles of reducing land using, saving water and energy fully;
- 满足缅甸相关的环境、消防的法规和政策；

Satisfying the laws, regulations and policy in environment and firefighting in Myanmar;

- 充分贯彻 HSE（健康、安全、环境）的思想。

Implementing the spirit of HSE (health, safe, environment).

### 拟定方案介绍

#### **Proposed plan**

方案拟利用现有 2×60MW 汽轮机的二级抽汽作为热源，采用蒸汽管回转干燥机对褐煤进行烘干，脱除褐煤的部分水分，同时也提高了煤炭的发热量。这样，就从根本上解决了电厂目前存在的主要问题，充分发挥了现有设备的潜力，使发电机组达到原来的设计能力。

The plan is proposed to use secondary extraction steam of existing 2x60MW steam turbine as heat source, using steam tube rotating dryer for lignite drying, removing the partial water of lignite, and enhancing the heating value of coal. So, it can solve the main problems of the power plant at present fundamentally, giving full play to the potential of the existing equipment, then the generator set can reach the original designed ability.

该方案的主要工程范围处于发电厂外闲置的空余场地区域，施工期间对现有机组基本没有影响。唯一有影响的是新增抽汽管道及凝结水至除氧器的连接时需要短期停机（可以利用机组临时检修时完成该项工作）。该烘干系统是密闭系统，具有以下的特点。

The main engineering area of this plan is the idle spare space outside the power plant, it has no impact nearly on the existing basic unit in construction period, and the only affect is there should be a short-term shut down when the new steam extraction pipeline and condensate is connected to the deaerator (this could be done during the temporary maintenance of the set). The drying system is a closed system with following characteristics.

1) 自褐煤中烘干出的水蒸汽冷凝回收利用，减少了原水消耗。

Condensing and recycling the steam from lignite drying which can reduce the raw water consumption;

2) 干燥介质为氮气，循环使用，避免了烘干过程中煤粉自燃及爆炸的危险。

The nitrogen as drying medium can be recycled to avoid the risk of pulverized coal spontaneous combustion and explosion during the drying;

3) 消耗的蒸汽、电力等可以由电厂自行供应。

The used steam and power can be supplied by the Power Plant itself;

4) 自动化运行，仅增加少量的运行人员。

The automatic operation only needs to add few operation people;

5) 施工周期短，对机组能力提升明显，经济性很好。

The engineering construction period is short; the capability of the set can be enhanced obviously with better economy;

6) 无任何污染物排放，对周边环境没有任何影响。

There is no pollutant emission, which has no affect to the surrounding environment.

褐煤干燥脱水系统拟采用中国干燥技术与装备工程技术研究中心研发的国内干燥最先

进的专利技术（蒸汽管回转干燥技术），该技术采用发电厂的汽轮机抽汽作热源，高水分褐煤在干燥机内通过与布置在干燥机内的蒸汽管充分接触，水分被不断蒸发，从而达到干燥的目的。该系统是间接传导型干燥机组，采用氮气循环技术使褐煤自燃和粉尘爆炸问题得到根本解决。这套系统具有安全环保、能耗低、处理量大的特点，无污染物排放，冷却水可循环使用，同时考虑脱除水分的洁净回收与利用。

Lignite drying and dehydration system is proposed to adopt the steam tube rotary drying technology developed by the National Drying Technology and Equipment Engineering and Technological Research Center in China which is the most advanced patent technology in China. The technology uses the extracted steam from power plant's turbine as heat source, the lignite with high moisture can have full contact with steam tube located in the dryer in the dryer, and the moisture of lignite can evaporate continuously, so as to achieve the purpose of drying. This system is an indirect type dryer, which can solve the problem of lignite spontaneous combustion and dust explosion fundamentally through the nitrogen cycle technology. The system has the characteristics of safety and environmental protection, low energy consumption, large working quantity, with no pollutants; the cooling water can be recycled. It can also consider clean recycle and utilization of removed water clean at the same time.

### 3、方案的主要工程内容 Main engineering of the proposed construction plan

#### 3.1 主要基础数据 Major basic data

目前发电厂装机容量为 2×240t/h 锅炉+2×60MW 凝汽式汽轮发电机组，配套有完善的燃料储运系统、供排水系统、除盐水制备系统（DM WATER）、循环水冷却系统、除灰、渣系统、电气系统、自动控制系统以及其他公用设施。

The existing capacity of the Power Plant is 2x240t/h boiler + 2x60MW condensing turbine generator set, equipped with complete fuel storage and conveying system, water supply and drainage system, demin water making system (DM WATER), circulating water cooling system, ash and slag removing system, electrical system, automatic control system and other common facilities.

##### 3.1.1 锅炉技术参数 Technical parameter of boiler

发电厂安装 2 台煤粉燃烧平衡通风固态排渣自然循环汽包锅炉。制粉系统采用钢球磨，中间仓储乏气送粉系统。

The Power Plant has installed 2 sets PC boilers with balance draft, solid waste discharging, natural circulating and drum. The coal pulverizing system is using steel ball grinding. The storage is using pneumatic pulverized coal conveying system.

锅炉型号： NG-240/9.8-M 型

Boiler model

额定蒸发量： 240T/h

Rated evaporation

额定蒸汽压力（表压）： 9.81Mpa

---

Rated steam pressure (gage pressure)	
额定蒸汽温度:	540℃
Rated steam temperature	
给水温度:	215℃
Feed water temperature	
锅炉设计效率:	91.9% (使用设计煤种低位发热量 4796kcal/kg 时)
Designed boiler efficiency:	91.9% (LHV of designed coal is 4796kcal/kg)

### 3.1.2 汽轮机技术参数 Technical parameter of turbine

发电厂安装 2 台 N60-8.83 型单缸、冲动、凝汽式、具有一级非调整抽汽汽轮机组，主蒸汽系统采用母管制系统。

The Power Plant is equipped with 2 sets of grade one non-adjustable steam extraction turbine, which is of N60-8.83 single cylinder, impulsion, condensing type. The main steam system is using piping-main scheme system.

型号:	N60—8.83
Model	
型式:	单缸、冲动、凝汽式
Type:	single cylinder, impulsion, condensing type
额定功率:	60MW
Rated power	
额定转速:	3000r/min
Rated speed	
主蒸汽压力:	8.83Mpa
Main steam pressure	
主蒸汽温度:	535℃
Main steam temperature	
主蒸汽流量:	233.96T/h
Main steam flow	
排汽压力:	0.00748Mpa
Exhaust steam pressure	

### 3.1.3 褐煤分析数据 Lignite analysis

煤样 Coal sample	水份% Moisture %		灰份 Ash Aad	挥发分 Volatile Vad	固定碳 Fixed carbon FCad	发热量 Heating value Kcal/Kg	
	Mt.ar	Mad				高位 High	低位 Low
	样品 1 Sample 1	39.52	12.54	10.91	38.49	38.30	4965 2989
样品 2 Sample 2	40.96	11.32	11.26	38.81	39.29	4899	2915

根据上述的技术参数，以及褐煤的低位发热量计算得出，每台 240t/h 锅炉在 BMCR 工况下的耗褐煤（干燥前）量为 57t/h, 2 台锅炉总耗煤量为 114t/h。当锅炉在 250t/h 蒸发量时，耗褐煤（干燥前）量为 60t/h, 2 台锅炉总耗煤量为 120t/h。

According to the above technical parameter and the LHV of lignite, it can be calculated that the lignite consumption of each 240t/h boiler under BMCR working condition (before drying) is 57t/h. The total coal consumption of 2 sets of boiler is 114t/h. When the evaporation of the boiler is 250t/h, the lignite consumption (before drying) is 60t/h, the total coal consumption of 2 boilers is 120t/h.

### 3.1.4 发电厂燃料储运系统 Fuel store and conveying system of power plant

#### 1) 厂外供煤系统 Coal supplying system outside the plant

发电厂毗邻煤矿，自煤矿至发电厂采用单路皮带运煤系统，胶带输送机带宽 1000mm、速度 V=2.13m/s。输煤能力 Q=200t/h。该供煤系统仅早、中两班运行，夜晚停运。

The Power Plant is adjacent to the coal mine, it's using single belt coal conveying system from the coal mine to the Power Plant. The belt width of belt conveyor is 1,000mm, its speed is V=2.13m/s, the coal conveying capacity is Q=200t/h. This coal supplying system only operates in the early and middle shifts, stopping in the night shift.

#### 2) 厂内褐煤储运系统 Lignite store and conveying system inside plant

厂内褐煤储存输送系统 (R2、R3、R4、C 段) 的胶带输送机均为双列设计的胶带输送机，每列胶带输送机带宽 800mm、速度 V=2.13m/s，输煤能力 Q=200t/h。

The belt conveyors of lignite storage and conveying system (section R2, R3, R4, C) inside the plant are all of double row belt conveyors, with speed of V=2.13m/s and coal conveying capacity Q=200t/h.

煤矿来的褐煤经转运站通过褐煤储存输送系统 (R 段)，#2A/B、#3A/B、#4A/B 的两侧胶带输送机、A/B 卸料小车输送至场内#1/#2 储煤场。

The lignite is delivered to lignite conveying system (section R) from coal mine through transfer station, then delivered to the belt conveyer of two sides of #2A/B, #3A/B, #4A/B, the delivered to #1/#2 coal yard by A/B tripper.

现有储运系统亦可将褐煤经 R 段通过#4 转运站，直接送至后续褐煤处理输送系统(C 段)。

The lignite can also be directly delivered to lignite conveying system (section C) through

section R and #4 transfer station by the existing conveying system.

套储煤系统具有 1#、2#、3#共 3 个储煤棚，单个储煤棚存储量为 7500t，总储煤量可达到 22500 吨。

This coal storage system contains three coal storage yards, 1#, 2# and 3#, the storage capacity of each one 7,500t, so the total coal storage can reach 22,500t.

### 3.2 工程内容 Engineering content

#### 3.2.1 烘干系统的布置及运输 Layout and conveying of drying system

根据上面关于输煤系统的描述，为不影响现在电厂的正常运行，不减少电厂内部的储煤能力。初步的设想是将储煤棚、破碎筛分装置、烘干装置布置在厂外的闲置空地内。汽水管道、供电、供水等公用系统和发电厂进行连接。同时，该褐煤烘干系统区域设置必要的门卫、围栏、交通运输道路。并进行适当的绿化，美化环境，同时可以降低噪声对外的影响。

According to the above description about coal conveying system, in order to not affect the normal operation of the current power plant, don't reduce coal storage capacity inside the power plant, we have following assumption. The preliminary assumption is allocating coal store shed, crushing screening equipment, drying equipment in the idle space outside the plant. The common system like steam-water piping, power supply, water supply and others will connect with power plant. At the same time, the necessary guards, fencing, road transportation will be set in the lignite drying system area, set up with proper afforestation, which can also reduce the effect of noise to outside.

由于自煤矿来的输煤系统 R 段是间断运行的，夜间停产。因此，需设置储存时间为 48h（储煤量为 5000t）的干煤棚一座，以保证干燥系统的连续运行。干煤棚占地面积约为 2000m<sup>2</sup>，煤棚跨度 25 米，长度 80 米，采用钢结构全密闭方式。

Due to the section R of coal conveying system from coal mine is of intermittent operation, shut down at night, one dry coal shed needs to be set with the storage time of 48h (5000t coal storage), to ensure the continuous operation of drying system. Dry coal shed covers an area of about 2000 m<sup>2</sup>, the span of coal shed is 25m, its length is 80m. It uses the steel structure and complete sealed type.

在煤矿至电厂的输送系统 R 段上加装卸料装置（位于 R2 段电厂转运站前）。自煤矿来的褐煤经胶带输送机（带宽 1000mm）输送至新建的储煤棚内。该皮带亦可将褐煤直接输送至破碎筛分装置，再进入烘干装置。

Unloading device will be installed in section R of conveying system from coal mine to power plant (located before transfer station in R2 section of plant). The lignite from coal mine will be delivered to the new coal storage shed through belt conveyor (1,000mm belt width). The lignite can also be sent directly to crushing screening device by the belt, then into the drying device.

上煤系统采用皮带输送方式，为了保证烘干装置的进料粒度≤30mm，还需要设置破碎筛分设备。系统的输送能力按 120t/h 设计。为了防止扬尘，在破碎筛分设备处设置密闭小室，并安装除尘器设备。上述设备的总用电功率约 N=100KW.

Coal feed system adopts the way of belt conveyor to guarantee feed particle size  $\leq 30\text{mm}$  in the drying device. The crushing and screening equipment also needs to be set. Transmission capacity of system is designed as 120t/h. In order to prevent dust, sealed chamber is set in the crushing and screening equipment, also with dust collector. The total power of the above equipment N=100KW.

自烘干装置排出的干燥煤炭，直接经胶带输送机（带宽 800mm）输送到位于 R2 段上的电厂转运站后的 R2A\R2B 输煤皮带上，再进入电厂煤炭储运系统。该转运点设置除尘设备，以防扬尘污染。

The dried coal discharged from the drying unit is sent to R2A\R2B coal conveying belt directly after plant transfer station located in section R2 by the belt conveyor (800mm belt width), then sent into the power plant's coal handling system. The dust removal equipment is set at this transshipment point to prevent dust pollution.

### 3.2.2 加热汽源 Heating steam source

烘干用的加热蒸汽来自现有  $2 \times 60\text{MW}$  的汽轮机二级抽汽，抽汽参数为  $0.95\text{MPa}, 260^\circ\text{C}$ 。经初步计算，在每台汽轮机的二级抽汽口增加  $20\text{t/h}$  抽蒸气量，发电功率为  $60\text{MW}$  时，汽轮机的进汽量约为  $248\text{t/h}$ 。经过核算，虽然现有锅炉的额定蒸发量为  $240\text{t/h}$ ，但是当燃用烘干之后的煤炭后，再增加 5% 的蒸发量，而且能够安全稳定运行，是完全可以保证的。

Heating steam for drying comes from the secondary steam extraction of the existing  $2 \times 60\text{MW}$  turbine, extraction parameters is  $0.95 \text{ MPa}, 260^\circ\text{C}$ . Through preliminary calculation,  $20\text{t/h}$  steam is added in the secondary steam extraction opening of each turbine, when the power generation power is  $60\text{MW}$ , the steam inlet amount of turbine is about  $248\text{t/h}$ . After calculation, while rated evaporation of existing boiler is  $240\text{t/h}$ , the safe and stable operation can be ensured with further 5% evaporation when the coal is used after drying.

当然，汽轮发电机组受电网负荷的变化，不可能一直处于额定负荷运行，但是褐煤烘干装置（在汽轮机二级抽汽口蒸汽压力能保证  $0.5\text{MPa}$  以上即可正常运行）就可以连续在最大出力( $120\text{t/h}$ )运行，保证有足够的褐煤烘干后供锅炉使用。

Of course, with the affect by the loading of the grid, the turbine-generator set could not have been rated load running all the time, but the lignite drying device (it can have normal operation if the steam pressure at the secondary steam extraction opening of turbine is above  $0.5\text{MPa}$ ) can operate with the largest output continuously( $120\text{t/h}$ ), ensuring that there is enough dried lignite for the use of boiler.

### 3.2.3 加热蒸汽输送系统 Heating steam conveying system

经原汽轮发电机设备的分析、计算，确认每台机组在第二级抽汽口再增加  $20\text{t/h}$  蒸汽量也无需扩孔，也不影响机组的安全运行。本工程拟将来自两台汽轮机二级抽汽口的管道（原 DN200）扩径 DN250 后合并至一条 DN350 的管道，采用架空敷设方式输送至烘干装置蒸汽入口。

Through the analysis and calculation of the original turbine generator equipment, it is confirmed that holes are not needed for additional  $20\text{t/h}$  steam at secondary steam extraction opening of each

unit, which does not affect the safe operation of the unit. This project intends to expand the pipe (original DN200) for secondary steam extraction of two turbines to DN250, and then combined to one DN350 pipe. The steam will be sent to the steam inlet of drying device in the way of overhead laying.

进入烘干装置的蒸汽通过间接加热的方式对褐煤加热，释放出热量后变为冷凝水。该凝结水没有任何污染，采用密闭回收的方式，经管道再输送回电厂主厂房内的除氧器循环回用。

The lignite is heated by the steam into the drying device indirectly. The steam will become condensing water after the releasing of heat. That condensate water hasn't polluted which could be collected in closed way and return to the deaerator for recycling use through the pipe inside the main plant of power plant.

### 3.2.4 冷却系统 Cooling system

电厂现有额定冷却水流量 5000m<sup>3</sup>/h 的机力通风冷却塔 2 座，已没有富余能力。

The power plant has two existing mechanical vent cooling towers with rated cooling water volume of 5000m<sup>3</sup>. There is no abundant volume.

在回转式干燥装置中，褐煤中含有的水分部分在蒸汽的加热过程中蒸发。含水蒸气的尾气（氮气、水蒸气及煤的粉尘）经过布袋除尘器后，再进入空气冷却系统冷凝。因此，需要新设置 1 套空气冷却系统，该空气冷却系统的电力消耗为 N=22KW。经冷凝器排出的冷凝水经过滤后，可以直接作为电厂的补充水使用，减少了电厂的水资源消耗。

In the rotary drying device, part of the water contained in the lignite evaporate during the process of steam heating. The off-gas (nitrogen, water vapour and dust of coal) with moisture enters into air cooling system for condensing after bag filter. Therefore, we need to set 1 new set of air cooling system, which has the power consumption of N=22KW. The condensed water discharged from condenser can be directly used as make-up water of the power plant of after filtering, reducing the water consumption of power plant.

为回收该冷凝液，设置回收水泵 2 台（1 台备用），每台流量：Q=30m<sup>3</sup>/h。

Two sets of water recycling pump (one standby) are set for the recycling of such condensed water. The flow of each one is Q=30m<sup>3</sup>/h.

发电厂现设有 3 台工业水泵，烘干系统真空泵的冷却水可接自电厂的工业水泵出口，排水可接回发电厂，作为冷却塔的补充水。

There are 3 existing industrial water pumps in the power plant. The cooling water for the vacuum pump of drying system can be from the industrial water pump outlet of the power plant. The discharged water can be returned to the power plant as the make-up water of the cooling water.

### 3.2.5 氮气制备系统 Nitrogen preparation system

为了补充回转式干燥装置的氮气，需设置一套吸附式氮气制备装置，其出力为 300Nm<sup>3</sup>/h。耗电功率约为 N=220KW。

In order to make up the nitrogen of the rotary drying device, one set of the absorbing type nitrogen making device needs to be set with the output of 3,00Nm<sup>3</sup>/h and power N=220KW.

### 3.2.6 供电系统 Power supply system

本工程电源自 11KV 发电机出口引接。

The power supply of this project is connected from the outlet of 11KV generator outlet.

发电厂现有 2 台 60MW 的汽轮发电机组，每台发电机出口均设有 11KV 厂用电母线。褐煤烘干系统的电动机装机容量约为 1450KW，除去回转干燥机主电机功率为 280KW，电压等级为 11KV 以外。其余均为低压电机

There are two sets of 60MW turbine generator set in the power plant now. 11KV auxiliary power bus bar is set in the outlet of each generator. The total capacity of the motors of the lignite drying system is about 1450KW, except the power of the main motor of rotary dry machine is 280KW with voltage level of 11KV, the rest are low voltage motor.

烘干系统设置 380V/11kV 两个电压等级供电。供配电装置与自动控制系统合并布置在一个建筑物内。

There are two voltage levels, 380V and 11KV, for the power supply of the drying system. The power supply and distribution and automatic control system are set together inside one building.

对于高压电动机，直接采用 11kV 等级；配套的低压电气设备采用 380/220V，三相四线制。设 1 台 1600KVA 变压器，电压比为 11/0.4kV，不设备用变压器。低压厂用变压器选用干式变压器。低压配电装置采用抽出式配电屏。

For high voltage motor, they are using 11KV power directly; the auxiliary set of low voltage electrical equipment uses 380/220V power, three phase four wire. One set of 1,600KVA transformer is set, its voltage ratio is 11/0.4kV, no spare transformer is set. Dry type transformer is selected for the low voltage auxiliary transformer. Low voltage power distribution device adopts draw-out distribution panel.

11kV 厂用电系统为不接地系统，380/220V 系统为 TN-C-S 系统。

11kV auxiliary power system is non-grounding system, 380/220V system is TN-C-S system.

电缆采用电缆沟和电缆桥架及部分穿钢管方式敷设。电力电缆和控制电缆均采用阻燃型电缆。并采用相应的防火措施。

The cable is laid through cable trench and cable bridge and steel pipe. The power cable and control cable are using inflaming retarding cable with relevant fire fighting measures.

### 3.2.7 自动控制系统 Automatic control system

褐煤烘干系统全部采用集中控制，对烘干系统的蒸汽系统、凝结水系统、氮气系统、回转式干燥机装置、燃料储运系统进行监控和调节。该控制系统可与电厂的主控制室实现通讯。该控制系统在现场设控制室，并与电气供配电装置合并布置。

Lignite drying system all adopt the centralized control to monitor and adjust the steam system, condensing water system, nitrogen system, rotary drier device, fuel storage and transportation system of drying system. The control system can communicate with main control room of power plant. That control system is located in the site controlling room with the coordination of power supply and distribution device.

### 3.2.8 土建工程 Civil work

褐煤烘干系统建、构筑物拟全部布置在厂外闲置的空地上。该区域根据生产的要求，设置必要的门卫、围栏，生产运输道路，排水设施。

The building and structure of the lignite drying system are planned to be located in the spare space outside the plant. The necessary guards, fences, roads for production and transportation and drainage facility are set in the demand of the production in that area.

进出料胶带输送系统采用带防雨罩的输煤栈桥，全封闭储煤棚为钢结构，破碎筛分楼为钢筋混凝土结构，褐煤干燥装置车间为钢结构，电气配电装置与自动化控制室合并的建筑物为砖混结构。

The belt conveying system for the material input and output adopts the coal transporting trestle with rain cover. The complete closed coal shed is of steel structure. The crushing and screening building is using reinforced concrete structure. The workshop containing lignite drying device is using steel structure. The building combined with power distribution device and automatic control room is using brick-concrete structure.

蒸汽管道支架采用钢结构，输送皮带的支架采用钢结构，所有的设备、支架基础均采用钢筋混凝土结构。

The supporting tray of the steam pipe is using steel structure. The supporting of the conveying belt is using steel structure. The foundations of all the equipment and supporting is using reinforced concrete structure.

### 3.2.9 系统设计数据 System design data

序号 NO.	项目名称 ITEM	单位 UNIT	设计工况 DESIGNED WORKING CONDITION
1	处理量 HANDLING CAPACITY	kg/h	120000
2	干燥系统 DRYING SYSTEM	套 suit	1
3	蒸汽冷凝液回收系统 STEAM CONDENSING LIQUID RECYCLING SYSTEM	套 suit	1
4	单套干燥系统处理能力 SINGLE DRYING SYSTEM TREATING CAPACITY	kg/h	120000
5	工作方式 WORKING METHOD		连续 CONTINUOUS
煤 入口 Coal inlet	湿基 Wet base	kg/h	120000
	湿含量 Wet content	%, wt	40
	粒度 Particle size	d <sub>p</sub> , mm	<30
	堆比重 Bulk density	γ <sub>b</sub> , kg/m <sup>3</sup>	700

2018年09月第11页缅甸 TIGYIT 燃煤电厂二期工程预可研报告

		温度 Temperature	℃ Pa(G)	常温 Normal temperature
		压力 Pressure		常压 Normal pressure
		低位发热量 LHV	Kcal/Kg	2950
6	煤 出口 Coal outlet	湿基 Wet base	kg/h	90000
		湿含量 Wet content	%, wt	20
		温度 Temperature	℃	≤80
		压力 Pressure	Pa(G)	常压 Normal pressure
		低位发热量 LHV	Kcal/Kg	4125(化验值 test value)
7	湿份蒸发量 Wet evaporation		kg/h	30000
8	水回收量 Water recycling volume		kg/h	>28000

### 3.2.10 工艺流程 Process flow

褐煤蒸汽管回转干燥系统工艺流程详见附图。

The process flow of lignite steam pipe rotary drying system is shown in attached figure in detail.

工艺流程说明如下：

The process is described as follows:

自煤矿来的褐煤块经过双齿辊破碎机将煤块的粒径破碎至 30mm 以下，再用皮带输送机输送到干燥装置前的煤仓内。经由旋转进料阀均匀的加入到蒸汽管回转干燥机内，湿煤在蒸汽管回转干燥机进料螺旋的输送下进入蒸汽管回转干燥机回转筒体内，褐煤与蒸汽管回转干燥机内布置的蒸汽管充分接触干燥，物料中的水分被不断蒸发，物料从干燥机入口向出口方向运动，当物料到达蒸汽管回转干燥机出口时成为合格的产品，产品从干燥机下料口排出。

The lignite block from coal mine is broken to less than 30 mm by double-gear roller crusher, and then conveyed to the coal bunker before the drying device by belt conveyor. the lignite block is evenly added to the steam tube rotary dryer through the rotary feed valve, and the wet coal is conveyed by the feed screw of the steam tube rotary dryer into the rotary cylinder of steam tube rotary dryer. Lignite and steam tube rotary dryer arranged in steam tube rotary dryer in full contact to dry. The moisture in the material is constantly evaporated. The material moves from the dryer inlet to the outlet direction. When the material arrives at the steam tube rotary dryer

outlet and becomes a qualified product, the product is discharge from outlet of dryer.

从蒸汽管回转干燥机头部排出的尾气（氮气、水蒸汽及粉煤粉尘）被循环风机抽吸到袋式过滤器内进行气固分离，煤粉分离净化后的载气、水蒸汽通过干燥引风机送入洗涤冷却塔，尾气从塔底进入与塔顶来的循环冷却液在塔内件的作用下充分接触洗涤冷却，洗涤冷却下来的水和循环冷却液在塔底闪蒸，闪蒸产生的蒸汽经过空气冷却系统冷凝后回收，由真空泵排出不凝气。闪蒸后剩余的液体经循环水泵再返回洗涤塔的顶部，作为循环冷却液再进入洗涤塔干燥尾气。洗涤冷却脱水后的干燥尾气作为载气再经过载气加热器加热后，通过循环风机送入回转式干燥机循环供加热使用。

The tail gas (nitrogen, water vapor and pulverized coal dust) discharged from the head of the steam tube rotary dryer is pumped into a bag filter by a circulating fan for gas-solid separation. The carrier gas and water vapor are fed into a washing cooler after pulverized coal separation and purification by a drying induced draft fan. The tail gas entering from the bottom of the tower is arranged a full contact with the circulating cooling liquid and from the top of the tower to wash cooling in the tower. The water and circulating liquid by wash cooling are flash evaporated at the bottom of the tower. The steam produced by flash evaporation is condensed by air cooling system and then recovered. The non-condensable gas is discharged by vacuum pump. The remaining liquid after flash evaporation is returned to the top of the scrubber by circulating water pump, and then as circulating coolant, it enters the scrubber to dry tail gas. After washing, cooling and dehydration, the dry tail gas is used as carrier gas and then heated by carrier gas heater. It is fed into rotary dryer by circulating fan for heating.

蒸汽是从蒸汽管回转干燥机旋转接头进入干燥机，通过干燥机汽室分配到干燥机蒸汽管内，在此蒸汽与干燥机蒸汽管外的物料进行换热后冷凝，冷凝液通过自身重力自流至凝液罐中缓冲贮存后通过凝液泵输送至发电厂凝结水系统。

The steam enters the dryer through the rotary joint of the steam tube dryer and is distributed into the steam tube of the dryer through the steam chamber. The steam exchanges heat with the material outside the steam tube of the dryer and condenses. The condensate flows spontaneously based on its own gravity to the condensate tank for buffering and storage, and then is transported to the condensate water system of the power plant through the condensate pump.

需要强调的是褐煤干燥后易燃易爆，采用氮气循环技术不仅能使褐煤干燥系统的自燃问题和粉尘爆炸问题得到彻底解决，同时干燥蒸发的水蒸汽和携带的热量能得到充分回用。

It should be emphasized that lignite is flammable and explosive after drying. The use of nitrogen circulation technology can not only solve the problem of spontaneous combustion and dust explosion in lignite drying system, but also reuse the water vapor and heat produced during the drying.

该系统具有以下的技术特点：

The system has the following technical characteristics:

(1) 蒸汽管回转干燥机采用间接热传，处理能力大，能耗低，热源可采用压力为0.3~2.0MPa(G)的饱和或过热蒸汽，适用蒸汽范围广。

Indirect heat transfer is adopted in steam tube rotary dryer, which has high treatment capacity and low energy consumption. Saturated or superheated steam with pressure of 0.3~2.0 MPa (G) can be used as heat source, and can be used in a wide range.

(2) 蒸汽管回转干燥能适应较大的煤碳颗粒，操作稳定且能耗低。

Steam tube rotary drying can adapt to larger coal particles with stable operation and low energy consumption.

(3) 常规蒸汽褐煤干燥系统尾气不回收，直接排放，导致干燥蒸发水量全部浪费。本技术在热量回收的同时，回收干燥尾气中的水蒸汽，可将原煤中干燥蒸发出水分的 97%以上的洁净回收。

The tail gas of conventional steam lignite drying system is not recovered but directly discharged, resulting in a total waste of drying water evaporation. The technology can recover more than 97% of the evaporated water from the raw coal by recovering the steam from the dry tail gas while recovering the heat.

(4) 采用该技术后，褐煤干燥系统可实现惰性气体循环干燥，吸收塔将干燥尾气中的热量和水蒸气回收，排放的尾气经加热后返回煤干燥系统，成为干燥载气，使得褐煤干燥系统实现闭式循环。此时，干燥系统的氧含量完全可控，不再向大气排放干燥尾气，煤干燥系统更安全、更环保。

After adopting the technology, the lignite drying system will realize inert gas cyclic drying. The absorption tower will recover the heat and steam from the drying tail gas. The exhaust gas will be heated and returned to the coal drying system as dry carrier gas, making the lignite drying system realize closed cycle. At this point, the oxygen content of the drying system can be completely controlled with no longer discharging drying tail gas into the atmosphere. The coal drying system is safer and more environmentally friendly.

### 3.2.11 主要工艺设备 Main process equipment

蒸汽管干燥单元主要设备由蒸汽管干燥机、脉冲布袋除尘器、洗涤冷却塔、循环风机、凝液罐、凝液泵、洗涤水泵等组成。

The main equipment of steam tube drying unit is composed of steam tube dryer, pulse bag filter, washing cooling tower, circulating fan, condensate tank, condensate pump, washing water pump, etc.

本方案的干燥机是一种间接加热的蒸汽管型干燥机，干燥机具有足够的容积和换热面积，确保湿物料在达到要求后排出干燥机。干燥机在一定转速和倾斜度下保持一定的填充率，保证干燥过程顺利进行。

The dryer of this scheme is an indirectly heated steam tube dryer. The dryer has sufficient volume and heat transfer area to ensure that wet materials are discharged from the dryer after meeting the requirements. The dryer maintains a certain filling rate at a certain speed and inclination to ensure the drying process is carried out smoothly.

### 3.2.12 设备一览表 Equipment list

序号 NO.	设备名称 QUIPMENT NAME	位号 TAG NAME	数量 NUMBER	型号及规格 TYPE AND REGULATION
	褐煤仓 Lignite bunker	V-1101	1 台 1 pc	材质: 碳钢 Material: carbon steel
1	计量皮带输送机 Metering belt conveyor	T-1101	1 台 1 pc	输送量: 120t/h Delivery capacity: 120t/h 功率: 11kW Power: 11kW
2	载气加热器 Carrier gas heater	E-1101	1 台 1 pc	型号: HRQ-365 Type: HRQ-365 换热面积: 365m <sup>2</sup> Heat transfer area: 365 m <sup>2</sup> 主要材质: 壳体: Q345R Main material: shell: Q345R 管子: 20 号无缝钢管 Pipe: seamless steel pipe No. 20 翅片: 铝翅 Fins: Aluminum fin
3	进料旋转阀 Feed rotary valve	RF-1101	1 台 1 pc	规格: DN1000 Specifications: DN1000 功率: 7.5kW Power: 7.5kW 材质: S30408 Material: S30408
4	蒸汽管回转干燥机 Steam tube rotary dryer	M-1101	1 台 1 pc	型号: HZG-4200 Type: HZG-4200 筒体规格: φ4200×30000mm Cylinder size: Phi 4200 x 30000mm 换热面积: 3200m <sup>2</sup> Heat transfer area: 3200m <sup>2</sup> 主电机: 280kW Main motor: 280kW 进料螺旋功率: 45kW Feed screw power: 45kW 盘车电机功率: 18.5kW Power of turning motor: 18.5kW 材质: 碳钢 Material: carbon steel

2018 年 09 月第15页缅甸 TIGYIT 燃煤电厂二期工程预可研报告

5	出料螺旋输送机 Discharging screw conveyor	L-1102	1 台 1 pc	输送能力: 120t/h Transport capacity: 120t/h 功率: 22kW Power: 22kW 材质: 碳钢 Material: carbon steel
6	出料旋转阀 Discharging rotary valve	RF-1102	1 台 1 pc	规格: DN1000 Specifications: DN1000 功率: 7.5kW Power: 7.5kW 材质: S30408 Material: S30408
7	凝液罐 Condensate tank	V-1104	1 台 1 pc	设备外形: φ1600×3200mm Equipment appearance: φ1600 x 3200mm 设备材质: Q345R Equipment material: Q345R 容积: 6.5m <sup>3</sup> Volume: 6.5m <sup>3</sup>
8	凝液泵 Condensate pump	P-1101A/B	2 台 2 pcs	流量: 45m <sup>3</sup> /h Flow: 45m <sup>3</sup> /h 扬程: 80m Lift: 80m 电机功率: 22kW Motor power: 22kW 材质: 碳钢 Material: carbon steel
9	布袋除尘器 Bag-type dust collector	D-1101	1 台 1 pc	型号: DCC-1600 Type: DCC-1600 过滤面积: 1600m <sup>2</sup> Filter area: 1600m <sup>2</sup> 主要材质: 壳体: Q345R Main material: shell: Q345R 滤袋: 亚克力 Filter bag: acrylic
10	布袋旋转卸料器 Bag-type rotary unloader	RF-1103	1 台 1 pc	规格: DN300 Specifications: DN300 功率: 1.5kW Power: 1.5kW

2018 年 09 月第16页缅甸 TIGYIT 燃煤电厂二期工程预可研报告

				主要材质: S30408 Main material: S30408
11	尾气引风机 Exhaustfan	C-1101	1 台 1 pc	流量: 80000m <sup>3</sup> /h Flow: 80000m <sup>3</sup> /h 全压: 3000Pa Full pressure: 3000Pa 温度: 110℃ Temperature: 110℃ 功率: 110kW Power: 110kW 主要材质: 碳钢 Material: carbon steel
12	洗涤冷却塔 Washing cooling tower	T-1101	1 台 1 pc	外形尺寸: φ3000×30000mm External size: φ3000×30000mm 设备材质: 碳钢 Equipment material: carbon steel
13	洗涤循环水泵 (两开一备) Washing circulating water pump(two in operation; one standby)	P-1102 A/B/C	3 台 3 pcs	流量: 500m <sup>3</sup> /h Flow: 500m <sup>3</sup> /h 扬程: 50m Lift: 50m 功率: 132kW Power: 132kW
14	真空泵系统 (含凝液罐) Vacuum pump system (containing condensate tank)	P-1103	1 套 1 set	抽气量: 30m <sup>3</sup> /min Sucking rate: 30m <sup>3</sup> /min 功率: 55kW Power: 55kW 材质: 碳钢 Material: carbon steel
15	洗涤塔风机 Washing tower fan	C-1102	1 台 1 pc	风量: 22000m <sup>3</sup> /h Air volume: 22000m <sup>3</sup> /h 全压: 4000Pa Full pressure: 4000Pa 温度: 60℃ Temperature: 60℃ 功率: 45kW Power: 45kW 材质: 碳钢 Material: carbon steel

2018 年 09 月第17页缅甸 TIGYIT 燃煤电厂二期工程预可研报告

16	破碎机 Crusher	D-1103	1 台 1 pc	处理量: 100t/h Throughput: 100t/h 破碎后粒度: ≤30mm Particle size after crushing: ≤30mm 功率: 82kW Power: 82kW
17	空冷系统 Air cooling system	E-1103	1 台 1 pc	冷却蒸汽量: 25t/h Cooling capacity: 25t/h 蒸汽温度: 60~70℃ Steam temperature: 60~70℃ 功率: 22kW Power: 22kW 换热面积: 600m <sup>2</sup> Heat transfer area: 600m <sup>2</sup>
18	制氮机 Nitrogen making machine	D-1102	1 台 1 pc	制氮量: 300Nm <sup>3</sup> Nitrogen production: 300Nm <sup>3</sup> 功率: 220kW Power: 220kW

## 3.2.12 公用工程消耗 Utility consumption

序号 No.	名称 Name	规格 Regulation	小时消耗量 Consumption per hour	备注 Remarks
1	蒸汽 Steam	0.9MPa (a), 260℃	40t/h	实际用量 Actual amount
2	氮气 Nitrogen	0.4MPa	300Nm <sup>3</sup> /h	布袋反吹用, 系统补充 Cloth bag blowback, system supplementary
3	电 electric power	380V/10kV	~1450kW	装机功率 Installed power
			~1160kW	使用功率 Use power

### 3.3 技术经济分析 technical and economic analysis

#### 3.3.1 技术指标 Technical indicators

对发热量 3000kcal/kg, 全水分 40%的褐煤进行干燥以后, 燃料的水分大大下降, 低位发热量可达到 4125 Kcal/Kg。这样, 磨煤机的出力会明显提高, 完全可以满足锅炉的燃料需求。同时, 由于锅炉排出烟气的流量、温度的降低, 锅炉的热效率也会接近达到设计值。与此同时, 随着锅炉满负荷运行, 汽轮机进汽参数提高, 发电效率提高, 厂用电率降低。因此, 供电煤耗率也会明显下降。详见如下计算表格。

After drying the lignite, the moisture of the fuel greatly decreases, and the lowerheating value can reach 4125 Kcal/Kg. Thus, the output of the pulverizer will be significantly increased, which can completely meet the fuel demand of the boiler. At the same time, due to the reduction of flue gas flow rate and temperature, the thermal efficiency of the boiler will be close to the design value. So, with the full load operation of the boiler, the steam inlet parameters of the steam turbine are improved; the power generation efficiency is improved; and the auxiliary power consumption rate is reduced. Therefore, the coal consumption rate of power supply will also decrease significantly. See the following table for details.


序号 No.	项目 Item	单位 UOM	装机方案 2×240t/h+2×N60 Installation scheme 2×240t/h+2×N60
1	锅炉蒸发量 Boiler evaporation	t/h	2×250 (计入汽封用汽及汽水损失) (including steam for steam seal and steam loss )
2	汽轮机进汽量 Steam intake volume of steam turbine	t/h	2×248
3	汽轮机对烘干系统供汽量 Steam supply for drying system of steam turbine	t/h	2×20
4	汽轮发电机组功率 Power of turbogenerator set	MW	2×60
5	发电厂综合厂用电率 Comprehensive power consumption rate of power plant	%	13 (含褐煤烘干系统耗电 1.16MW) (containing lignite drying system power consumption 1.16MW)
6	发电厂净输出 Net output of power plant	MW	2×52.2
7	燃料消耗 (基准煤量) Fuel consumption (reference coal quantity)	t/h	2×60(基准煤定义为 3000Kcal/kg reference coal qty is defined as 3000Kcal/kg)

序号 No.	项目 Item	单位 UOM	装机方案 2×240t/h+2×N60 Installation scheme 2×240t/h+2×N60
10	小时锅炉烟气量 Boiler flue gas volume per hour	Nm <sup>3</sup> /h	2×265000(250t/h 蒸发量, 标准状态) (250t/h evaporation, standard condition)
11	小时灰渣总量 Total ash per hour	t/h	2×4.19
12	小时灰量 Ash amount per hour	t/h	2×3.77
13	小时渣量 Amount of slag per hour	t/h	2×0.42
14	锅炉出口烟气含尘浓度 Dust concentration of flue gas at boiler outlet	g/ Nm <sup>3</sup>	14.26
15	烟囱出口排尘浓度 Dust concentration at outlet of chimney	mg/ Nm <sup>3</sup>	< 30 (世行标准) (World bank standard)
16	烟囱出口排 SO <sub>2</sub> 浓度 SO <sub>2</sub> concentration at outlet of chimney	mg/ Nm <sup>3</sup>	< 400 (世行标准) (World bank standard)
17	烟囱出口排 N <sub>m</sub> O <sub>n</sub> N <sub>m</sub> O <sub>n</sub> at Chimney outlet	mg/ Nm <sup>3</sup>	< 200 (世行标准) (World bank standard)
19	二期工程实施后发电机组供电褐煤耗率 Lignite consumption rate of power generation unit after implementation of the second phase project	g/kw.h	<1200 (基准煤) (reference coal)
20	二期工程实施前发电机组供电褐煤耗率 Lignite consumption rate of power generation unit before implementation of the second phase project	g/kw.h	1400 (基准煤) (reference coal)
22	电厂年设备利用小时数 Annual equipment utilization hours of power plant	h	7500 (折合到 TMCR 出力) (equivalent to TMCR output)
23	年可供电量 Annual power supply	GW.h	783 (大于 PPA 协议的 720) (greater than 720 of PPA agreement)

### 3.3.2 能量平衡分析 Energy balance analysis

#### 3.3.2.1 能量平衡网络图 Energy balance net

2018 年 09 月第20页缅甸 TIGYIT 燃煤电厂二期工程预可研报告



2018年09月第21页缅甸 TIGYIT 燃煤电厂二期工程预可研报告

### 3.3.2.2 能量平衡网络图说明 State of energy balance net

网络图以收到基低位发热量 3000Kcal/Kg, 空气干燥基全水分 40%的褐煤为基准煤, 电厂综合(含褐煤干燥)发电厂用电率为 13%, 在燃用基准煤情况下, 煤耗率为<1200g/KW·h。应该说明的是, 如果实际用煤热值低于这一基准, 煤耗率会相应升高。电厂能源综合利用率 25%, 这显然与电厂使用低发热量和高水分的褐煤有关。

The reference coal in the above net is the lignite which has LHV of 3000Kcal/kg as received basis and total moisture of 40% as air dried basis. The general auxiliary power consumption of the power plant (including lignite drying) is 13%. When the plant is using reference coal, the coal consumption is less than 1200g/KWh. It should be stated that the coal consumption will increase if the heating value of the coal used actually is lower than that reference coal. Then general utilization rate of energy of power plant is 25%, which is related to the low heating value and high moisture of the power plant obviously.

## 3.4 环境影响分析 Environmental impact analysis

### 3.4.1 褐煤干燥系统对于环境的影响分析

#### Influence analysis of lignite drying system on Environment

本工程使用现有汽轮机的二级抽汽, 通过间接加热的方式对煤矿来的原煤进行烘干脱水。烘干装置采用惰性气体循环干燥, 吸收塔将干燥尾气中的热量和水蒸汽回收, 排放的尾气经加热后返回煤干燥系统, 成为干燥载气, 使得煤干燥系统实现闭路循环, 此时, 干燥系统的氧含量完全可控, 不再向大气排放干燥尾气, 煤干燥系统更安全、更环保。

The project uses the secondary extraction of existing steam turbine to dry raw coal of coal mine for dehydration through indirect heating way. The drying device adopts inert gas circulation drying. The absorption tower recovers the heat and steam from the drying tail gas. The exhaust gas is heated and returned to the coal drying system as a dry carrier gas, which makes the coal drying system realize closed-circuit circulation. At this time, the oxygen content of the drying system can be completely controlled, and the drying tail gas is no longer discharged into the atmosphere. The coal drying system is safer and more environmentally friendly.

系统输入的物料为原煤、蒸汽、电力、氮气, 不使用其他的原料。输出的物料为干燥后的煤炭、蒸汽冷凝液 (加热蒸汽冷凝液和褐煤烘干水分析出的蒸汽冷凝液)。煤炭供电厂发电使用, 冷凝液可回收至电厂合理使用, 不但不产生废水, 而且还降低了电厂的水资源消耗。

The system inputs raw coal, steam, electricity, nitrogen, and does not use other raw materials. The output material is dried coal, steam condensate (heated steam condensate and steam condensate separated from lignite drying). The coal is used for power generation of power plant. The condensate can be recovered for the rational use of the power plant. It not only does not produce waste water, but also reduces the water consumption of the power plant.

本工程潜在的对环境、安全的影响因素分析如下。

The potential environmental and safety impact factors of the project are analyzed as follows.

- 1) 本工程建设场地位于电厂外的闲置空地上, 土建工程施工、设备运输、设备安装期间会有轻微的无规则的噪声。因该场地无直接毗邻的居民点, 因此不会对周边居民生活产生影响。

The construction site is located in the idle space outside the power plant. Civil engineering construction, equipment transportation, equipment installation period will have a slight irregular noise. Because the site is not directly adjacent to the residential area, it will not affect the lives of the surrounding residents.

2) 本工程建设 2000m<sup>2</sup> 钢结构储煤棚 1 座，采用全封闭式。煤炭采用皮带输送方式，系统的各个转运点设置除尘设备。因此，生产过程中不会对环境产生粉尘污染。

One 2000m<sup>2</sup> steel structure coal storage shed is established in the project. Use belt conveyor for coal. The dust removal equipment is installed at each transfer point of the system. Therefore, dust pollution will not be produced in the production process.

3) 本工程可能产生噪声的设备主要有破碎机、水泵、空冷系统风机等转动设备。

双齿辊破碎机设置在在封闭的破碎楼内，内墙设吸音材料，可有效的消除噪声对环境的影响。风机、水泵选用低噪声类型，安装在隔音小室内。因此，可控制干燥系统的边界噪声在 70dB(A)以下。

The equipment which may produce noise in the project is mainly rotating equipment such as crusher, water pump and fan of air cooling system. The double geared roll crusher is set in the closed crushing building, and the sound absorbing material is installed in the inner wall, which can effectively eliminate the influence of noise on the environment. The fan and water pump are of low noise type and installed in the soundproof room. Therefore, the boundary noise of the drying system can be controlled below 70dB (A).

4) 本工程采用自动化控制系统。并根据操作人员、设备的需求，设置相应的安全措施、通风装置、防雷接地装置。

The project adopts automatic control system. Set up corresponding safety measures, ventilation devices and lightning protection grounding devices according to the requirements of operators and equipment.

5) 设置火灾检测报警系统，消防设施采用就地消防设备和完善的水消防系统相结合的方式。消防水源来自电厂的消防泵房。经核算，现有的消防水源完全可以满足烘干系统水消防的要求。

Set up fire detection and alarm system. Fire-fighting facilities adopt local fire-fighting equipment and perfect water fire-fighting system. The source of water comes from the fire pump house of the power plant. After calculation, the existing fire water source can completely meet the requirements of the fire water system in the drying system.

6) 烘干系统生产区内，充分种植各种绿植，不但美化了环境，而且可以衰减噪声对周边的影响。

In the production area of drying system, planting all kinds of green plants sufficiently not only beautifies the environment, but also attenuates the influence of noise on the surrounding area.

### 3.4.2 对电厂污染物排放影响

#### Impact on pollutant emission from power plants

发电厂经华光电力投资修复后，锅炉烟气处理系统采用高效静电除尘器、氧化镁湿法脱硫、SNCR 脱硝设备，并于 2017 年 5 月恢复并网发电并投入商业运行，各项烟气排放指标均优于世行标准。

After the power plant is invested and repaired by Huaguang Electric Power, the boiler flue gas treatment system uses high-efficiency electrostatic dust remover, magnesium oxide wet desulfurization, SNCR denitrification equipment, and resumes power generation and commercial operation in May 2017. All flue gas emission indicators are better than the World Bank standards.

褐煤经干燥后，不但降低了原煤的水分，提高了煤炭发热量，增加了磨煤机的出力，使电厂系统效率提高并达到额定发电能力。而且，还降低了锅炉的烟气排放量。根据初步计算，每台 240t/h 锅炉在 BMCR 工

况下，可降低锅炉空气预热器出口烟气量约 20000Nm<sup>3</sup>/h。在相同的锅炉蒸发量工况下，当锅炉的烟气量下降后，电除尘器内、脱硫塔内的烟气流速也会相应下降，这样上述设备的除尘、脱硫效率也会相应的提高。

After drying, lignite not only reduces the moisture content of raw coal, but also increases the heat value of coal, increases the output of coal pulverizer, and improves the efficiency of power plant system to reach the rated power generation capacity. Moreover, it also reduces the amount of flue gas discharged from the boiler. According to the preliminary calculation, the flue gas volume at the outlet of the air preheater of the boiler can be reduced by about 20,000 Nm<sup>3</sup>/h under the condition of BMCR for a 240 t/h boiler. Under the same boiler evaporation condition, when the boiler flue gas volume drops, the flue gas velocity in the ESP and the desulfurization tower will also drop correspondingly, so that the dust removal and desulfurization efficiency of the above-mentioned equipment will be improved correspondingly.

而且，在同等发电功率下，由于锅炉燃烧效率的提高，发电系统效率的提高，煤炭的消耗量必然降低，所以电厂总的烟气中的污染物排放总量也会减少。

Moreover, with the same power generation, because of the improvement of boiler combustion efficiency and the efficiency of power generation system, the consumption of coal is bound to decrease. The total emission of pollutants from flue gas of power plants will be reduced.

因此，采用褐煤干燥的方式，不仅明显的提高了电厂的经济效益，充分发挥了现有设备的潜力，而且也产生了相应的环境效益。电厂达到额定发电功率后，烟气的污染物排放指标可以达到如下表中数据。

Therefore, the lignite drying method not only obviously improves the economic benefits of the power plant, but also gives full play to the potential of existing equipment, and could produce corresponding environmental benefits. After the power plant reaches the rated power, the pollutant emission index of the flue gas can reach the following table.

名称 Name	单位 UOM	数值 Value
烟囱出口排尘浓度 Dust concentration at chimney outlet	mg/ Nm <sup>3</sup>	< 20 (世行标准 30) (World Bank Standard30)
烟囱出口排 SO <sub>2</sub> 浓度 SO <sub>2</sub> concentration at chimney outlet	mg/ Nm <sup>3</sup>	< 200 (世行标准 400) (World Bank Standard400)
烟囱出口排 N <sub>m</sub> O <sub>n</sub> N <sub>m</sub> O <sub>n</sub> at chimney outlet	mg/ Nm <sup>3</sup>	< 150 (世行标准 200) (World Bank Standard200)

目前，发电厂经华光电力投资改造完善以来，主要污染物的排放指标已经显著优于世行的标准。随着人类社会对环境保护的重视，发电厂的烟气污染物排放标准在未来有可能会根据地区发展情况加以调整。发电厂现在的烟气净化处理系统在将来拟采用如下的升级改造措施以应对。

At present, since the power plant has been renovated and improved by Huaguang, the emission index of main pollutants has been significantly better than the World Bank standard. With the attention of human society to environmental protection, the flue gas emission index of power plants may become more stringent in the future. In the future, the power plant's flue gas treatment system can adopt the following upgrading measures if the flue gas emission standard of power plant may be adjusted together with the development of the area where the power plant

is located.

1) PM(颗粒物)控制：电厂现有的除尘设备为电除尘器，将来可以对现有电除尘器钢结构和壳体作较小改动的前提下，保留第一电场，其余改为布袋，将电气除尘器改造为电袋除尘器。这样，可以将烟气中的颗粒物排放浓度降低至  $10\text{mg}/\text{Nm}^3$  以下。

PM (Particulate Matter) Control: The existing precipitator in power plant can be transformed from ESP into electric bag precipitator on the premise of minor modification of the steel structure and shell of the current ESP, keeping the first electric field, changing the rest into bags. Therefore, the particulate matter in the flue gas can be reduced to below  $10\text{mg}/\text{Nm}^3$ .

2)  $\text{SO}_2$  控制：电厂现有的脱硫设施为氧化镁湿法脱硫，该设备脱硫率可以达到 98%，因此增加脱硫剂的用量，现有设备即可明显提高其脱硫效率，使  $\text{SO}_2$  的排放浓度控制在  $100\text{mg}/\text{Nm}^3$  以下。

$\text{SO}_2$  control: the existing desulfurization facility in power plant is magnesium oxide wet desulfurization. The desulfurization rate of the equipment can reach 98%. So increasing the dosage of desulfurizer, the existing equipment can significantly improve its desulfurization efficiency, so that the  $\text{SO}_2$  emission concentration can be controlled below  $100\text{ mg}/\text{Nm}^3$ .

3)  $\text{N}_m\text{O}_n$  的控制：电厂现在采用热解尿素的 SNCR 脱硝工艺，可以将  $\text{N}_m\text{O}_n$  排放浓度控制在  $150\text{mg}/\text{Nm}^3$ 。由于 SNCR 装置的脱硝效率略低，已经无明显的提升空间，可采用低氮燃烧器+SNCR 方式降低其排放浓度，将烟气中  $\text{N}_m\text{O}_n$  的排放浓度降低至  $100\text{mg}/\text{Nm}^3$  以下。

$\text{N}_m\text{O}_n$  control: SNCR denitrification of thermal urea is now being used in power plants. The  $\text{N}_m\text{O}_n$  emission concentration can be controlled at  $150\text{mg}/\text{Nm}^3$ . Because of the low denitrification efficiency of SNCR, there is no obvious space for improvement. In the future, if the environmental protection department of Myanmar is more strict on  $\text{N}_m\text{O}_n$  emission, low nitrogen burner +SNCR can be used to reduce the emission concentration by a small margin; or SCR method (urea pyrolysis system can continue to be used), which the denitrification efficiency can be greatly improved, reducing the emission concentration of  $\text{N}_m\text{O}_n$  in the flue gas to below  $100\text{mg}/\text{Nm}^3$ .

### 3.4.3 对电厂用水量的影响 Influence on water consumption of power plant

本工程采用闭式循环干燥系统，可以降低发电厂的水资源消耗约  $100\text{t}/\text{h}$ 。具体可以体现在如下两个方面。

The closed loop drying system is adopted in this project, which can reduce the water consumption of power plants by about  $100\text{t}/\text{h}$ . It can be embodied in the following two aspects.

1) 经干燥装置对褐煤加热，褐煤中的水分被蒸发，该水蒸气在空气冷却装置中凝结后，可以过滤后回收至电厂作为补充水使用，每小时的冷凝液回收量约为  $29\text{t}/\text{h}$ ，节约原水约  $50\text{t}/\text{h}$ 。该冷凝液基本不含有矿物质，去除其中的颗粒物后，作为锅炉补充水处理系统的进水，不但降低了发电厂的原水消耗，而且也降低了除盐水系统的运行成本。

The moisture in lignite is evaporated by heating in the drying device. After condensation in the air cooling device, the water vapor can be filtered and recycled to the power plant as supplementary water. The recovery of condensate per hour is about  $29\text{t}/\text{h}$  which can save  $50\text{t}/\text{h}$  raw water. The condensate basically contains no minerals. After removing the particulate matter from the condensate, it is used as the feed water of the boiler supplementary water treatment system, which not only reduces the raw water consumption of the power plant, but also reduces the operation cost of the desalination system.

2) 汽轮机的二级抽汽部分做功发电后，外供作为褐煤烘干装置的加热热媒，其蒸汽冷凝液再返回电厂热力

系统作为工质继续参与循环。这样就相应的降低了汽轮机冷凝器的凝汽量，结果是冷却塔侧的循环水损失量也会降低。经初步估算，两台机的循环水系统补充量会降低约 50 t/h。

After the secondary steam extraction part of the steam turbine works to generate electricity, it is externally supplied as the heating medium of the lignite drying device, and then the steam condensate is returned to the thermal system of the power plant as the working medium to continue to participate in the cycle. In this way, the condensing steam quantity of the steam turbine condenser is reduced correspondingly, and the result is that the circulating water loss on the cooling tower side will also be reduced. After preliminary estimation, the replenishment of the circulating water system of the two machines will be reduced by about 50 t/h.

由此可见，建设褐煤烘干系统以后，不但没有增加水资源的消耗，而且还降低了电厂的水消耗量约 100 t/h。Therefore, the construction of lignite drying system, not only doesn't increase water consumption, but also reduces the power plant water consumption of about 100t / h.

3.5 投资估算表（千元 USD） Investment estimation chart (thousand USD)

序号 No.	工程或费用名称 Project or cost name	建筑工程费 Construction cost	设备购置费 Equipment acquisition fee	安装工程费 Installation cost	其他费用 Other expenses	合计 Total	各项占静态投资(%) Each accounts for static investment (%)
一	主辅生产工程 Main-auxiliary production engineering	3500	10500	2000		16000	82.1
(一)	蒸汽管道输送及冷凝液回收系统 Steam pipeline transportation and condensate recovery system	250	300	300		850	
(二)	燃料储存及输送系统 Fuel storage and transportation system	1100	950	200		2250	
(三)	供电系统 power supply system	200	350	300		850	
(四)	褐煤烘干系统 Lignite drying system	1500	8200	1000		10700	
(五)	安全及环境保护设施 Safety and environmental protection facilities	50	100	20		170	
(六)	自动化控制系统 Automatic control system	50	150	60		260	
(七)	附属生产工程 Subsidiary production engineering	300	250	20		570	
(八)	供水及消防系统 Water supply and fire fighting system	50	200	100		350	

2018年09月第27页缅甸 TIGYIT 燃煤电厂二期工程预可研报告

二	与厂址有关的单项工程 Single project related to plant site	1500				1500	7.7
(一)	地基处理 Foundation treatment	1500				1500	
三	其他费用 Other expenses				1750	1750	9.0
1	建设场地平整及清理费 Construction site leveling and cleaning cost				250	250	
2	项目建设管理费 Project construction management fee				150	150	
3	项目建设技术服务费 Technical service fee for project construction				700	700	
4	整套启动试运费 Full set start-up and trial fee				150	150	
5	CIF 海运等有关费 CIF shipping and other related fees.				500	500	
四	工程基本预备费 Basic reserve fees				250	250	1.2
	工程静态投资 Engineering static investment	5000	10500	2000	2000	19500	100.00
	各项占静态投资(%) Each accounts for static investment (%)	25.6	53.8	10.3	10.3	100	

2018年09月第28页缅甸 TIGYIT 燃煤电厂二期工程预可研报告

### 3.6 结论 Conclusion

综上所述，实施本报告提出的电厂二期(褐煤烘干)工程以后，可以带来如下的经济效益和环境效益。

To sum up, the implementation of the second phase of the power plant (lignite drying) project proposed in this report can bring the following economic and environmental benefits.

1) 褐煤烘干后，磨煤机的出力将会达到锅炉的燃煤量需求，汽轮发电机组可达到设计出力，充分发挥了现有设备及系统的潜力。发电能力将从目前的 80%TMCR 达到 100%TMCR, 可对电网增加供电能力 24MW, 年上网电量预计达到 783GW.h, 可以极大地改善缅甸电力紧缺的状况。

After the lignite is dried, the output of the pulverizer will meet the demand of the boiler's coal-fired capacity, and the turbogenerator set can reach the design output, giving full play to the potential of the existing equipment and systems. The power generation capacity will reach 100% TMCR from 80% TMCR at present. It will increase the power supply capacity by 24 MW. The annual on-grid energy is expected to reach 783 GW.h. This will greatly improve the power shortage situation in Myanmar.

2) 由于避免了煤中大量水分进入锅炉，汽轮发电机组进汽参数提高，发电机组出力增加，厂用电率下降。所以，整个发电系统热效率会有较大的提高，供电原煤（褐煤）耗率在燃用 3000Kcal/Kg 的基准煤情况下，预计将从 1400 g/kw.h 下降到 1200g/kw.h, 若按全年发电设备利用小时数 7500h 计算，每年可节约褐煤约  $15.7 \times 10^4$ t，具有非常好的经济效益。

Because a large amount of water from coal is avoided entering the boiler, the steam inlet parameters of the turbogenerator set are improved; the output of the generator set is increased, and the power consumption rate is decreased. Therefore, the thermal efficiency of the whole power generation system will be greatly improved. When the reference coal with HV of 3000Kcal/kg is used, the consumption rate of raw coal (lignite) for power supply is expected to decrease from 1400 g/kw.h to 1200 g/kw.h. It can save about  $15.7 \times 10^4$  t lignite per year if the utilization hours of power generation equipment are calculated at 7500h. It has quite good economic benefits.

3) 褐煤经干燥后，每台 240t/h 锅炉在 BMCR 工况下，可降低锅炉空气预热器出口烟气量约 20000Nm<sup>3</sup>/h。当烟气量下降后，电除尘器、脱硫塔内的烟气流速也会相应下降，这样，上述设备的除尘、脱硫效率也会相应的提高。在同等发电功率下，由于锅炉燃烧效率的提高，发电系统效率的提高，煤炭的消耗量必然降低，锅炉总的烟气中的污染物排放总量也会减少。因此褐煤烘干方案对于发电系统也具有较好的环保效益。

After lignite is dried, the amount of flue gas at the outlet of boiler air preheater can be reduced by about 20 000 Nm<sup>3</sup>/h under the condition of each 240t/h boiler BMCR. When the flue gas volume decreases, the flue gas velocity in the ESP and the desulfurization tower will also decrease accordingly. Thus, the dust removal and desulfurization efficiency of the above equipment will be improved accordingly. Under the same power generation, due to the improvement of boiler combustion efficiency and power generation system efficiency, coal consumption will inevitably

be reduced, and the total emission of pollutants from boiler flue gas will also be reduced. Therefore, the lignite drying scheme has better environmental benefits for the power generation system.

4) 褐煤干燥系统本身不产生任何污染物排放，不会对环境产生影响。

Lignite drying system itself does not produce any pollutant emissions, and will not affect the environment.

5) 建设褐煤烘干系统以后，不但没有增加水资源的消耗，而且还降低了电厂的水消耗量约100t/h。

After the construction of the lignite drying system, not only does it not increase the water consumption, but also reduces the water consumption of the power plant by about 100 t/h.

7) 褐煤烘干系统采用密闭氮气循环方案，使褐煤自燃和煤粉爆炸的问题得到了根本解决。

The lignite drying system adopts the closed cycle nitrogen scheme, so that the problems of lignite spontaneous combustion and pulverized coal explosion are fundamentally solved.

8) 褐煤烘干方案对现有机组正常运行影响很小，施工周期较短。

The lignite drying scheme has little influence on the normal operation of the existing units, and the construction period is short.

此方案具有较好的经济效益、社会效益和环保效益。建议尽快得到缅甸电力部及有关政府部门的批准，以便我司尽快付诸实施。

Therefore, this plan has better economic, social and environmental benefits. It is recommended that the approval of the Ministry of Power and relevant government departments of Myanmar be gotten as soon as possible so that our company could perform the plan soon.

**附件 1：蒸汽管回转干燥机图片**

**Appendix 1: Graph for steam tube rotary drier**

**附件 2：系统流程图**

**Appendix 2: System Flowchart**

**附件 3：系统位置图**

**Appendix 3: System location map**

